

မိတ်ဆွေကောင်းနှင့်ပေါင်းသင်း

မိတ်ဆွေဟူသည် မိတ်ဆွေကောင်း၊ မိတ်ဆွေညံ့ဟူ၍ နှစ်မျိုးရှိရာ မိတ်ဆွေကောင်းတို့ကို ပေါင်းသင်းဆက်ဆံ ဆည်းကပ်ရာ၏။ ထိုမိတ်ဆွေကောင်းတို့အား ပေါင်းသင်း ဆက်ဆံ မှီဝဲဆည်းကပ်ခြင်းဖြင့် မိမိအတွက် အကျိုးများရာ၏။ မိတ်ဆွေကောင်းအပေါ် ယုတ်ညံ့သောစိတ်ဖြင့် မပြစ်မှားရာ။ ပဏ္ဍိတဝဂ် (ဓမ္မပဒ – ၇၈)

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၆ ရက်

၂၀၂၀ ပြည့်နှစ်၊ ဇွန် ၂၅ ရက်၊ ကြာသပတေးနေ့

အတွဲ (၅၉)၊ အမှတ် (၂၆၆)

ဗိုလ်ချုပ်မျှးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံ Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇွန် ၂၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင် နန်းတော် ရင်ပြင်နီ၌ ကျင်းပသည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနား(ယာပုံ)သို့ ပါဝင်တက်ရောက်သည်။

အဆိုပါ စစ်ရေးပြအခမ်းအနား သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အပါ အဝင် လွတ်လပ်သော ဓနသဟာယ အဖွဲ့ဝင်နိုင်ငံများ၏ အထွတ်အမြတ် ထားရာ အခမ်းအနားတစ်ခုဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၊ စစ်ဘက်အရပ်ဘက် မှ အကြီးအကဲများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သမ္မတများ၊ နိုင်ငံပေါင်း ၁၇ နိုင်ငံ တပ်မတော်အကြီးအကဲများ၊ ကာကွယ်ရေးဝန်ကြီးများနှင့် တာဝန် ဖိတ်ကြားထားသည့် စာမျက်နှာ ၃ ကော်လံ ၁ 🗖



ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင် စခန်းများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၂၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲ ရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ် စွန့်ခွာသူများအား ကိုဗစ်–၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်း မှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ အမျိုးသားကျောင်းတိုက်၊ ကရုချောင်း ကျောင်းတိုက်၊ ဗုဒ္ဓေါမော်ကျောင်းတိုက်၊ ဆည်ကြီး ကျောင်းတိုက်၊ ဃောသိတာရုံကျောင်းတိုက်၊ ယတြာ ကျောင်းတိုက်၊ ဆုတောင်းပြည့်ကျောင်းတိုက်၊ ဒက္ခောင်း ကျောင်းတိုက်၊ မဏိရတနာကျောင်းတိုက်၊ မဟာအောင် မြေပုံကျောင်းတိုက်၊ သာသနာ့ဗိမ္မာန်ကျောင်းတိုက်၊ စာမျက်နှာ ၃ ကော်လံ ၄ 🏶

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ကာလအတွင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံစာ

COVID-19 **ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍** သတင်းထုတ်ပြန်ခြင်း

(၂၄-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

စာ ၁၅

🕰 KBZ BANK

BEST BANK IN MYANMAR

Awarded by **World Finance**

Awarded by Euromoney

Awarded by The FinanceAsia

မူးယစ်ဆေးဝါးအန္တရာယ်မှ လူငယ်တို့ကို အကာအကွယ်ပေး

မူးယစ်ဆေးဝါးကို လူတို့သုံးစွဲမှုက နှစ်ပေါင်းထောင်ချီ၍ ရှိပြီ ဖြစ်သည်။ ကနဦးတွင် သဘာဝအလျောက် ပေါက်ရောက်သည့် ဘိန်း၊ ဆေးခြောက်၊ ကိုကာကဲ့သို့သော မူးယစ်စေတတ်သည့် အပင် တို့၏ အစိတ်အပိုင်းများကို နည်းလမ်းအမျိုးမျိုးဖြင့် သုံးစွဲခဲ့ကြခြင်း ဖြစ်သည်။ မူလက သုံးစွဲမှုတွင် နာကျင်မှုဝေဒနာကို ပျောက်ကင်း စေတတ်သည့် အာနိသင်နှင့်အတူ မူးယစ်မှုကလည်း စွဲလမ်းစေ တတ်ခြင်းကြောင့် တစ်စတစ်စနှင့် စွဲလမ်းလာကြခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးသုံးစွဲမှုက လူ့အဖွဲ့ အစည်းအတွက် အန္တရာယ် ရှိသည်။ သုံးစွဲသူတစ်ဦးတည်းအတွက် အန္တရာယ်ရှိသလို ၎င်းနှင့် ဆက်စပ်ပတ်သက်နေသည့် မိသားစု၊ လူမှုအသိုက်အဝန်းအတွက် လည်း အန္တရာယ်ရှိသည်။ မူးယစ်ဆေးဝါးကို ပထမဆုံးအကြိမ် သုံးစွဲသူကိုပင် ဆေး၏ အာနိသင်က သက်ရောက်သည်။ ပုံမှန် စိတ်အခြေအနေမဟုတ်တော့ဘဲ ပြောင်းလဲသွားစေသည်။ ရေရှည် သုံးစွဲလာသည့်အခါတွင် အမူအရာတို့ မသိမသာ ပြောင်းလာပြီး အကျင့်ပျက်လာသည်။ ကျောင်းသားတစ်ယောက် မူးယစ်ဆေးဝါး ကို မှန်မှန်သုံးစွဲလာပြီဆိုပါက သူငယ်ချင်းများကို စွန့်ခွာလာသည်။ ကျောင်းစာအာဏ ပျက်လာသည်။ ကျောင်းစာကို စိတ်မဝင် စားတော့ဘဲ ထိုင်းမှိုင်းတွေဝေလာသည်။ စကားပြောပုံ ပြောင်းလဲ လာသလို လိမ်ညာ၍လည်း ပြောတတ်လာသည်။

အလုပ်လုပ်နေသည့် လူငယ်တစ်ယောက် မူးယစ်ဆေးဝါးသုံးစွဲ နေပါကလည်း ထိုနည်းနှင်နှင်ပင်။ လုပ်ငန်းခွင် မကြာခဏပျက်ကွက် မှု၊ လေးလံထိုင်းမှိုင်းမှု၊ ဆုံးဖြတ်ချက်များ မှားယွင်းပြီး အမှားမှား အယွင်းယွင်း လုပ်ကိုင်မှု၊ လုပ်ငန်းခွင်မှ မကြာခဏထွက်ခွာသွားမှုတို့ ဖြစ်လာသည်။ မူးယစ်ဆေးဝါး စွဲလမ်းနေပြီဆိုလျှင်မူ သည့်ထက်ပို၍ ဆိုးဝါးသည့် အခြေအနေသို့ ကျရောက်သွားရတော့သည်။ သို့ဖြစ်၍ မူးယစ်ဆေးဝါးကို ရှေးနှစ်ပေါင်းများစွာကပင် ယခုချိန်အထိ လူသား တို့ အတွက် အန္တရာယ်အဖြစ် လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲ မှုကို မကောင်းမှုအဖြစ်၊ ဒုစရိုက်အဖြစ်လည်းကောင်း ကိုးကွယ်ရာ ဘာသာတရားများနှင့်တကွ လူ့အဖွဲ့ အစည်းအားလုံးတို့က သတ်မှတ် ပြဋ္ဌာန်းခဲ့ကြခြင်းဖြစ်သည်။

လူသားမျိုးနွယ်အပေါ် အန္တရာယ်ဖြစ်သည့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ ကို "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ "အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံက ၁၉၈၇ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှစ၍ နှစ်စဉ်ကမ္ဘာတစ်ဝန်း၌ အခမ်း အနားများ ကျင်းပခဲ့သည်။ မူးယစ်ဆေးဝါးပြဿနာသည် လူ့သမိုင်း တစ်လျှောက်တွင် တည်ရှိခဲ့ရာ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ဆောင်ရောင်းချခြင်းတို့ကို ဒုစရိုက်ဂိုဏ်းသားများ၊ ဝိသမ လောဘသမားများ၊ လက်နက်ကိုင်အဖွဲ့ အစည်းများက အကျိုးအမြတ် ကြီးကြီးမားမားရရှိသည့် လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိခြင်း၊ အကျင့်ပျက်ဝန်ထမ်းများ ပါဝင်ပတ်သက်နေကြခြင်း စသည့် ရှုပ်ထွေးသည့် အခြေအနေများကြောင့် မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းစဉ်များ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိုင်ရန်မှာ များစွာ ကြိုးပမ်းကြရဦးမည်ဖြစ်သည်။

အဓိကအကျဆုံးအချက်မှာမူ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူ များ၏ အဓိကပစ်မှတ်မှာ လူငယ်များ၊ ကျောင်းသား ကျောင်းသူများ ဖြစ်ခြင်းကြောင့် မိဘ၊ ဆရာများအနေဖြင့် မိမိတို့၏ သားသမီး တပည့်များကို လမ်းမှားသို့ မရောက်ရှိသွားစေရန်၊ မူးယစ်ဆေးဝါး ၏ အန္တရာယ်များကို ပညာပေးရန်အတွက် စဉ်ဆက်မပြတ်ရော မျက်ခြည်မပြတ်ပါ ဆောင်ရွက်စောင့်ရှောက်ကြဖို့ပင် ဖြစ်သည်။ စွန့်စားတတ်၊ စူးစမ်းတတ်သည့် လူငယ်တို့၏ သဘာဝကို အသုံးချ ကာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများက လူငယ်များအတွင်း ထိုးဖောက်ဝင်ရောက်လာနိုင်မည့် အခြေအနေများကိုလည်း မိဘ ဆရာသမားတို့က သတိရှိရှိဖြင့် အကဲခတ်စောင့်ကြပ်ပေးကြရန် လိုအပ်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း လူငယ်ဝါသနာပါရာ အားကစား၊ စာပေ၊ အနုပညာ၊ တီထွင်ဖန်တီးမှုများ စသည်ဖြင့် ဖွံ့ဖြိုးမှုလုပ်ငန်းများဆီသို့ လူငယ်များကို စိတ်ပါဝင်စား ဆောင်ရွက် လာစေရေး ဖော်ဆောင်ပေးခြင်းအားဖြင့် ဗလငါးတန်ဖြင့် ပြည့်စုံ သည့် လူသားအရင်းအမြစ်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက် ပါစေကြောင်း။ ။

ဆည်ရေကို စနစ်တကျအကျိုးရှိစွာ သုံးစွဲသွားရန် အသိပေးနှိုးဆော်ချက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံ၊ ရေလွှဲဆည်၊ ရေထိန်းတံခါး အပါအဝင် ဆည်ငယ်၊ ကန်ငယ်များတွင် သိုလှောင်ထားရှိသောရေများကို ဒေသအလိုက် စိုက်ပျိုးရေ၊ သောက်သုံးရေလိုအပ်မှုများအတွက် စနစ်တကျ စီမံဆောင်ရွက်ပေးဝေလျက် ရှိပါသည်။ ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိရာတွင် ဆည်တစ်ခုချင်းစီအလိုက် ရေပေးဝေနိုင်မည့် ရေပမာဏများကိုလည်း ဌာနမှထုတ်ပြန်ကြေညာသွားမည်ဖြစ်သည့်အပြင် စိုက်ခင်းအတွင်း ရေစီမံခန့်ခွဲမှုလုပ်ငန်းများကိုလည်း ရေအသုံးချသူများအဖွဲ့ (WUG) များနှင့်အတူ "ပူးပေါင်း ပါဝင် ဆည်မြောင်းစနစ်"ဖြင့် လက်တွဲဆောင်ရွက်ပေးလျက်ရှိပါသည်။ အားလုံးသော ရေသုံးစွဲသူ တောင်သူများအနေဖြင့်လည်း ဆည်ရေကို စနစ်တကျ အကျိုးရှိစွာသုံးစွဲရန် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် ရေလေလွှင့်ဆုံးရှုံးမှု နည်းပါးကာ မိုးရာသီကာလအတွင်း စိုက်ပျိုးရေနှင့် သောက်သုံးရေ လိုအပ်ချက်များကို ထိရောက်စွာ ပေးဝေစီမံသွားနိုင်မည်ဖြစ်သည့်အတွက် တောင်သူများအားလုံး အထူးအလေးထားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် အသိပေး နိုးဆော်အပ်ပါသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

COVID-19 Call Center အချိန် လျှော့ချဗွင့်လှစ်ထား

နေပြည်တော် ဇွန် ၂၄

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အတွက် COVID-19 Call Center ကို ဆေးသုတေသနဦးစီးဌာန၊ ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနတို့ ညှိနှိုင်းမှုဖြင့် ဆက်သွယ် ရေးညှှန်ကြားမှုဦးစီးဌာနတို့ ညှိနှိုင်းမှုဖြင့် ဆက်သွယ် ရေးအော်ပရေတာ လေးခု၊ Blue Ocean ကုမ္ပဏီတို့ ပူးပေါင်း၍ COVID-19 Call Center (ဖုန်းနံပါတ် ၂၀၁၉) အား ဧပြီ ၈ ရက်မှစ၍ နေ့ စဉ် နံနက် ၈ နာရီမှ ည ၈ နာရီအထိ ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနတွင် ဆေးသုတေသနဦးစီးဌာနတွင် ဆေးသုတေသနဦးစီးဌာနတွင် ဆေးသုတေသနဦးစီးဌာနတွင် သုံ ဝန်ထမ်း ၄၃ ဦး၊ မြန်မာ နိုင်ငံ ဆရာဝန်များအသင်းမှ စေတနာ့ဝန်ထမ်းဆရာဝန် ၁၇ ဦး စုစုပေါင်း ၆၀ ဖြင့် ဖွင့်လှစ်ထားရှိခဲ့သည်။

ယခုအခါတွင် COVID–19 Call Center ခေါ်ဆိုမှု အချိန်ကို နံနက် ၈ နာရီမှ ည ၈ နာရီအထိ(**အစား)** နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြောင်းလဲဖွင့်လှစ် ထားကြောင်း သိရသည်။ **သတင်းစဉ်**

မြင်ချင်အဆင့်မြင့်လယ်ယာမြေဖော်ဆောင်ခြင်းစီမံကိန်းတွင် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်း

ရွှေဘို ဇွန် ၂၄ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် မြင်ချင် အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်ခြင်း စီမံကိန်းတွင် ဆည် ရေသောက် တောင်သူများအနေဖြင့် ရေပေးမြောင်း တစ်ခုချင်းစီအလိုက် ဆည်ရေအသုံးချသူများအဖွဲ့ (Water User Group – WUG) ဖွဲ့ စည်းခြင်းနှင့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် (PIM) ကို အကောင်အထည်ဖော်နိုင်ရေး အတွက် ယနေ့မွန်းလွဲပိုင်းက ရွှေဘို မြို့နယ် ဇီးကုန်းကျေးရွာ မြင်ချင် အဆင့်မြင့်လယ်ယာမြေ တောင်သူ စုဝေးခန်းမ၌ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စီမံကိန်းဝင်

ဆည်ရေသောက် တောင်သူများ တွေ့ဆုံညှိနှိုင်း၍ ရေအသုံးချသူများ အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရ သည်။ **(အောက်ပုံ)** ရေအသုံးချသူများအဖွဲ့အနေဖြင့်

ရေအသုံးချသူများအဖွဲ့ အနေဖြင့် ဆည်မြောင်းဥပဒေများကို လေးစား လိုက်နာကြရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းစိုးက တောင်သူ များအား မှာကြားခဲ့ပြီး ရေအသုံးချသူ အဖွဲ့ ဝင်များ၏ မေးမြန်းချက်များ အပေါ် ရှင်းလင်းဖြေကြားသည်။

ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်း ခြင်းကြောင့် ရေအသုံးချသူများအနေ ဖြင့် ဆည်မြောင်းစနစ်တွင် ပါဝင် ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး ဆည် ရေသောက်အတွင်းရှိ ဆည်မြောင်း အဆောက်အအုံများကို ထိန်းသိမ်းမှု များတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက် လာနိုင်ခြင်းကြောင့် ၎င်းဆည်ရေ သောက်အတွင်းရှိ ရေပေးမြောင်းများ ၏ အပျက်အစီးများကို ချက်ချင်း ပြုပြင်ထိန်းသိမ်းနိုင်ခြင်း၊ ကုန်ကျ စရိတ်များ ပိုမိုသက်သာလာစေခြင်း၊ ရေအလေအလွင့် နည်းပါးစေခြင်း၊ အချိန်တိုအတွင်း ရေလိုအပ်သော နေရာများသို့ပေးဝေနိုင်ခြင်းတို့ကြောင့် သီးနှံအထွက်တိုးကာ ဝင်ငွေတိုးပွား လာမည့် အကျိုးကျေးဇူးများ ရရှိနိုင် မည်ဖြစ်ကြောင်း သိရသည်။

မိုးသောက်(ရွှေဘို)



မွေးမြူရေးတိရစ္ဆာန်များ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

မိုးရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်ရာ မိုးဦးကာလတွင် လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ရေကြီး ရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မွေးမြူထားသော တိရစ္ဆာန်များအပေါ် ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေး အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော် အပ်ပါသည်–

- (၁) ရေဒီယို၊ ရုပ်မြင်သံကြားများနှင့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည့် မိုးလေဝသသတိပေးချက်များကို ဂရုပြုနားထောင်၊ ဖတ်ရှု၊ စောင့်ကြည့်ရန်၊
- ၂) တိရစ္ဆာန်များအတွက် ဒေသတွင်းရရှိနိုင်သည့် ကောက်ရိုး၊
 ပြောင်းရိုး၊ ပဲရိုးနှင့် ပဲမှော် အစရှိသည့် တိရစ္ဆာန်အစာနှင့်
 သောက်သုံးရေများ လုံလောက်စွာ ကြိုတင်စုဆောင်းထားရန်၊
 ၃) ရေကြီးရေလျှံ ဖြစ်ပေါ်လေ့ရှိသောဒေသများ၌ တိရစ္ဆာန်များကို
- ရေဘေးအန္တရာယ်မှ ကင်းလွတ်နိုင်ရေး ကြိုတင်စီမံထားရန်၊ (၄) ရေဘေးအန္တရာယ် ကျရောက်သည်မှလွဲ၍ အခြားသဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ရန် တိရစ္ဆာန်များကို အကာ
- ဘေးအန္တရာယများမှ ကာကွယရန တရစ္ဆာနများကု အကာ အကွယ်ရှိသော ခြံများအတွင်း စနစ်တကျ မွေးမြူထားရှိရန်၊ (၅) ရေဘေးအန္တရာယ်ကျရောက်လာပါက တိရစ္ဆာန်များကို ရေလွတ်

- သောနေရာများသို့ အလျင်အမြန် ပြောင်းရွှေ့နေရာချထားရန် အတွက် ကြိုတင်စီမံထားရန်၊
- (၆) သိုလှောင်ထားသော တိရစ္ဆာန်အစာများကို ရေဘေးကင်းလွတ် ရာသို့ အချိန်မီပြောင်းရွှေ့နိုင်ရေး ကြိုတင်စီမံထားရန်၊
- (၇) ရေဘေးအန္တရာယ်ကျရောက်ချိန်၌ ရေပြန်ကျချိန်တွင် ကူးစက် ရောဂါများ ဖြစ်ပွားတတ်သဖြင့် တိရစ္ဆာန်များကို ဦးစီးဌာနက သတ်မှတ်ထားသည့်အတိုင်း တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ ကြိုတင်ထိုးနှံထားရန်၊
- n) တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ ချုပ်ထံသို့ ဆက်သွယ် အကြောင်းကြား ပူးပေါင်းဆောင်ရွက်ရန်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တည်တံ့ခိုင်မြဲရေး ဂုဏ်ထူးဆောင်တံဆိပ် ပေးအပ်ချီးမြှင့်

နေပြည်တော် ဇွန် ၂၄

ရုရှားဖက်ဒရေးရင်းနိုင်ငံ Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၌ ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ သည် ဇွန် ၂၃ ရက် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Colonel General Alexander ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံ ဆွေးနွေးသည်။ (ယာပုံ)

တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာရေးနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြင့် အောင် ဆက်လက်ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ရုရှားနိုင်ငံတွင် ကျင်းပ ပြုလုပ်သည့် Army Game ပြိုင်ပွဲများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင် လျက်ရှိပြီး ယခုနှစ်တွင်လည်း ပါဝင်ယှဉ်ပြိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့်သည့် **"စစ်ဘက်ဆိုင်ရာပူးပေါင်း** ဆောင်ရွက်မှု တည်တံ့ခိုင်မြဲရေး" ဂုဏ်ထူးဆောင်တံဆိပ်အားလည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဖက်ဒရယ်အဆင့် စစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်ရေး FSMTC မှ ဒုတိယညွှန်ကြားရေးမျူး Vladimir Drozhzhov က ညွှန်ကြားရေးမှူးချုပ်က ပေးအပ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ်အား လည်းကောင်း ချီးမြှင့်တပ်ဆင်ဂုဏ်ပြုရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူသည်။

ဇွန် ၂၃ ရက် မွန်းလွဲပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အ<u>ဖွဲ့</u> သည် မော်စကိုမြို့ အနောက်တောင်ဘက် ကူဘင်ကာမြို့ မျိုးချစ်ပန်းခြံရှိ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီး Main Cathedral of the

Russian Armed Forces သို့ သွားရောက်လေ့လာခဲ့ကြသည်။

ထို့နောက် ပင်မဘုရားရှိခိုးကျောင်းတော်ကြီးအနီးရှိ ပြတိုက်အတွင်း ဝင်ရောက်၍ ဒုတိယကမ္ဘာစစ် ဖြစ်ပွားစဉ်ကာလအတွင်း အသုံးပြုခဲ့သည့် လက်နက်၊ ခဲယမ်း၊ ချပ်ဝတ်တန်ဆာနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဆေးတပ်ဖွဲ့ ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေး အသုံးအဆောင်ပစ္စည်း

များနှင့် စစ်ပွဲများအကြောင်းကို Program များဖြင့် ပြုလုပ်ပြသထားမှုများ ကို လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ

သတင်းစဉ်

🛘 ရှေ့ဖုံးမှ

ဧည့်သည်တော်ကြီးများ တက်ရောက် ကြပြီး ပွဲကြည့်စင်နှင့် နေရာထိုင်ခင်း များအား Social Distancing Rules များအတိုင်း နေရာယူကြသည်။

၌(**အောက်ပုံ**) ပါဝင်ချီတက်ကြမည့် လူဦးရေ ၁၄၀၀၀ ခန့် ပါဝင်သည့် စစ်ရေးပြစစ်ကြောင်း၊ တပ်ခွဲများ က စစ်ရေးပြ ကျင်းပမည့်နေရာ သို့ ရောက်ရှိနေရာယူကြပြီးနောက် ရှေးဦးစွာ စစ်ရေးပြ အခမ်းအနား ကာကွယ်ရေးဝန်ကြီး Army General

Sergei Kuzhugetovich Shoigu ന တပ်ခွဲစစ်ကြောင်းများအား လိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်ထံသို့ အလေးပြု တန်းအပ်ရာ သမ္မတက မိန့်ခွန်း ပြောကြားသည်။

ယင်းနောက် စစ်ရေးပြအစီအစဉ် အတိုင်း စစ်ရေးပြမျူး ရုရှားတပ်မတော် ကြည်းတပ် ဦးစီးချုပ် Colonel General Oleg Solyukov ဦးဆောင်၍ စစ်ကြောင်း တပ်ခွဲများ၊ ယာဉ်ယန္တရား

တပ်ခွဲများ၊ စစ်တီးဝိုင်းတပ်ခွဲများ က စစ်ကြောင်းပုံဖြင့် ချီတက် အလေးပြုကြပြီး ရုရှားတပ်မတော် လေမှ လေယာဉ်၊ ရဟတ်ယာဉ်များ ကလည်း လေယာဉ်ကျွမ်းကျင်မှု အလှပြများဖြင့် ပျံသန်းအလေးပြုကြ သည်။ အဆိုပါ စစ်ရေးပြစစ်ကြောင်း၊ တပ်ခွဲများ၌ ပြည်ပနိုင်ငံ ၁၃ နိုင်ငံ မှ တပ်ဖွဲ့ဝင် ၁၄၀၀ ခန့်သည် လည်း စစ်ရေးပြတွင် ပါဝင်ဆင်နွှဲခဲ့ ကြသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတသည် စစ်ရေးပြအခမ်း အနားမှ ပြန်လည်ထွက်ခွာသွားခဲ့ပြီး Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို အောင်မြင် စွာ ရုပ်သိမ်းခဲ့သည်။

၁၉၃၉ ခုနှစ်မှ စတင်ခဲ့သော ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားပြီး နောက် ၁၉၄၅ ခုနှစ်၊ မေ ၈ ရက်တွင် နာဇီတို့သည် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ ၌ မဟာမိတ်တပ်များနှင့် ဆိုဗီယက် ပြည်ထောင်စုထံ စစ်ရှုံးကြောင်း အညံ့ခံ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အချိန် ကွာခြားချက်အရ လက်မှတ်

ရေးထိုးသည့်နေ့သည် မော်စကိုတွင် မေ ၉ ရက်သို့ ရောက်ရှိနေပြီဖြစ် သောကြောင့် ထိုနေ့ကို အစွဲပြု၍ ဆိုဗီယက်ပြည်ထောင်စုတွင် Victory Day အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ် မေ ၉ ရက်တွင် ပြည့်မြောက် သည့် (၇၅)နှစ်မြောက် Victory Day ကို ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ပြီး ယခု အခါတွင် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်၍ ၁၉၄၅ ခုနှစ်တွင် ပထမဦးဆုံး Victory Day ကျင်းပ ခဲ့သည့် ဇွန် ၂၄ ရက်ကို ဂုဏ်ပြုသော အားဖြင့် ယနေ့တွင် ယခုကဲ့သို့ ပြန်လည်ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ် ကြောင်း၊ Victory Day of Great Patriotic War အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားများကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ စစ်မှုထမ်းများ၊ နိုင်ငံသားများ မျိုးချစ်စိတ်ဓာတ် ရှင်သန်တက်ကြွစေရန် ရုရှားနိုင်ငံရှိ မြို့အသီးသီးတွင်လည်း ကြီးကျယ်စွာ ကျင်းပပြုလုပ်လေ့ရှိ ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။



နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံ

နေပြည်တော် ဇွန် ၂၄

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr.Manjurul Karim Khan Chowdhury အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ခေါ်ယူတွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များနှင့် နေရပ်စွန့်ခွာသူများကိစ္စရပ် နှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား ရရှိထားသည့် သဘောတူညီချက် များ အကောင်အထည်ဖော်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။

အမြဲတမ်းအတွင်းဝန်က

နေရပ်စွန့်ခွာသူများကိစ္စနှင့်

ပတ်သက်၍ နှစ်နိုင်ငံအကြား ရရှိခဲ့သည့် သဘောတူညီချက်များ အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နှစ်နိုင်ငံအကြား ပူးတွဲလုပ်ငန်း အဖွဲ့ အစည်းအဝေးကို COVID-19 ကူးစက်ရောဂါ ထိန်းချုပ်နိုင်မှုအခြေအနေများ ကောင်းမွန်လာ သည့်အချိန်တွင် ကျင်းပရန် နှစ်ဖက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း စသည်ဖြင့် အသိပေးပြောကြားခဲ့သည်။

ထို့ပြင် အမြဲတမ်းအတွင်းဝန်နှင့် သံအမတ်ကြီးတို့သည် နှစ်နိုင်ငံ နယ်စပ်ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

အလိုတော်ပြည့်ကျောင်းတိုက်၊ ဝိဘဇ္ဇဝါဒီကျောင်းတိုက်၊ ဓမ္မာရာမကျောင်းတိုက်၊ နန်းရွှေဂူ ကျောင်းတိုက်၊ တေဇာရာမကမ္မဋ္ဌာန်းကျောင်းတိုက်၊ မဟာဇေယျသိဒ္ဓိပဋ္ဌာန်းကျောင်းတိုက်၊ မဟာ သိမဝံသကျောင်းတိုက်၊ မေယုဓမ္မစက္ကုကျောင်းတိုက်၊ မဟာမုနိဗုဒ္ဓဝိဟာရကျောင်းတိုက်၊ ဥဿလင်း ကျောင်းတိုက် စုစုပေါင်း တိုက်ပွဲရောင်စခန်း ၂၁ ခုသို့ သွားရောက်၍ ဆပ်ပြာ ၁၀၉၂ တောင့်၊ လက်သန့် ဆေးရည် ၁၂ဝ၊ Surgical Mask ၁၇၂ဝ၊ အပူချိန်တိုင်းကိရိယာ လေးခု၊ ဗီနိုင်း ၃၂ ချပ်၊ လက်ဆေးဘေစင် လေးခု၊ ကိုဗစ်–၁၉ အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick လေးချောင်း၊ အဝတ် Mask ၄၀၈ ခု၊ Hand Speaker လေးခုနှင့် ထုံးအိတ် ၂၀ တို့ကို ထောက်ပံ့ခဲ့သည်။

စဉ်ဆက်မပြတ်ဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်– ၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင် ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံး တွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

ပြည်သူသာလျှင် အဓိက

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် OECD ရင်းနှီးမြှုပ်နှံမှု မူဝါဒသုံးသပ်ချက်နှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၂၄

OECD ၏ ဒုတိယအကြိမ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မူဝါဒသုံးသပ်ချက်နှင့် စပ်လျဉ်းသည့်အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ Video Conference ဖြင့် ပြုလုပ်သည်။

ပူးပေါင်းဆောင်ရွက်

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး

ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်း တစ်ရပ် ဖန်တီးနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများကို ပြန်လည် သုံးသပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဖော်ဆောင်ပေး နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုသည် အရေးကြီးပါကြောင်း၊ စီးပွားရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်လျော့နည်းစေရေးနှင့် ရင်းနှီးမြှုပ်နှံ သူများ၏ ယုံကြည်မှု ပိုမိုခိုင်မာစေရေးအတွက် ပွင့်လင်းမြင်သာမှုရှိပြီး

ရှင်းလင်းလွယ်ကူသည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းတစ်ရပ်ကို ဖော်ဆောင် ပေးလျက်ရှိပါကြောင်း၊ ပထမအကြိမ် ရင်းနှီးမြှုပ်မှုသုံးသပ်ချက်များ ပြုလုပ် ခဲ့သည့်အချိန်မှစ၍ မြန်မာနိုင်ငံအစိုးရအနေဖြင့် OECD နှင့် ပူးပေါင်းဆောင်ရွက် မှုများ သိသိသာသာ တိုးမြှင့်လုပ်ဆောင်ခဲ့ပါကြောင်း၊ ယခု ဒုတိယအကြိမ် သုံးသပ်မှု ဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာကောင်းမွန် လာစေမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ထို့နောက် OECD Investment Committee ဥက္ကဋ္ဌ Mr. Manfred Schekulin နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးတို့က မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု ပြုပြင်ပြောင်းလဲမှု များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

၂၀၁၄ ခုနှစ်တွင် OECD ၏ ပထမအကြိမ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမူဝါဒ သုံးသပ်ချက် ထုတ်ပြန်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် သုံးသပ်ဆောင်ရွက် ခြင်း ဖြစ်သည်။ သုံးသပ်ချက်များသည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းနှင့် လွယ်ကူ ချောမွေ့စေရေး၊ ဘဏ္ဍာရေးကဏ္ဍ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ လုပ်ကိုင်ခြင်းနှင့် အခြေခံအဆောက်အအုံ စသည့်နယ်ပယ် ၁၀ ခုအပေါ်တွင် အခြေခံသုံးသပ်ခြင်းဖြစ်သည်။

နယ်ပယ်ခုနစ်ခုကို အခြေခံ၍ သုံးသပ်ထား

ပထမအကြိမ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမူဝါဒသုံးသပ်ချက်၏ ရလဒ်အဖြစ် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်အတွက် အရေးကြီးသော ဥပဒေနှစ်ရပ် ဖြစ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ တို့ကို ပြဋ္ဌာန်းနိုင်ခဲ့သည်။ ယခု OECD ၏ ဒုတိယအကြိမ် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုမှုဝါဒ သုံးသပ်ချက်မှုကြမ်းတွင် ရင်းနှီးမြှုပ်နှံမှုမှုဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေး၊ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း များ ဆောင်ရွက်မှုကို မြှင့်တင်ခြင်းနှင့် လုပ်သာကိုင်သာရှိအောင် ဆောင်ရွက်ခြင်း၊ အခြေခံအဆောက်အအုံချိတ်ဆက်မှု၊ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မူဘောင်၊ စီးပွားရေးဇုန်များကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်း၊ အာမခံချက်ရှိပြီး ရှင်းလင်းကောင်းမွန်သော မြေအသုံးချခွင့်ကို မြှင့်တင်ဆောင်ရွက်ခြင်း စသည့်နယ်ပယ် ခုနစ်ခုကို အခြေခံ၍ သုံးသပ်ထားသည်။ သတင်းစဉ်



မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် OECD ရင်းနှီးမြှုပ်နှံမှု မူဝါဒသုံးသပ်ချက်နှင့် စပ်လျဉ်းသည့်အစည်းအဝေး ကျင်းပစဉ်။

သတင်းစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ

မြို့နယ် အခြေခံပညာအလယ်တန်း

အဆင့် သတ္တမတန်း (Grade–7)သင် ရိုးသစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို

ဇွန် ၂၃ ရက် နံနက် ၈ နာရီက အမှတ<u>်</u>

(၁) အခြေခံပညာ အထက်တန်း

မှတ်သား

ဗွယ်ရာ

မိုးရေချိန်များ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးရုံသုံးပစ္စည်းများ လှူဒါန်း

ရန်ကုန် ဇွန် ၂၄

ကိုဗစ်–၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် (ကြည်း၊ ရေ၊ လေ) တပ်မတော်သားများက စုပေါင်း လှူဒါန်းသည့် ဆေးရုံသုံးပစ္စည်းများနှင့် အင်အားဖြည့် အာဟာရများ ပေးအပ်လှူဒါန်းခြင်းကို ဇွန် ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ဆေးရုံသုံးပစ္စည်းများ လှူဒါန်း ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကိုဗစ်–၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် (ကြည်း၊ ရေ၊ လေ) တပ်မတော်သားများက စုပေါင်းလှူဒါန်းသည့် ဆေးရုံသုံး ပစ္စည်းများကို ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံကြီး ခေတ္တဆေးရုံအုပ် ဒေါက်တာတော်မီတင်ထံသို့ ပေးအပ်

ထို့နောက် ခေတ္တဆေးရုံအုပ်က ဆေးရုံသုံးပစ္စည်း များ လှူဒါန်းမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်း ပြန်လည် ပေးအပ်သည်။ ဆက်လက်၍ ထန်းတပင်မြို့နယ် ပြည်သူ့ ဆေးရုံသို့ တက်ရောက်ဆေးကုသနေကြသူများကို တာဝန်ရှိ သူများက အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်–၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အသုံးပြုနိုင်ရန်အတွက် (ကြည်း၊ ရေ၊ လေ) တပ်မတော် သားများ စုပေါင်းကာ နှာခေါင်းစည်း ၃၀၀၀၊ OT cap ၅၀၀၊ OT gown ၅၀၀၊ Gaggles မျက်မှန် ၂၀၊ Glove ၅၀၀၊ သာမိုမီတာ နှစ်ခု၊ Face shield ၃၀၀၊ BP off တစ်ခု၊ Stethoscope တစ်ခုတို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း **ဧင်မင်းထိုက်(ပြန်/ဆက်)** သိရသည်။



သင်ရိုးသစ်(G–7)သင်တန်းဖွင့်ပွဲ သီပေါ်၌ ဖွင့်လှစ် သီပေါ ဇွန် ၂၄

ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးစိုင်းဇော် ဝင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် အဆိုပါ(G–7)သင်တန်းသို့ ဆရာ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး ဒေါ်ခင်နီလာစိုးတို့က နှာခေါင်းစည်း များ ဖြန့်ဝေလှူဒါန်းကြောင်း သိရ စိုင်း(သီပေါ)

ကျောင်း မြညီလာခန်းမ၌ ကျင်းပရာ လိုက်နာဆောင်ရွက်ကာ မြို့နယ်ပညာရေးမှူး ဦးဝင်းဇော်ဦးက အမှာစကားပြောကြားသည်။

ဆရာမ၂၁၃ ဦး တက်ရောက်ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များအတိုင်း

နေပြည်တော် ဇွန် ၂၄ – မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဗန်းမော်မြို့တွင် ၃ ဒသမ ၇၄ လက်မ၊ မြစ်ကြီးနားမြို့တွင် ၃ ဒသမ ၄၇ လက်မ၊ ပဲခူးမြို့တွင် ၃ ဒသမ ၀၂ လက်မ၊ ကော့ကရိတ် မြို့တွင် ၂ ဒသမ ၁ဂုလက်မ၊ ခန္တီးမြို့တွင် ၁ ဒသမ ၈၅လက်မ၊ ရန်ကုန်(ကမ္ဘာအေး)တွင် ၁ ဒသမ ၆၂ လက်မ၊ မိုးကောင်းမြို့တွင် ၁ ဒသမ ၅၇ လက်မ၊ ခရမ်းမြို့တွင် ၁ ဒသမ ၃၄ လက်မ၊ ပိုင်ကျုံမြို့တွင် ၁ ဒသမ ၂၈ လက်မ၊ မူဆယ်မြို့တွင် ၁ ဒသမ ၁၈လက်မ၊ ဆိပ်သာမြို့တွင် ၁ ဒသမ ၀၄ လက်မနှင့် ဘီးလင်းမြို့တွင် ၁ ဒသမ ၀၆ လက်မတို့ ဖြစ်ကြသည်။ မိုး/ဇလ

သည်။



မြို့မကျောင်းသား ကျောင်းသူဟောင်းအသင်းနှင့် တပ်မြို့စည်ပင်သာယာရေးအဖွဲ့ (ရန်ကုန်)တို့က ကျောင်းဖွင့်ကာလ မတိုင်မီ ဒဂုံမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းစာသင်ခန်းများအတွင်း ဆေးဖျန်းခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်း၊ ကျောင်းပတ်ဝန်းကျင်ရေမြောင်းများ ဆယ်ယူခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ကို ဇွန် ၂၁ ရက်က ဆောင်ရွက်ကြစဉ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေး၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း ကောင်စီအစည်းအဝေးနှင့် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီအစည်းအဝေးများသို့ တက်ရောက်

နေပြည်တော် ဇွန် ၂၄ ပူးပေါင်း အပြည်ပြည်ဆိုင်ရာ ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် ယနေ့နံနက် ၇ နာရီခွဲတွင် Video Conferencing ဖြင့် ကျင်းပ သည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီး များ အလွတ်သဘော အစည်းအဝေး၊ အာဆီယံနိုင်ငံရေးနှင့် အသိုက်အဝန်း ကောင်စီအစည်းအဝေး နှင့် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးများသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးများသို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။ **(ယာပုံ)**

အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ၏ အလွှတ်သဘောအစည်းအဝေး တွင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အရှေ့တောင်အာရှ ကိစ္စရပ်များ၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးစာချုပ်တွင် ပြင်ပနိုင်ငံများက ပါဝင်လက်မှတ်ရေးထိုးမည့် ကိစ္စရပ် များအပြင် ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်ပတ်သက်၍ လူသားချင်း စာနာမှုအကူအညီပေးရေး၊ ရေရှည် ဖွံ့ဖြိုးရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား အထောက်အကူပြုစေရေးတို့အတွက် မြန်မာနိုင်ငံနှင့် အာဆီယံတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဒေသတွင်းနှင့်



ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာနှင့် အဝန်း ကိုဗစ်–၁၉ ကပ်ရောဂါပြန့်ပွား လာမှု၊ ဒေသတွင်း၌ အင်အားကြီး နိုင်ငံများအကြား ပြိုင်ဆိုင်မှု၊ တင်းမာ မှုနှင့် အငြင်းပွားမှုများ မြင့်တက်လာ ခြင်းတို့က ဒေသတွင်းတည်ငြိမ် အေးချမ်းမှုကို ခြိမ်းခြောက်လျက်ရှိပြီး အာဆီယံအနေဖြင့် ပိုမိုကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရဖွယ် ရှိကြောင်း၊ သို့ဖြစ်၍ ယခုအချိန်တွင် အာဆီယံ၏ စည်းလုံးညီညွတ်မှု၊ အချက်အချာကျမှုနှင့် ပြောင်းလဲနေ သည့် ဒေသတွင်းဗိသုကာပုံစံတွင် အဓိကမောင်းနှင်အားအဖြစ် ပါဝင်မှု တို့မှာ ပိုမိုအရေးကြီးလာကြောင်း၊ တင်းမာမှုများ လျော့ပါးသက်သာ နိုင်ငံတကာ စေရေးအတွက် အာဆီယံအနေဖြင့်

၎င်း၏ ယန္တရားများ အထူးသဖြင့် အာဆီယံဒေသဆိုင်ရာ ဖိုရမ်နှင့် အရှေ့အာရှထိပ်သီး အစည်းအဝေး တို့မှတစ်ဆင့် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်နှင့် အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထားအမြင်တို့တွင် ပါဝင်သည့် မူ (principle) များကို အာဆီယံ ဆက်လက်တိုးမြှင့် ဖော်ဆောင်သွားသင့်ကြောင်း ဆွေးနွေး ပြောကြားသည်။

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဝင်ရောက်လာသူများ အတွက် ကောင်းမွန်သည့် ပတ်ဝန်း ကျင်တစ်ရပ် ဖန်တီးရာတွင် အစိုးရ၏

ဆောင်ရွက်ချက်များ၊ နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်ကို စတင်နိုင်ရေး ဘင်္ဂလားဒေ့ရှိနိုင်ငံနှင့် နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်း လျက်ရှိသည့် အခြေအနေများ၊ မြန်မာ နိုင်ငံဘက်မှ စိစစ်အတည်ပြုပြီးဖြစ် သည့် နေရပ်စွန့်ခွာသူများစာရင်းကို ဘင်္ဂလားဒေ့ရှိနိုင်ငံသို့ ပေးပို့ထားသည့် အခြေအနေများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ် များကို လေ့လာသည့် ပဏာမဆန်းစစ် လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များကို အကောင် အထည်ဖော်ရာတွင် မြန်မာနှင့်

အာဆီယံအကြား ပူးပေါင်းဆောင်ရွက် နေမှုများ၊ UNDP ၊ UNHCR တို့နှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်တွင် Quick Impact Project များနှင့် Pilot Project များ ဖော်ဆောင်လျက်ရှိ သည့် အခြေအနေများ၊ IDP စခန်းများ ပိတ်သိမ်းရေးအတွက် အစိုးရအနေဖြင့် မဟာဗျူဟာချမှတ်၍ ဆောင်ရွက် နေမှုများ၊ IDP စခန်းများတွင် COVID-19 ကူးစက်ရောဂါ ထိန်းချုပ် ရေးအတွက် ICRC နှင့် ပူးပေါင်း၍ အစိုးရက ကြိုးပမ်းဆောင်ရွက်နေမှု များနှင့် လှေစီးဒုက္ခသည်များ ပြဿနာ အား ကာကွယ်တားဆီးရေးအတွက် လူကုန်ကူးမှုများ တားဆီးနှိမ်နင်းရေး တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရန် လိုအပ်ချက်အပါအဝင် မြန်မာ နိုင်ငံ၏ရပ်တည်ချက်များကို အသိပေး

ဆွေးနွေးပြောကြားသည်။

(၂၁) ကြိမ်မြောက် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း ကောင်စီအစည်းအဝေးတွင် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း ကောင်စီအောက်ရှိ ကဏ္ဍအလိုက် အဖွဲ့အစည်းများ၏ လက်ရှိဖြစ်ပေါ် အခြေအနေများနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းအခြေပြမြေပုံ (၂၀၂၅) အကောင်အထည်ဖော်ရေးနှင့် ပြန်လည် သုံးသပ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြသည်။ အလားတူ (၂၆) ကြိမ်မြောက် အာဆီယံပေါင်းစပ် ညှိနှိုင်းရေး ကောင်စီ အစည်းအဝေးတွင် အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးနှင့် အသိုက် အဝန်း တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ၊ (၃၆) အာဆီယံထိပ်သီး ကြိမ်မြောက် အစည်းအဝေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများ၊ COVID-19 ကူးစက်ရောဂါဆိုင်ရာ အာဆီယံအထူးထိပ်သီးအစည်းအဝေး နှင့် အာဆီယံအပေါင်းသုံး အထူး ထိပ်သီးအစည်းအဝေးတို့၏ ဆွေးနွေး ဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော်မှုနှင့် ဖြစ်ပေါ်တိုးတက်မှု များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ အဆင့် အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

အာဆီယံ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးများ ဆက်လက်ကျင်းပ

နေပြည်တော် ဇွန် ၂၄

(၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူပါဝင်ရေး ကော်မတီအစည်းအဝေးကို မလေးရှားနိုင်ငံမှ ဥက္ကဋ္ဌ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပူးတွဲဒုတိယဥက္ကဋ္ဌများအဖြစ် ကြီးမှူး၍ ဇွန် ၂၂ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင်လည်းကောင်း၊ (၉) ကြိမ်မြောက် အာဆီယံ ခရီးသွားလုပ်ငန်း အရင်းအမြစ်များ ကြီးကြပ်အကဲဖြတ်ခြင်း ကော်မတီအစည်း အဝေးကို ကမ္ဘောဒီးယားနိုင်ငံမှ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံမှ ဒုတိယဥက္ကဋ္ဌအဖြစ် ကြီးမှူး၍ ဇွန် ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင်လည်းကောင်း Video Conferencing ဖြင့် ကျင်းပသည်။ (ယာပုံ)

အစည်းအဝေးသို့ အာဆီယံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံ အထွေထွေအတွင်းရေးမှူး ချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးများမှ အာဆီယံခရီးသွားလုပ်ငန်း မဟာ ဗျူဟာအား ကာလလယ် ပြန်လည် ဆန်းစစ်မှုများ ဆောင်ရွက်ခြင်းနှင့် ကိုဗစ်–၁၉ ကြောင့် ဖြစ်ပေါ်လာ သည့် ထိခိုက်နစ်နာမှုများကို ပြန်လည် ကုစားနိုင်မည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင် ကော်မတီအလိုက်

ဆောင်ရွက်သွားမည့် လုပ်ငန်းများ အားလုံးနှင့် ကာမိစေရေးအဖွဲ့ ဝင်နိုင်ငံ များ၏ အကြံပြုချက်များကို Survey ကောက်ယူသွားရေး ညှိနှိုင်းဆွေးနွေး ခြင်းနှင့် အစီရင်ခံစာကို အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ်တွင် ထုတ်ပြန် ရေး Timeframe အဆိုပြုတင်ပြချက် အပေါ် အတည်ပြုခြင်း၊ ကိုဗစ်–၁၉ နှင့် စပ်လျဉ်း၍ အာဆီယံအတွက် နည်းပညာနှင့် လိုအပ်သည့် အကူအညီ များ ပြင်ပအဖွဲ့ အစည်းများမှ ရယူရေး ညှိနှိုင်းထားရှိမှု အခြေအနေအား အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တင်ပြအစီရင်ခံခြင်းများကို ဆွေးနွေး ညှိနှိုင်းခြင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း

အဖွဲ့ဝင်နိုင်ငံအလိုက် ဆောင်ရွက်ရန် လျာထားသည့် အာဆီယံခရီးသွား လုပ်ငန်းဆိုင်ရာ လုပ်ငန်းစီမံချက်များ အပေါ် ဆောင်ရွက်နိုင်မှု ရှိ/မရှိ စိစစ် သုံးသပ်ခြင်း၊ ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်လိုသော လုပ်ငန်းစီမံ ချက်များကို စိစစ်အကဲဖြတ်ခြင်း၊ အာဆီယံ ခရီးသွားလုပ်ငန်းရန်ပုံငွေသို့ အဖွဲ့ဝင် နိုင်ငံများမှ ထည့်ဝင်ထားသော ထည့်ဝင်ငွေများအနက် သုံးစွဲမှုအခြေ အနေနှင့် လက်ကျန်ရန်ပုံငွေ အခြေ အနေများကို တင်ပြအစီရင်ခံမှု အခြေ အနေများကို ဆွေးနွေးအတည်ပြုခဲ့ ကြသည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၉ ရက်က ကျင်းပခဲ့သည့် အာဆီယံ ခရီးသွားလုပ်ငန်း ဝန်ကြီးများ၏ Video Conference အထူးအစည်း အဝေးမှ အတည်ပြုခဲ့သော ကိုဗစ်–၁၉ ကြောင့် အာဆီယံခရီးသွားလုပ်ငန်း များအပေါ် ထိခိုက်နစ်နာမှုအခြေ အနေများနှင့် သက်သာလျော့ပါးရေး အတွက် ပံ့ပိုးကူညီမှုဆိုင်ရာ အစီရင် ခံစာကို လက်ရှိအခြေအနေများနှင့် အညီ ပြန်လည်ပြင်ဆင်ထုတ်ပြန်ရေး



နှင့် အဖွဲ့ဝင်နိုင်ငံအလိုက် နောက်ဆုံး အခြေအနေများကို ပြုစုပေးပို့ရေး အဆိုပြုချက်ကို ဆွေးနွေးအတည်ပြု ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးများကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊

ဌာနတာဝန်ခံ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက် ခဲ့ကြပြီး အစည်းအဝေးအစီအစဉ် အလိုက် မြန်မာနိုင်ငံမှ ဆောင်ရွက် နေမှု အခြေအနေများကို ပါဝင် ဆွေးနွေးသည်။

ဆက်လက်၍ အဆိုပါကော်မတီ

အစည်းအဝေးများကို ကိုဗစ်-၁၉ အခြေအနေပေါ် မူတည်၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလဆန်းတွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် နေပြည်တော် ဇွန် ၂၄

နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင် ယနေ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့်ဖြစ်သည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် ယနေ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့်ဖြစ်သည်။ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် ယနေ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း ၈၀ ဖြစ်သည်။ မနက်ဖြန်အတွက် ခန့် မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးပိုလာနိုင်သည်။ ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မှတ်သုံလေ အားနည်းနေသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၂၄ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်း တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (ယာပုံ)

အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက နိုင်ငံတော်အတွင်းရှိ မြေလွတ်၊မြေလပ် နှင့် မြေရှိင်းများအား နိုင်ငံသားတိုင်း မည်သူမဆို သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း လျှောက်ထားရယူ ၍ မိမိတို့ဆောင်ရွက်လိုသည့် လုပ်ငန်း အကျိုးရှိစွာလုပ်ကိုင် ဆောင်ရွက်နိုင်ကြကြောင်း၊ နိုင်ငံသား အားလုံးလျှောက်ထား ရယူအသုံးပြု လုပ်ကိုင်နိုင်သည့် တန်းတူရည်တူ အခွင့်အရေးရှိကြောင်း၊ ထိုသို့ လျှောက်ထားရယူခြင်း၌ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပေးအပ်ချိန်တွင် လုပ်ငန်း များ အမှန်တကယ် ဆောင်ရွက်ခြင်းရှိ ထိန်းကျောင်းနိုင်ရန်အတွက် အာမခံကြေးပေးသွင်းစေပြီး အဆိုပြု လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက် ပြီးပါက တင်သွင်းထားသည့် အာမခံ ကြေးကို ပြန်လည်ထုတ်ပေးခြင်းသာ ဖြစ်ပါကြောင်း၊ လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ချိန်၌ မြေခွန် တော်ကိစ္စနှင့် ပတ်သက်၍လည်း



သတ်မှတ်ကောက်ခံမှုမှာ လုပ်ငန်း အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နှိုင်းယှဉ် ပါက မပြောပလောက်သည့် ပမာဏ သာဖြစ်ကြောင်း။

ထို့အတွက် လုပ်ပိုင်ခွင့်၊ အသုံး ရသူများအနေဖြင့်လည်း ပြုခွင့် ကျသင့်သည့် မြေခွန်တော်ကို မပျက်မကွက် သတ်မှတ်ချိန်၌ ပေးသွင်းရန်လိုအပ်ကြောင်း၊ ပေးသွင်း ရန်ပျက်ကွက်ပါက ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ အရေးယူခြင်းခံရ နိုင်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အမှန်တကယ် ဥပဒေ နှင့်အညီ လုပ်ငန်းဆောင်ရွက်သူများ အတွက် နိုင်ငံတော်က မြေအခမဲ့ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးထားခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်

လူပုဂ္ဂိုလ်အဖွဲ့အစည်းများ လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက် နိုင်ပါက နိုင်ငံတော်အတွက်လည်း တစ်ဖက်တစ်လမ်းက စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အပံ့ဖြစ်သလို လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အသက်မွေး ဝမ်းကျောင်းမှုကိုလည်း အထောက် ဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့အပြင် မြေကို ရောင်းကုန်သဖွယ် မဖြစ်စေရန် ဥပဒေဖြင့် ထိန်းကျောင်း ခြင်းနှင့် စည်းကမ်းဖောက်ဖျက်မှု ရှိပါက တင်သွင်းထားသည့် အာမခံ ကြေးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် ဖြစ်ပါကြေ<u>ာ</u>င်း၊ သိမ်းဆည်းမည် လုပ်ငန်းဆောင်ရွက်ရန် လျှောက်ထား သူ လူပုဂ္ဂိုလ်အဖွဲ့ အစည်းများအနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရှိင်းများ

လျှောက်ထားရာတွင် အချို့သော စီမံ
ခန့်ခွဲမှု လုပ်ငန်းကော်မတီများ၌
ကြန့်ကြာနေမှုများ ရှိနေကြောင်း
သိရှိရသည့်အတွက် အဆိုပါကြန့်ကြာ
မှုများမရှိစေရေး ဝိုင်းဝန်းကြပ်မတ်
ဆောင်ရွက်ကြရန် လိုကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟို ကော်မတီ၊ အတွင်းရေးမှူး၊ လယ်ယာ မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင် ဦးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်ရောက်လာကြ သူများက အကြောင်းအရာတစ်ခုချင်း ယနေ့ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၂၇) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံ ခန့်ခွဲရေး နည်းဥပဒေ ၃၉ (ဂ) နှင့် ၄၀ တို့ပါ ပြဋ္ဌာန်းချက်နှင့်အညီ သတ်မှတ် အချိန်စေ့ရောက်နေသော လုပ်ကိုင် ခွင့်၊ အသုံးပြုခွင့် ရရှိထားသူများထံမှ

အလိုက် သုံးသပ်ဆွေးနွေးကြသည်။

ခန့်ခွဲရေး နည်းဥပဒေ ၃၉ (ဂ) နှင့် ၄၀ တို့ပါ ပြဋ္ဌာန်းချက်နှင့်အညီ သတ်မှတ် အချိန်စေ့ရောက်နေသော လုပ်ကိုင် ခွင့်၊ အသုံးပြုခွင့် ရရှိထားသူများထံမှ မြေခွန်တော် ကောက်ခံနိုင်ရေးအတွက် သတ်မှတ်သင့်သော မြေခွန်ကင်းလွတ် ခွင့်ကာလနှင့် သတ်မှတ်သင့်သော မြေခွန်နှုန်းထား သတ်မှတ်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ၂၀၁၇–၂၀၁၈ ခုနှစ်မှ ၂၀၁၉–၂၀၂၀ ခုနှစ်အထိ မြေလွတ်၊ မြေလပ်နှင့်

မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများက မြေခွန်ပေးသွင်းလာ ခြင်းနှင့် ကောက်ခံရန်ကျန်ရှိနေသော ကိစ္စရပ်များကို လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထား လာသည့် အမှုတွဲများ စိစစ်ခြင်း ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထား ခြင်းအပေါ် အထူးအဖွဲ့ ဖွဲ့ စည်းပေးနိုင် ရေး တင်ပြခြင်း ကိစ္စရပ်နှင့်စပ်လျဉ်း ၍လည်းကောင်း၊ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြု ခွင့်ရရှိသူများသည် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဃ) ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပြီး ပေးဆောင်ရမည့် မြေခွန်များကို ပေးဆောင်ရန် ပျက်ကွက်မှုအား ဥပဒေပုဒ်မ ၂၁ နှင့် အညီ အရေးယူဆောင်ရွက်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ အထူးအဖွဲ့ အမည် အဆိုပြုတင်ပြလာသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထား ငြင်းပယ်ကြောင်း ထောက်ခံတင်ပြလာသည့် ကိစ္စရပ်နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထား ခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်း ခြင်းအား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့ စည်းခြင်း ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းစဉ်

ချင်းပြည်နယ် ဆူရ်ဘုန်လေဆိပ်၌ တပ်ဆင်ထားသည့် တိုင်းတာရေးစက်များအား လေယာဉ်ပျံသန်း၍ စစ်ဆေးသွားမည်

နေပြည်တော် ဇွန် ၂၄

ချင်းပြည်နယ် ဖလမ်းမြို့၌ တည် ဆောက်နေသည့် ဆူရ်ဘုန်လေဆိပ် မှာ ယခုအခါ ၉၅ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ပြီး အဆိုပါ လေဆိပ်တွင် တပ်ဆင်ထားသည့် လေကြောင်း လမ်းညွှန်စက်၊ အလိုအလျောက် မိုးလေဝသ တိုင်းတာရေးစက်အပါ အဝင် စက်ကိရိယာများအား ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ လေယာဉ် ပျံသန်း၍ စစ်ဆေးသွားမည်ဖြစ် ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောကြားသည်။

"ကျွန်တော်တို့ စမ်းသပ်စစ်ဆေး မှာကတော့ DVOR နဲ့ DME ဆိုတဲ့ လေကြောင်း လမ်းညွှန်စက်တွေကို စစ်ဆေးမယ်။ ဒီစက်ကိရိယာတွေကို လေယာဉ်ပျံသန်းပြီး လေထဲကနေ စစ်ဆေးမှာဖြစ်တယ်။ DVOR ဆိုတာ က လေယာဉ်နဲ့ မြေပြင်ရဲ့ တည်နေရာ ကို ပြပေးတဲ့စက်ဖြစ်ပါတယ်။ ဒီစက် က လေယာဉ်ကွင်းတည်နေရာကို ပြပေးမယ်။ ပဲ့တင်သံလှိုင်းတွေနဲ့ တောင်တွေ ဘယ်နေရာမှာ ရှိတယ် ဆိုတာကို လေယာဉ်မျူးကို သတင်း ပေးမယ်။ ဒီစက်က မိုင် ၅၀ ကနေ မိုင် ၁၅၀ အတွင်း တောင်အနိမ့်အမြင့်၊ ရာသီဥတုအခြေအနေ၊ တောင်အခြေ အနေ၊ လမ်းကြောင်းမုန်မမုန်၊ တိမ်ထူ ထပ်မှုအခြေအနေနဲ့ ပြေးလမ်းတည် နေရာ ဘယ်နေရာမှာ ရှိတယ်ဆိုတာ ကို ဒီစက်ကနေ Automatic System နဲ့ လေယာဉ်ကို ပို့ပေးမယ်။ ဒီစက်တွေ တကယ်အလုပ် လုပ်၊ မလုပ် လေယာဉ် ပျံသန်းပြီး စစ်ဆေးမယ်။ လေယာဉ် က လိုအပ်ရင်ဆင်းမယ်၊ မလိုအပ်ရင် မဆင်းပါဘး။

စမ်းသပ်စစ်ဆေးမည်

"လေယာဉ်ကွင်း အကွာအဝေး ဘယ်လောက်ရှိနေတယ်၊ ဘယ်နုမိုင် လောက် ဝေးသေးတယ်၊ အမြင့် ဘယ်လောက်ရှိတယ် ဆိုတာကို အချက်ပြတဲ့စက်ကိုလည်း စမ်းသပ် စစ်ဆေးမယ်။ နောက်တစ်ခုက အလို အလျောက် မိုးလေဝသတိုင်းတာရေး စက်ဖြစ်ပါတယ်။ ဒီစက်က လေတိုက် နှုန်း၊ လေတိုက်တဲ့ အရပ်ဒေသ၊ လေဖိ အား၊ စိုထိုင်းဆ၊ အပူချိန်၊ မြင်ကွင်း ကြည်လင်မှုတွေ လေယာဉ်ကို တစ်ချိန်လုံး Automatic System နဲ့ ပို့ပေးနေမယ်။ အဲဒါတွေကို စစ်ဆေး မှာပါ။ တိကျမှန်ကန်မှု ၁၀၀ ရာခိုင် နှုန်းရှိအောင် စစ်ဆေးမှာဖြစ်တယ်။ လေယာဉ်က ဒီကွင်းကိုသွားမယ် ဆိုရင် ဘယ်လိုသွားရမလဲ၊ ဘာတွေ လုပ်ရမလဲ၊ ဘာတွေအခက်အခဲရှိသလဲ ဆိုတာကို ပျံသန်းမှုအထောက်အကူ ပြုတဲ့စက်တွေ၊ ဆက်သွယ်ရေးစက် တွေ၊ ပျံသန်းမယ့်အရာတွေ ကိုက်ညီ၊ မကိုက်ညီကို လေယာဉ်နဲ့ လေထဲ ကနေ စစ်ဆေးမှာ ဖြစ်ပါတယ်။ ခုလုပ်မယ့်ဟာက flight check နဲ့ flight procedure ဖြစ်ပါတယ်" ဟု ဦးကျော်စိုးက ဆက်လက်ပြောကြား

ဆူရ်ဘုန်လေယာဉ်ကွင်း၌ တပ် ဆင်ထားသည့် စက်ကိရိယာများ တိုင်းတာရေးအတွက် Beek 2900 လေယာဉ်ဖြင့် စစ်ဆေးသွားမည်ဖြစ် ကြောင်း သိရသည်။

"ဆူရ်ဘုန်လေဆိပ်မှာ တပ်ဆင် ထားတဲ့ Antana တွေ Position မှန်၊ မမှန်ကို ငါးမိုင်၊ ခြောက်မိုင်ပတ်လည် ကနေ ပတ်ပြီး Antana တွေ အလုပ် လုပ်တာ မှန်၊ မမှန်ကို စစ်ဆေးသွား မှာ ဖြစ်ပါတယ်။ ဒီနေ့ ရန်ကုန်က Beek 2900 လေယာဉ်မှာ လိုအပ်တဲ့ စက်တွေ တပ်ဆင်ပြီး မေ ၂၅ ရက် ကနေ ၂၇ ရက်အထိ လေယာဉ်နဲ့ စစ်ဆေးရမယ့်အရာတွေကို စမ်းသပ် စစ်ဆေးမယ်။ ခရီးသည်လေယာဉ် တွေ ပျံသန်းချိန်မှာ တကယ်ကြုံတွေ့ ရမယ့် အရာတွေကို အားလုံးကွက်တိ ဖြစ်အောင် စစ်ဆေးမယ်။

"လေယာဉ်ကွင်း တည်ဆောက် ရေးလုပ်ငန်းအနေနဲ့ လေယာဉ်ပြေး လမ်းကို နိုင်လွန်ကတ္တရာ ခင်းပြီးပါ ပြီ။ လေဆိပ်အဆောက်အအုံလည်း ပြီးသွားပြီ။ အဓိက အချောသပ် လုပ်ငန်းပဲ ကျန်ပါတော့တယ်။ ရှေ့က တောင်ဖြိုတဲ့ လုပ်ငန်းကလည်း နောက်ဆုံးပုံဖော်တဲ့ လုပ်ငန်းလေး နည်းနည်းပဲ ကျန်ပါတယ်" ဟု ဦးကျော်စိုးက ပြောကြားသည်။

မကြာမီဖွင့်လှစ်နိုင်မည်

နိုင်ငံတော်အစိုးရအနေဖြင့် ချင်း ပြည်နယ် ဖလမ်းမြို့၌ ဆူရ်ဘုန် လေဆိပ်ကို တောင်တန်းထူထပ် ပေါများပြီး သွားလာရတယ်ကူ ချင်းပြည်နယ်သို့ သွားလာရလွယ်ကူ ရန်၊ ဒေသခံပြည်သူများ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့ ပြီး လူမှုရေး၊ ကျန်းမာရေး၊ အုပ်ချုပ် ရေးကိစ္စများ၊ စီးပွားရေး၊ ကုန်သွယ် ရေး၊ ခရီးသွားလာရေးလုပ်ငန်းနှင့် ဆောင်ရွက်နိုင်ရန် တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး ဆူရ်ဘုန်လေဆိပ်သစ် ကြီးကို မကြာမီဖွင့်လှစ်နိုင်မည်ဖြစ် ကြောင်း သိရသည်။

ဆူရ်ဘုန် (ဖလမ်း) လေဆိပ်ကို ဖလမ်းမြို့နယ်ရှိ မြေဧက ၁၂၈၉ ဒသမ ၅ ဧကတွင် စီမံကိန်းကို ငွေကျပ် ၃၂ ဒသမ ၃၆ ဘီလီယံနှင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၉ သန်း အကုန် အကျခံ၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ

ဆူရ်ဘုန်လေယာဉ်ကွင်းကို ATR72 လေယာဉ်များ ဆင်း/တက် အသုံး
ပြုနိုင်ရန်အတွက် လေယာဉ်ပြေးလမ်း
အလျားပေ ၆၀၀၀၊ အကျယ်ပေ ၁၀၀၊
လေယာဉ်ဝင်/ထွက်လမ်းနှင့် လေ
ယာဉ်ရပ်နားရန်နေရာ အလျားပေ
၂၅၀၊ အကျယ်ပေ ၂၅၀ တို့အား



ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး


နိုင်လွန်ကတ္တရာခင်း တည်ဆောက် သွားမည်ဖြစ်ပြီး Compaction Method ဖြင့် Slope Stability Gabion Retaining Wall တည် ဆောက်ခြင်း၊ လေဆိပ်အဆောက် အအုံ အလျား ၁၅၆ ပေ၊ အကျပ် ၈၄ ပေ၊ လေကြောင်းထိန်းမျှော်စင်နှင့် လေဆိပ်ဆိုင်ရာ အခြားဆက်စပ် လုပ်ငန်းများကို ဆောင်ရွက်ပြီး

လေယာဉ်ကွင်းမရှိသည့် ချင်း ပြည်နယ်အတွက် ဆူရ်ဘုန် (ဖလမ်း) လေဆိပ်သစ်ကြီး ဖွင့်လှစ်လိုက်ပါက ချင်းပြည်နယ်၏ အဓိကလေကြောင်း ဝင်ပေါက်ဖြစ်လာပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ အချိန် တိုအတွင်း လာရောက်လည်ပတ်နိုင် မည့်အပြင် ဒေသခံတိုင်းရင်းသား များနှင့် ဒေသထွက်ကုန်များလည်း မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားသို့ လွယ်ကူလျင်မြန်စွာ သွားလာပို့ဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းနိုင်၊ ဓာတ်ပုံ– မျိုးမြင့်



ဆူရ်ဘုန်လေဆိပ် တည်ဆောက်ပြီးစီးမှုကို တွေ့ရစဉ်။







ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ

တိုင်၊ကြိမ်ချောင်း–ဂုပ္ဂိလမ်းတံတားအမှတ်(၈)၊စေတီတောင်၊မကျည်းချောင်း။



🔷 ကျောဖုံးမှ

တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan – MSDP) ၂၀၁၈ – ၂၀၃၀ ကို ရေးဆွဲထားပါကြောင်း။ MSDP သည် နိုင်ငံတော်မှရေးဆွဲမည့် စီမံကိန်းများ၏ အခြေခံမူဘောင်ဖြစ်ပြီး ငွေလုံးငွေရင်းဖြင့် ဆောင်ရွက် ရသော စီမံကိန်းများကို စုစည်းပြုစု၍ ခွဲခြမ်းစိတ်ဖြာနိုင်ရန် Project Bank တည်ထောင်ထားပြီး Project Bank ဆိုင်ရာ ညွှန်ကြားချက်များကို ထုတ်ပြန်ထားပါကြောင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန်အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (PPP center) ကို ဖွဲ့စည်း ထားရှိပြီး PPP ဆိုင်ရာ တင်ပြမှုများကို အကြံဉာဏ်ပေး လျက်ရှိပါကြောင်း။

စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန

စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန အနေဖြင့် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်တွင် ပါဝင်သည့် ဟောဗျူဟာ မြောက် လုပ်ငန်း/ လုပ်ငန်းစီမံကိန်းများ၏ ဆောင်ရွက် ပြီးစီးမှုများကို အချိန်ဇယားရေးဆွဲ၍ စိစစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ စိစစ်တိုးသည် ပုဂ္ဂလိကပိုင် ပြုလုပ် ရေးကော်မရှင်၏ အတွင်းရေးမျူးရုံး တာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန

ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့ အစည်းများရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ စက်ယန္တရားကြီး များ၏ အခြေအနေကို စစ်ဆေးရေးအဖွဲ့ ၁၂ ဖွဲ့ စုဖွဲ့၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါကြောင်း၊ စတုတ္ထ (၁) နှစ်တာကာလအတွင်း ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းမော်တော်ယာဉ် ၂၉၄၂ စီး လက်ခံ ရရှိခဲ့ပြီး မူလလက်ကျန်ယာဉ် ၁၇၁၀ အပါအဝင် လက်ခံရရှိ မော်တော်ယာဉ် ၄၆၅၂ စီးအနက် မော်တော်ယာဉ် ၂၉၈၂ စီးကို ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့ အစည်းများ၊ တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များနှင့် ဌာနဆိုင်ရာများ သို့ ခွဲဝေထုတ်ပေးခဲ့၍ ကျန်မော်တော်ယာဉ်များကို စနစ် တကျ ထိန်းသိမ်းထားရှိပါကြောင်း။

အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန အနေဖြင့် မှတ်တမ်းရယူရေးစီမံချက်အရ နေပြည်တော် ကောင်စီအတွင်းရှိ ဝန်ကြီးဌာနများ၊ ရန်ကုန်တိုင်းဒေသကြီး ရှိဦးစီးဌာနများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှိဦးစီးဌာနများ၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ လွှတ်တော်များသို့ သွားရောက်၍ မှတ်တမ်းရယူခဲ့ပါကြောင်း၊ အမျိုးသား မှတ်တမ်းနှင့် မော်ကွန်းဥပဒေသစ်ကို ၂၀၁၉ ခုနှစ် ဒီဇင် ဘာလ ၂၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၀ ဖြင့် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်းများ ဘွဲ့လွန်သင်တန်းများ တက်ရောက်နိုင် ရန် မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့်ပူးပေါင်း၍ အုပ်ချုပ် မှုနှင့် ဖွံ့ဖြိုးမှုပညာ ဘွဲ့လွန်သင်တန်းဌာနတွင် ပြည်သူ့ ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA)၊ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA)၊ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA)၊ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA)၊ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA)၊ စီးပွားပေးလျက်ရှိပါကြောင်း။

ဘဏ္ဍာရေးကဏ္ဍ

ဘဏ္ဍာရေးကဏ္ဍာအနေဖြင့် မြန်မာ့စီးပွားရေးဘဏ် သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန် နိုင်ငံက Two Step Loan ပထမအကြိမ်ချေးငွေ ယန်း ၅ ဒသမ ၀၃၃ ဘီလီယံနှင့် ဒုတိယအကြိမ်ချေးငွေ ဂျပန် ယန်း ၁၅ ဘီလီယံရယူပြီး မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၀ ဘဏ်တို့က MSMEs လုပ်ငန်းရှင်များ ကို သက်သာသောချေးငွေများ ထုတ်ချေးပေးလျက် ရှိပါ ကြောင်း၊ ကိုဗစ်–၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွား



စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ(၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ရှင်းလင်းပြောကြားစဉ်။ သတင်းစဉ်

"ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ထိခိုက်မှုများအတွက် တောင်သူလယ်သမားများသို့ ကိုဗစ်-၁၉ အထူးချေးငွေ (COVID -19 Special Relief Loan) အဖြစ် တစ်ဧကလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ထပ်ဆောင်း၍ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးချိန်တွင် တစ်ပါတည်း ပံ့ပိုးထုတ်ချေးပေးသွားမည်"

ရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ ၏ လမ်းညွှန်ချက်နှင့်အညီ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ သက်တမ်း ၁ နှစ် ချေးငွေများကို ထိခိုက်မှုအများဆုံး ခံစားခဲ့ရသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ SME နှင့် CMP များသို့ ထုတ်ချေးလျက်ရှိပါကြောင်း၊ ငွေကျပ်ဘီလီယံ ၁၀၀ အနက် ၂၀၂၀ ခုနှစ် စွန်လ ၁၈ ရက်အထိ လုပ်ငန်းပေါင်း စ၃၂ ခုသို့ ငွေကျပ် ၃၁ ဒသမ ၈၁၇ ဘီလီယံ ထုတ်ချေးပြီး ဖြစ်ပါကြောင်း။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူ လယ်သမားများသို့ နှစ်စဉ် စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးရာတွင် စပါးတစ်ဧကအတွက် ချေးငွေကို ၂၀၁၆– ၂၀၁ဂ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်တစ်သိန်းမှ ငွေကျပ် တစ်သိန်းခွဲအထိ၊ အခြားသီးနှံများအတွက် တစ်ဧက ချေးငွေနှုန်းကို ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ငါးသောင်းမှ ငွေကျပ် တစ်သိန်းအထိ တိုးမြှင့်ပေးခဲ့ပါ ကြောင်း၊ JICA Two Step Loan ချေးငွေကျပ် ဘီလီယံ ၂၀၀ ခန့် ရရှိသည့်အနက် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူရန်နှင့် လယ်ယာကဏ္ဍာကို အခြေခံသည့် အဆောက် အဆုံနှင့် စက်များအတွက် တောင်သူလယ်သမားများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးလျက် ရှိရာ ယနေ့အထိ ထုတ်ချေးငွေမှာ ငွေကျပ် ၁၉၆ ဒသမ ၆

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်မှုများအတွက် တောင်သူလယ်သမားများသို့ ကိုဗစ်–၁၉ အထူးချေးငွေ (COVID –19 Special Relief Loan) အဖြစ် တစ်ဧကလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ထပ်ဆောင်း၍ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၀ ပြည့်နှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးချိန်တွင် တစ်ပါတည်း ပံ့ပိုးထုတ်ချေးပေး သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ အထူးချေးငွေကို ၂၀၂၀ ပြည့်နှစ် ဇွန်လမှ စက်တင်ဘာလကုန်အထိ ထုတ်ချေး ပေးသွားမည်ဖြစ်ပြီး ချေးငွေအတိုးနှုန်းမှာ လက်ရှိ စိုက်ပျိုး စရိတ် ချေးငွေ အတိုးနှုန်းအတိုင်း တစ်နှစ်လျှင် ၅ ရာခိုင် နှုန်း ဖြစ်ပါကြောင်း၊ ကိုဗစ်–၁၉ အထူးချေးငွေကို ၂၀၂၀ ပြည့်နှစ် မိုးစပါးချေးငွေရရှိသူများ သာမက ၂၀၂၀ ပြည့်နှစ် အခြားသီးနှံ ချေးငွေရရှိသူများသို့ ထပ်ဆောင်းထုတ်ချေး ပေးမည်ဖြစ်ပြီး တစ်ကြိမ်သာ ထုတ်ချေးမည့် ချေးငွေဖြစ်ပြီး စိုက်ပျိုးမြေဧက ၁၂ သန်းအတွက် ချေးငွေပမာဏ ငွေကျပ်

ဘီလီယံ ၆၀၀ ထုတ်ချေးမည်ဖြစ်ပါကြောင်း။

မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့်ပူးပေါင်း၍ တောင်သူလယ်သမားများ၏ အကျိုးစီးပွားများအတွက် ရာသီဥတုညွှန်းကိန်းအခြေပြ သီးနှံ အာမခံလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တို့တွင် ရှေ့ပြေးစီမံကိန်း (Pilot Project) ကို ပရောဂျက်ကာလ တစ်နှစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မော်တော်ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းလိုင်စင်ပြုလုပ်မည့် လုပ်သားပြည်သူများ၏ သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံပေးသွင်းခြင်းလုပ်ငန်း များ အဆင်ပြေချောမွေ့ စွာဖြင့် နောင့်နှေးကြန့်ကြာမှု မရှိစေရန်အတွက် အွန်လိုင်းစနစ်ဖြင့် ပရီမီယံကြေး ပေးဆောင်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်လျက် ရှိပါကြောင်း။

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနအနေဖြင့် အရေးပေါ် ရန်ပုံငွေကို ယခင်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လျာထားဆောင်ရွက်ခဲ့ရာမှ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ် မှစတင်၍ ဗဟိုအဖွဲ့ အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ များတွင် ခွဲဝေလျာထားရန် ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စု ၌ ငွေကျပ်ဘီလီယံ ၅၀၊ တိုင်းဒေသကြီး/ ပြည်နယ်များ ၌ ငွေကျပ် ၁၄ ဘီလီယံနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ ၌ ငွေကျပ် ၃၆ ဘီလီယံ လျာထားခဲ့ပါကြောင်း။

ငွေတိုက်ဦးစီးဌာနသည် ကြွေးမြီစီမံခန့်ခွဲမှု၊ ငွေကြေး စီမံခန့်ခွဲမှု၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစိုးရငွေတိုက်စာချုပ်၊ အစိုးရငွေ တိုက်လက်မှတ်များကို ပုံမှန်ရောင်းချလျက် ရှိပါကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန် ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် အရေး ကြီးသည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ Tax Administration Law – TAL ကို ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ အခွန်ထမ်း ပြည်သူများ လွယ်ကူစွာ အခွန်ငွေပေးဆောင်နိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် သီလဝါအထူးစီးပွားရေးစုန်မှ MPU Debit Card အသုံးပြုပြီး အခွန်ပေးဆောင်ခြင်းကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒုတိယအဆင့် အနေဖြင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM – Net CCT Function ကို အသုံးပြုပြီး ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့် အခွန်ပေးသွင်းနိုင်ရန်အတွက် ဆောင်ရွက်ခဲ့ပါကြောင်း၊ တတိယအဆင့်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် CB Pay နှင့် Internet Banking စနစ်၊ ၂၀၂၀ ပြည့်နှစ် မေလတွင် AYA Pay နှင့် Internet Banking စနစ်များဖြင့် အခွန်ပေးဆောင်နိုင်ရန် ဆောင်ရွက် ခဲ့ပါကြောင်း။

အကောက်ခွန်ဦးစီးဌာန

အကောက်ခွန်ဦးစီးဌာနသည် အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်များကို Manual စနစ်မှ အလိုအလျောက် ကုန်စည် ရှင်းလင်းရေးစနစ်ဖြစ်သည့်MACCS (Myanmar Automated Cargo Clearance System)နှင့် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်ဧရိယာအတွင်း စတင်ကျင့်သုံးနိုင်ခဲ့ပြီး မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ၂၀၁၈ ခုနှစ် ဇွန်လတွင် အသုံးပြုခဲ့ပါကြောင်း၊ မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ၂၀၂၀ ခုနှစ်အတွင်း MACCS စနစ် တပ်ဆင်ခြင်းလုပ်ငန်း ကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ် e–Form D လဲလှယ်ခြင်းကို၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ASEAN Single Window Live Operation သို့ ဝင်ရောက်ဆက်သွယ် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကဏ္ဍနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် များစွာအထောက်အကူဖြစ်လာမည် ဖြစ်ပါ ကြောင်း။

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် မြန်မာနိုင်ငံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးတို့ကို အထောက်အကူဖြစ်စေရန် အားလုံး ပါဝင်နိုင် သော ငွေရေးကြေးရေးကဏ္ဍတည်ဆောက်ရေး လမ်းပြမြေပုံ (Financial Inclusion Roadmap) (၂၀၁၄– ၂၀၂၀)၊ (၂၀၁၉ – ၂၀၂၃) တို့ကို ရေးဆွဲအကောင်အထည် ဖော်ခဲ့ပါကြောင်း၊ အာမခံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြည်တွင်းပုဂ္ဂလိက အသက်အာမခံကုမ္ပဏီ (၁၁)ခုနှင့် ပြည်တွင်းပုဂ္ဂလိက အထွေထွေအာမခံကုမ္ပဏီ (၈)ခုတို့က အာမခံဝန်ဆောင်မှုများပေးလျက်ရှိရာ ၂၀၁၉ ခုနှစ် အတွင်း ရာနှုန်းပြည့် နိုင်ငံခြားသားပိုင် အသက်အာမခံ ကုမ္ပဏီ ငါးခု၊ ပြည်တွင်းအာမခံကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားဖက်စပ် အသက်အာမခံ ကုမ္ပဏီသုံးခုနှင့် အထွေထွေအာမခံကုမ္ပဏီသုံးခုတို့ကို လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များထုတ်ပေးခဲ့ပြီး အာမခံ အမျိုးအစားပေါင်း ၂၅ ခုကို ဆောင်ရွက်ရန် ခွင့်ပြုထား ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်း MSMEs များသို့ ချေးငွေပံ့ပိုးပေးနိုင်ရန်နှင့် ဘဏ်များ၏ ဆုံးရှုံးနိုင်ခြေကို မျှဝေနိုင်ရန် ချေးငွေအာမခံ အဖွဲ့အစည်း (Credit Guarantee Corporation – CGC) တည်ထောင်နိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) မှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၆၀ ရယူရေးကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အတည်ပြုပြီးဖြစ်ပါကြောင်း၊ ချေးငွေအာမခံကော်ပိုရေးရှင်းကို ၁၉၅၀ ခုနှစ် အထူး ကုမ္ပဏီအက်ဥပဒေနှင့်အညီ အစိုးရမှ ရာနှုန်းပြည့် ပိုင်ဆိုင် သည့် ချေးငွေအာမခံကော်ပိုရေးရင်းအဖြစ်၂၀၂၀ ပြည့်နှစ် အတွင်း တည်ထောင်သွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း ချေးငွေအာမခံပေးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ရန် မျှော်မှန်းထားပါကြောင်း။

ပင်စင်ဦးစီးဌာန

ပင်စင်ဦးစီးဌာနသည် နိုင်ငံတော်ပင်စင်စနစ်ကို ရေရှည်တည်တံ့ခိုင်မြဲသော ပင်စင်စနစ် ဖြစ်ပေါ် လာစေရန် ထည့်ဝင်ကြေးစနစ်နှင့် အကျိုးခံစားခွင့်ပြုသည့် ဝန်ထမ်း နောင်ရေးဗဟို ရန်ပုံငွေ (Central Provident Fund– CPF) တည်ထောင်နိုင်ရန် ဆောင်ရွက်နေပါကြောင်း၊ အခွန်အယူခံ ခုံအဖွဲ့ ရုံးအနေဖြင့် အခွန်အယူခံခုံအဖွဲ့ ဥပဒေကို ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၂၃ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းပြီး အခွန်အယူခံခုံအဖွဲ့ ဥပဒေပုဒ်မ ၄၂ (က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် ကိုကျင့်သုံး၍ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၃၄၁/၂၀၁၉)ဖြင့် အခွန်အယူခံ ခုံအဖွဲ့ နည်းဥပဒေများကို ထုတ်ပြန်ပြဋ္ဌာန်းနိုင်ခဲ့ပါ ကြောင်း၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ် ရေးကော်မရှင်ရုံးအနေဖြင့် ရန်ကုန်စတော့အိပ်ချိန်းကုမ္ပဏီ တစ်ခု၊ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ ခြောက်ခု တို့ကို ကြီးကြပ်ကွပ်ကဲလျက်ရှိပါကြောင်း၊ ရန်ကုန်စတော့ အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ ရောင်းဝယ်ရာ၌ ပြည်တွင်းနေ နိုင်ငံခြားသားများနှင့်

စာမျက်နှာ ၈ မှ

ပြည်ပနေ နိုင်ငံခြားသားများကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်မှစတင်၍ ရောင်းဝယ်ခွင့်ပြုခဲ့ပါကြောင်း၊ YSX တွင် ယခုအခါ စာရင်းဝင်ကုမ္ပဏီ ခြောက်ခုဖြင့် လည်ပတ် လျက်ရှိပါကြောင်း။

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန

စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ စက်မှု သင်တန်းကျောင်း ခြောက်ကျောင်းမှ နှစ်စဉ်စက်မှုကျွမ်းကျင် လုပ်သားဦးရေ ၁၀၀၀ ကျော်ကို လေ့ကျင့်ပေးလျက်ရှိပြီး သထုံမြို့နှင့် မုံရွာမြို့တို့တွင် အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် စက်မှုသင်တန်းကျောင်းနှစ်ကျောင်း ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် MSME Member Card Online Registration နှင့် e–Payment System တို့ကို online မှတစ်ဆင့် ဆောင်ရွက် နိုင်ရန်အတွက် SME Web Portal တစ်ခုကို ရေးဆွဲ၍ လွှင့်တင်နိုင်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၇ ရက်မှ စတင်၍ MSME လုပ်ငန်းရှင်များအနေဖြင့် SME Member Card အား Online ဖြင့် ဝင်ရောက် လျှောက်ထား နိုင်ပြီဖြစ်ပါကြောင်း၊ စက်မှုလုပ်ငန်းဥပဒေအရ ၂၀၁၉– ၂၀၂၀ ဘဏ္ဍာရေးနှစ် ဇန်နဝါရီလအထိ မှတ်ပုံတင်ထား သည့် ပုဂ္ဂလိကစက်မှုလုပ်ငန်း စုစုပေါင်း ၅၁၇၆၉ ခု ရှိပါ ကြောင်း၊ အွန်လိုင်းမှ စက်မှုမှတ်ပုံတင် လျှောက်ထားလို သော လုပ်ငန်းရှင်များအတွက် disi.gov.mm Web Portal ကို ထုတ်လွှင့်ထားပြီး ၂၀၁၈–၂၀၁၉ ဘဏ္ဍာရေးနှစ် ဧပြီလ မှ ၂၀၁၉–၂၀၂၀ဘဏ္ဍာရေးနှစ် ဇန်နဝါရီလအထိ လျှောက် ထားသော လျှောက်လွှာစောင်ရေ ၁၀၁၅ ခု ရှိပါကြောင်း။

မြန်မာ့ဆေးဝါးလုပ်ငန်း

မြန်မာ့ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံများမှ အခြေခံ အကျဆုံးဆေးဝါးများ (Essential Drugs) အပါအဝင် ဆေးဝါးအမျိုးမျိုးကို အမျိုးသားဆေးဝါးဥပဒေနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ် (WHO GMP Guideline) နှင့်အညီ အကျိုးအာနိသင် ထက်မြက်မှု၊ ဘေးကင်းလုံခြုံမှု၊ အရည်အသွေးပြည့်မီမှု နှင့် သုံးစွဲသူစိတ်ကျေနပ်မှုတို့အပေါ် အထူးအလေးထားပြီး ဆေးပြား၊ ဆေးရည်၊ လိမ်းဆေး၊ ဆေးမှုန့်၊ ထိုးဆေး၊ မြွေဆိပ် ဖြေဆေးနှင့် ကာကွယ်ဆေးစုစုပေါင်း ၁၉၃ မျိုးကို သင့်တင့် မျှတသော ဈေးနှုန်းများဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါကြောင်း၊ စတုတ္ထ (၁)နှစ်တာကာလအတွင်း ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဆေးအသစ် ၁၀ မျိုး၊ ဆေးဝါး စက်ရုံ (အင်ရောင်း)မှ နှစ်မျိုး၊ သုတေသနဌာနမှ တစ်မျိုး စုစုပေါင်း ၁၃ မျိုး တီထွင်ထုတ်လုပ်နိုင်ခဲ့ပါကြောင်း။

အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်းအနေဖြင့် ၂၀၁၉ ခုနှစ် မေလတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက် ဖြင့် မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒအား သတ်မှတ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ဆိုင်ရာဆောင်ရွက်ချက်များအနေဖြင့် ပို့ကုန်ကြိုတင်ခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုပေးခဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန်/ ဝင်ငွေခွန်ပေးဆောင်သည့်ကာလကို ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်အထိ ရွှေ့ဆိုင်းပေးထား ပါကြောင်း၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို အိမ်ထောင်စုတစ်စုလျှင် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် အမယ်ငါးမျိုးအား ဝေငှပေးနိုင်ရေးအတွက် နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ ၁၄ ခုသို့ ပထမအကြိမ် ငွေကျပ် ၄၉ ဒသမ ၄၀၂ ဘီလီယံ ထောက်ပံ့ ပေးခဲ့ပြီး ဒုတိယအကြိမ် အခြေခံစားကုန်ငါးမျိုး ထောက်ပံ့ ရာတွင် ကျန်ရှိသည့် အိမ်ထောင်စုများအတွက် ငွေကျပ် ၂၁ ဒသမ ၇၀၃ ဘီလီယံ ငွေကြေးထောက်ပံ့နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစား ငွေရေးကြေးရေး အဖွဲ့ အစည်းများသို့ သက်သာသော ချေးငွေထုတ်ချေးရေး၊ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များသို့ သက်သာသော ချေးငွေထုတ်ချေးရေး၊ တောင်သူလယ် သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေကို ထပ်ဆောင်း ထုတ်ချေးရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

မီဒီယာများ၏မေးမြန်းချက်များ ရှင်းလင်းဖြေကြား

ထို့နောက် သတင်းမီဒီယာများက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေ(မူကြမ်း) ရေးဆွဲနေခြင်း၏ ရည်ရွယ် ချက်၊ လုပ်ငန်းစဉ်နှင့် အကျိုးသက်ရောက်မှုများကို သိရှိ လိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က လက်ရှိ မြန်မာနိုင်ငံ၏ပင်စင်စနစ်သည် ပြုပြင်ပြောင်းလဲရန် လိုအပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ပင်စင်စနစ်မှာ

ရန်ပုံငွေထူထောင်ထားခြင်းမရှိဘဲ နိုင်ငံတော်ဘတ်ဂျက်မှ သုံးစွဲသည့် စနစ်ဖြစ်ပါကြောင်း၊ ပင်စင်ရန်ပုံငွေထူထောင် ခြင်းစနစ်ကို အခြားနိုင်ငံများတွင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ပင်စင်ရန်ပုံငွေထူထောင်ခြင်းစနစ် ကို ကျင့်သုံးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပင်စင် အသုံးစရိတ်မှာ လက်ရှိ နိုင်ငံ့ GDP ၏ ၁ ရာခိုင်နှုန်းကျော် ခန့်ရှိသည့်အပြင် အခွန်ရငွေ၏ ၆ ပုံ ၁ ပုံ ခန့်ရှိသည့်အတွက် သုံးစွဲမှုအနေဖြင့် များပြားသည်ဟုပြော၍ ရပါကြောင်း၊ ထို့ကြောင့် သီးသန့် ရန်ပုံငွေတစ်ရပ် ထူထောင်ဆောင်ရွက် ရန် လိုအပ်လာပါကြောင်း၊ ရေရှည်တွင် မြန်မာနိုင်ငံ၏ ပင်စင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရန်နှင့် ဘဏ္ဍာရေးအရ ခံနိုင်ရည်ရှိရန် ရည်ရွယ်ပြီး ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံ ငွေ ဥပဒေကို ပြဋ္ဌာန်းပြီး ဆောင်ရွက်ရန် အစီအစဉ် ရှိပါ ကြောင်း၊ ယခု ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ မဟာဗျူဟာ၊ လုပ်ငန်းစဉ်နှင့် ဘတ်ဂျက်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၏ ခွင့်ပြုမိန့်ရရှိပြီးဖြစ်၍ မူကြမ်းအဆင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဥပဒေ ကြောင်းအရ သဘောထားမှတ်ချက်ပေးရန် မရှိသည့် အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ယင်းနောက် လွှတ်တော် သို့တင်ပြပြီး ဥပဒေပြဋ္ဌာန်းရေးကိစ္စများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော် မှုပုံစံအရ ဝန်ထမ်းများ လုပ်သက် ၁၀ နှစ်အထက် ဝန်ထမ်း များအနေဖြင့် မူလပင်စင်စနစ်အတိုင်း သွားမည်ဖြစ်ပြီး လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်း အနေ၊ စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ၊ ကိုဗစ်–၁၉ ကာလတွင် Micro Finance များကို အတိုးနှုန်းလျှော့ချပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်း၍ မေးမြန်းကြရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်ထူးက ဝန်ကြီးဌာနသည် ဈေးကွက်စီးပွားရေး စနစ်ကို ပီပြင်စွာဖြစ်ပေါ်စေပြီး ပြည်တွင်းပြည်ပ ကူးသန်း ရောင်းဝယ်မှုမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီး ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန် ဖြစ်ပါ ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ရေရှည် စီမံကိန်းများ၊ စီးပွားရေးမူဝါဒများနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော တိုးတက်မှုစီမံကိန်း (၂၀၁၈ – ၂၀၂၃)တို့နှင့်အညီ ဆောင်ရွက်

စတုတ္ထ (၁) နှစ်တာကာလအတွင်း အောင်မြင်မှုများ အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ကဏ္ဍက ထုတ်လုပ်မှု တန်ဖိုးငွေကျပ် ၂၁၆၃၈ ဘီလီယံရှိပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP)၏ ၂၀ ဒသမ ၅၅

"စတုတ္ထ (၁) နှစ်တာကာလအတွင်း အောင်မြင်မှုများအနေဖြင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ကုန်သွယ်မှုကဏ္ဍက ထုတ်လုပ်မှုတန်ဖိုးငွေကျပ် ၂၁၆၃၈ ဘီလီယံရှိပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၏ ၂၀ ဒသမ ၅၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ခဲ့၊ ကုန်သွယ်မှုကဏ္ဍတိုးတက်မှုသည် ယခင်နှစ်ကထက် ပုံသေဈေးနှုန်းများအရ ၇ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့''

နောင်ရေး ရန်ပုံငွေဥပဒေအရ အကျုံးဝင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ယင်းဥပဒေပြဋ္ဌာန်းပြီးပါက အစိုးရဝန်ထမ်းများ အနေဖြင့် ယင်းဥပဒေနှင့် အကျုံးဝင်မည်ဖြစ်ပါကြောင်း၊ ယင်းရန်ပုံငွေစနစ်ထူထောင်ခြင်းမှာ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာဝန်ထုပ်ဝန်ပိုး လျော့ကျအောင်နှင့် နိုင်ငံ့ဝန်ထမ်းများ လူမှုစီးပွားဘဝဖူလုံစေရန်အတွက် ရေရှည်ရည်ရွယ်ကာ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ရင်းလင်းဖြေကြား

ဆက်လက်၍ သတင်းမီဒီယာများက ရန်ကုန်ဆိပ်ကမ်း ရှိ X–Ray စက်များ အခြေအနေ၊ ပုဂ္ဂလိကပိုင် X–Ray စက်ပိုင်ရှင်များနှင့် စာချုပ်ပြင်ဆင်ချုပ်ဆိုမှုများ ဆောင်ရွက် နေမှုအခြေအနေ၊ ဌာနဆိုင်ရာ အရာရှိတချို့ မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်၏ Boad of Director အဖြစ် ပါဝင် နေမှုနှင့်ပတ်သက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ သဘောထားမှတ်ချက်တောင်းခံထားမှုအခြေအနေ၊ စက်မှု ဝန်ကြီးဌာနမှ လွှဲပြောင်းရယူထားသည့် အကြီးစားစက်ရုံ များ အခြေအနေ၊ တရုတ်နိုင်ငံ၏ ချေးငွေရယူနေမှု အခြေအနေ၊ မြင်းခြံသံမဏိစက်ရုံနှင့်စပ်လျဉ်း၍ စုံစမ်း စစ်ဆေးရေးအဖွဲ့ ၏ စစ်ဆေးဆောင်ရွက်နေမှု အခြေအနေ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအသုံးစရိတ် ခန့်မှန်းလျာထား မှုအခြေအနေ၊ ဟောင်းနွမ်းငွေစက္ကူများ ပပျောက်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ တရုတ် – မြန်မာ စီးပွားရေး စင်္ကြံလမ်း Master Plan နှင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ ပိုးလမ်းမစီမံကိန်းတွင် မြန်မာနိုင်ငံကို အဆိုပြုထားသည့် စီမံကိန်းများ ဆောင်ရွက်နေမှု အခြေ အနေ၊ အခြေခံလူတန်းစားများကို ငွေကျပ် ၂၀၀၀၀ ပေးဝေ သွားမည့်အခြေအနေ၊ ယခင်ပုဂ္ဂလိကသို့ လွှဲပြောင်းပေး သည့် စက်ရုံအလုပ်ရုံများမှ ဖြစ်ပေါ်နေသည့် ပြဿနာများ ကို ဖြေရှင်းဆောင်ရွက်ပေးနေမှုအခြေအနေ၊ စက်ရုံ အလုပ်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးပါက ဝန်ထမ်း များအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးနေမှု အခြေ

ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါကြောင်း၊ ကုန်သွယ်မှု ကဏ္ဍ တိုးတက်မှုသည် ယခင်နှစ်ကထက် ပုံသေဈေးနှုန်း များအရ ၇ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ နိုင်ငံတကာကုန်သွယ်မှုအပိုင်းတွင် စတုတ္ထ (၁) နှစ် ကာလအတွင်း အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၀၂ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး ပို့ကုန်အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉၆၃ ဘီလီယံ၊ သွင်းကုန်အပိုင်းတွင် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၀၅၈ ဘီလီယံနှင့် ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၉ ဘီလီယံအထိ လျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ဈေးကွက်အသစ်အချို့ကို ရရှိခဲ့

မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်တစ်ခုဖြစ်သည့် ဆန်နှင့် ဆန်ကွဲသည် ပြီးခဲ့သည့်နှစ်တွင် တန်ချိန် ၂ ဒသမ ၃ သန်း တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၇၀၀ ခန့် ရရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင် တန်ချိန် ၂ ဒသမ ၅ သန်းဝန်းကျင် တင်ပို့နိုင်မည် မျှော်မှန်းထားပါကြောင်း၊ ကိုဗစ်–၁၉ ဖြစ်ပွားသည့်အတွက် စားနပ်ရိက္ခာလိုအပ်ချက် များပြားလာပြီး ဈေးကွက်အသစ်အချို့ကို ရရှိခဲ့ပါကြောင်း၊ မကြာမီက ဖိလစ်ပိုင်နိုင်ငံမှ ဆန်တင်ဒါကို ဝင်ရောက် ကြောင်း၊ မလေးရှားနိုင်ငံနှင့် အစိုးရအချင်းချင်း ရောင်းချရန် စီစဉ်ဆောင်ရွက်နေပါကြောင်း။

ဒုတိယအရေးကြီးသည့် သီးနှံသည် ပြောင်းဖြစ်ပြီး ပြည်တွင်းသုံးစွဲမှုလည်း တိုးတက်လာသည့်အပြင် တရုတ် နိုင်ငံ ဈေးကွက်တစ်ခုတည်းသာမက ထိုင်းနိုင်ငံ ဈေးကွက် ကိုပါ ပိုမိုတိုးချဲ့တင်ပို့လာနိုင်သည့်အတွက်ကြောင့် ပြီးခဲ့ သည့်နှစ်တွင် တန်ချိန် ၁ ဒသမ ၅၃ သန်းကျော်အထိ ဈေးကွက်ချဲ့ထွင်တင်ပို့နိုင်ခဲ့ပါကြောင်း၊ ပဲမျိုးစုံအနေဖြင့် ၂၀၁၈ –၂၀၁၉ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆၄ သန်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့ပါကြောင်း။

ပြည်တွင်းသတင်း

ပို့ကုန်အပိုင်း ထူးခြားသည့် တိုးတက်မှု

ပို့ကုန်အပိုင်းတွင် ထူးခြားသည့်တိုးတက်မှုတစ်ခုမှာ သစ်သီးဝလံတင်ပို့ရောင်းချမှု မြင့်တက်လာခြင်း ဖြစ်ကြောင်း၊ စတုတ္ထ (၁) နှစ်တာအတွင်း ဖရဲသီး၊ သခွားမွှေး၊ သရက်သီးနှင့် ငှက်ပျောသီးစသည့် သစ်သီးဝလံများကို မက်ထရစ်တန်ချိန် ၁ ဒသမ ၇ သန်း တင်ပို့နိုင်ခဲ့ရာ ၂၀၁၇ –၂၀၁၈ ဘဏ္ဍာနှစ်ထက် ၂၁ ရာခိုင်နှုန်း တိုးတက်လာပါ ကြောင်း၊ ကျွဲ၊ နွား အရှင်များ တင်ပို့ရောင်းချမှုကို တိုးတက် ဆောင်ရွက်ခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်အတွင်း ကျွဲ၊ နွား ကောင်ရေ ငါးသိန်းအထိ တင်ပို့နိုင်ခဲ့ပါကြောင်း၊ ရေချို ငါးမွေးမြူရေးနှင့် ရေငန်ငါးမွေးမြူရေးအပိုင်းတွင် တိုးတက် လာသည့်အတွက် ရေထွက်ပစ္စည်းပို့ကုန်အနေဖြင့် ၂၀၁၈ –၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်းပို့ကုန် အမေရိကန် ဒေါ်လာသန်း ၇၀၀ တင်ပို့နိုင်ခဲ့ပါကြောင်း၊ စက်မှုကုန်ချော တင်ပို့မှုနှင့် CMP အထည်ချုပ်လုပ်ငန်းတင်ပို့မှုသည် တိုးတက်လာခဲ့ပါကြောင်း၊ CMP အထည်ချုပ်လုပ်ငန်းမှ စတုတ္ထ (၁) နှစ်တာကာလအတွင်းတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၅ ဘီလီယံရရှိခဲ့ပြီး အခြားစက်မှုကုန်ချော ပို့ကုန် များမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄ ဘီလီယံ ရရှိခဲ့

ထို့ပြင် နိုင်ငံ၏ ပထဝီအနေအထားအပေါ်မူတည်ပြီး တစ်ဆင့်တင်ပို့မှု (Transit Trade) ကို ဝန်ကြီးဌာနအနေဖြင့် အားပေးဆောင်ရွက်ခဲ့ရာ ကျောက်ဖြူ – ကူမင်း ဓာတ်ငွေ့ ပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့ဖြတ်သန်းတင်ပို့ ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံအထိ ရရှိခဲ့ပါကြောင်း။

လက်လီ၊ လက်ကား ရောင်းချခြင်း ခွင့်ပြု

ပြီးခဲ့သည့်နှစ်အတွင်း သိသာသည့် ဆောင်ရွက်မှု တစ်ခုအနေဖြင့် နိုင်ငံခြားသား ကုမ္ပဏီ၊ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီ များကို ပြည်တွင်းတွင် လက်လီ၊ လက်ကား ရောင်းချခြင်း ခွင့်ပြုပေးနိုင်ခဲ့ပါကြောင်း၊ ယခု နိုင်ငံသားပိုင်လုပ်ငန်းများ ဖြစ်သည့် စီးတီးမတ်၊ ဒဂုံဝင်းဝင်း၊ မက်ပကိုနှင့် လူဗီးယား စသည့် လုပ်ငန်းများအပြင် နိုင်ငံတကာ လက်ကား ရောင်းဝယ်မှုလုပ်ငန်းများဖြစ်သည့် ဂျာမနီနိုင်ငံမှ မက်ထရို၊ ထိုင်းနိုင်ငံမှ မက်ခရိုနှင့် ပရို-ဝမ်း၊ ဂျပန်နိုင်ငံမှ အေယွန်-အောရိမ်းစသည့် လက်ကားရောင်းချသော လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်လျက်ရှိကြပြီး ပြင်သစ်နိုင်ငံအခြေစိုက် ကားဖိုး(Carrefour) တို့က လက်ကားလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်လာသည်ကို တွေ့ရပါကြောင်း၊ ထိုကဲ့သို့ ခွင့်ပြုခဲ့မှုကြောင့် လက်လီလုပ်ငန်းခုနစ်ခု၊ လက်ကားလုပ်ငန်း ၅၄ ခုနှင့် လက်လီ/ လက်ကား ရောင်းချ သည့် လုပ်ငန်း ၂၃ ခု ပေါ်ပေါက်လာခဲ့ပါကြောင်း။

ကုန်သွယ်မှုဗဟိုဌာန ၁၃ ခု ဖွင့်လှစ်

နိုင်ငံထွက်ကုန်များကို အဓိကဈေးကွက်ရှိရာ နိုင်ငံများသို့ ပိုမိုတိုးချဲ့တင်ပို့နိုင်ရေးနှင့် ဈေးကွက်သစ်များ ရှာဖွေနိုင်ရန်အတွက် ပြည်ပနိုင်ငံ ရှစ်နိုင်ငံသို့ စီးပွားရေး သံမှူး ၁၀ ဦးကို စေလွှတ်ထားပြီး နောက်ထပ် လေးနိုင်ငံသို့ စီးပွားရေးသံမှူးငါးဦးကို ထပ်မံစေလွှတ်သွားမည် ဖြစ်ပါ ကြောင်း၊ ပို့ကုန်တိုးမြှင့်ရေးအတွက် ပြည်တွင်းကုန်စည် ပြပွဲများ ပြုလုပ်သည့်အပြင် ပြည်ပကုန်စည်ပြပွဲများတွင် ပါဝင်ပြသခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကုန်သွယ်မှုဗဟိုဌာန ၁၃ ခု ဖွင့်လှစ်ပြီး ကုန်စည်ပြပွဲများ နှင့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပလျက်ရှိပါကြောင်း။ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်တွင်

အတည်ပြုပြဋ္ဌာန်းခဲ့ပြီး မကြာမီ ပြည်တွင်းတွင် ရောင်းချ သည့် ကုန်စည်များကို ကုန်စည်အညွှန်းများတပ်ပြီး ရောင်းချနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိရာ ကုန်စည် ၉၈၉၃ ခုအတွက် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းကို စိစစ်အတည်ပြုပေးခဲ့ပါကြောင်း။

စပါးဝယ်ယူမှုများ ဆောင်ရွက်ခဲ့

မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများသည် မျှတသည့်ဈေးနှုန်းရရှိရေးအတွက် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းထားရှိပါကြောင်း၊ ထိုအဖွဲ့သည် အခြေခံရည်ညွှန်းဈေး သတ်မှတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး ဆန်စပါးနှင့်ပတ်သက်၍ အခြေခံ ရည်ညွှန်း ဈေးကို တင်း ၁၀၀ လျှင် ငွေကျပ် ငါးသိန်းဖြင့် ဆောင်ရွက် ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရက ဆန်စပါးဝယ်ယူရန် ငွေကျပ် ၁၅ ဘီလီယံချထားပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် အခြေခံရည်ညွှန်းဈေး ငွေကျပ် ငါးသိန်းနှုန်းဖြင့် စပါးဝယ်ယူမှုများ ဆောင်ရွက်ခဲ့ပါကြောင်း။

စာမျက်နှာ ၁၀ သို့

စာမျက်နှာ ၉ မှ

အလားတူ ဝန်ကြီးဌာနမှဆောင်ရွက်နေသည့် လုပ်ငန်း အထူးစီးပွားရေးဇုန်များ ဖြစ်ပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးစုန်သည် မူဘောင်သဘော တူညီချက် စာချုပ်ချုပ်ဆိုခဲ့ပြီး အစုရှယ်ယာဆိုင်ရာ စာချုပ် များကို ချုပ်ဆိုနိုင်ခဲ့ပြီး ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး ဆိုင်ရာ ကုမ္ပဏီထူထောင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကုမ္ပဏီ၏ အခြေခံစည်းမျဉ်းကို အတည်ပြု ခြင်းနှင့် ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေး ဇုန်တွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများ ကို မကြာမီ ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည် ပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ကနဦးအဆင့် အကောင်အထည်ဖော်မှုတွင် ကြိုတင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး အီတာလျံ ထိုင်းကုမ္ပဏီနှင့် မြေငှားစာချုပ်ချုပ်ဆို၍ ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပါ ကြောင်း။

မြန်မာ–တရုတ် နယ်စပ်စီးပွားရေး

မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုစုန် ထူထောင်ရန် ကချင်ပြည်နယ်တွင် ကန်ပိုက်တီ၊ ရှမ်းပြည်နယ်တွင် ကန်ပိုက်တီ၊ ရှမ်းပြည်နယ်ရှိ မူဆယ်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ချင်းရွှေဟော်တို့တွင် ထူထောင်ရန် ကနဦး ဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမဦးဆုံး အကောင်အထည် ဖော်မည့် တရုတ်နိုင်ငံ ရွှေလီနှင့် မြန်မာနိုင်ငံ မူဆယ်အကြား တွင် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇူန်ကို ထူထောင်ရန်အတွက် အောက်ခြေအကောင်အထည်ဖော် မည့် လုပ်ငန်းအဖွဲ့ များ ဖွဲ့ စည်းပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၂ ရက်တွင် အောက်ခြေအဆင့်ညှိနှိုင်းမှုများ ကျင်းပခဲ့ပါ ကြောင်း၊ မြန်မာဘက်မှ ပူးပေါင်းဆောင်ရွက်မှုဇုန် တည် နေရာ သတ်မှတ်နိုင်ရန်အတွက် မကြာမီ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့နှင့် ကွင်းဆင်းတိုင်းတာမှုများကို ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သတင်းမီဒီယာများက ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်–၁၉ ကူးစက်မှုအရေအတွက် များပြား၍ နှစ်နိုင်ငံ ကုန်သွယ်ရေး ရပ်နားထားရန် အစီအစဉ် ရှိ/ မရှိ မေးခွန်း နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်ထူးက ရခိုင် ပြည်နယ် နယ်စပ်ကုန်သွယ်ရေးအနေဖြင့် ယခင်ကထက် လျော့ကျနေသည်မှာ ကြာမြင့်နေပြီဖြစ်ပါကြောင်း၊ ကုန်သွယ်ရာတွင် မိမိတို့ဘက်မှ ကုန်သည်များက ဘင်္ဂလား ခေ့ရှိနိုင်ငံရှိ ဆိပ်ကမ်းများသို့ တက်ရောက်ခြင်းမရှိသည့် အတွက် ကုန်သွယ်မှုပြုလုပ်သည့်အခါ ရောဂါကူးစက်မှု မရိနိုင်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ သတင်းမီဒီယာများက ဝန်ကြီးဌာန အနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်စပ်အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများအခြေအနေ၊ နယ်စပ်၌ ဆောင်ရွက်နေသည့် တရုတ် – မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် အကောင်အထည်ဖော် ဆောင် ရွက်နေမှုအခြေအနေ၊ မြန်မာနိုင်ငံထုတ်ကုန်များ ပြည်ပ သို့တင်ပို့ရာတွင် ကန့်သတ်ခံရမှုရှိပါက ဆောင်ရွက်သွား မည့်အခြေအနေ၊ ကိုဗစ်–၁၉ ကာလတွင် နယ်စပ်သို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နေသည့် ကုန်တင်ကား များအနေဖြင့် ကုန်တင်ပို့စရိတ် မြင့်တက်နေမှု အခြေအနေ၊ ကိုဗစ်အလွန်ကာလ ကုန်ပစ္စည်းကူးသန်းရောင်းဝယ်မှုကို ပုံစံသစ်ဖြင့် ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေ၊ လုပ်သက် ၂၆ နှစ်ပြည့်သည့် ဝန်ထမ်းများနှင့် ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများကို မော်တော်ကား တင်သွင်းခွင့်ပေးမည့်အစီအစဉ်၏ လက်ရှိအခြေအနေ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၏ ကနဦးစီမံကိန်း များ၊ နယ်စပ်စီးပွားရေးဇုန်ဖော်ဆောင်ရန် မြေပြင်ကွင်းဆင်း လုပ်ငန်းများနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ အရန် ဆန်နှင့် ဆီ ဝယ်ယူ စုဆောင်းခဲ့မှုအခြေအနေ၊ နိုင်ငံပိုင်ဂိုဒေါင်များ ပုဂ္ဂလိကသို့ လွှဲပြောင်းမှုပုံစံနှင့် လွှဲပြောင်းပေးခဲ့သည့် အရေအတွက်နှင့် နိုင်ငံပိုင် ဂိုဒေါင်များနည်းပါးလာသည့်အတွက် တွေ့ကြုံ ရသည့်အခြေအနေ၊ ကန်ပိုက်တီ နယ်စပ်စီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ တရုတ် နိုင်ငံဘက်မှ ကုန်တင်ကားများ ဝင်ထွက်သွားလာနေမှုနှင့် အခွန်ကောက်ခံမှု အခြေအနေ၊ ဈေးကွက်အသစ်များ ရှာဖွေနိုင်မှု ရှိ/မရှိ တို့နှင့်စပ်လျဉ်း၍ မေးမြန်းကြရာ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး က ပထမဦးဆုံးအနေ



ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး ရှင်းလင်း ပြောကြားစဉ်။

ဖြင့် ကုမ္ပဏီနှင့်ပတ်သက်သည့်ကိစ္စများကို တင်ပြလိုပါ ကြောင်း၊ အားလုံးသိပြီးဖြစ်သည့်အတိုင်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၁ ရက်ကစပြီး မိမိတို့၏ ကုမ္ပဏီ ဥပဒေသစ်ကို စတင်ကျင့်သုံးခဲ့ပါကြောင်း၊ ကုမ္ပဏီဥပဒေသစ် စတင်ကျင့်သုံးသည်နှင့် တစ်ဆက်တည်းတွင် အီလက် ထရွန်နစ် မှတ်ပုံတင်စနစ်ဖြစ်သည့် MyCO ကို တစ်နိုင်ငံ လုံးတွင် ကျင့်သုံးခဲ့ပါကြောင်း၊ ကျင့်သုံးခဲ့သည့်အတွက် ကုမ္ပဏီမှတ်ပုံတင်လုပ်ငန်းများသည် များစွာသက်သာ လွယ်ကူသွားပါကြောင်း၊ ကုန်ကျစရိတ်များလည်း များစွာ သက်သာသွားပါကြောင်း။

ထို့ပြင် အကျိုးရလဒ်အနေဖြင့် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၁ ရက်မတိုင်မီ မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီအဟောင်းများ ပြန်လည်မှတ်ပုံတင်ခြင်း ၄၆၃၃၇ ခုရှိခဲ့ပါကြောင်း၊ ဇွန်လ ၁၉ ရက်အထိ ကုမ္ပဏီဥပဒေသစ်နှင့် ပြန်လည်မှတ်ပုံတင် သည့် ကုမ္ပဏီပေါင်း ၃၁၁၇၅ ခုရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ဇွန်လ ၁၉ ရက်အထိ မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၇၇၅၅၂ ခုရှိပါကြောင်း။

ကုမ္ပဏီဥပဒေသစ် ပြဋ္ဌာန်းသည့်အခါ လုပ်ငန်းများ ရိုးရှင်းလွယ်ကူအောင် ဆောင်ရွက်ရပါကြောင်း၊ တစ်ဆက် တည်းမှာပင် ကုမ္ပဏီဥပဒေကို လိုက်နာကျင့်သုံးရမည့် ကုမ္ပဏီများအနေဖြင့် အခက်အခဲများ တတ်နိုင်သမျှ လျော့နည်းသွားအောင် ဆောင်ရွက်ပေးပါကြောင်း။

ထိုသို့ ဆောင်ရွက်ပေးခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်
ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သည့် စီးပွားရေးလုပ်ငန်း
လုပ်ဆောင်ခြင်းအစီရင်ခံစာ(၂၀၂၀) တွင် မိမိတို့နိုင်ငံ၏
အဆင့်သည် စီးပွားရေးလုပ်ငန်းစတင်ခြင်း ခေါင်းစဉ်အောက်
တွင် အညွှန်းကိန်းအဆင့် ၇၀ ကို ရောက်ရှိခဲ့ပါကြောင်း၊
မိမိတို့နိုင်ငံသည် ၂၀၁၄ ခုနှစ်ကစပြီး ကမ္ဘာ့ဘဏ်၏ စီးပွား
ရေးလုပ်ငန်း စတင်ခြင်းအစီရင်ခံစာတွင် ထည့်သွင်း
အကဲဖြတ်ခြင်းတွင် ပါဝင်သည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊
စတင်အကဲဖြတ်သည့်နှစ် ၂၀၁၄ ခုနှစ်တွင် မိမိတို့နိုင်ငံသည်
နောက်ဆုံး အဆင့် ၁၈၉၊ အကဲဖြတ်နိုင်ငံ ၁၈၉ နိုင်ငံအဆင့်မှ
စတင်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံသည်
နောက်ဆုံးကနေ စတင်ခဲ့ရသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊
ယခုကုမ္ပဏီဥပဒေပြဋ္ဌာန်းပြီး သိသာသည့် ရလဒ်များရရှိ
ခဲ့ခြင်းဖြစ်ပါကြောင်း။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေ

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် အခြေအနေအကျဉ်းကိုလည်း ရှင်းလင်းတင်ပြလိုပါကြောင်း၊ ယခုနှစ် ဇွန် ၂၃ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် လုပ်ငန်းပေါင်း ၁၈၉ ခုကို MIC မှ ခွင့်ပြုမိန့် ထုတ်ပြန်ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမည့် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန် ဒေါ်လာ ၄၃၀ဂ သန်းဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအထိ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံခန့် MIC မှ ခွင့်ပြုမိန့် ထုတ်ပေးထားပြီးဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုအခြေအနေကို လည်း တင်ပြလိုပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် စွန် ၂၃ ရက် အထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှု ၈၇ ခု ရှိပါကြောင်း၊ အဆိုပါ ၈၇ ခုမှ ခွင့်ပြုလိုက် သည့် ငွေပမာဏသည် ငွေကျပ် ၁ ဒသမ ၃၇ ထရီလီယံ ဖြစ်ပါကြောင်း။

ဆက်လက်၍ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီး ဌာန၏ ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တင်ပြလိုပါ ကြောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနသည် ကုလသမဂ္ဂနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သည့် ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ပါကြောင်း၊ ဥပမာ အားဖြင့် UNDP ၊ UNICEF ၊ UNFPA ၊ FAO ၊ WFP စသည့် ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်သည့် လုပ်ငန်းများကို အဆိုပါဦးစီးဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်ပါကြောင်း၊ ၂၀၁၈ ခုနှစ်က စပြီး ၂၀၂၂ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်မှုများ

ကို လုပ်ငန်းစဉ် အစီအစဉ်များရေးဆွဲ၍ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ကုလသမဂ္ဂအဖွဲ့ အစည်း များနှင့် ပတ်သက်သည့် ငါးနှစ်တာ စီမံကိန်း(၂၀၁၈–၂၀၂၂) သည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၂၂ သန်းကျော်ရှိပါ ကြောင်း။

စာချွန်လွှာစုစုပေါင်း ၃၃ ခု လက်မှတ်ရေးထိုး

ဆက်လက်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တွင် သိသာထင်ရှားသည့် လုပ်ငန်းများကို တင်ပြရမည် ဆိုပါက တရုတ်နိုင်ငံနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်တာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး တရုတ်မှ ယွမ်ငွေ သန်း တစ်ထောင် ကူညီပေးရမည့်အစီအစဉ်ကို ၂၀၁၉ ခုနှစ် အပြီလအတွင်းက လက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ပြီးခဲ့သည့် တရုတ်သမ္မတ၏ ခရီးစဉ်တွင်လည်း စာချုပ်နှင့်နားလည်မှု စာချွန်လွှာ စုစုပေါင်း ၃၃ ခု လက်မှတ် ရေးထိုးပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ထို့ပြင် နိုင်ငံတော်သမ္မတ၏ ခရီးစဉ်အတွင်း တရုတ် အစိုးရမှလည်း မြန်မာနိုင်ငံကို ပြီးခဲ့သည့် သုံးနှစ်တာကာလ အတွင်း ယွမ်သန်းလေးထောင် ကူညီပေးမည့်အစီအစဉ်ကို လည်း နှစ်ဖက်သဘောတူထားခြင်း ရှိပါကြောင်း။

ပြီးခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံသမ္မတ၏ ခရီးစဉ် တွင်လည်း ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ သန်းတစ်ထောင် ချေးငွေပေးရန် မူဘောင်သဘော တူညီချက် လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါကြောင်း၊ ထို့အတူ ဂျပန်နိုင်ငံမှလည်း ပေးထားသည့် အကူအညီ များစွာရှိပါကြောင်း၊ မကြာမီကပင် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ မြန်မာနိုင်ငံကို အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဂျပန်နိုင်ငံသံအမတ်ကြီးနှင့် မိမိတို့ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့ဦးဆောင်ပြီး လက်မှတ် ရေးထိုးခဲ့ခြင်းများလည်း ရှိပါကြောင်း။

ထို့အတူ အီးယူအနေဖြင့်လည်း မိမိတို့နိုင်ငံကို လိုအပ်သည့် အကူအညီအထောက်အပံ့များ ဆက်လက် ပေးအပ်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍအရည်အသွေး မြင့်မားရေးအတွက် အကူအညီငွေ ယူရိုသန်း ၂၂၁ သန်း ပေးအပ်ရန် လက်မှတ်ရေးထိုးခြင်းကို ၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်တွင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

တစ်ဆက်တည်းမှာပင် အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံ၏ စီးပွားရေးမဏ္ဍိုင်အောက်တွင် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြီးခဲ့သည့်နှစ် ထိုင်းနိုင်ငံမှ အာဆီယံဥက္ကဋ္ဌတာဝန် ယူစဉ်အတွင်း တစ်နှစ်အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်၁၇၁ ခု ကို အာဆီယံနိုင်ငံအားလုံး သဘောတူညီ ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် အကောင်အထည်ဖော် ရမည့် လုပ်ငန်းစဉ်ပေါင်း ၁၆၇ ခု ရှိပါကြောင်း၊ မိမိတို့ နိုင်ငံမှ လုပ်ငန်းစဉ်ပေါင်း ၁၃၀ ကို အကောင်အထည်ဖော်ထားပြီး ဖြစ်ပါကြောင်း၊ ၃၇ ခု ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိပြီး ၃၅ ခုသည် အာဆီယံဒေသတစ်ခုလုံးနှင့် အားလုံးပေါင်းစပ် လုပ်ဆောင်ရမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လုပ်ဆောင်ရန်သည် ၂ ခုသာ ကျန်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံနှင့်လည်း တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုအပိုင်းတွင်လည်း ဒေသတွင်းဘက်စုံစီးပွား ရေးပူးပေါင်းဆောင်ရွက်မှု – RCEP နှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံမှ တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်ညှိနှိုင်း လျက်ရှိပါကြောင်း၊ RCEP သည် ကမ္ဘာပေါ်တွင် အကြီးမား ဆုံး လွတ်လပ်သည့် ကုန်သွယ်မှုဒေသတစ်ခုဖြစ်လာမည် ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၄၇ ဒသမ ၄ ရာခိုင်နှုန်းသည် အဆိုပါ ကုန်သွယ်ရေးစနစ်ထဲတွင် ပါဝင်လာမည်ဖြစ်ပါ ကြောင်း၊ ကမ္ဘာ့ GDP ၏ ၃၂ ဒသမ ၂ ရာခိုင်နှုန်း ရှိမည်ဖြစ်ပြီး ထဲတွင် ပါဝင်မည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကြည့်မည်ဆိုပါကလည်း တစ်ကမ္ဘာလုံးရင်းနှီးမြှုပ်နှံမှု၏ ၃၂ ဒသမ ၅ ရာခိုင်နှုန်းက RCEP ၏အောက်တွင် ရှိလာမည် ဖြစ်ပါကြောင်း။

မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်–၁၉ ဖြစ်စဉ်ဖြစ်လာ ပြီး နောက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၏ တာဝန်ပေးချက် အရ ကိုဗစ်–၁၉ နှင့် ပတ်သက်၍ စီးပွားရေးနှင့် သက်ရောက် မှုများအပေါ် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဓိကတာဝန်ယူဆောင်ရွက် ပေးပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ အဆိုပါလုပ်ငန်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစည်းအဝေးများပုံမှန် ကျင်းပလျက်ရှိပြီး လိုအပ်သည့်နယ်ပယ်တွင် ဖြေလျှော့မှု များ၊ ချေးငွေအထောက်အပံ့များ၊ လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ယနေ့အထိ အစည်းအဝေးပေါင်း ၆ ကြိမ်ကျင်းပပြီး ဆုံးဖြတ်ချက်ပေါင်း ဂု၈ ခု ချမှတ်ပြီး စီးပွားရေးသက်ရောက်မှုများအပေါ် ပြန်လည်ကုစားရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ချေးငွေထုတ်ပေးသည့် အပိုင်းတွင်လည်း ယနေ့ အထိ လုပ်ငန်းပေါင်း ၃၀၉၄ ခုကို ချေးငွေအနေဖြင့် ငွေကျပ် ၈၆ ဒသမ ၇၄ ဘီလီယံကို ချေးငွေများ ထုတ်ချေးပေးထားပါ ကြောင်း၊ ကျန်ရှိသည့် လုပ်ငန်းများကိုလည်း ဆက်လက် စိစစ်ပြီး လိုအပ်သလို ထုတ်ပေးသွားမည့် အစီအစဉ်ရှိပါ ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သတင်းမီဒီယာများက အစိုးရသစ် လက်ထက် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ ရင်းနှီး မြှုပ်နှံမှုအများဆုံး ပြုလုပ်နေသည့် ကဏ္ဍ၊ OBOR စီမံကိန်း အခြေအနေတို့နှင့်စပ်လျဉ်း၍ မေးမြန်းရာ ညွှန်ကြားရေး မျူးချုပ် ဦးသန့်စင်လွင်က အစိုးရသစ်လက်ထက်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ နံပါတ် ၂ အဆင့်ရှိပါ ကြောင်း၊ နံပါတ် ၁ မှာ စင်ကာပူနိုင်ငံဖြစ်ပါကြောင်း၊ တရုတ် နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ ဖြစ်ပြီး အများဆုံးရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများမှာ အထွေထွေကဏ္ဍဖြစ်ပြီး CMP လုပ်ငန်းများတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားပါကြောင်း၊ OBOR နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနသို့ Investment Proposal တင်ပြလာသည့် ပုံစံမျိုးမရှိပါကြောင်း၊ အခြားရင်းနှီးမြှုပ်နှံမှုပုံစံမျိုးဖြင့်သာ တင်ပြလာသည်များရှိပါကြောင်း၊ OBOR မှာ မိမိတို့ဝန်ကြီး ဌာနနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကိုင်တွယ်ဆုံးဖြတ်ရ သည့် ကိစ္စမဟုတ်ပါကြောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဦးဆောင်ဆောင်ရွက်သည့်ကိစ္စ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေ ဖြင့် ရင်းနှီးမြှုပ်နှံမှု၏ မှတ်ပုံတင်မှုနှင့် တာဝန်ယူ၊ တာဝန်ခံ မှုအပေါ် ဆန်းစစ်ကာ နိုင်ငံတော်အတွက် သတ်မှတ်ထား သည့် အချက်အလက်များနှင့်ပြည့်စုံမှုရှိသည့် ရင်းနှီးမြှုပ်နှံမှု များကိုသာ ခွင့်ပြုရသည့်အတွက် OBOR နှင့်ဆက်စပ်ကာ လာရောက်ရင်းနှီးမြှုပ်နှံသည့်ကိစ္စများ တင်ပြလာခြင်းမရှိပါ ကြောင်း၊ အခြားခေါင်းစဉ်ဖြင့်သာ တင်ပြလာခြင်းရှိပါ ကြောင်း ပြန်လည်ရှင်းလင်းသည်။

ကိုဗစ်–၁၉ ကြောင့် ထိခိုက်မှု ရှိ မရှိ

ဆက်လက်၍ သတင်းမီဒီယာများက ကိုဗစ်–၁၉ ဖြစ်ပွားမှုကြောင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေး အစီအမံ ရေးဆွဲထားမှုအား ထိခိုက်မှုရှိ/မရှိ၊ ကိုဗစ်ကြောင့် ထိခိုက်မှု ရှိသည့် စီးပွားရေးလုပ်ငန်းများအား ဝန်ကြီးဌာနမှ ပါဝင် ကူညီဆောင်ရွက်နေမှုနှင့် ယင်းအပေါ် ကုစားရန် အထူးစီမံ ချက်များ ရေးဆွဲထားခြင်း ရှိ၊ မရှိ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုဒေသတွင် Wuntho Resources Co. Ltd မှ ဆောင်ရွက်သည့် စီမံကိန်းအား MIC ကို တင်ပြမှုမရှိခဲ့ခြင်းနှင့် ၎င်းအပေါ် ဝန်ကြီးဌာန၏ သဘောထား၊ MIC ကို တင်ပြရန် လိုအပ်သည့် စီမံကိန်းအမျိုးအစား၊ ကိုဗစ်ကာလအတွင်း ာန်နိုင်ငံအပါအဝင် နိုင်ငံတကာမှ ပံ့ပိုးကူညီပေးနေမှု MIC ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည့် စီမံကိန်းများ အမှု အခင်း ဖြစ်ပွားပါက MIC အနေဖြင့် ဆောင်ရွက်နေမှု၊ သတ္တု တူးဖော်ရေးလုပ်ငန်းများအပေါ် MIC မှ ခွင့်ပြုချက်ချထား ပေးနိုင်မှု ရှိ/မရှိ၊ ယခုနှစ်ပိုင်းအတွင်း ကာကွယ်ရေးဝန်ကြီး ဌာနပိုင် မြေပေါ်တွင် စီမံကိန်းလုပ်ငန်း မည်မျှဆောင်ရွက် မည်ဟု MIC သို့ တင်ပြထားခြင်း ရှိ/မရှိ တို့နှင့်စပ်လျဉ်း၍ မေးမြန်းကြရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက် သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ဇွန် ၂၇ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။ ဟန်မျိုးစိုး၊ ကေတာ

ပြည်တွင်းသတင်းနှင့် မှုခင်း ၁၁

ဦးဒေးဗစ်(၁) စောဒေးဗစ်နှင့် ဦးဝေထွန်းတို့အား ခုနစ်ကြိမ်မြောက် ရုံးထုတ် လာမည့်ရုံးချိန်း၌ နှစ်ဖက်လျှောက်လဲချက်ကြားနာမည်

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အရ တရားစွဲဆို ခံထားရသည့် ဦးဒေးဗစ်(ခ)စောဒေးဗစ်(ခ)ဒေးဗစ်လားနှင့် ဦးဝေထွန်း တို့အား ဇွန် ၂၃ ရက်က မရမ်းကုန်းမြို့နယ်တရားရုံးသို့ ခုနှစ်ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။ မရမ်းကုန်းမြို့နယ် မြို့နယ်တရားသူကြီး ဦးမိုးဆွေ၏ တရားခွင်၌ တရားလိုပြသက်သေ ၁၄ ဦးတင်ပြထားရာမှ စစ်ဆေးရန် ကျန်ရှိသော လိုပြသက်သေ သုံးဦးအနက် တစ်ဦးကိုပယ်၊ နှစ်ဦးကို အပြီး သတ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ဇွန် ၃၀ ရက် အင်္ဂါနေ့သို့ ထပ်မံချိန်းဆို လိုက်ကြောင်း အဆိုပါတရားရုံးမှသိရသည်။

အဆိုပါအမှုတွင် စစ်ဆေးမှုပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် ဇွန် ၁၈ ရက် ရုံးချိန်း၌ တရားလိုပြသက်သေ ဦးဝင်းမင်းထွန်းကို တရားလိုဘက်မှ ပယ်ထားပြီး ဇွန် ၂၃ ရက် ရုံးချိန်း၌ တရားလိုပြသက်သေ ဒေါ် ဧင်မာလွင်အား အမှုစစ် ရဲအရာရှိက ပယ်လိုက်သည်။ သို့ဖြစ်၍ မူလတင်ပြထားသော တရားလိုပြသက်သေ ၁၄ ဦးအနက် ၁၂ ဦးစစ်ဆေးပြီး နှစ်ဦးပယ်လိုက်သည့် အတွက် ဤအမှုမှာ တရားလိုပြသက်သေ စစ်ဆေးမှု ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ လာမည့်ရုံးချိန်း၌ နှစ်ဖက်လျှောက်လဲချက်များကို ကြားနာ စစ်ဆေးမည်ဖြစ်ပြီး ထိုအမှုသည် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ အလျင် အမြန် ဆောင်ရွက်ရမည့် ရာဇဝတ်ကြီးမှုအဖြစ် သတ်မှတ်ထားခြင်းကြောင့် ရက်ပေါင်း ၉၀ အတွင်း အပြီးစစ်ဆေးရန် လျာထားစစ်ဆေးလျက်ရှိကြောင်း မျိုးမင်းသိန်း(မရမ်းကုန်း)

အင်းစိန်မြို့နယ်တွင် ခိုးမှုပြစ်ချက်ဟောင်းရှိသူတစ်ဦးကို စစ်ဆေးရာမှ အခြားဆိုင်ကယ်ခိုးမှုများ ထပ်မံဇော်ထုတ်နိုင်

ရန်ကုန် ၉န်၂၄

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်နှင့်အညီ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ အင်းစိန်မြို့မရဲစခန်း၌ ဆိုင်ကယ်ခိုးမှုဖြင့် ဖမ်းဆီးရမိထားသူ စိုင်းသူရ(ခ)မဲကြီး အား အခြားခိုးမှုများဖြင့် အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် မတ်လနှင့်ဧပြီလတို့တွင် အင်းစိန်မြို့နယ်အတွင်း လှည့်လည်သွားလာ၍ လမ်းဘေး၌ရပ်ထားသော ဆိုင်ကယ် ခုနစ်စီးကို ခိုးယူခဲ့ကြောင်း ထပ်မံ စစ်ဆေးပေါ်ပေါက်သည်။

စစ်ဆေးပေါ် ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း ဆိုင်ကယ် ခုနစ်စီး အား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ စိုင်းသူရ(ခ)မဲကြီး ကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရဲပြန်ကြား

လားရှိုးမြို့တွင် ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မွန်ပြည်နယ် သထုံခရိုင်ရဲတပ်ဖွဲ့ ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ရှိ ရဲကင်းစခန်းအား နယ်မြေရဲစခန်းအဖြစ် တိုးမြှင့်ခြင်း အခမ်းအနားကို ဇွန် ၂၄ ရက်က ကျင်းပရာ မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။ (**ဝဲပုံ**)

အခမ်းအနားတွင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက မွန်ပြည်နယ် အတွင်း လုံခြုံရေးအစီအမံများနှင့် ဇင်းကျိုက်မြို့အတွက် နယ်မြေရဲစခန်း တိုးမြှင့်ခံရခြင်းအတွက် ဝမ်းမြောက်စကား ပြောကြားပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်နိုင်က နယ်မြေရဲစခန်း တိုးမြှင့်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

နန္ဒကျော်စွာ

ပြည်ထဲရေးဝန်ကြီးဌာနအမည်ခံ၍ လိမ်လည်အလှူခံသူ လေးဦးအား ဖမ်းဆီးရမိ

ဇင်းကျိုက်မြို့ ရဲကင်းအား နယ်မြေရဲစခန်းအဖြစ် တိုးမ<u>ြှ</u>င့်

နေပြည်တော် ဇွန် ၂၄

ပြည်ထဲရေးဝန်ကြီးဌာန အမည်ခံ၍ လိမ်လည်အလှူခံသူ လေးဦးအား ယမန်နေ့က ဖမ်းဆီးအရေးယူထား ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန အမည်ခံ၍ လိမ်လည်အလှူခံမှု ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက စုံစမ်း မှုများ ပြုလုပ်ခဲ့ရာ ရန်ကင်းမြို့နယ် အတွင်းရှိ Perfect KTV တွင် အမျိုး သား လေးဦး က "ပြည်ထဲရေးဝန်ကြီး ဌာန ပရဟိတအဖွဲ့မှဖြစ်ကြောင်း၊ ကလေးသူငယ်များအား စာရေးကိရိ ယာ၊ အာဟာရဒါနနှင့် သံဃာတော် များအတွက် အလှူခံသည်"ဟု ပြောဆို ၍ ငွေကျပ် ၅၀၀၀၀ အား လိမ်လည် အလှူခံသွားကြောင်း သတင်းရရှိခဲ့ပြီး လိမ်လည်အလှူခံသွားသူ လေးဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် စုံစမ်းရှာဖွေမှုများပြုလုပ်ခဲ့ သည်။ ဇွန် ၂၃ ရက်ည ၈ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် သမိုင်းဘူတာ



(ဝဲမှယာ) ပြစ်မှုကျူးလွန်သူ ဝေဖြိုးအောင်၊ အောင်မျိုးဦး၊ မျိုးကိုကို၊ ထွန်းဝင်းဇော်(ခ)ကိုထွန်းတို့ကို တွေ့ရစဉ်။

ရုံလမ်းမပေါ်၌ လိမ်လည်အလှူခံ သူများဖြစ်သည့် မြို့ဟောင်းအရှေ့ ရပ်ကွက် သန်လျင်မြို့နယ်နေ ဝေဖြိုး အောင် (၂၅နှစ်)၊ (၁၆၈)ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ်နေ အောင်မျိုး ဦး(၂၃နှစ်)၊ ဘုရားကုန်းကျေးရွာ

သန်လျင်မြို့နယ်နေ မျိုးကိုကို (၂၈နှစ်) နှင့် (၁၂)ရပ်ကွက် သာကေတမြို့နယ် နေ ထွန်းဝင်းဇော်(ခ)ကိုထွန်း (၂၅နှစ်) တို့ကို ပရိုဘောက်ယာဉ်တစ်စီးနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်

စိစစ်ရေးကတ် တစ်ခု၊ အလှူခံစာရွက် စာတမ်းအတုများနှင့် ဖမ်းဆီးရမိခဲ့ သဖြင့် ရန်ကင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပြီး ကွင်းဆက် ဆက်လက်ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး

ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန် ၂၃

ရက်ညနေပိုင်းက လားရှိုးမြို့ အမှတ်

(၁) ရပ်ကွက် ဘူတာလမ်းနှင့်

တက္ကသိုလ်ရိပ်သာ လမ်းထောင့်တွင်

ကျော်ပြည့်စုံ (ခ)နဲနဲ မောင်းနှင်လာ

သည့် ဆိုင်ကယ်နှင့် ကျော်လှိုင်(ခ)

အီနွတ် မောင်းနှင်လာသည့် ဆိုင်ကယ်

တို့ကို ရပ်တန့်ရှာဖွေစစ်ဆေးသည်။

ယင်းသို့ စစ်ဆေးရာတွင် ငွေကျပ်သိန်း

၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်

ဆေးပြား ၅၀၀၀၀ နှင့် လက်ကိုင်ဖုန်း

နေပြည်တော် ဇွန် ၂၄

မန္တလေး ချမ်းမြသာစည်မြို့နယ်၌ လူသတ်မှုကျူးလွန်သူအား နေ့ချင်းလက်ရဖမ်းဆီးရမိ

မန္တလေး ဇွန် ၂၄ မန္တလေးတိုင်းဒေသကြီး ချမ်းမြ သာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက် ၆၅ လမ်း သဇင်လမ်းနှင့်ငုပြာလမ်းရှိ JINDU GREATE STARS (ဆံပင် အလှကုန်ပစ္စည်းဖြန့်ချိရေးကုမ္ပဏီ) ဆိုင်တွင် ဆိုင်တာဝန်ခံဖြစ်သူ ဦးချမ်း မြေ့အောင်အား ဓားဖြင့် လည်ပင်းကို လှီးဖြတ် သတ်ဖြတ်မှုဖြစ်ပွားခဲ့ရာ နယ်မြေခံရဲတပ်ဖွဲ့ဝင်များက နေ့ချင်း လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ဇွန် ၁၉ ရက် ညနေ

၆ နာရီခန့်တွင် အဆိုပါ ဆံပင်အလှ ကုန်ပစ္စည်းဆိုင်အတွင်းသို့ ကုမ္ပဏီ နယ်အရောင်းဝန်ထမ်း ဖြစ်သူ အားကျင်(ခ)မောင်ကိုကို ဝင်ရောက် လာပြီး ဈေးဝယ်သူအား ပစ္စည်းများ ရှင်းလင်းပြသနေသည့် ဆိုင်တာဝန်ခံ ဦးချမ်းမြေ့အောင် ကို အသင့်ပါလာ သော ဓားဖြင့် လည်ပင်းကို လှီးဖြတ်သတ်ဖြတ်ခဲ့သည်။

ကုမ္ပဏီဆိုင်အတွင်းရှိ ဝန်ထမ်း သတင်းပေးမှုကြောင့် အမှတ်(၁၁)ရဲစခန်းမှူး ဒုရဲမှူးဇော်နိုင်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်တူးတူး နှင့်အဖွဲ့တို့ ရောက်ရှိလာပြီး လိုက်လံပိတ်ဆို့ ဖမ်းဆီးရာ ပြစ်မှု ကျူးလွန်သူ အားကျင်(ခ)မောင်ကိုကို အား အချိန်တိုအတွင်း လက်ရဖမ်းဆီး

ဖြစ်စဉ်တွင် ဆိုင် ဦးချမ်းမြွေအောင်မှာ တာဝန်ခံ ရရှိဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် အားကျင် (ခ) မောင်ကိုကိုအား အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန်းကိုယ်ပွား

နှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် သတိပြုရပေမည်။ တစ်ဖန် မန်စီးတီးအသင်း၏ နိုင်ပွဲ စုစုပေါင်း ပွဲ ၂၀ တွင် အိမ်ကွင်းနိုင်ပွဲက ၁၁ ပွဲအထိရှိပြီး အဝေးကွင်းနိုင်ပွဲက ကိုးပွဲရှိသည်။ ရှုံးပွဲ ခုနစ်ပွဲ ကြုံတွေ့ထားသည်။ ထိုခုနစ်ပွဲတွင် အိမ်ကွင်းတွင် နှစ်ပွဲရှုံးနိမ့်ထားပြီး အဝေးကွင်းတွင် ရှုံးနိမ့်မှုက ငါးပွဲအထိ ရှိထားသည်။ ထိုအချက်အလက်ကို ကြည့်ခြင်းအားဖြင့် မန်စီးတီးအသင်းသည် အဝေးကွင်းတွင် ရှုံးနိမ့်မှုပိုများ နေသည့်အတွက် အဝေးကွင်း အားနည်းတတ်သည်ကို သတိပြုရပေမည်။ ဂိုးမပေးရသည့် စွမ်းဆောင်နိုင်မှုအရေအတွက်သည် ချယ်လ်ဆီးအသင်းက ခြောက်ပွဲသာရှိပြီး မန်စီးတီးအသင်းက ၁၂ ပွဲအထိ ရှိထားသည်။ ထို့ကြောင့် အိမ်ကွင်းအားနည်းတတ်သည့် ချယ်လ်ဆီးအသင်းနှင့် အဝေးကွင်းအားနည်း တတ်သည့် မန်စီးတီးအသင်းတို့ပွဲစဉ်က စိတ်ဝင်စားဖွယ်ရာအတိ ဖြစ်သည်။



ကျော်ပြည့်စုံ (ခ)နဲနဲ၊ ကျော်လှိုင်(ခ)အီနွတ်တို့အား ဖမ်းဆီးရမိသည့် စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ဆိုင်ရာ ဥပဒေအရ ပြောင်းလဲစေသော ဆေးဝါးများ ကြောင်း သိရသည်။ ရဲပြန်ကြား

ချယ်လ်ဆီးအသင်း ကျန်ရှိနေသေးသည့် ပွဲစဉ်များထဲတွင် အသင်းကြီး အနေဖြင့် လက်စတာ၊ ရှက်ဖီး၊ ဝုဗ်နှင့် လီဗာပူးတို့ရှိနေပြီး မန်စီးတီးအသင်း၏ ကျန်ရှိနေသေးသည့်အသင်းများထဲတွင် လီဗာပူးအသင်းတစ်သင်းထဲသာ အသင်း ကြီးအဖြစ် ရှိနေကာ ကျန်အသင်းများမှာ အသင်းငယ်များဖြစ်သည်။ သို့သော် လည်း ချယ်လ်ဆီးအသင်းအနေဖြင့် အဆင့် (၅) နှင့် (၆) တွင် ရပ်တည်နေသည့် မန်ယူနှင့် ဝုဗ်အသင်းတို့နှင့် အမှတ်ကွာဟမှု ကျဉ်းမြောင်းနေသည့်အတွက် လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် ယခုပွဲကို အနိုင်ရရှိရန် လိုအပ်နေ သည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် မန်စီးတီးအသင်း၏ အဝေးကွင်း အားနည်းချက်ကို အသုံးချပြီး အနိုင်ရယူသွားမလား စောင့်ကြည့်ရမည်

🔾 ကျောဖုံးမှ

ချယ်လ်ဆီးအသင်းကလည်း အိမ်ကွင်းဖြစ်သည့်အလျောက် အဆိုပါအခွင့် အရေးကို အသုံးချကာ မန်စီးတီးအသင်းကို အနိုင်ရရှိရန် ကြိုးပမ်းလာဖွယ် ရှိနေသည်။

ပရီမီယာလိဂ်ပွဲ ၃၀ ကစားပြီးနောက် ချယ်လ်ဆီးအသင်း၏ မှတ်တမ်း အချက်အလက်များကို ကြည့်လျှင် စုစုပေါင်း နိုင်ပွဲ ၁၅ ပွဲရှိကာ အိမ်ကွင်းတွင် ခုနစ်ပွဲ နိုင်၊ အဝေးကွင်းတွင် ရှစ်ပွဲအထိ အနိုင်ရရှိထားကာ ရှုံးပွဲ ကိုးပွဲ ကြုံတွေ့ ထားသည်။ ထိုကိုးပွဲတွင် အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်တွင် ရှုံးနိမ့်ထားမှုက ငါးပွဲ အထိရှိပြီးအဝေးကွင်း ရှုံးနိမ့်မှုက လေးပွဲသာရှိသည်။ ထိုအချက်အလက်များအရ ချယ်လ်ဆီးအသင်းသည် အိမ်ကွင်းတွင် ရလဒ်များ မကောင်းတတ်သည်ကို

ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမားဂျိုကိုဗစ် ကိုဗစ် - ၁၉ ကူးစက်ခံရ ဂျာမနီနိုင်ငံက ကန့်သတ်ပိတ်ဆို့မှုများ ပြန်လည်ချမှတ်

ဘာလင် ဇွန် ၂၄

ကမ္ဘာ့နံပါတ်တစ်တင်းနစ်ကစားသမား နိုဗက်ခ်ဒီဂျိုကိုဗစ် ကိုဗစ် –၁၉ ကူးစက်ခံနေရသလို လူပေါင်းခြောက်သိန်းကျော် ကူးစက်ပျံ့နှံ့ပြီးနောက် ဂျာမနီနိုင်ငံတွင် ကိုဗစ်– ၁၉ ကန့်သတ်ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့ရကြောင်း သိရ သည်။

ကိုဗစ် – ၁၉ ကူးစက်မှု ဘယ်လောက်မြန်မြန် ပြန်လည် ပျံ့နှံ့ဖြစ်ပွားလာသလဲ၊ နိုင်ငံတွေ ဘယ်လောက်များများ လူစုလူဝေးတွေကို စိတ်ချရအောင် လုပ်ဆောင်မလဲဆိုသည့် အပေါ် အဆိုပါဖြစ်စဉ်များက မီးမောင်းထိုးပြလိုက်သလို ဖြစ်သည်။ ဂျိုကိုဗစ် ပါဝင်ယှဉ်ပြိုင်နေသည့် အားကစား ပွဲမှ တခြားအားကစားသမားများလည်း ကိုဗစ် – ၁၉ ကူးစက်ခဲ့သည်။

ဆော်ဒီအာရေဗျကလည်း နှစ်စဉ် ဟာ့ဂ်ျခရီးစဉ်ကို နှစ်ကုန်အထိ ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာချက်

ထုတ်ပြန်လိုက်သည်။ သတင်းအကုန်လုံးတော့ ဆိုးရွား သည်မဟုတ်ပါ။ အင်္ဂလန်တွင် ဘားများ၊ စားသောက် ဆိုင်များ၊ ဟိုတယ်များနှင့် ဆံသဆိုင်များကို ဇူလိုင် ၄ ရက် တွင် ပုံမှန်အတိုင်းပြန်လည်ဖွင့်ရန် လုပ်ဆောင်လျက်ရှိသည်။ အချိန်အတိုင်းအတာတစ်ခုအထိ ကိုဗစ်– ၁၉ သည် ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများ က ပြောသည်။

ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်တိုနီယိုဖော့စီ ဦးဆောင်သည့် အမေရိကန်ကျန်းမာရေးသုံးဦးပါအဖွဲ့က ကမ္ဘာ့ကူးစက်ရောဂါသည် သမိုင်းတွင်စေသည့် စိန်ခေါ်မှု တစ်ခုဖြစ်ကြောင်း ဥပဒေပြဋ္ဌာန်းသူများကို သတိပေးထား သည်။ ယခုအချိန်အထိ ကမ္ဘာတစ်ဝန်း ကိုဗစ်–၁၉ ကူးစက် ပျံ့နှံ့သူ ၉ ဒသမ ၁ သန်းရှိပြီး လူပေါင်း ၄၇၀၀၀၀ သေဆုံး ခဲ့ကြောင်း တရားဝင်စာရင်းဇယားများအရ သိရသည်။

အေအက်ဖ်ပီ



ဂျာမနီနိုင်ငံ တိုနီအုပ်စုပိုင်ဆိုင်သော အသားထုပ်ပိုးစက်ရုံရှိ အာဏာပိုင်များက ထောက်ပံ့ရေးပစ္စည်းများ ပေးနေစဉ်။

အသွားအလာ ကန့်သတ်စောင့်ကြည့်သူများထံ

အီဖယ်မျှော်စင်ကို ဇွန် ၂၅ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

ပါရီ ဇွန် ၂၄

ပါရီမြို့ရှိ အီဖယ်မျှော်စင်ကို ကိုဗစ် –၁၉ ကြောင့် ရက် ၁၀၀ နီးပါး ပိတ်လိုက် ပြီးနောက် ဇွန်၂၅ ရက်တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နိုင်ငံ တကာ သတင်းတစ်ရပ်တွင် ဖော်ပြ

လိုက်သည်။

သတင်းထောက်များကို အဆိုပါ ဖိတ်ကြားခဲ့ပြီး လာရောက်ကြည့်ရှု သူများအတွက် ကိုဗစ် –၁၉ ကာကွယ် ဆောင်ရွက်ထားမှုကို ပြသခဲ့သည်။ ယခင်ကရှိခဲ့သည့် ပမာဏထက်

လာရောက်လည်ပတ်သူ ပမာဏကို ထက်ဝက်ခန့် လျှော့ချကန့်သတ်လိုက် ယင်းအထက်ရှိသူများသည် ပါးစပ် နှာခေါင်းစည်းများ တပ်ဆင်ရမည်

ရင်ပြင်ပေါ်တွင်လည်း တစ်ဦးနှင့်

တစ်ဦး ခပ်ခွာခွာနေထိုင်ရန် အမှတ် သင်္ကေတများ သတ်မှတ်ထားပြီး တစ်မီတာခွဲစီ ကွာဝေးကြောင်း သိရ အသက် ၁၁ နှစ်နှင့်

လာရောက်ကြည့်ရှုသူများသည် ၁၁၅ မီတာမြင့်သော မျှော်စင်ဒုတိယ ထပ်အထိ လှေကားဖြင့် တက်ရောက် ရမည် ဖြစ်သည်။ အဘယ်ကြောင့် လတ်တလောတွင် ဓာတ်လှေကားမရသောကြောင့် ဖြစ် သည်။ အဆိုပါအထပ်သည် လာရောက် လည်ပတ်သူများအတွက် အမြင့်ဆုံး တက်ရောက်ခွင့်ပြုသည့် နေရာဖြစ် သည်။

ပြင်သစ်အစိုးရသည် လွန်ခဲ့သော လကတည်းက ကန့်သတ်ပိတ်ဆို့မှု ဖြေလျှော့လျက်ရှိသည်။ အီဖယ်မျှော်စင် ပြန်လည်ဖွင့်လှစ်ခြင်း သည် နွေရာသီ အပန်းဖြေရာသီ ခရီးသွားလုပ်ငန်းကို ပြန်လည်ရှင်သန်ရန် လုပ်ဆောင်မှု တစ်ခုဖြစ်သည်။ ဗာဆိုင်းနန်းတော်ကို အများပြည်သူအတွက် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ပါရီမြို့၏ တခြားသော အထင်ကရနေရာတစ်ခု ၆ ရက်တွင် ပြန်လည်ဖွင့်လှစ်မည် အင်န်အိတ်ခ်ုကေ ဖြစ်သည်။



အီဖယ်မျှော်စင်ကို နောက်ခံထား၍ ဆဲလ်ဖီရိုက်နေသော ခရီးသည်နှစ်ဦးကို တွေ့ရစဉ်။

စစ်ဖြစ်ပွားနေသောနေရာမှ ကလေးများကို ကာကွယ်ရန် မာလီမိန်းကလေးငယ်တစ်ဦး ကုလလုံခြုံရေးကောင်စီသို့ တိုက်တွန်း

ဘာမာကို ဇွန် ၂၄

စစ်ဖြစ်ပွားနေသောနေရာမှ ကလေးများကို ကာကွယ်ရန် အသက် ၁၅ နှစ် အရွယ် မာလီဆယ်ကျော်သက်မိန်းကလေးတစ်ဦးက ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ တိုက်တွန်းပြောကြားလိုက်ကြောင်း နိုင်ငံတကာသတင်းတစ် ရပ်တွင်ဖော်ပြလိုက်သည်။ စစ်ဖြစ်ပွားနေသော နေရာများရှိ ကလေးများ ကြီးမားသောအကျိုးဆက်ကို ခံစားရမည်စိုးသောကြောင့် ထိုကဲ့သို့ တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယီမင်တွင် ဆော်ဒီဦးဆောင် မဟာမိတ်အဖွဲ့များကို လွန်ခဲ့သော သီတင်းပတ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဖယ်ရှားလိုက်ပြီးနောက် ၎င်းက ထိုသို့သတိပေးပြောကြားလိုက်ခြင်း ဖြစ်သည်။ "ဆုံးဖြတ်ချက်ချကြပါ။ မိုဟာမက်လိုမျိုး တခြားကလေးတွေဟာ စစ်ဖြစ်နေတဲ့ အခြေအနေမှာ သူတို့ကိုယ်သူတို့ မကာကွယ်နိုင်သလို၊ မစောင့် ရှောက်နိုင်သေးပါဘူး"ဟု မာလီဆယ်ကျော်သက်တစ်ဦးဖြစ်သူ မာရီယန်က ဗီဒီယိုအစည်းအဝေးတွင် ပြောကြားလိုက်သည်။ မိုဟာမက်သည် မာလီ ကလေးငယ်တစ်ဦးဖြစ်ပြီး စစ်နှင့်ပတ်သက်သော စိတ်ဒဏ်ရာများကို ခံစား နေရကြောင်း သိရသည်။

မာလီနိုင်ငံ မော့တီဒေသတွင် မွေးဖွားလာခဲ့သော မိုဟာမက်သည် မိဘမဲ့ တစ်ဦးဖြစ်သည်။ ၎င်း၏မိဘများအသတ်ခံရပြီးနောက် အသက် ၁၀ နှစ် အရွယ်တွင် လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက ၎င်းကို အတင်းအဓမ္မ တပ်သား သစ်အဖြစ် စုဆောင်းခဲ့သည်။ ထို့နောက် ၎င်းမထွက်ပြေးခင် သူ့ကို မိသားစုတစ်စု သတ်ဖြတ်မှုတွင် ပါဝင်စေခဲ့သည်။ စစ်ပွဲ၏အကျိုးဆက်များနှင့် ပဋိပက္ခများသည် ကလေးများအပေါ် များစွာဆိုးကျိုးဖြစ်စေသည်။ ၎င်းတို့ကို အကြမ်းဖက်တတ်စေသည်၊ သူခိုးများ ဖြစ်စေသည်၊ အရက်သမား သို့မဟုတ် ဆေးစွဲသူတစ်ဦးဖြစ်စေသည်ဟု မာရီယန်က ပြောကြားခဲ့သည်။

ထို့အပြင် ပြန်ပေးဆွဲခံရသော ကလေးများကိုတွေ့ပြီး မိဘများနှင့် ပြန်လည် ဆုံစည်းစေရန် မည်သို့လုပ်မည်နည်းဟု မာရီယန်က မေးခွန်း ထုတ်လိုက်သလို ယောက်ျားလေးများနှင့် မိန်းကလေးများသည်လည်း လိင်သားကောင်ဘ၀သို့ သက်ဆင်းရောက်ရှိနိုင်ကြောင်းလည်း ပြောကြား လိုက်သည်။ အခြေအနေများ ဆိုးမလာခင် အဆိုပါဖြစ်ရပ်များကို ကာကွယ် ရန် တရားမျှတမှု အရေးပေါ်လိုအပ်နေကြောင်း မာလီကလေးများ ပါလီမန် အဖွဲ့ဝင် မာရီယန်ကပြောသည်။ မာရီယန်သည် ကလေးများ၏ အခွင့်အရေး အတွက် တိုက်ပွဲဝင်ရန် ရှေ့နေတစ်ယောက်ဖြစ်ချင်ကြောင်း သိရသည်။

အေအက်ဖ်ပီ

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅၅ ဦး ထပ်မံတွေ့ရှိ

တိုကျို ဇွန် ၂၄

ဂျပန်နိုင်ငံမြို့တော် တိုကျို၌ ကိုဗစ်– ၁၉ နောက်ထပ် ကူးစက်ခံရသူ ၅၅ ဦး ထပ်မံတွေ့ ရှိရကြောင်း တိုကျိုမက်ထရိုပိုလီတန်အုပ်ချုပ်ရေးအဖွဲ့ သတင်း ရင်းမြစ်များက ဇွန် ၂၄ ရက်တွင် ဖော်ပြသည်။

တိုကျိုမြို့၌ တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ ၅၀ နှင့် အထက် တွေ့ရှိရမှုသည် မေလကတည်းကစတင်ကာ ယခုပထမဆုံး အကြိမ် တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာချက်ရုပ်သိမ်းလိုက်သည့် မေ၂၅ ရက်မှစတင်ကာ တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူအရေအတွက် အများဆုံးတွေ့ ရှိမှုဖြစ်သည်။ တိုကျိုမြို့ ၌ ကိုဗစ်– ၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက်စုစုပေါင်းမှာ ယခုအခါ ၅၈၉၅ ဦး ရှိကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ

မြောက်ကိုရီးယားခေါင်းဆောင် စစ်ရေးဆိုင်ရာ လုပ်ဆောင်မှုများကို ရပ်ဆိုင်း

ပြုံယမ်း ဇွန် ၂၄

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းသည် တောင်ကိုရီးယားကို ဆန့်ကျင်သည့် စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက် အစီအစဉ်များကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ပြောကြားလိုက်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်က အဆိုပါဆုံးဖြတ်ချက်ကို အာဏာရပါတီ ဗဟိုစစ်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးတွင် အသိ ပေးပြောကြားလိုက်ကြောင်း မီဒီယာ တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား ပြည်ပြေးများ တောင်ကိုရီးယားနယ်စပ်တွင် မြောက်ကိုရီးယားခေါင်းဆောင်ကင် ကို ဝေဖန်ထားသည့် လက်ကမ်း စာစောင်များကို မိုးပျံပူဖောင်းများတွင် ပြီးနောက် ချိတ်ဆွဲပြသလိုက်

မြောက်ကိုရီးယားက အဆိုပါဖြစ်စဉ် နှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက် မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောကြားလိုက်သည်။ အဆိုပါအရေးယူမှု အစီအစဉ်များ

တွင် တောင်ကိုရီးယားနှင့် တွဲဖက်ထား သည့် ခရီးသွားဒေသတွင် တပ်ဖွဲ့ဝင် များ ဖြန့်ကြက်ချထားရန် ပါဝင်သလို တောင်ကိုရီးယားကို ဝါဒဖြန့်ဝေရေး စာရွက်အမြောက်အမြား ပေးပို့မည့်

အဆိုပါဆောင်ရွက်ချက်များကို ယခုအခါတွင် ရပ်ဆိုင်းထားကြောင်း သိရသည်။



တောင်ကိုရီးယားတပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ်။

တောင်ကိုရီးယားကုန်သွယ်ရေးဝန်ကြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ခေါင်းဆောင်နေရာရရှိရေး ကြိုးပမ်း

ဆိုးလ် ဇွန် ၂၄

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO)၏ နောက်လာမည့် အထွေထွေအတွင်းရေးမှူးနေရာအတွက် ယှဉ်ပြိုင်နေကြောင်း တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး ယိုမြောင်ဟေးက ဇွန် ၂၃ ရက်တွင် ပြောကြားသည်။

ဂျီနီဗာအခြေစိုက် ကုန်သွယ်ရေးအဖွဲ့ကြီး၏ ထိပ်တန်း နေရာကို စိတ်ဝင်စားနေကြသည့် အခြားသူများနှင့်အတူ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယိုမြောင်ဟေးက ပြောကြားခဲ့သည်။ အကယ်၍ ၎င်း၏ယှဉ်ပြိုင်မှု အနိုင်ရခဲ့ လျှင် ယိုမြောင်ဟေးသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးကို ဦးဆောင်မည့် ပထမဆုံးသော တောင်ကိုရီးယားအမျိုးသမီး ဝန်ကြီးတစ်ဦး ဖြစ်လာမည်ဖြစ်သည်။

အငြင်းပွားမှုဖြစ်နေ

ပြီးခဲ့သည့် နှစ်က တောင်ကိုရီးယားနိုင်ငံရှိ လျှပ်ကူး ပစ္စည်း ကုမ္ပဏီများက အသုံးပြုနေသည့် ကုန်ပစ္စည်းတစ်မျိုး တင်ပို့မှုကို ဂျပန်နိုင်ငံက တင်ပို့ကုန်ဆိုင်ရာ ထိန်းချုပ်မှုများ တင်းကျပ်လိုက်သည့်ကိစ္စနှင့်ပတ်သက်၍ တောင်ကိုရီးယား နှင့်ဂျပန်တို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးအတွင်း အငြင်း ပွားမှု ဖြစ်ပေါ်လျက်ရှိချိန်တွင် ကုန်သွယ်ရေးဝန်ကြီး ယိုမြောင်ဟေးက ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင် လာခြင်းဖြစ်ကြောင်း သိရသည်။

တင်ပို့ကုန်ထိန်းချုပ်မှုနှင့် သက်ဆိုင်ခြင်းမရှိ

နွန် ၂၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ကြီး၏ အထွေထွေအတွင်းရေးမှူး နေရာရရှိရေး ကြိုးပမ်းနေကြောင်း ယိုမြောင်ဟေးက ကြေညာခဲ့သော်လည်း ၎င်း၏ယှဉ်ပြိုင်မှုက ဂျပန်နှင့် ဖြစ်ပွားနေသည့် အငြင်းပွားမှုနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ငြင်းဆန်ထားသည်။

ကျိုဒိုနယူးစ်



တောင်ကိုရီးယားကုန်သွယ်ရေးဝန်ကြီး ယိုမြောင်ဟေး

မက္ကဆီကို၌ အင်အားပြင်းငလျင်တစ်ခုလှုပ်မှု လေးဦးထက်မနည်း သေဆုံး



မက္ကဆီကို၌ ငလျင်လှုပ်ပြီးနောက် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုကို တွေ့ရစဉ်။

မက္ကဆီကိုစီးတီး ဇွန် ၂၄

မက္ကဆီကိုတောင်ပိုင်း အိုဆာကာပြည်နယ်၌ ပြင်းအား ၇ ဒသမ ၅ ရစ်ချ်တာ စကေးရှိသည့် အင်အားပြင်းငလျင်တစ်ခု ဇွန် ၂၃ ရက်တွင် လှုပ်ခဲ့ရာ လူလေးဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားပြည်သူ့ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ က ပြောကြားခဲ့သည်။

ငလျင်သည် တောင်ပိုင်းအိုဆာကာပြည်နယ် ပစိဖိတ်ကမ်းရိုးတန်းကျေးရွာ လာခရူစီတာ တောင်ပိုင်းမှ ၂၃ ကီလိုမီတာအကွာကို ဗဟိုပြုကာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၉ မိနစ်တွင် လှုပ်သွားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား မြေငလျင် ဆိုင်ရာဝန်ဆောင်မှုအဖွဲ့က တွစ်တာပေါ်တွင် ဖော်ပြခဲ့သည်။

ငလျင်လှုပ်ခြင်းကြောင့်ဖြစ်ရသည့် နေအိမ်အမိုးများနှင့် နံရံများ ပြိုကျ ပျက်စီးမှုကြောင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦး သေဆုံးခဲ့ကြောင်း သိရ သည်။ လေးဦးမြောက်သေဆုံးသူအမျိုးသားတစ်ဦးမှာ ငလျင်လှုပ်ချိန်တွင် အဆောက်အအုံတစ်ခုပေါ်မှ ပြုတ်ကျခဲ့ကာ ရရှိသည့်ဒဏ်ရာများဖြင့် ဆေးရုံ၌ သေဆုံးခဲ့သည်။

အင်အားပြင်းသည့် ငလျင်လှုပ်မှုသည် မက္ကဆီကိုတောင်ပိုင်းနှင့် အလယ် ပိုင်းပြည်နယ်များတွင်လည်း ဖြစ်ပွားခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၂နာရီ ၃၀ မိနစ်တွင် နောက်ဆက်တွဲ တုန်ခါမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မက္ကဆီကိုစီးတီး၌ မြို့စွန်ဧရိယာရှိ အဆောက်အအုံ ၃၂ ခုတို့ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဆင်ဟွာ

အီးယူနိုင်ငံများက ကိုပစ်-၁၉တုံ့ပြန်သောအားဖြင့် အမေရိကန်ခရီးသည်များကို ပိတ်ဆို့ထားမည်

ဘရပ်ဆဲလ် ဇွန် ၂၄
အီးယူနိုင်ငံများက ခရီးသွားကဏ္ဍ အတွက် စီးပွားရေးများ ပြန်ဖွင့်ရန် ကြိုးစားနေချိန်တွင် အမေရိကန် ခရီးသည်များအတွက် ၎င်းတို့၏ နယ်စပ်များကို ပိတ်ထားမည် ဖြစ်ကြောင်း အမည်မဖော်ပြ လိုသော အီးယူအရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ သည်နယူးယောက်တိုင်းမ် သတင်း စာတွင် ဖော်ပြလိုက်သည်။

အီးယူနိုင်ငံများသို့ မည်သူ့ကို
လည်ပတ်ခွင့် ပြုမလဲဆိုသည့်
အီးယူအဖွဲ့ ဝင် နိုင်ငံများနှင့်
ဆွေးနွေးမှုတွင် ပါဝင်သော အရာရှိ
တစ်ဦးက အီးယူနိုင်ငံများက
လက်ခံမည့် ခရီးသည်များ စာရင်း
အကြမ်းကို ပြောကြားရာတွင်
အမေရိကန် မပါဝင်ကြောင်း သိရ
သည်။ ဒုတိယအရာရှိက အဆိုပါ
စာရင်းကို အတည်ပြုလိုက်သည်။
ထို့အတူလာရောက်လည်ပတ်

ခွင့်မပြုသည့် စာရင်းတွင် အမေရိကန်သာမက ဘရာဇီးနှင့် ရုရှားနိုင်ငံများလည်း ပါဝင်ကြောင်း သိရသည်။

တိုင်းမ်သတင်းစာက တွေ့ဆုံ မေးမြန်းမှု ပြုလုပ်ရာတွင် အကယ်၍ အမေရိကန်ပြည်ထောင်စု တွင် ကိုဗစ် –၁၉ ကူးစက်မှုနှုန်း ကျဆင်းသွားပါက နောက်ပိုင်းတွင် လာရောက် လည်ပတ်ခွင့်ပြုမည့် စာရင်းထဲတွင် ထည့်သွင်းသွားမည် ဖြစ်ကြောင်း ဆွေးနွေးမှုတွင်ပါဝင် သောအရာရှိများက ပြောကြား လိုက်သည်။

အမေရိကန် ပြည်ထောင်စု သည် ယခုအချိန်အထိ ကိုဗစ်–၁၉ အဆိုးရွားဆုံးခံစားရသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ပေါင်း ၂ ဒသမ ၃ သန်းရှိပြီး သေဆုံး သူပေါင်း ၁၂၀၀၀၀ ကျော် လာပြီ ဖြစ်ကြောင်း သိရသည်။

အလားတူ အမေရိကန် ပြည်ထောင်စုကလည်း အီးယူ နိုင်ငံသားများအတွက် ၎င်း၏ နယ်စပ်များကို ပိတ်ထားကြောင်း သိရသည်။ အေအက်ဖ်ပီ

ဘန်ကောက် ဇွန် ၂၄

ထိုင်းနိုင်ငံ၌ ကိုဗစ် – ၁၉ ကူးစက် ဖြစ်ပွားမှုကို ထိန်းချုပ်ရန်အတွက် ရပ်နားထားခဲ့သည့် စီးပွားရေးလုပ်ငန်း များနှင့် လှုပ်ရှားသွားလာမှုအားလုံးကို ဇူလိုင် ၁ ရက်တွင် ပြန်လည်စတင် လည်ပတ်မည်ဖြစ်ကြောင်း သိရ သည်။

ကိုဗစ်–၁၉ ကူးစက်ဖြစ်ပွားမှု အခြေအနေ စီမံခန့်ခွဲရေးစင်တာမှ ပြောရေးဆိုခွင့်ရှိသူ ဗီသနူယိုသင်က စီးပွားရေးလုပ်ငန်းများ ပြန်လည်ပတ် မည့် ၎င်း၏ ဆုံးဖြတ်ချက်ကို ဇွန် ၂၄ ရက်တွင် ကြေညာလိုက်သည်။ စီးပွားရေးလုပ်ငန်းများ ပြန်လည်ပတ် ရန်အတွက် စည်းမျဉ်းအချို့ ရေးဆွဲ ထားကြောင်း ၎င်းက ပြောကြားခဲ့ သည်။ ယခုအချိန်တွင် စီးပွားရေး လုပ်ငန်းများနှင့် လှုပ်ရှားသွားလာမှု များကို ပြန်လည်စတင်ရန်မှာ ရောဂါကူးစက်ခံနိုင်သည့် အန္တရာယ် အလွန်များကြောင်း၊ သို့ရာတွင် လုပ်ငန်းများ ပိတ်ထားရခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ အားလုံးကို

ထိခိုက်နိုင်ကြောင်း ၎င်းကပြောသည်။ စီးပွားရေး ပိတ်သိမ်းမှုကြောင့် ငွေကြေးဆိုင်ရာ အခက်အခဲကြုံတွေ့ ရသူများထဲတွင် ဂီတအနုပညာသမား များ ပါဝင်ကြောင်း သိရသည်။

ဇူလိုင် ၁ ရက်မှ စတင်ကာ စာသင်ကျောင်းများ အားလုံးကို အပြည့်အဝ ပြန်ဖွင့်မည်ဖြစ်ပြီး ဈေးဝယ်စင်တာများ ဖွင့်လှစ်ရောင်းချ သည့်အချိန်ကို ကန့်သတ်ထားမှုများ ကိုလည်း ဖယ်ရှားမည်ဖြစ်ကြောင်း သိရသည်။

ကာရာအိုကေ ဆိုင်များနှင့်
ဘားဆိုင်များကိုလည်း ပြန်လည်
ဖွင့်လှစ်နွင့်ပြုမည်ဖြစ်ပြီး ညသန်းခေါင်
ကျော်လျှင်ဆိုင်များကို ပိတ်ထားရမည်
ဖြစ်ကြောင်း သိရသည်။ အုပ်စုလိုက်
ခရီးသွားလာမှုများကို ငါးယောက်
တစ်စု နွင့်ပြုပေးမည်ဖြစ်ပြီး အခြား
အုပ်စုများနှင့် ရောနှောနွင့်ပြုမည်
မဟုတ်ကြောင်း၊ အရောင်းမြှင့်တင်
သည့်လှုပ်ရှားမှုများကိုလည်း တားမြစ်
မည်ဖြစ်ကြောင်း သိရသည်။

ဘန်ကောက်ပို့စ်



ဘန်ကောက်မြို့၌ ခရီးသည်များအား ဝန်ဆောင်မှုပေးနေသည့် အငှားယာဉ်တစ်စီးကို တွေ့ရစဉ်။

ကိုဗစ် – ၁၉ ကူးစက်မှုတွေ ဆက်လက်မြင့်တက်နေဆဲဖြစ်တဲ့ အမေရိကန်

ခြူးစန္ဒီနွေး

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်ထက်ဝက်ကျော် နီးပါးမှာ ကိုဗစ်–၁၉ ကူးစက်ခံရမှုတွေ မြင့်တက်နေပါ တယ်။

ပထမလှိုင်းပင် မပြီးသေး

အချို့သောပြည်နယ်တွေမှာဆိုရင် နေ့စဉ်ကူးစက်မှု နှုန်းဟာ စံချိန်တင်ရလောက်တဲ့အထိ မြင့်တက်နေပါ တယ်။ ကိုဗစ်– ၁၉ ဒုတိယလှိုင်း ရိုက်ခတ်မှုကြောင့် သေဆုံးမှုတွေ မြင့်တက်လာမှာကို ပြည်သူတွေ စိုးရိမ် နေကြတဲ့အချိန် ကျန်းမာရေးအာဏာပိုင်တွေကတော့ ကိုဗစ်– ၁၉ ဒုတိယလှိုင်းမပြောနဲ့ ပထမလှိုင်းတောင် ပြီးဖို့လိုသေးတယ်ဆိုပြီး သတိပေးခဲ့ပါတယ်။

သံသယရှိသူတွေအများကြီးရှိနေ

မင်နီဆိုးတားတက္ကသိုလ်က ကူးစက်ရောဂါသုတေ သနစင်တာမှ အကြီးအကဲဖြစ်သူ မိုက်ကယ်အော်စတာ ဟုမ်း ကတော့ သစ်သားရှိနေသရွေ့ မီးကတော့ဆက်ပြီး လောင်နေဦးမှာပါပဲ။ ကျွန်တော်တို့ကြားထဲမှာ ရောဂါရှိ တယ်လို့ ယူဆရတဲ့ သံသယရှိတဲ့သူတွေ အများကြီးရှိနေ သေးတယ်လို့ ပြောပါတယ်။ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းဆိုတာထက် ငြှိမ်းသတ်ရခက်တဲ့တောမီးကို ငြှိမ်းနေရတဲ့အဖြစ်အပျက်နဲ့ ပိုတူတယ်လို့ သူကဆက်

အိမ်ဖြူတော်က ပယ်ချ

တွစ်တာမှာတော့ ကူးစက်ခံရတဲ့အရေအတွက်ကို လျှော့ချနိုင်ဖို့အတွက် ဆေးစစ်ပေးတဲ့အခါ အကန့်အသတ် နဲ့သာလုပ်ပေးဖို့ အာဏာပိုင်တွေကို ထရမ့်က မှာကြား ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဇွန် ၂၁ ရက်မှာတော့ အဲဒီစကားဟာ ဟာသပြောတာသာဖြစ် တယ်ဆိုပြီး အိမ်ဖြူတော်က ပယ်ချခဲ့ပါတယ်။ ဇွန် ၂၃ ရက်ရောက်တော့ ထရမ့်က ထပ်ပြောပြန်ပါတယ်။ အရေအတွက်များများ တိုးစစ်ပေးနေတာဟာ ပြဿနာ တစ်ခုပဲလို့ ပြောပြန်ပါတယ်။ များများစစ်ပေးနိုင်လို့လည်း တခြားနိုင်ငံတွေရဲ့ အချိုးအစားနဲ့ ယှဉ်ရင် အမေရိကန်မှာ ကူးစက်မှုပိုတွေ့နေရတာလို့ ထရမ့်ကပြောပါတယ်။

ကူးစက်မှုတိုးလာ

ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြတဲ့ဖော်ပြချက် တွေအရ ခုနစ်ရက်တာကာလအတွင်းမှာ ပြည်နယ်ပေါင်း ၂၉ ပြည်နယ်မှာ ကူးစက်မှုတွေ တိုးလာတာကို တွေ့ရပါ တယ်။ ဂျော်ဂျီယာ၊ ဖလော်ရီဒါနဲ့ တက္ကဆက်ပြည်နယ် တို့မှာ ကူးစက်မှုပိုမိုဖြစ်ပွားတာကို တွေ့နေရပါတယ်။ အဲဒီပြည်နယ်တွေဟာ စီးပွားရေးလုပ်ငန်းတွေပြန်လည် ဖွင့်လှစ်ဖို့ အရင်လုပ်ဆောင်ခဲ့ကြတဲ့ ပြည်နယ်တွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေမှာ ထိခိုက်မှုတွေ ပိုများနေတာကို တွေ့နေရတယ်လို့ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က ပြောပါတယ်။ ကူးစက် မှုဟာ အခုအခါမှာ ပြောင်းလဲနေပါပြီ။ အသက် ၃၀ အောက် လူငယ်တွေမှာ အဖြစ်များနေတယ်လို့ သူက ဆက်ပြောပါတယ်။

ရောဂါလက္ခဏာမပြကြ

တောင်ပိုင်းပြည်နယ်တစ်လွှားမှာတော့ လူအချင်း



အမေရိကန်ရှိ စားသောက်ဆိုင်တစ်ခုတွင် လာရောက်စားသောက်ကြသူများကို တွေ့ရစဉ်။

"ဇွန် ၂၃ ရက်တစ်ရက်တည်းမှာတင်ပဲ အမေရိကန်ပြည်ထောင်စုမှာ သေဆုံးသူ ၈၀၀ အထိ ရှိခဲ့ပါတယ်။ တက္ကဆက်နဲ့ ကယ်လီဗိုးနီးယား ပြည်နယ်တို့မှာတော့ အသစ်ကူးစက်သူ ၅၀၀၀ ရှိတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ တစ်ကမ္ဘာလုံး အနေအထားနဲ့ကြည်မယ်ဆိုရင်တော့ ကိုဗစ်- ၁၉ ကူးစက်ခံရသူအရေအတွက်ဟာ ကိုးသန်းကျော် ရှိသွားပါပြီ"

ချင်းခပ်ခွာခွာနေတဲ့ပုံစံကို မကျင့်သုံးတဲ့အတွက် ကျန်းမာ ရေးဝန်ထမ်းတွေဟာ နွေရာသီအစကတည်းက သတိပေးမှုတွေ လုပ်ဆောင်နေရပါတယ်။ ကူးစက်ခံရတဲ့ လူငယ်တွေအများစုမှာ ရောဂါလက္ခဏာတွေ မပြကြပါဘူး။ သူတို့ကနေတစ်ဆင့် ကိုယ်ခံအားနည်းတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေဆီကိုတစ်ဆင့်ပြန်လည်ကူးစက်ပါတယ်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဋ္ဌာနကတော့ ပြည်နယ်တွေမှာ အသွားအလာတွေပြန်လည်ခွင့်ပြုတဲ့ အချိန်ကစလို့ လူအချင်းချင်းခပ်ခွာခွာနေဖို့နဲ့ ပါးစပ် နှာခေါင်းစည်းတပ်ဆင်ကြဖို့ သတိပေးချက်ထုတ်ပြန်ခဲ့ ပါတယ်။ ထရမ့်ရဲ့ သဘောထားဖြစ်တဲ့ များများစစ်ဆေး ပေးနေလို့ ကူးစက်သူအရေအတွက်များနေတာဆိုတဲ့ အချက်ကိုတော့ ငြင်းပယ်ခဲ့ပါတယ်။

သဘောထားကွဲလွဲ

ဒါပေမယ့်လည်း လူထုကြားထဲသွားလာတဲ့အခါ ပါးစပ် နှာခေါင်းစည်းတပ်ဆင်ဖို့နဲ့ ပတ်သက်ပြီး အမေရိကန်တွေ ကြားထဲမှာကိုပဲ သဘောထား ကွဲလွဲနေ့မှုတွေရှိပါတယ်။ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးဂရက်အာဘစ်ကတော့ မြို့တော်ဝန်တွေဆီက တောင်းဆိုချက်ဖြစ်တဲ့ မြို့တွေမှာ ပါးစပ်နှာခေါင်းစည်းဝတ်ဆင်ဖို့ကိစ္စကို ငြင်းပယ်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆန် ကျပြန် တော့လည်း ဒေသခံတွေအားလုံး ပါးစပ်နှာခေါင်းစည်းဝတ် ဆင်ရမယ်လို့ ကြေညာခဲ့ပါတယ်။ ကူးစက်မှုတွေလည်းမြင့် နေပြီး ဆေးရုံတက်ကုရတဲ့ အရေအတွက်ဟာလည်း များပြားနေတုန်းပဲ။ ကယ်လီဖိုးနီးယားပြည်နယ်ဟာ သူ့ရဲ့ သတ်မှတ်ထားတဲ့အချိန်အတိုင်း စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်ခွင့်ပေးဖို့ ဆက်လက်လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။

အကြံပြုချက်ထုတ်ပြန်သွားမယ်

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန ကတော့ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်းဖြင့် ရောဂါ ကူးစက်မှုကနေ ဘယ်လောက်ထိကာကွယ်ပေးနိုင်တယ်၊ ရောဂါကူးစက်မှုကို ဘယ်လောက်ထိထိန်းချုပ်ပေးနိုင်တယ်၊ ဆိုတာကို ဆက်လက်လေ့လာပြီး အကြံပြုချက် အသစ်တွေ ထပ်ထုတ်သွားဖို့ရှိပါတယ်။ လက်ရှိမှာ ကိုဗစ်– ၁၉ ကူးစက်မှုမြင့်တက်နေတဲ့ ပြည်နယ်ခုနစ်ခုက တော့ အရီမိုးနား၊ ကယ်လီဖိုးနီးယား၊ မြောက်ကာရိုလိုင်း နား၊ တောင်ကာရိုလိုင်းနား၊ တင်နက်ဆီ၊ တက္ကဆက်နဲ့ အာကင်ဆောတို့ပဲ ဖြစ်ပါတယ်။

ကိုးသန်းကျော်ရှိပြီ

ဇွန်၂၃ ရက်တစ်ရက်တည်းမှာတင်ပဲ အမေရိကန် ပြည်ထောင်စုမှာသေဆုံးသူ ၈၀၀ အထိရှိခဲ့ပါတယ်။ တက္ကဆက်နဲ့ ကယ်လီဖိုးနီးယားပြည်နယ်တို့မှာတော့ အသစ်ကူးစက်သူ ၅၀၀၀ ရှိတာကို စစ်ဆေးတွေ့ ရှိခဲ့ပါ တယ်။ တစ်ကမ္ဘာလုံးအနေအထားနဲ့ ကြည့်မယ်ဆိုရင် တော့ ကိုဗစ်- ၁၉ ကူးစက်ခံရသူအရေအတွက်ဟာ ကိုးသန်းကျော်ရှိသွားပါပြီ။ အဲဒီထဲက ၂ဒသမ ၃သန်း ကတော့အမေရိကန်ပြည်ထောင်စုကပါ။ အမေရိကန်မှာ ကိုဗစ်- ၁၉ကြောင့်သေဆုံးသွားသူအရေအတွက်ကတော့ ၁၁၉၀၀၀ ထက်မနည်းရှိပါတယ်။ ကူးစက်မှုတွေမြင့်တက် ဆဲဖြစ်ပေမယ့် မေဂျာလိဂ် ဘတ်စကက်ဘောပြိုင်ပွဲ ကိုတော့ ဇူလိုင် ၂၃ ရက် ဒါမှမဟုတ်ရင် ၂၄ ရက်မှာ ကျင်းပသွားဖို့ စီစဉ်ထားကြပါတယ်။

သတိပေးထား

ကျန်းမာရေးဝန်ထမ်းတွေကတော့ ကိုဗစ်– ၁၉ အတွက် နောက်ထပ်ထိန်းချုပ်ကန့်သတ်မှုတွေမရှိဘူး ဆိုရင် အခုကူးစက်မှုမြင့်တက်နေတဲ့ ပြည်နယ်တွေ သာမကဘဲ အခြားသောပြည်နယ်တွေမှာပါ ကူးစက်မှု တွေ မြင့်တက်လာလိမ့်မယ်လို့ သတိပေးခဲ့ကြပါတယ်။ သမ္မတထရမ့်ပြောသလို များများစစ်ဆေးလို့ ကူးစက်သူ အရေအတွက်များနေရတယ်ဆိုတာကို ကျန်းမာရေး ဝန်ထမ်းတွေက လက်မခံကြပါဘူး။

မျှော်လင့်ချက်မှေးမှိန်

ကမ္ဘာပေါ်က အချို့သော တိုင်းပြည်တွေမှာလည်း ကိုဗစ်– ၁၉ ကူးစက်မှုအရှိန်လျော့ကျသွားလို့ ပုံမှန် အတိုင်းပြန်ဖြစ်ဖို့ ကြိုးစားနေဆဲကာလမှာပဲ ကူးစက်မှု တွေပြန်လည်မြင့်တက်လာတာကိုတွေ့ ရပါတယ်။ ဂျာမနီ နဲ့ တောင်ကိုရီးယားမှာလည်း ကူးစက်မှုတွေပြန်ပေါ်လာ တာကိုတွေ့ နေရပါတယ်။ ဂျာမနီမှာဆိုရင် သားသတ်ရုံ ဝန်ထမ်းတွေ ကူးစက်ခံထားရလို့ ခရိုင်တစ်ခုလုံးကိုပါ အသွားအလာ ပိတ်ဆို့ကန့် သတ်မှုတွေ ပြန်လည် လုပ်ဆောင်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် ပုံမှန်အနေ အထားအတိုင်း ပြန်ရောက်ဖို့ မျှော်လင့်ချက်ဟာလည်း မှေးမှိန်သွားပြန်ပါတယ်။

ဝေးကွာနေဆဲ

ဥရောပနိုင်ငံတွေမှာ ပုံမှန်အနေအထားအတိုင်း ပြန်ရောက်ဖို့ကြိုးပမ်းမှုတွေကိုလည်း တွေ့နေရပါတယ်။ ပြင်သစ်မှာဆိုရင် ရုပ်ရှင်ရုံတွေကို ပြန်လည်ဖွင့်ခွင့်ပေး ခဲ့ပါတယ်။ ဒါပေမယ့် လူတိုင်းလူတိုင်းကိုတော့ မပေ့ါဆ ကြဖို့ သတိပေးနေရတုန်းပါပဲ။ ကူးစက်မှုလျော့ကျသွား ပြီဆိုတဲ့နိုင်ငံအချို့မှာတောင် အစုလိုက်ကူးစက်ခံရမှုတွေ ပြန်လည်ပေါ်ပေါက်လာတာကိုကြည့်ရင် ကိုဗစ်– ၁၉ ကို ကျော်လွန်နိုင်ပြီလို့ ကြွေးကြော်နိုင်ဖို့အချိန်တွေဟာ ဝေးကွာနေဆဲပါပဲ။ ။

ကိုးကား – သည်ဂါဒီးယန်း၊ ဝါရှင်တန်ပို့စ်

<mark>နိုင်ငံတကာ</mark>သတင်းတို့ထွာ

တရုတ်နိုင်ငံပေကျင်းမြို့တွင် နောက်ထပ်ကူးစက်ခံရသူခုနစ်ဦး ထပ်မံတွေ့ရှိ

ပေကျင်း ဇွန် ၂၄

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဒေသတွင်း ကိုဗစ်– ၁၉ ထပ်မံကူးစက်ခံရသူခုနစ်ဦး ထပ်မံတွေ့ ရှိခဲ့သည်ဟု မြူနီစီပယ် ကျန်းမာရေးကော်မရှင်က ဇွန် ၂၄ ရက်တွင် ကြေညာခဲ့သည်။ ဇွန် ၂၃ ရက်ကလည်း ရောဂါရှိသူဟု သံသယရှိသူ လေးဦးနှင့် ရောဂါလက္ခဏာမပြသူတစ်ဦးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

စွန် ၁၁ ရက်မှ ၂၃ ရက်အထိ ပေကျင်းမြို့တွင် ဒေသတွင်း ကိုဗစ်– ၁၉ ကူးစက်ခံရသူစုစုပေါင်း ၂၅၆ ဦးအထိ ရှိသွားပြီဖြစ်သည်။ ယခုအခါ ၎င်းတို့အားလုံးကို ကုသမှုပေးနေပြီဖြစ်ကြောင်းလည်း မြူနီစီပယ်ကျန်းမာရေးကော်မရှင် က ပြောသည်။

ဆေးသုတေသနပြုလုပ်မှုခံယူနေသည့် ရောဂါလက္ခဏာမပြသူ ၂၂ ဦးရှိကြောင်း နိုင်ငံရပ်ခြားမှကူးစက်လာသူ တစ်ဦးမှာလည်း ဆေးရုံတက်ကာကုသမှုခံယူဆဲဖြစ်ကြောင်း ကော်မရှင်က ပြောသည်။ **ဆင်ဟွာ**

ကူးစက်မှုများ ပြန်လည်မြင့်တက်လာ၍ ဥရောပတွင် ပိတ်ဆို့ကန့်သတ်မှုများပြန်လုပ်

လစ္စဘွန်း ဇွန် ၂၄

ဂျာမနီအပါအဝင် အချို့သော ဥရောပနိုင်ငံများတွင် ကိုဗစ်– ၁၉ ကူးစက်မှုများ ပြန်လည်ပေါ်ပေါက်လာသည့်အတွက် ပိတ်ဆို့ကန့်သတ်မှုများ ပြန်လည်လုပ်ဆောင်နေကြောင်း သိရသည်။ ပေါ်တူဂီမှအာဏာပိုင်များသည် စားသောက် ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို ပိတ်ပင်သွားမည်ဖြစ်ပြီး ည ၈ နာရီနောက်ပိုင်းတွင် အရက်ရောင်းချမှုကို လစ္စဘွန်းမြို့ အနီးတစ်ဝိုက်တွင် ခွင့်ပြုသွားတော့မည် မဟုတ်ပေ။

စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင်လည်း ရွှေ့ပြောင်းလယ်ယာလုပ်သားများတွင် ကိုဗစ်– ၁၉ ကူးစက်မှုပြန်လည် တွေ့ရှိခဲ့သည့်အတွက် စားသောက်ဆိုင်များနှင့် ဈေးဆိုင်များတွင် ဝယ်ယူသူပမာဏကို ကန့်သတ်ခဲ့သည်။ ဘူလ်ဂေးရီးယားတွင်လည်း အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ကြရန် အမိန့်ကို ပြန်လည်ကျင့်သုံးခဲ့သည်။

အင်န်အိတ်ခ်ျကေ

ကြာသပတေး၊ ဇွန် ၂၅၊ ၂၀၂၀

၁၅

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၄-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ

၁။ (၂၃–၆–၂၀၂၀)ရက်နေ့အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေး ပြီးခဲ့သော ဓာတ်ခွဲနမူနာ (၈၆၁)ခု နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL–Mdy)မှ ဓာတ်ခွဲနမူနာ (၂၇၀)ခု၊ စုစုပေါင်း (၁၁၃၁) ခုတွင်–

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ ရှိရပါ။

၂။ (၂၄-၆–၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၉၂) ဦးရှိပါသည်။

၃။ သို့ဖြစ်ပါ၍ (၂၃–၆–၂၀၂၀)ရက်နေ့တွင်–


• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၃၃၁)ခု၊

• ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၄၆)ခု၊

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL–Mdy)မှ ဓာတ်ခွဲနမူနာ (၂၇၀)ခု၊

• ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ခုတင် – ၁၀၀၀)မှ ဓာတ်ခွဲနမူနာ(၁၅၀)ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၉၉၇) ခုအား စစ်ဆေးပြီးစီးခဲ့ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန



COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၄-၆–၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

- ၁။ (၂၄-၆–၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင်
 - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)(NHL)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ(၄၆၄)ခု၊
 - ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၆၀) ခု၊
 - ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၉၁) ခုနှင့်
 - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၂၉၅) ခု၊ စုစုပေါင်း (၁,၁၁၀)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ –
 - COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။
- ၂။ (၂၄–၆–၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID–19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၉၃) ဦးရှိပါသည်။
- ၃။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case– 148, 169, 253, 258) ရှိသဖြင့် စုစုပေါင်း (၂၀၈) ဦးရှိပါသည်။ ၎င်းတို့အနက်

COVID-19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးခဲ့မှုအခြေအနေထုတ် (၂၄-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ	ာ်ပြန်ချက်
(၂၄-၆-၂၀၂၀) ရက်နေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ	(၄၆၄) ခု
(ပထမအသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ	
(၂၄-၆-၂၀၂၀) ရက်နေ့တွင် ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးပြီးစီးခဲ့သည့်	(၂၆၀) ခု
ဓာတ်ခွဲနမူနာ	
(၂၄-၆-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင်	(၉၁) ခု
(၁၀၀၀) မှ ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ	
(၂၄-၆-၂၀၂၀) ရက်နေ့တွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ	(၂၉၅) ခု
ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ	
COVID-19 (SARS-CoV-2) တွေ့ရှိ (ဓာတ်ခွဲအတည်ပြုလူနာသစ်)	(၁) ဦး

(၁၉၃) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

- ။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
- ၅။ (၂၃-၆–၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၄-၆–၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၁) ဦး ရှိပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

COVID-19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးခဲ့မှုအခြေအနေထုတ်ပြန်ချက် (၂၄-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

	အသစ်	ယခုအထိ စုစုပေါင်း
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (confirmed)	(၁) ဦး	(765) දිඃ
ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ (recovered)	(८) ફૈઃ	(၂၀၈) ဦး
သေဆုံးလူနာ (death)	(၀) ဦး	(၆) ဦး

(၂၄-၆-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် COVID-19 လူနာတွေ့ ရှိမှု ည (၈:၀၀) နာရီ								
လူနာ အမှတ် စဉ်	အ သက်	ကျား/ မ	နေရပ်လိပ်စာ	COVID-19 ရောဂါ အတည်ပြု လူနာများ နှင့်ထိတွေ့မှု	ပြည်ပသို့ ခရီးသွား ရာဇဝင် ရှိ/ မရှိ	ဆေးကုသမှု ခံယူစေမည့် ဆေးရုံ	COVID-19 ဓာတ်ခွဲ အဖြေ	မှတ်ချက်
293	22 နှစ်	ကျား	ဘူးသီးတောင်မြို့နယ်၊ ရခိုင်ပြည်နယ်	မရှိ	ရှိ (ဘင်္ဂလားခေ့ရှ်)	ခရိုင်ပြည်သူ့ဆေးရုံ၊ မောင်တောမြို့	တွေ့ရှိ	အသွားအလာ ကန့်သတ်ထား ရှိသူ (မောင်တောမြို့နယ်)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုဗစ်-၁၉ ရန်ပုံငွေ လက်ခံရေးနှင့် ကြီးကြပ်ရေးကော်မတီထံသို့ အလှူငွေများ လာရောက်လှူဒါန်း

လားရှိုး **ဇွန်** ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုဗစ်–၁၉ ရန်ပုံငွေ လက်ခံရေးနှင့် ကြီးကြပ်ရေး ကော်မတီထံသို့ ဇွန် ၂၄ ရက်က မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (လားရှိုးရုံးခွဲ) က ကိုဗစ်–၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သော လက်ဆေးကန်၊ အပူချိန်တိုင်းကိရိယာ၊ နှာခေါင်းစည်း၊ ဗိုက်ခရိုဖုန်း၊ လက်ဆေးဆပ်ပြာ၊ ပိုစတာ များ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၂၈၇၀၈၀၀ အား ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ အဆိုပါလှူဒါန်းမှုများသည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ အခြေခံ ပညာကျောင်းများ ဖွင့်လှစ်သည့်အချိန်လည်း နီးကပ်လာပြီဖြစ်ရာ မေတ္တာဖွံ့ဖြိုး ရေးဖောင်ဒေးရှင်း(လားရှိုးရုံးနွဲ)က ကိုဗစ်–၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အခြေခံပညာကျောင်းများသို့ ရည်ရွယ်လှူဒါန်းကြောင်း သိရသည်။

ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ မသန်စွမ်းသူရှိ မိသားစုများအတွက်လည်း အလှူရှင်များ အနေဖြင့် ပူးပေါင်းပါဝင် လှူဒါန်းပေးစေလိုကြောင်း၊ ယခုလှူဒါန်းမှုများအနက်မှ အမှန်တကယ်လိုအပ်နေသော အခြေခံပညာကျောင်းများသို့ ဆက်လက်ပေးအပ် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုဗစ်–၁၉ ရန်ပုံငွေ လက်ခံရေးနှင့် ကြီးကြဝ်ရေး ကော်မတီအနေဖြင့် ဧပြီ ၃၀ ရက်အထိ စုစုပေါင်းပစ္စည်းနှင့် ငွေစုစုပေါင်း ငွေကျပ် ၂၅၄၉ သိန်းကျော် လက်ခံရရှိခဲ့ပြီး လက်ခံရရှိသော အလှူငွေနှင့် ပစ္စည်းများအား ရှမ်းမြောက်အတွင်းရှိ ကိုဗစ်–၁၉ ကာလ လိုအပ်လျက်ရှိနေ သောနေရာများသို့ ဆက်လက်ပေးပို့လျက်ရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကိုဗစ်–၁၉ ရန်ပုံငွေ လက်ခံရေးနှင့် ကြီးကြဝ်ရေးကော်မတီ ပြောရေးဆိုခွင့် ရှိသူထံမှ သိရသည်။ ဟန်ဌေး(လားရှိုး)

ကိုရိုနာမှတ်စု – ၁

ကောင်းမြတ်နွယ် (စင်ကာပူ) ————

ကိုရိုနာဗိုင်းရပ်စ်ကတော့ ဤကမ္ဘာကြီးမှ အလျင်အမြန် ပြေးထွက်သွားမည့် အရိပ်အယောင် မရှိ။ လူသားများနှင့် ထာဝစဉ် ယှဉ်တွဲနေသွားမည့် အလားအလာရှိနေသည်။ ထို့ကြောင့် သူ၏ ဧာတိထုပ္ပတ် သူ၏ဧာတ်ကို ထဲထဲဝင်ဝင် ထင်ထင်ရှားရှားသိထားဖို့တော့ လိုနေပြီ။

လူ့အသက်များစွာကို ခြွေယူသွားသည်မှာ ကြောက်ခမန်း လိလိဖြစ်သည်။ လူသားတွေကလည်း မမြင်ရသည့်ရန်သူ ကို ဉာဏ်ကူတိုက်ကြသည်မှာ အံ့မခန်းပင်၊ ထင်ထားသည် ထက် အောင်မြင်ပါသည်။ လူ့အသက်ပေါင်း သိန်းပေါင်း များစွာ စွန့်လွှတ်ခဲ့ရပြီးပြီ။

အောင်မြင်သည်ဟု ငေ့ါတော့တော့ ပြောလေသလား ဟု အပြစ်တင် မစောစေလိုပါ။ အသက်များစွာ ဆုံးရှုံးရ သည်မှာပေ့ါဆမှုကြောင့် ဖြစ်ပါသည်။ ပေ့ါဆလျှင် သေမင်း တမန်က ခြေဦးတစ်ဖန်ပြန်လှည့် လာနိုင်ပါသေးသည်။

စောင့်ကြည့်လေ့လာရ

ကြောက်ရုံ့ထိတ်လန့်ဖို့ကား မလို။ ဆေးတွေပေါ်လာ ပါပြီ။ **ရမ်ဒီစီဗာ (Remdesivir)** ကို အခြေအနေအရ အသည်းအသန်ဖြစ်နေသော လူနာများအတွက် သုံးရန် စင်ကာပူ [Health Sciences Authority – HSA] က ခွင့်ပြုလိုက်ပါသည်။ ရောဂါတစ်ခုအတွက် ဆေးရှာဖွေရာ တွင် "အနာသိလျှင် ဆေးရှိသည်" ဆိုသော်လည်း လွယ်ကူ လှသည်၊ မြန်ဆန်လှသည် မဟုတ်ချေ။ ဆေးတစ်မျိုး အတည်ပြုချက်ရရှိအောင် ၁၀ နှစ်၊ ၁၅ နှစ် စောင့်ကြည့် လေ့လာသုတေသနပြုရသည်။



သေချာစစ်ဆေးရသည်။ ဆေးဝါးကုန်ကြမ်းကို ထုတ်လုပ်မှုအဆင့်ဆင့်ကို ဂရုတစိုက် စောင့်ကြည့်ရ သည်။ ဆေးဝါးကုန်ချောထွက်လာသော် ခေတ်မီဓာတ်ခွဲ ကိရိယာများဖြင့် ဓာတ်ခွဲစမ်းသပ်ရသည်။ လူကို ဒုက္ခပေး စေနိုင်သည့် အဆိပ်အတောက် သတ္တုဓာတ်များပါဝင်မှုကို စမ်းသပ်ရသည်။ ပြဒါး၊ စိန်၊ ကိုဗော့၊ ခဲသတ္တုများ ပါဝင်မှု ကို ဗြိတိသျှဆေးကျမ်း၊ အမေရိကန်ဆေးကျမ်းများနှင့် အညီ ထိန်းချုပ်သည်။ အဏုဇီဝစမ်းသပ်မှု ဗက်တီး ရီးယား၊ ဖန်းဂတ်မှိုများ၊ ထိုးဆေးဆိုလျှင် အမှုန်အမွှား ကင်းစင်ခြင်း၊ ဗက်တီးရီးယားတို့၏ အဆိပ်စစ်ထုတ်ရည် ကြောင့် လူ့ခန္ဓာကိုယ်အပူရှိန်မြင့်တက်ရခြင်း၊ မလိုလား အပ်သည့် ရောဂါဘယ၊ ဘေးထွက်ဆိုးကျိုးများရှိလာခြင်း တို့ကို ရှာဖွေစောင့်ကြည့်နေရသဖြင့် ဆေးသစ်တစ်ခုဖြစ် လာဖို့ ငွေတွေ၊ အချိန်တွေ အလွန်ကုန်ပါသည်။

ဆေးဝါးအာနိသင်တည်မြဲမှု စမ်းသပ်၍ ဆေးဝါး သက်တမ်းကုန်ဆုံးရက် ရှာရသည်။

ကြွက်၊ ပူး၊ ယုန်တိရစ္ဆာန်ငယ်များဖြင့် ဆေးကိုလိုချင် သည့်အာနိသင်ရှိ မရှိ စမ်းသပ်ခြင်း လုပ်ရသည်။ ထိုမှ တစ်ဆင့် ဆေးရုံနှင့် သုတေသနဌာနမှ လူဝေဒနာရှင် များကို ဆေးပေးကုသ စောင့်ကြည့်ရပြန်သည်။ လက်တွေ့စမ်းသပ်ခြင်း ပြည့်စုံကျေနပ်မှ Food & Drug Administration – FDA က အတည်ပြုပေးပါသည်။

ယခု ကိုဗစ်နိုင်တင်းကိစ္စမှာ "ကုရာနတ္ထိ ဆေးမရှိ" ဖြစ်နေပြီး လူမျိုးနွယ်တစ်ခုလုံး ပြုတ်ပြုတ်ပြုန်းနိုင်သည့် အခြေအနေမို့ အခြေကြီးလှသော ဆေးဝါးဆိုင်ရာ ဒေသခံ အာဏာပိုင်များက မျက်စိတစ်ဖက်မိုတ်ကာ ဆေးအသစ် များကို သုံးစွဲခွင့်ပြုရရှာလေသည်။

ရမ်ဒီစီဗာ (Remdesivir) ဆေးကို မူလက အီဗိုလာ ဗိုင်းရပ်စ် (Ebola Virus) အတွက် ဂီးလက် (Gilead Science Inc.) က ထုတ်လုပ်ခဲ့သည်။ ဂျပန်နိုင်ငံကလည်း ကိုဗစ်နိုင်တင်းအတွက် စမ်းသပ်အသုံးပြုခွင့်ပေးသည်။ စင်ကာပူနိုင်ငံ၌ ၂၀၂၀ မေလ ၂၂ ရက်နေ့တွင် မှတ်ပုံ

သူက တော်တော်ဆိုးရွားသည်။ ကမ္ဘာတစ်လွှားမှ ပေးလိုက်သည်။ လုပ်ထုံးလုပ်နည်းအရ မဆောင်ကြဉ်း နိုင်သည့် အခြေအနေမို့ ဖြစ်နိုင်ခြေကို အားကိုး၍ ခွင့်ပြုလိုက်ကြခြင်းဖြစ်သည်။ သို့သော် ဆေးဝါးကုမ္ပဏီ ကြီးက ထိုက်သင့်လျော်ကန်သော လုံခြုံမှုသတင်းအချက် အလက်များ စုဆောင်းစောင့်ကြည့်နေဖို့ ကြီးစွာသော တာဝန်ရှိလာမည် ဖြစ်ပါသည်။

> ဂျပန်နိုင်ငံကမူ **တုပ်ကွေးတိုက်ဖျက်ဆေး Avigan** Tablet ကို သုံးကြည့်ပြီး **ဖာဘီပီရေဘာ (Favipiravir)** ဟု နာမည်ပေးထားသည်။

> ငှက်ဖျား ကုသဆေးအဖြစ်သုံးခဲ့သော **ကလိုရိုကွင်း** သောက်ဆေး (chloroquine) ကို အသုံးပြု ကြည့်ခဲ့သော် လည်း နှလုံးကို ထိခိုက်နိုင်သည်ဆိုပြီး ပြောလာကြသည်။ ဒက်ဆာမီသာဇုန်း (Dexamethasone) 6mg ကို ပေး၍ ကုသလေ့လာမှုမှာလည်း အထိုက်အလျောက် အောင်မြင် သည်။

မိုနိုကလိုနယ်

စင်ကာပူအစိုးရကလည်း တက်ကြွစွာ ပါဝင်ပါသည်။ နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု တီမားဆက်ဦးပိုင် လုပ်ငန်းကြီး၏ တိုင်ချွန်းဘိုင်အိုနည်းပညာဌာနကြီးက တိုက်ရိုက်လက်တွေ့ ဆေးဝါးကုသမှုများ စတင်နေပါပြီ။



ထိုကုထုံးများကို ကိုဗစ်နိုင်တင်းအတွက် မိုနိုကလိုနယ် ရောဂါကာကွယ်နိုင်စွမ်းပစ္စည်း (Monoclonal Antibody Treatment) ကုထုံးအလားအလာကောင်း ဖြစ်ပါသည်။

ပထမအဆင့် စမ်းသပ်မှုအဖြစ် ကျန်းမာသန်စွမ်းသော လုပ်အားပေး ၂၃ ဦးကို ခြောက်ပတ်ကြာ စမ်းသပ်သွားမည် ဖြစ်ပါသည်။ ထိုစမ်းသပ်မှုဖြင့် ကိုဗစ်နိုင်တင်း၏ ခံနိုင်ရည် ရှိမှုကို စောင့်ကြည့်အကဲဖြတ်ခြင်း ဖြစ်သည်။

ခန္ဓာကိုယ်က ပြင်ပရောဂါပိုးကို ပြန်လည်တိုက်ခိုက်ရန် အတွက် အင်တီဘော်ဒီကို ထုတ်လုပ်နေရသည်။ မိုနို ကလိုနယ်ဆိုသည့် ရောဂါကာကွယ်သော ပဋိဇီဝပစ္စည်းက သဘာ၀ပဋိဇီဝပစ္စည်းကို အတုပြုလုပ်၍ ခွဲထွက်ကာ ရောဂါကိုကုသရန် အင်တီဘော်ဒီ လူနာ၏ အမြောက်အမြားကို ထုတ်လုပ်ပေးသည်။

သိပ္ပံပညာရှင်များက တစ်နေ့စောလျှင် တစ်နေ့ လူ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဟူသော စိတ် ကောင်းစေတနာဖြင့် ဆေးအမြန်ဆုံး ထုတ်လုပ်နေကြသည်။ ယခုလောလောဆယ် တစ်ကမ္ဘာလုံး၌ ဆေးအသစ်ပေါင်း ၁၃၀ ကျော် တန်းစီနေပေပြီ။ အမျိုးအစား မတူညီသော ကာကွယ်ဆေး အမျိုးပေါင်း အနည်းဆုံး ခုနစ်မျိုးဖြင့် တကယ့်ဗိုင်းရပ်စ်နှင့် မထိတွေ့စေဘဲ ကာကွယ်နိုင်စွမ်းရှိ

ဗိုင်းရပ်စ်၏ ဆဲလ်အသေများကို လူ့ခန္ဓာကိုယ်ထဲ ထိုးသွင်း ခြင်းဖြင့် ခန္ဓာကိုယ်မှ အလားတူ ပြင်ပပိုးမွှားကို ခုခံတိုက် ခိုက်နိုင်စွမ်းအား ကိုယ်ခံအား အင်မျူနီတီ ရရှိလာခြင်းဖြစ်ပါ သည်။ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်း BPI တွင် ကျောက်ရောဂါ


သမားရိုးကျ ရိုးရာကာကွယ်ဆေးအနေဖြင့် အသက်ပြန်

မရှင်တော့သော ဗိုင်းရပ်စ် လူကိုထိုးပေးခြင်း ဖြစ်သည်။

ထုတ်လုပ်နိုင်သည့် အဆင့်မှာ ရှိနေပါပြီ။

ကာကွယ်ဆေးထုတ်လုပ်ခဲ့ဖူးသည်မှာ ထိုနည်းစဉ် ဖြစ်ပါ သည်။ သတ်မှတ်ထားသောအရွယ် သိုးငယ်ကို အမွေးရိတ် ကာ ဆပ်ပြာတိုက်၊ ပိုးမွှားသန့် စင်မှုပြုပါသည်။ ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပေးသော ကျောက်ရောဂါ ပိုးကို ဓာတ်ခွဲခန်းတွင်မွေးယူ၍ သိုး၏ခန္ဓာကိုယ်ပေါ်တွင် တင်ကာ ကျောက်ရောဂါဖြစ်စေပါသည်။

ကျောက်ရောဂါဖြစ်ပွားခံစားနေရသော သိုးခန္ဓာကိုယ် ပေါ်ရှိ ကျောက်ပြည်ဖုများမှ ပြည်များကို စုဆောင်းယူပါ သည်။ ထိုရောဂါပိုးများကို တာရှည်ခံ ဓာတုပစ္စည်းများ ပေါင်းစပ်၍ ရေနွေးကန်ထဲတွင်ထည့်ကာ သတ်မှတ်ထား သော အပူချိန်တွင် ဗိုင်းရပ်စ်များကို ပြန်လည်မပေါက်ပွားနိုင် အောင် အပူပေးရသည်။ ၎င်းကျောက်ရောဂါပိုး အသေကို



ဆက်လက်၍ ကာကွယ်ဆေးဖော်စပ်ကာ လူကိုထိုးပေးပါ သည်။ ထိုကျောက်ရောဂါပိုးအသေက လူ့ခန္ဓာကိုယ်ကို ကိုယ်ခံအားရအောင် လှုံ့ဆော်ပေးပါသည်။ ထိုကိုယ်ခံအား က ပြင်ပမှဝင်လာသော ကျောက်ရောဂါပိုးကို တိုက်ခိုက် သောကြောင့် ထိုလူသည် ကျောက်ရောဂါမဖြစ်တော့ပါ။ ဝေဒနာလည်း မခံစားရပါ။

GSK ထုတ် ကာကွယ်ဆေးကလည်း လူ့ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးခြင်းဖြင့် သေစေနိုင်သော ရောဂါကို ကာကွယ်ပေးသည်ဟု Glaxo Smith Kline (GSK) ဗြိတိသျှ ဆေးကုမ္ပဏီကြီးမှ ပြည်သူ့ကျန်းမာရေးနှင့် သိပ္ပံ ဆိုင်ရာ အကြီးအကဲ ဒေါက်တာ အိုတာဗီယိုစင်ထရာက ပြောပါသည်။ ရေကျောက်နှင့် ပိုလီယိုကာကွယ်ဆေးများ သဘောတရားတူပါသည်။

အမေရိကန်ဇီဝနည်းပညာကုမ္ပဏီ (မိုဒါနာ –Moderna) က အာရ်အင်အေ မက်ဆင်ဂျာ ကာကွယ်ဆေး (messenger RNA vaccine) ကို ထုတ်လုပ်ပါသည်။ ရောဂါပိုး၏ မျိုးရိုး ဗီဧကုတ် (viral genetic code) အစိတ်အပိုင်းကို လူ့ခန္ဓာ ကိုယ်တွင်းသို့ ထိုးသွင်းပေးခြင်းဖြင့် ထိုခန္ဓာကိုယ်ထဲတွင်

"အဏုဇီဝပညာရှင်များက လက်ကို ၅ စက္ကန့်၊ ၁၀ စက္ကန့်၊ ၁၅ စက္ကန့် စသည်ဖြင့် ဆေးကြောပြီး ခရမ်းလွန်ရောင်ခြည်အောက်တွင် ပိုးမွှားသန့်စင်မှုကို စစ်ဆေးရာ စက္ကန့် ၂၀ ကြာ အချိန်ယူဆေးကြောမှ ဗိုင်းရပ်စ်များ ကုန်စင်ကြောင်း တွေ့ရ။ ဆိုလိုသည်မှာ လက်ဆေးတိုင်းလည်း အကျိုးမရှိပါ။ ဆပ်ပြာနှင့် စနစ်တကျ ဆေးကြောပြီး စက္ကန့် ၂၀ အချိန်ယူမှ ပိုးမွှားကင်းစင်သည်ဟု လက်ဆေးကြောစဉ် ၁ မှ ၂၀ အထိ စိတ်ထဲမှ ရေတွက်၍ ဆပ်ပြာတိုက်ပါ။ ပြီးမှ ရေလောင်း ဆေးကြောပါ"

သည့် တုံ့ပြန်ချက်များ ရရှိနေစေခြင်း ဖြစ်သည်။ ထိုနည်း ပညာကား လက်ရှိအတည်ပြုထားသော သုံးနေကျ ကာကွယ်ဆေးများတွင် မရှိသေးချေ။

တစ်ချိန်တည်းမှာပင် GSK က အပြည်ပြည်ဆိုင်ရာ သုတေသနအုပ်စုနှင့် ပြင်သစ်ဆေးကုမ္ပဏီ Sanofi တို့ ပူးပေါင်း၍ Vaccine Adjuvant System ဆေးနည်းပညာ ကို ပိုကောင်းအောင် လုပ်နေသည်။ လူ့ကိုယ်ခံအားတုံ့ပြန်မှု ကို ပိုမိုတိုးမြှင့်ပေးနိုင်ရန် ဆေးတချို့ကို အသုံးပြုခြင်း ဖြစ်ပါသည်။


GSK နှင့် Sanofi ပူးတွဲဆောင်ရွက်၍ အသားဓာတ် အစိတ်အပိုင်း ကာကွယ်ဆေးနည်းပညာကိုလည်း လေ့လာနေကြပါသည်။ ထိုနည်းပညာမှာ ဗိုင်းရပ်စ် ခန္ဓာကိုယ်၏ အစိတ်အပိုင်းကို လူကိုယ်တွင်းသို့ ထည့် ပေးထားခြင်း ဖြစ်သည်။ ကိုဗစ်ဗိုင်းရပ်စ်တွင် အသားဓာတ် အချွန်များ များ ပါရှိသည်။ ထိုအသားဓာတ်အချွန်များကို လူ့ကိုယ်တွင်းသို့ ထိုးသွင်းထားခြင်းဖြင့် လူသားအိမ်ရှင် ဆဲလ်ကို ဗိုင်းရပ်စ်မဝင်ရောက်နိုင်အောင် ပိတ်ဆို့ထား စေနိုင်သည်ဆိုသည့် နည်းပညာဖြစ်သည်။

GSK နှင့် Sanofi က ထိုအသားဓာတ် (Protein) ကို ရအောင် ကြိုးပမ်းနေကြသည်။ GSK က ဆေးတစ်ဘီလီယံ ထုတ်ရန်ရည်ရွယ်ထားသည်။

ထို့ကြောင့် အဆိုးထဲမှအကောင်း အနောက်တိုင်း ဆေးပညာသမိုင်းတွင် သမားရိုးကျ ရိုးရာကာကွယ်ဆေး များ သာမက ကာကွယ်ဆေးနည်းပညာသစ်များထွန်းကား လာဦးမည် ဖြစ်ပါသည်။

ပွားဖို့လွယ်

ရောဂါကူးစက်ပုံကို သိလာသောအခါ လူတစ်ယောက် နှင့်တစ်ယောက် အနည်းဆုံး သုံးပေအကွာမှ နေစေသည်။ အတူသွား အတူစား ကိုယ်လက်နှီးနှောခြင်းမှ မကူးစက်



စေရန်ဖြစ်သည်။

တစ်ဦးနှင့်တစ်ဦး နှာရည်၊ တံတွေးမှုန်များ မကူးမထိ စေရန် နှာခေါင်းစည်းများ တပ်စေသည်။ လက်ဆွဲနှုတ် ဆက် ဖက်ယမ်းနှုတ်ဆက်ခြင်းကို ကန့်သတ်လိုက်သည်။

ရောဂါဖြစ်ပွားခံစားနေရသူ တစ်ယောက်က ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်းကြောင့် လွင့်ပါးလာသော တံတွေးမှုန်၊ နှာရည်မှုန်များထဲတွင် ကိုဗစ်နိုင်တင်းရောဂါပိုးများ လွင့်ပျံလာမည်။ လူကောင်း တစ်ယောက်၏ နှာခေါင်းပါးစပ်မှတစ်ဆင့် လည်ချောင်း လေပြွန်ကိုဖြတ်ကာ အဆုတ်ထဲသို့ ဝင်သွားမည်။ အဆုတ် ၏ ဆဲလ်မျက်နှာပြင်ပေါ်ရှိ ခန္ဓာကိုယ်တုံ့ပြန်မှုကို လက်ခံ သောပစ္စည်းနှင့် ပေါင်းစပ်၍ ဆဲလ်ထဲသို့ ဝင်ရောက်သွား သည်။ တုပ်ကွေးဗိုင်းရပ်စ်သည် အဆုတ်လေရှူအိတ် ကလေးထဲတွင်နေပြီး ဆဲလ်၏ နျူကလိယပ်ကို အသုံးပြု သည်။ ကိုရိုနာဗိုင်းရပ်စ်ကား ခန္ဓာကိုယ်တွင်း ဆဲလ်ထဲဝင် မျိုးရိုးဗီဇအချက်အလက်များရှိသောကြောင့် နျူကလိယပ်မလိုချေ။ ရိုင်ဘိုဇုန်းဟုခေါ်သော စက်ရုံကို တိုက်ရိုက်သွား၍ ဗိုင်းရပ်စ်အချွန်အတက်များ ပြုလုပ် လိုက်သည်။ ခန္ဓာကိုယ်တွင်း ဆဲလ်ယန္တရားက ထိုအချွန် အတက်များကို သယ်ဆောင်ပြီး ဆဲလ်၏အပြင်လွှာတွင် ကပ်ပေးလိုက်သည်။ ထို့နောက် ဗိုင်းရပ်စ်အသစ် သည် အသင့်အနေအထားဖြင့် ခန္ဓာကိုယ်တွင်းဆဲလ်မှ ထွက်သွားလေတော့ သည်။

ဘယ်လိုအလုပ်လုပ်

ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုအလုပ်လုပ်သလဲဆိုသည် ကို သိပ္ပံပညာရှင်များက လေ့လာပြီးပြီဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်၏ မျက်နှာပြင်ပေါ်တွင် သရဖူနှင့်တူသော အချွန် အတက်ကလေးပါရှိ၍ ချစ်စဖွယ်ဖြစ်သည်။ Sars–CoV–2 ဗိုင်းရပ်စ်က ကိုဗစ်နိုင်တင်းကို ဖြစ်စေခဲ့သည်။ အလွယ်တကူ ကူးစက်ပြန့်ပွားနိုင်သော ရောဂါပိုးဖြစ်၍ လေပြွန်နှင့်အဆုတ်ကို အကြီးအကျယ်ထိခိုက်စေကြောင်း၊ အသက် ဆုံးရှုံးနိုင်ကြောင်း သိနေကြပါပြီ။

စာမျက်နှာ ၁၇ သို့

တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဗျန်း

နေပြည်တော် ဇွန် ၂၄ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန၊ အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ COVID– 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင် ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဇွန် ၁၉ ရက်က နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ မြို့နယ် ၂၈ မြို့နယ် ရှိ နေရာ ၇၁ နေရာတွင် မီးသတ် ယာဉ်များ၊ မီးသတ်ပစ္စည်းကိရိယာ များဖြင့် ဆောင်ရွက်ခဲ့ရာ ပိုးသတ် ဆေးရည် ၆၇ ဂါလန်နှင့် ပိုးသတ် ဆေးမှုန့် ရှစ်ကီလိုဂရမ်သုံးစွဲခဲ့ပြီး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ကို တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရ သတင်းစဉ်



ဇွန် ၁၉ ရက်က မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် သံလျှက်မှော်တောင်ရပ်ကွက်ရှိ Facility Quarantine Center ထားရှိရာ ဇီဝိတဒါနသံဃာ့ဆေးရုံတွင် COVID−19 ကာကွယ်ဆေး ဖျန်းစဉ်။



ဇွန် ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်း COVID–19 ကာကွယ်ဆေး ဖျန်းစဉ်။

စာမျက်နှာ ၁၆ မှ

ကိုဗစ်နိုင်တင်း ခန္ဓာကိုယ်တွင်းသို့ စတင်ဝင်ရောက်
ပြီးနောက် ကိုယ်တွင်းဆဲလ်များတွင် မျိုးပွားကြသည်။
မျိုးရိုးဗီဇထဲတွင် မျိုးပွားအလွန်မြန်သော သတ္တိပါဝင်
သည်။ ဗိုင်းရပ်စ်များ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သည့်
အခါ မျိုးရိုးဗီဇဆဲလ်များ ပျက်စီးမသွားစေရန်
အသားဓာတ် အခွံမာက ကာပေးသည်။ မျက်နှာပြင်ပေါ်
တွင် Envelop ခေါ် နောက်အဖုံးတစ်ခုက လူ့ခန္ဓာကိုယ်
တွင်းဆဲလ်များနှင့် ထိတွေ့ဖို့ ဆောင်ရွက်ကူညီသည်။
Envelop ပေါ်တွင် အချွန်အတက်လေးများပါရှိ၍ လူ့ခန္ဓာကိုယ်တွင်းဆဲလ် မျက်နှာပြင်နှင့် တွယ်ကဝ်ပေါင်းစဝ်ကာ
ဝင်ရောက်သွားနိုင်သည်။ လူ့ခန္ဓာကိုယ်တွင်းဆဲလ်များ
ထဲမှ ပစ္စည်းများကို ခန္ဓာကိုယ်တွင်း စက်ရုံဖန်တီး၍
ဗိုင်းရပ်စ်အသစ်များပွားသည်။

အဆုတ်ထဲမှာ

လူများတွင် အဆုတ်နှစ်ခြမ်းရှိသည်။ အဆုတ် တစ်ခြမ်းစီတွင် သီးသန့်အပိုင်းများရှိသည်။ အသက်ရှူ သောအခါ လေများသည် ပင်မလေပြွန်ကိုဖြတ်၍ လေပြွန် ကြီး နှစ်ခုသို့ရောက်သည်။ ထိုမှတစ်ဆင့် လေပြွန်လေးများ ကိုဖြတ်ကာ ၎င်း၏အဆုံးရှိ လေအိတ်အသေးလေးများ ဆီသို့ ရောက်ရသည်။ လေပြွန်နှင့် လေအိတ်ကလေးများ သည် အလွယ်တကူ ရှုံ့နိုင်ဆန့်နိုင်ကြသည်။ လေရှူသွင်း ____ သောအခါ လေအိတ်ကလေးများကျယ်လာပြီး လေရှူ ထုတ်လိုက်သောအခါ လေအိတ်ကလေးများက ရှုံ့သွား သည်။ လေအိတ်ကလေးများ၏ ပတ်ပတ်လည်တွင် သွေးကြောမျှင်လေးများရှိသည်။ ထိုဆံခြည်မျှင် သွေးကြောမျှင်ထဲသို့ ရှူသွင်းလိုက်သည့် အောက်ဆီဂျင်က ဝင်သွားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်များသည် သွေးကြော မျှင်များမှ ထွက်လာသည်။ ထွက်လာသော ကာဗွန်ဒိုင် အောက်ဆိုဒ်များသည် လေအိတ်လေးများထဲသို့ ဝင်သွား ပြီး အသက်ရှူထုတ်သောအခါ နှာခေါင်းမှတစ်ဆင့် ပြန် ထွက်သွားသည်။

လေပြွန်ရှိ အမျှင်လေးများသည် အပြင်မှဝင်လာသော ပိုးမွှားအမှုန်အမွှား အညစ်အကြေးများကို လေပြွန်ပြင်ပသို့ ချောင်းဆိုးခြင်းဖြင့် ထုတ်ပစ်သည်။ မူမှန်အခြေအနေတွင် ခန္ဓာကိုယ်တွင်း ခုခံအားစနစ်သည် ရောဂါပိုးမွှားများကို တိုက်ခိုက်ပေးသည်။

သို့သော် ခုခံအားကျဆင်းသောအချိန်တွင် ရောဂါ ပိုးမွှားက အနိုင်ယူသွားသည်။ ထိုအခါ လေပြွန်တစ် လျှောက် ဝင်ရောက်လာပြီး ဗိုင်းရပ်စ်များ များလာသည် နှင့်အမျှ လေအိတ်ကလေးများ ပတ်ပတ်လည်တွင် အရည်များစုလာမည်။ ထို့ကြောင့် အသက်ရှူခက်လာ မည်။ အောက်ဆီဂျင်လည်း မရတော့။ အဆုတ်အအေး မိခြင်း၊ အဆုတ်ထဲရေဝင်ခြင်း ရောဂါလက္ခဏာ နမိုးနီးယားအပြင်းစား ခံစားရသည်။

အသက်ရှူခက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုး ခြင်း၊ တုန်ချမ်း၍ ဖျားခြင်း၊ သတိလက်လွတ်ခြင်း၊ ခေါင်း ကိုက်ခြင်း၊ ခန္ဓာကိုယ်ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ် အားကုန်ခြင်း ဖြစ်လာသည်။ အသက်ရှူ လမ်းကြောင်း ပျက်စီးသွားသည်။

အသက်မရှူနိုင်သောကြောင့် အသက်ရှူစက်ကူမှ



အသက်ချမ်းသာရာ ရနိုင်တော့မည်။

SAR CoV 2 ဖြစ်ပြီးပါက ကိုယ်ခံအားရလာပြီး၍ နောက်ထပ်မဖြစ်တော့ဆိုခြင်းမှာ ဟုတ် မဟုတ် သက်သေ မပြနိုင်သေးပါ။

ထို့ပြင် ကိုဗစ်နိုင်တင်းနှင့် အလားတူ ရောဂါများ လာနိုင်သေးသည်ဟု ပညာရှင်များက ခန့်မှန်းထားပါ သည်။ ထို့ကြောင့် ဘယ်လိုကာကွယ်တိုက်ဖျက်မလဲ ဆိုတာ လူတိုင်းသိထားလျှင် အကျိုးရှိပါသည်။

အကျိုးရှိစွာ လက်ဆေးပါ

ဗိုင်းရပ်စ်များခန္ဓာကိုယ်တွင်း မဝင်ရောက်မီ လက်မှာ တွယ်ကပ်နေစဉ် သုတ်သင်ရှင်းလင်းပစ်နိုင်သည်။ ဆပ်ပြာ နှင့် ဆေးကြောခြင်းက အလွယ်ကူဆုံးနှင့် အကောင်းဆုံး နည်းလမ်းဖြစ်သည်။

ဆပ်ပြာ၏ အခြေခံမှာ ဆီတစ်မျိုးမျိုးနှင့် ကော့စတစ် ဆိုဒါကို ရောကျိုဓာတ်ပြုထားခြင်း ဖြစ်၏။ ခေတ်မီ တိုးတက်လာသည်နှင့်အမျှ ဆပ်ပြာထဲတွင် အဏုဇီဝ ပိုးသတ်ဆေးများ ထည့်သွင်းထားသည့် အဆင့်မြင့်ဆပ်ပြာ များလည်း ရနိုင်နေပါပြီ။

ဆပ်ပြာထဲတွင် ဆားထိပ်ပိုင်းနှင့် ဖက်တီးအက်စစ် အမြီးပိုင်း ပါဝင်သည်။ ဆပ်ပြာတိုက် ဆေးကြောစဉ် ဆား ထိပ်ပိုင်းသည် ရေထဲပျော်ဝင်သည်။ ဖက်တီးအက်စစ် အမြီးပိုင်းက ဗိုင်းရပ်စ်၏ ဆီပါဝင်သောအပိုင်းကို ဆွဲယူ သည်။ ထိုကြောင့် ဗိုင်းရပ်စ်၏ အဆီပိုင်းသည် ဗိုင်းရပ်စ်၏ ခန္ဓာကိုယ်မှ ပြုတ်ထွက်ကာ ဆပ်ပြာရည်ထဲပါသွားပြီး တွဲလျက်ရှိသည့် ပရိုတင်းအသားပိုင်းလည်း ပြုတ်ထွက် ပျက်စီးရလေသည်။ ထိုဖြစ်စဉ်သည် စက္ကန့် ၂၀ ခန့်ကြာ သည်။

အဏုဇီဝပညာရှင်များက လက်ကို ၅ စက္ကန့်၊ ၁၀ စက္ကန့်၊ ၁၅ စက္ကန့် စသည်ဖြင့် ဆေးကြောပြီး ခရမ်းလွန် ရောင်ခြည်အောက်တွင် ပိုးမွှားသန့်စင်မှုကို စစ်ဆေးရာ စက္ကန့် ၂၀ ကြာ အချိန်ယူဆေးကြောမှ ဗိုင်းရပ်စ်များ ကုန်စင်ကြောင်း တွေ့ရသည်။

ဆိုလိုသည်မှာ လက်ဆေးတိုင်းလည်း အကျိုးမရှိပါ။ ဆပ်ပြာနှင့် စနစ်တကျ ဆေးကြောပြီး စက္ကန့် ၂၀ အချိန် ယူမှ ပိုးမွှားကင်းစင်သည်ဟု ဆိုခြင်းဖြစ်ပါသည်။ လက်ဆေးကြောစဉ် ၁ မှ ၂၀ အထိ စိတ်ထဲမှ ရေတွက်၍ ဆပ်ပြာတိုက်ပါ။ ပြီးမှ ရေလောင်းဆေးကြောပါ။

လက်ဆေးခြင်းအနုပညာ

ကိုဗစ်နိုင်တင်း ကာလတွင် လက်ဆေးခြင်း အနုပညာ က တော်တော်ခေတ်စားလာပါသည်။ လက်မကြာခဏ ဆေးပါဆိုသဖြင့် ဆေးကြပါသည်။ လက်ဆေးရန် စင်များ လှူးခါန်းသူများကိုလည်း အထူးပင် ကျေးဇူးတင်စရာကောင်း သည်။ အရေးကြီးလာလျှင် ကူညီမည်ဆိုသည့် စိတ်ကလေး တွေကို မွေးမြူပြီးသားဖြစ်သွားပါသည်။ လှူခါန်းသူ၊ ပညာပေး လှုံ့ဆော်သူ၊ ဦးဆောင်သူတွေ၏ ရည်မှန်းချက်ကို ပြည့်စုံအောင် အကျိုးရှိစွာ အသုံးချနိုင်ဖို့ပဲ လိုပါသည်။

မြန်မာ့ လူနေမှုဘဝတွင် ပြောင်းလဲစရာတွေလည်း များစွာရှိနေဆဲဖြစ်သည်။ ဧည့်သည်ကို တည်ခင်းသည့် ထမင်းပွဲတွင် လက်ဆေးရန် ရေဖလားလေး တစ်လုံး၌ ရေထည့်ပေးထားသည်။ ဧည့်သည်က ချေးနူးရုံ လက်ကို ရေဆွတ်ပြီး ထမင်းစားလိုက်ကြပါသည်။ လက် နှင့် ထမင်း စားလိုလျှင် ဆပ်ပြာနှင့် သေချာစွာဆေးကြောပြီးမှ စားဖို့ တိုက်တွန်းလိုပါသည်။

ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များ၊ ဆေးဝါး စက်ရုံများတွင် အပြည်ပြည်ဆိုင်ရာ လက်ဆေးနည်း အဆင့် (၅)ဆင့်ကို အစဉ်အဆက်လိုက်နာကြပါသည်။

လက်နှစ်ဖက်ကိုရေလောင်းပါ။ ဆပ်ပြာ သို့မဟုတ် ဆပ်ပြာရည်ထည့်ပါ။

၁။ လက်ဖဝါးနှစ်ဖက်ကို ပွတ်တိုက်ပါ။

၂။ ထိုအနေအထားမှ လက်ချောင်းလေးများကြား ပွတ်တိုက်ပါ။

၃။ ဘယ်လက်ခုံကို ညာလက်ဝါးဖြင့်၊ ညာလက်ခုံကို ဘယ်လက်ဝါးဖြင့် တစ်လှည့်စီ ပွတ်တိုက်ပါ။ ၄။ လက်မတစ်ချောင်းလုံးကို အရင်းမှအဖျား

လှည့်ပတ်႘တ်တိုက်ပါ။ ၅။ ဘယ်လက်သီးဆုပ်၍ လက်ချောင်းလေးများ နောက်ဘက်ကို ညာလက်ဝါးပေါ်တွင် ပွတ်တိုက် ပါ။ ညာလက်သီးဆုပ်ကိုလည်း ဘယ်လက်ဝါးထဲ

တွင် အလားတူပွတ်တိုက်ပါ။

၆။ ဘယ်ဘက်လက်သည်းများကို ညာဘက်လက်

ဝါးပေါ်တွင် ထောင်၍ ပွတ်တိုက်ပါ။ ညာဘက် လက်သည်းများကိုလည်း ဘယ်ဘက်လက်ဝါး ပေါ်တွင် ထောင်၍ တိုက်ပါ။

ဂု။ လက်ကောက်ဝတ်နှစ်ဖက်ကို တိုက်ချွတ် ဆေးကြောပါ။

ရေလောင်းပြီး စင်အောင်ဆေးပါ။ ခြောက်သွေ့ အောင် လေမှုတ်ခြင်း။ တစ်သျှူး သို့မဟုတ် အဝတ်သန့် ဖြင့် သုတ်ခြင်းပြုပါ။ (သရပ်ပြံပုံမှာကြည့်လျှင် လွယ်ကူ ပါသည်။) လက်ကိုရေဆေးတိုင်း အကျိုးရှိအောင် ဆေးနိုင်ဖို့ လိုပါသည်။

လက်သန့်စင်ဆေး

ဘတ်စ်ကား၊ တက္ကစီများနှင့် ခရီးသွားလျှင်သော် လည်းကောင်း၊ ရှော့ပင်းစင်တာ သွားလျှင်လည်းကောင်း ခုံများ၊ စားပွဲများ၊ တံခါးလက်ကိုင်များကို ကိုင်တွယ်ရ သည်။ လက်ဆေးဖို့ အခွင့်အလမ်း မရှိလျှင် လက်သန့် စင် ဆေးများကို ဆောင်ထားပြီး လက်ထဲညှစ်ထည့်၍ သုတ်လိမ်းသန့်စင်နိုင်ပါသည်။ အထူးသဖြင့် ထိုဆေး ရည်တွင် အီသာနော (အရက်) ၆၀-၇၀ ရာခိုင်နှုန်း၊ မီသာနော ၅ ရာခိုင်နှုန်း၊ ကလိုဟက်ဇီဒင်း ဂလူကိုနိတ် ၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် နှစ်သက်ရာအနံ့ လာဗင်ဒါ၊ လိမ္မော်၊ ယူကလစ် တစ်ခုခု ထည့်ရပါသည်။ မြန်မာပြည် တွင် ကလိုဟက်ဇီဒင်း တင်သွင်းထားခြင်း မရှိသေး သည့်အတွက် ဧပြီလနှင့် မေလအတွင်း ထုတ်လုပ် ရောင်းချသူများသည် အယ်လ်ကိုဟောအားကိုးဖြင့် ထုတ်ရောင်းခဲ့ကြပါသည်။ အလွန်ရောင်းကောင်းကြ၊ ခေတ်ပျက်သူဌေး ဖြစ်ကြပါသည်။ သို့သော် အယ်လ်ကို ဟောက ဘယ်လောက်ကောင်းပြီး ဗိုင်းရပ်စ်ကို တကယ်သတ်နိုင်လား မသတ်နိုင်လား မပြောနိုင်ပါ။ အယ်လ်ကိုဟော ရာခိုင်နှုန်း ၆၀–၇၀ ရာခိုင်နှုန်းထက် ကျော်သွားလျှင်လည်း အငွေ့ပြန်နူန်းမြန်၍ ပိုးသတ်စွမ်း အား ကျဆင်းပါသည်။ အရက်အခြေခံ လက်သန့်စင် ဆေးကို အရက်နှင့် မတည့်သူများ အသုံးပြုလျှင် အနီပြင် ထွက်ခြင်း၊ ယားယံခြင်း ဖြစ်တတ်ပါသည်။

ထိုသူများက ရေအခြေခံ လက်သန့်စင်ဆေးများ သုံးကြရပါသည်။ မြန်မာပြည်အတွက် အဆင်သင့် မဖြစ်ခဲ့သေးပါ။ စင်ကာပူနိုင်ငံအစိုးရက မိသားစုတိုင်း အတွက် အခမဲ့ဝေပေးပါသည်။ ဖိထုတ်၍ရသောဘူးနှင့် ရပ်ကွက်ရုံးတွင် သွားယူရပါသည်။ ဘင်ဧာကိုနီယမ် ကလိုရိုဒ် ၀ ဒသမ ၀၅၄ ရာခိုင်နှုန်းနှင့် ပိုလီမာရစ် ဘီဂွါနိုက်ဟိုက်ဒရို ကလိုရိုဒ် ၀ ဒသမ ၀၀၄ ရာခိုင်နှုန်း ကို ရေနှင့်ဖျော်ထားခြင်းဖြစ်ပါသည်။ ယားယံခြင်း အဆိပ်အတောက်မဖြစ်ခြင်းကို အာမခံထားပါသည်။ ပိုမိုလူကြိုက်များသောပစ္စည်းမှာ ဂျယ်လီလက်သန့်ဆေး ဖြစ်ပါသည်။ အထက်ကဖော်ပြခဲ့သော ရေအခြေခံ လက်သန့်ဆေးကို ပိုမိုကောင်းမွန် အောင် ရှားစောင်း လက်ပပ်ဂျယ်လီ သို့မဟုတ် တခြားနည်းဖြင့် ဂျယ်လီ ဖြစ်စေကာ လက်ဆေးဖို့မလိုဘဲ လက်ကို ပိုးမွှား ကင်းစင်စေမည်ဖြစ်ပါသည်။ ဤသည်လည်း ကိုဗစ် နိုင်တင်း၏ ကောင်းကျိုးတစ်ကွက်ပင်။ မြန်မာ့ဆေးဝါး ဈေးကွက်တွင် ဤပစ္စည်းများ အနာဂတ်၌ ရှိလာပါ တော့မည် ဖြစ်ပါသည်။

ဇွန် ၂၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ တစ်ဦး ထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၂၉၃ ဦး ရှိပြီဖြစ်

နေပြည်တော် ဇွန် ၂၄

ယနေ့တွင် ကိုဗစ် – ၁၉ ရောဂါပိုးရှိသူ တစ်ဦးထပ်မံတွေ့ ရှိသဖြင့် ရောဂါပိုးရှိသူ စုစုပေါင်း ၂၉၃ ရှိသွားပြီ ဖြစ်ကြောင်း၊ ပိုးတွေ့ ရှိသူ တစ်ဦးမှာ ဘင်္ဂလားဒေ့ရှိနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ ရှိသူ ၂၉၃ ဦး အနက် သေဆုံးသူ ၆ ဦး၊ ပိုးမတွေ့ ရှိတော့သူ စုစုပေါင်း ၂၀၈ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၁၉၃ ဦး ရှိကြောင်း နှင့် ဇွန် ၂၃ ရက် နေ့လယ် ၁၂ နာရီမှ ဇွန် ၂၄ ရက် နေ့လယ် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၃၁ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

သတင်းစဉ်

ဓာတ်ခွဲစစ်ဆေးသူစုစုပ ေါင်း		ိုးတွေ့လူ န	ပိုးတွေ့လူနာပေါင်း	
ලිලිදිවුද		Jes	765	
	ရောဂါပိုးကင်းစင်လာသူ	င်လာသူ သေဆုံးသူ		
	Jon	G		
	Andrew Control	နာ စုစုပေါင်း – ၅၇၉၃		
- 2	ရောဂါကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ – ၁၇		ကန့်သတ်ထားရှိ)	
ပြည်	၌နယ်နှင့် တိုင်းဒေသကြီးများ၌ ရောဂါပိုး တွေ့ရှိ	ရှိမှုနှင့် သေဆုံးသူ စာရင်းဖော်ပြမှု		
§	ပြည်နယ်/တိုင်းဒေသကြီး	ိုးတွေ့ရှိ သူ	သေဆုံးသူ	
	န်ကုန်	715	9	
J 9	နိုင်	၁၂		
ą	၂င်း	00		
0	စ်ကိုင်း	e		
ò	ခူး	6	0	
8	\$	G		
9	မ်း(တောင်)	9		
_	್ವ ಜ್ಞ	9		
	မ်း(ရှေ့)	5		
	မ်း(မြောက်)	5		
6	ကွေး	9		
6	နပြည်တော်	j		
	ာရင်	j		
	ရာဝတီ	J		
	ာချင်	j		
0	ာနင်္သာရီ	2		
-	စုစုပေါင်း	765	G	

၂၄-၆-၂၀၂၀ ရက်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အများဆုံး ၁၀ နိုင်ငံ၏ အခြေအနေ

စဉ်	နိုင်ငံ	ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း	ရောဂါပိုး ကင်းစင်သွားသူ	သေဆုံးသူဦးရေ စုစုပေါင်း
ЭШ	အမေရိကန်	J <mark>၄</mark> J၅၈၅၅	၁၀၂၀၄၅၅	၁၂၃၅၂၀
JII	ဘရာဇီး	ეეე ი ცც	<u> </u>	၅၂၇၈၈
∂ II	ရုရှား	ලිටලිගෙට	၃၆၈၈၂၂	၈၅၁၃
911	အိန္ဒိယ	၄၆၁၈၂၈	၂၆၁၆၈၂	<u> </u>
၅။	ဗြိတိန်	၃၀၆၂၁၀	စိစစ်ဆဲ	୨၂୯၂୧
GII	စပိန်	<u> </u>	စိစစ်ဆဲ	၂၈၃၂၅
၇။	ိရူး	၂၆၀၈၁၀	၁၄၈၄၃၇	၈၄၀၄
ଗା	ချီလီ	ეეიეცე	၂၁၀၅၇၀	99°9
GII	<u>ಷ</u> ಿರಾလಿ	၂၃၈၈၃၃	၁၈၄၅၈၅	გბ ცეე
IIOC	အီရန်	၂၁၂၅၀၁	၁၇၂ဝ၉၆	වෙලව

အာဆီယံနိုင်ငံများမှ COVID-19 ရောဂါ သတင်းထုတ်ပြန်ချက်

	COVID–19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ	ရောဂါပိုး ကင်းစင်သွားသူ	ပိုးတွေ့သေဆုံး လူနာ
အင်ဒိုနီးရှား	୨၉୦୦၉	၁၉၆၅၈	၂୭୧୧
စင်ကာပူ 🌕	ટો _ઉ ોડ	୧၁୧୧୨	၂၆
ဖိလစ်ပိုင်	STIG5	იცეც	၁၂၀၄
မလေးရှား	იეც	၈၂၃၁	၁၂၁
ထိုင်း	২-၅१	၃၀၂၆	၅၈
ဗီယက်နမ်	รูป	રાહ	o
မြန်မာ	J@ ?	၂၀၈	G
ဘရူနိုင်း	၁၄၁	၁၃၈	9
ကမ္ဘောဒီးယား	၁၃၀	၁၂၇	o
လာအို	၁၉	၁၉	0

🗖 ကျောဖုံးမှ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြဝတီ ခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ခိုင်ဆွေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် မေ ၁ ရက် မှ ၃၁ ရက်အထိ ၁၁၆၈၀၊ ဇွန် ၁ ရက်တွင် ၁၀၄၃ ဦး၊ ၂ ရက် တွင် ၁၅၁၇ ဦး၊ ၃ ရက်တွင် ၁၅၄၇ ဦး၊ ၄ ရက်တွင် ၁၂၀၄ ဦး၊ ၅ ရက်တွင် ၁၁၉၀၊ ၆ ရက်တွင် ၁၇၈၄ ဦး၊ ၇ ရက်တွင် ၁၆၃၅ ဦး၊ ၈ ရက်တွင် ၉၄၆ ဦး၊ ၉ ရက်တွင် ၁၀၉၄ ဦး၊ ၁၀ ရက်တွင် ၉၉၄ ဦး၊ ၁၁ ရက်တွင် ၆၇၀၊ ၁၂ ရက်တွင် ၈၂၃ ဦး၊ ၁၃ ရက်တွင် ၇၇၅ ဦး၊ ၁၄ ရက်တွင် ၆၀၀၊ ၁၅ ရက်တွင် ၅၀၆ ဦး၊ ၁၆ ရက်တွင် ၆၄၄ ဦး၊ ၁၇ ရက်တွင် ၈၇၇ ဦး၊ ၁၈ ရက်တွင် ၆၉၈ ဦး၊ ၁၉ ရက်တွင် ၄၉၄ ဦး၊ ၂၀ ရက်တွင် ၆၅၇ ဦး၊ ၂၁ ရက်တွင် ၆၄၂ ဦး၊ ၂၂ ရက်တွင် ၈၄၈ ဦး၊ ၂၃ ရက် တွင် ၅၂၇ ဦး၊ ၂၄ ရက်တွင် ၅၉၇ ဦး ပြန်လည်ဝင်ရောက် ခဲ့ပြီး စုစုပေါင်း ၃၃၉၉၂ ဦးအထိ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

ယနေ့ ပြန်လည်ဝင်ရောက်သူများအနေဖြင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၃၃၅ ဦး၊ အမျိုးသမီး ၂၆၂ ဦး စုစုပေါင်း ၅၉၇ ဦးဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင် (ပြန်/ဆက်)

ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ ၄၈ ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော် ဇွန် ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ များအား ချင်းရွှေဟော်မြို့ ကိုဗစ်–၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်

ရေးမှူး ဦးသက်ဦးပိုင် ဦးဆောင်ပြီး ကော်မတီအဖွဲ့ ဝင်များမှ ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်များ သို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဇွန် ၂၄ ရက် မွန်းလွဲ ၁၇ ဦးတို့ဖြစ်ပြီး ၎င်းနေရပ်ပြန်ပြည်သူများအား ကော်မတီ ၁ နာရီက နေရပ်ပြန်ပြည်သူ ၄၈ ဦးအား မော်တော်ယာဉ် အဖွဲ့ဝင်များက ရေသန့်ဘူးများနှင့် နှာခေါင်းစည်းများ နှစ်စီးဖြင့် လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင် အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။ **ဇင်ဇင် (ပြန်/ဆက်)**

အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ် ပြန်ပြည်သူ ၄၈ ဦးမှာ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး

လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်

နေပြည်တော် ဇွန် ၂၄

မြန်မာ့ပင်လယ်ပြင် အခြေအနေမှာ လှိုင်းအနည်းငယ် မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေးပေမှ ခုနစ်ပေခန့် ရှိနိုင်သည်။

မိုး/ဧလ





ယခုအချိန်မှာ ကလေးများအား ကလေးအလုပ်သမားဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြပါစို့။

MRTV

7:00

AM

AM

10:00

1:30

PM

3:25

ရတနသုတ်

ပရိတ်တရားတော်

သတင်းထဲက

သတင်း

ပြန်မာဇာတ်လမ်းတွဲ

စုံထောက်တင်မောင်ဆွေ (အဝိုင်း-၅)

်သံလက်သီးဝိုက်း (ပထမပိုင်း)

Soccer View

www.mrtv.gov.mm

အကူအညီ တောင်းခံနိုင်

ပြည်သူလူထုအနေဖြင့် သဘာဝဘေး

_____ အန္တရာယ်များနှင့်ပတ်သက်၍ လူမှု

ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်

. နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄)

နာရီ ဖွင့်လှစ်ထားရှိသော Hot–line

ဖုန်းများဖြစ်သည့် ၀၆၇–၃၄၀၄၆၆၆

နှင့် ၀၆၇–၃၄၀၄၇၇၇ တို့သို့ အချိန်

မရွေး ဆက်သွယ်သတင်းရယူ၊ အကူ

အညီတောင်းခံနိုင်ပါကြောင်း အသိပေး

ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်

နိုးဆော်အပ်ပါသည်။

BREAKFAST

NEWS

ဒေသတစ်လွှား

စိတ်ဝင်စားဗွယ်ရာများ

အဝိုင်း (၁၁)

မြို့နယ်သတင်းများ ၁၉

SCHEDULE



Thursday 25



PM

PM

လူမှုစီးပွားမြင်ကွင်းများ 5:30

> ပြည်တွင်းသတင်း 6:00 PM

> > 6:25

နှထုံးစားဧပြေစောင်ရာ 7:20 PM

> ပြည်တွင်းသတင်း၊ 8:00 နိုင်ငံတကာသတင်း 'ရန်ကုန်တက္ကသိုလ်ရင်ခွ 8:35

9:15 စောပြတ်နိုး၊ စောယုနန္ဒာ

ဟိုးတုန်းက

ငရဒီယိုအသံလွှင့်

ဇာတ်လစ်းများ

www.facebook.com/mrtvwebmediaportal မြန်မာ့အလင်း

စာတည်းမှူးချုပ် အောင်နိုင်ဦး

ေတ္တစာတည်းမှူး ဝင်းကျော် သတင်းထောက်ချုပ်

စာတည်းများ

ဘာသာပြန် စာတည်း

အငယ်တန်း

ဓာတ်ပုံ

အကြီးတန်း သတင်းထောက်များ

သတင်းထောက်များ

မြင့်ဆွေ

ကြည်ဝင်း၊ ခင်ရတနာ

– ခြူးစန္ဒီနွေး၊ ကလျာမိုးမြင့်၊ တင်လင်းအောင်

ကျော်သူဝင်း၊ သိမ့်သိမ့်မိုး၊ ဇူလိုင်မိုး၊ စိန်လွင်အောင်၊ မြတ်မွန်ထွေး၊ ဇင်ဦး၊ တင်မောင်လွင်၊ ဟိန်းထက်ဇော်၊ သန့် ဇင်ဝင်း

– နေဝင်းထွန်း(၂)၊ ဝေသူနွယ်၊ ဧာခြည်အေး

- တင်စိုး

သတင်းထောက် - အိအိခင်နှင့် အဖွဲ့ သုတေသန

ကျော်ဇင်ဦး၊ အေးအေးမိုးလှိုင်နှင့် အဖွဲ့ စာပြင် စာမျက်နှာဖွဲ့စည်းမှုနှင့် – ဇော်ဝိုင်းအောင်၊ သန်းထွန်းအောင်နှင့် အဖွဲ့

ဒီဓိုင်း

အီးမေးနှင့် အွန်လိုင်း – သီဟအောင်၊ သက်လွင်ဦးနှင့် အဖွဲ့

ထုတ်ဝေခြင်းအမှတ် – (၀၁၀၉၃)

ပုံနှိပ်ခြင်းအမှတ်

- (იიიეე)

၀၆၇-၃၆၁၄၈၊ ဖြန့် ချိရေး ၀၁-၅၄၄၃၁၇၊ Fax ၀၁-၈၆၀၄၅၄၆။

mmalin.npt@ gmail.com

နေပြည်တော်–စာတည်းမှူး ဝ၆၇–၃၆၁၄၂၊ **စာတည်းအဖွဲ့** ဝ၆၇–၃၆၁၄၅၊ **ဖက်စ်** ဝ၆၇–၃၆၁၄၆၊ ရန်ကုန်ရုံးခွဲ– အမှတ်(၅၃)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗိုလ်ချို(၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ စာတိုက်သေတ္တာအမှတ်-၄၀၊ စာတည်းအဖွဲ့ ၀၁-၅၄၄၃၀၉၊ မန်နေဂျာ ၀၁-၅၄၄၃၁၄၊ စီမံ ၀၁-၅၄၄၃၁၅၊ **ငွေစာရင်း** ၀၁-၅၄၄၃၁၆၊ **ကြော်ငြာ** ၀၁-၅၄၅၈၃၄၊ ၀၁- ၅၅၉၁၁၈၊ Fax ၀၁-၅၄၆၂၂၁၊

www.facebook.com/MYANMAALINNNEWS

■ + F ■ MYANMAR **E** Digital News

သဘာဝမြေဆွေး၊ မြေဩဇာ ပြုလုပ်သုံးစွဲနည်းများ လက်တွေ့ပြသ

မြေဆွေးပုံ

နေပြည်တော် ဇွန် ၂၄ စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော သုတေသန တွေ့ရှိချက်များကို အခြေခံ၍ သဘာဝ မြေဩဇာ၊ သစ်စိမ်းမြေဩဇာနှင့် ဇီဝ မြေဩဇာများကို တောင်သူများ လက်တွေ့အသုံးချနိုင်ရန်ရည်ရွယ်၍ တပ်ကုန်း စိုက်ပျိုးရေးသုတေသနခြံ၌ ဇွန် ၂၂ ရက်က သဘာဝမြေဆွေ<u>း</u> ပြုလုပ်နည်း လက်တွေ့ သရုပ်ပြ သည်။**(အောက်ပုံ)**

သဘာဝမြေဆွေး မြေဩဇာ ပြုလုပ်ရန်အတွက် သီးနှံအကြွင်း

နေပြည်တော် ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ရှိ ဖြူးချောင်းရေလှောင်တမံ

ဘက်စုံစီမံကိန်းမှ ဆည်ရေပေးမြောင်းများ ဖောက်လုပ်ရာ

တွင် ပါဝင်သည့် လယ်ယာမြေများအတွက် နစ်နာကြေးများ

ကို ဇွန် ၂၂ ရက်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ

ကျော်လှ၊ လှသင်းမောင်၊ ကျီးရိုးနှင့် ပေါက်ဇလုပ်ကျေးရွာ

အုပ်စု ကိုးအုပ်စုမှ တောင်သူ ၈၉၁ ဦး၏ လယ်မြေ ၅၄၀

ဒသမ ၅၈ ဧကအတွက် တစ်ဧကလျှင် ငွေကျပ်သိန်း ၂၀

နှုန်းဖြင့် စုစုပေါင်း နစ်နာကြေးငွေကျပ် ၁၀၈၁၁ ဒသမ ၆

သိန်းကို မြို့နယ်နှင့် ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှု

ထိုသို့ နစ်နာကြေးများပေးအပ်ရာတွင် ဖြူးမြို့နယ်ရှိ **ဇဟား၊** သစ်ပတ်၊ ညောင်ကားယား၊ လိပ်ပေါ၊ ဘန်းလောင်၊

ခန့်ခွဲရေးဦးစီးဌာနမှ ကျေးရွာအရောက်ပေးအပ်သည်။

အကျန်များဖြစ်သော ကောက်ရိုး၊ စပါး နို့ဆီ လေးဘူး၊ နွားချေး နှစ်ပြည်တို့ကို ခွံ၊ နှမ်းရိုး၊ နေကြာပွင့်ဖတ်၊ ပြောင်းဖူး ညီညာစွာဖြန့်ပေးရပါမည်။ နွားချေး ဖတ်၊ ပြောင်းဖူးအူတိုင်၊ ပဲရိုး၊ ပဲခွံ၊ အပေါ်၌ ထရိုင်ဂိုဒါးမား တစ်ထုပ်နှင့် ပေါင်းမြက်အမှိုက်များနှင့် ပုလဲဓာတ် ဖွဲနုနှစ်ပြည်ကိုရောကာ အပေါ်မှ မြေဩဇာ၊ နုန်းမြေ၊ နွားချေး၊ တင်လဲ ရည် (သို့မဟုတ်) ကုက္ကိုသီး၊ ထရိုင် ဂိုဒါးမား၊ ဖွဲနုတို့ လိုအပ်မည်ဖြစ်သည်။ ပြုလုပ်ရာတွင် မြေဆွေးပုံ အလွှာတစ်လွှာရရှိရန် ပထမဦးစွာ သီးနှံပင် အကြွင်းအကျန် များကိုညီညာစွာဖြန့်၍ ရေဖျန်းပြီး

ခြေထောက်ဖြင့် နင်းရပါမည်။ ထို့နောက် ပုလဲမြေဩဇာ (Urea)

ညီညာစွာထပ်မံဖြူးပြီး ယင်းအပေါ်မှ နုန်းမြေကို မျက်နှာပြင်တစ်ခုလုံး လုံအောင်ဖုံးပေးရမည်။ နုန်းမြေအပေါ် မှ တင်လဲရည် (သို့မဟုတ်) ကုက္ကိုသီး တစ်တင်းကို ဖြန့်ပေးပြီး ယင်းပုံစံ အတိုင်း အလွှာခြောက်လွှာပြုလုပ်ပေး ရမည်။ မြန်မြန်ဆွေးမြည့်စေရန်နှင့် အစိုဓာတ် ထိန်းပေးရန်အတွက် ပလတ်စတစ်ဖြင့် ဖုံးအုပ်ပေးရမည်။ မြေဆွေးပုံကို ၄၅ ရက်အကြာတွင် အထက်အောက်သမအောင် ရောမွှေ၍ စနစ်တကျ ပြန်လည်ပုံပေးရမည်။ အစိုဓာတ်ရရှိရန် ရေကို လုံလောက်စွာ ဖျန်းပေးပြီးနောက် နောက်ထပ် ၄၅

အသုံးပြုနိုင်သော မြေဆွေးရရှိမည်

ဇူလိုင်မိုး

အလွယ်တကူ



ဖြူးချောင်းရေလှောင်တမံဘက်စုံစီမံကိန်း၏ ဆည်ရေပေးမြောင်းများဖောက်လုပ်ရာတွင် ပါဝင်သည့် လယ်ယာမြေများအတွက် နစ်နာကြေးများပေးအပ်

အဖွဲ့များက ကြီးကြပ်၍ တောင်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့သည်။ ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်း

ရက်အကြာတွင်

ဖြစ်သည်။

၉၀၀၀၀ ကို ဆည်ရေ ပေးဝေနိုင်မည်ဖြစ်ပြီး ယခုနှစ် ဆောင် ရွက်နေသည့် ဆည်ရေပေးမြောင်းများပြီးစီးပါက လယ်မြေ ဧက ၁၆၈၀၀ ကို ဆည်ရေကြိုတင်ပေးဝေနိုင်မည်ဖြစ်

လေးရပ်ကွက်တို့တွင်

ကို ၂၀၀၀–၂၀၀၁ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရေလှောင်တမံ၊ ရေအားလျှပ်စစ်စက်ရုံနှင့် ရေလွှဲဆည်တို့မှာ ရာနှုန်းပြည့် တည်ဆောက်ပြီးစီး၍ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းအနေဖြင့် ၃၂ ဒသမ ၆ ရာခိုင်နှုန်းသာ ဆောင်ရွက်ပြီးစီးသဖြင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ ယင်းစီမံကိန်းများအားလုံးပြီးစီးပါက လယ်မြေဧက

သိရှိလိုက်နာရမည့် ဆောင်ရန် ရှောင် ရန်အချက်များကို ရဝမ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ဟောပြောခဲ့ပြီး လူစည်ကားရာ မြို့မဈေးနှင့် မြို့ပေါ် ရပ်ကွက် နှာခေါင်းစည်း ၅၀၀ ကို ဖြန့်ဝေပေး ခွန်လင်းဦး(ပြန်/ဆက်) ကြသည်။

မချမ်းဘောမြို့နယ် ဈေး၌ နှာခေါင်းစည်းများဖြန့်ဝေ

မချမ်းဘော ဇွန် ၂၄ ပူတာအိုခရိုင် မချမ်းဘောမြို့ မြို့မ မနက်ဈေး၌ ဇွန် ၂၂ ရက်က ရဝမ် လူငယ်အသင်းမှ ကိုဗစ် – ၁၉ ကြိုတင် ကာကွယ်နိုင်ရန် အသိပညာပေး

ဟောပြောခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ဆောင်ရွက်သည်။

ပြောရာတွင် ကိုဗစ် – ၁၉ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ပြည်သူများ

အဆိုပါ အသိပညာပေးဟော

ယနေ့ဈေးကွက်ပေါက်ဈေးများ JS - B - JOJO နိုင်ငံတကာ ငွေကြေးများ အမေရိကန် တစ်ဒေါ်လာ ကျပ် ၁၆ ပဲရည် ရောင်းဈေး တစ်ကျပ်သား ကျပ် ၁၂၁၇ဝဝဝ აგცა . *გ* ၁၆ ပဲရည် ပြန်တယ်ဈေး တစ်ကျပ်သား ကျပ် ၁၂၁၄ဝဝဝ တစ်ယူရို ကျပ် ဥရောပ ၁၅ ပဲရည် တစ်ကျပ်သား ကျပ် ၁၁၄၅၄၀၀ စင်ကာပူ တစ်ဒေါ်လာ ကျပ် ရန်ကုန် ၁၀၀၁ . ၉ မန္တလေး ၁၆ ပဲရည် _{ရောင်းဈေး} တစ်ကျပ်သား ကျပ် ၁၂၁၇၀၀၀ ဗြိတိန် တစ်ပေါင်စတာလင် ကျပ် ၁၇၄၀ . ၃ မန္တလေး ၁၆ ပဲရည် ပြန်၀ယ်ဈေး တစ်ကျပ်သား ကျပ် ၁၂၁၄ဝဝဝ ၁၃၀၆ . ၂ ဂျပန် ၁၀၀ ယန်း ကျပ် တစ်ကျပ်သား ကျပ် ၁၁၄၅၄၀၀ မန္တလေး ၁၅ ပဲရည် တစ်ဒေါ်လာ ဩစတြေးလျ **ც**ცე . იი ကျပ် (အောင်သမာဓိရွှေဆိုင်မှ ရယူပါသည်) ကျပ် တစ်ယွမ် တရုတ် ၁၉၆ . ၇၁ စက်သုံးဆီ တစ်ရူပီး အိန္ဒိယ ာ၈ . ၃၉၆ စက်သုံးဆီ လက်လီဈေး(ရန်ကုန်) လက်လီဈေး(မန္တလေး) ကိုရီးယား ကျပ် ဒီဧယ်(တစ်လီတာ) ၅၄၀/၅၉၀ ကျပ် ၅၆၅/၅၈၀ ကျပ် မလေးရှား တစ်ရင်းဂစ် ကျပ် **२**. ९५ ပရီမီယံဒီဇယ်(တစ်လီတာ) ၅၅၀/၆၀၀ ကျပ် ეიი/ეცე ကျပ် ထိုင်း တစ်ဘတ် **9**9 . აგც ကျပ် အောက်တိန်း ၉၂ ၄၇၀/၅၃၀ ကျပ် ကျပ် ე၄০/ეეე (ဗဟိုဘဏ်ပေါက်ဈေးဖြစ်ပါသည်) အောက်တိန်း ၉၅ ၆၀၀/၆၃၀ ကျပ် ၆၆၅/၆၈၀ ကျပ် (Yangon Petrol မှ ရယူပါသည်)

စတော့အိတ်ချိန်းဈေးကွက် ကုမ္ပဏီအမည် အပိတ်ဈေး (ကျပ်) ရှယ်ယာတန်ဖိုး (ကျပ်) အဖွင့်ဈေး (ကျပ်) ရှယ်ယာစောင်ရေ FMI ၁၂၄၇၀၀၀ ၁၁၀၀၀ ഠാററ ၁၁၈ MTSH ၆၄၃၀ 9600 9600 ၂၅၀၇၇၀၀၀ MCB ്യാറ ്യാറ ്യാറ **FPB** ၂၂၅၀၀ ၂၂၅၀၀ വളഉ ၂၉၁၁၂၅၀၀ тмн ၂၇၅၀ 9000 ၁၃၂၀၀၀၀၀ ၂၇၅၀ **EFR** ၅၆၉ ၂၇၀၀ ၂၇၀၀ ၁၅၁၁၃၀၀

လူငယ်လူရွယ်ထုနှင့် မူးယစ်ဆေးဝါးအန္တရာယ်

= လွန်းပိုးအိမ်

ယနေ့လူငယ်နှင့် မူးယစ်ဆေး

လောကတွင် အကောင်းနှင့်အဆိုး၊ အလင်းနှင့်အမှောင် ဒွန်တွဲနေတတ်သော သဘောရှိသည့် အားလျော်စွာ လူငယ် များဘဝတိုးတက်ဖွံ့ဖြိုးစေမည့်နည်းပညာများ ထွန်းကား လာသလို အမှောင်ထုချောက် ကမ်းပါးထဲ ဆွဲချမည့် မူးယစ်ဆေးဝါးများသည်လည်း နည်းပညာများနှင့် အတူ ပိုဓိုများပြားဆန်းကြယ်စွာ လူငယ်ထုလက်ထဲသို့ ရောက်ရှိ နေသည်ကို တွေ့ ရမည်ဖြစ်သည်။ ထိုသို့သော ဆွဲဆောင်မှု အမျိုးမျိုးဖြင့် လူငယ်ထုတစ်ရပ်လုံးကို လမ်းမှားရောက် စေမည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကို သတိရှိစွာဖြင့် ကာကွယ်တိုက်ဖျက်ရန်မှာ လူသားအားလုံး၏ အဓိက တာဝန်ပင်ဖြစ်သည်။

လူငယ်များအနေဖြင့် မိမိတို့အပေါ် နည်းမျိုးစုံဖြင့် လွှမ်းမိုးဖျက်ဆီးလျက်ရှိသည့် မူးယစ်ဆေးဝါးများ၏ အကြောင်းကို သိရှိနားလည်နိုင်စေရန်၊ မူးယစ်ဆေးဝါး အန္တရာယ်ကို မည်သို့ကာကွယ်တိုက်ဖျက်ရမည်ကို သိရှိ စေရန်သာမက သတိပြုနားလည်နိုင်ရန်နှင့် မူးယစ် ဆေးဝါး၏ သားကောင်ဖြစ်နေသည့် လူငယ်များကို မည်ကဲ့သို့ လမ်းမှန်ပေါ် ပြန်လည်ခေါ်ဆောင်၍ရမည်ကို သဘောပေါက်ရန် လိုအပ်သည်။

ကမ္ဘာ့နိုင်ငံများကို ပြန်ကြည့်လျှင် နိုင်ငံတိုင်းလိုလို သည် မိမိ၏ အနာဂတ် လူ့ဘောင်အဖွဲ့ အစည်းကြီး ဖွံ့ဖြိုး သာယာစေရန်အတွက် Social Capital ဟုခေါ်သည့် လူမှုအရင်းအနှီးများ၊ Intellectual Capital ဟုခေါ်သည့် သူမှုအရင်းအနှီးများ၊ အပြိုင်အဆိုင်ရင်းနှီးမြှုပ်နှံကြ ရာတွင် မျိုးဆက်သစ်လူငယ်များကို ပိုမိုပျိုးထောင်လာ ခဲ့ကြသည်ကို တွေ့ရသည်။ မိမိတို့ နိုင်ငံတော်၏ အနာဂတ် လူ့ဘောင်အဖွဲ့ အစည်းဖွံ့ဖြိုးတိုးတက်သာယာ လှပအောင် လူငယ်များ၏ စွမ်းပကားကို တိုးမြှင့် ကြရ ပေမည်။ လူငယ်များ၏ စွမ်းပကားကို မြှင့်တင်ပေးရန် ဆိုလျှင် နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက် ပေးရုံဖြင့် မလုံလောက်ဘဲ လူ့အဖွဲ့ အစည်းအသီးသီး၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူအသီးသီးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရပေမည်။

လူငယ်များကို အသက်အန္တရာယ် ဆုံးရှုံးစေသည် အထိ အဓိက ခြိမ်းခြောက်လျက်ရှိသည်မှာ မူးယစ်ဆေးဝါး ပင်ဖြစ်သည်။ လူသားများ၏ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက် ရေးကို ထိခိုက်ခြိမ်းခြောက်လျက်ရှိသော အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နှင့် ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းနိုင်ရန် အလွန်လိုအပ် သည်။ တရားမဝင်မူးယစ်ဆေး၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ အရက်၊ ဘီယာနှင့် ဆေးလိပ်တို့ကို စွဲလမ်း ခြင်းအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါး အန္တရာယ်ဆိုးကျိုးများကို ပိုမိုသိရှိနားလည်လာစေရန် အသိပညာပေး ဆောင်ရွက်ခြင်းအားဖြင့် မူးယစ်ဆေးဝါး နှင့် နောက်ဆက်တွဲ ဆိုးရွားလှသည့် အန္တရာယ်များကို လူသားများ ကိုယ်တိုင် နားလည်သဘောပေါက်မှ ရှောင်ရှားနိုင်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ်ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ၅ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည့် ၂၇၅ သန်းသည် တစ်နှစ်အတွင်း မူးယစ်ဆေးဝါးကို အနည်းဆုံး တစ်ကြိမ် သုံးစွဲဖူးသူများဖြစ်ပြီး လူဦးရေ ၃၁ သန်းသည် မဖြစ်မနေဆေးကုသရန် လိုအပ်နေသူများဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၈ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် မူးယစ်ဆေးကို အကြော တွင်းထိုးသွင်းသူ ၉၃၀၀၀ ခန့်ရှိကြောင်း ခန့်မှန်းထားပြီး မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် အသည်းရောင် အသားဝါရောဂါနှင့် တီဘီ ရောဂါကူးစက်မှု မြင့်တက်လာ

မူးယစ်ဆေးဝါး၏ သမိုင်းကြောင်း

မူးယစ်ဆေးဝါးသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး သော ဆေးဝါးတစ်မျိုးဖြစ်သည်။ ယခင်က မူးယစ်ဆေးဝါး ကို အပင်များမှရရှိပြီး ပရဆေးတစ်မျိုးအဖြစ် အသုံးပြု ခဲ့ကြသည်။ ဘိန်းပင်၊ ကုက္ကားပင်၊ ဆေးခြောက်ပင်တို့ကို မူးယစ်ဆေးဝါးဟု ခေါ်ပါသည်။ ဘိန်းပင်နှင့် ဆေးခြောက် ပင်တို့သည် ထင်ရှားသည့် မူးယစ်အနွယ်ဝင် အပင်များ ဖြစ်ကြသည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာသော အခြေအနေများအရ မူးယစ်ဆေးနှင့် မူးယစ်စေတတ်သော အရာများ၊ အပင်ထွက်ပစ္စည်းများကို သုံးစွဲရုံသာမကဘဲ လူတို့ကိုယ်တိုင် တီထွင်အသုံးပြုလာခဲ့ကြသည်။ ဆေးအဖြစ် သာမက စွဲလမ်းစေသည့် ဖျော်ဖြေရေးပစ္စည်း၊ ထိုမျှမက လူတို့ကို လွှမ်းမိုးချုပ်ကိုင်လာသော သေမင်းတမန် အဖြစ် အဆင့်ဆင့် ပြောင်းလဲသုံးစွဲလာခဲ့ရာမှ ယခုအခါ မူးယစ် ဆေးဝါးသည် လူသားများအတွက် အန္တရာယ်တစ်ခုအဖြစ် တည်ရှိနေပြီဖြစ်သည်။

လူသည် စူးစမ်းတတ်သော သတ္တဝါတစ်မျိုးဖြစ်ပြီး ထိုစူးစမ်းစိတ်ကြောင့်ပင် ယနေ့ ကမ္ဘာကို ပုံဖော်ပြောင်းလဲ နိုင်ခဲ့ခြင်း ဖြစ်သည်။ စူးစမ်းစိတ်သည် လူကိုကောင်းကျိုးပြု ရောင်းဝယ်မှုများကို တိုက်ဖျက်နိုင်ရန် အိမ်နီးချင်းနိုင်ငံ များ အပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်လုပ်ဆောင်နိုင်ရန် အရေးကြီးသည်။

မူးယစ်ဆေးသည် သုံးစွဲမိသူကို စွဲလမ်းစေတတ်သည်။ သုံးနေစဉ်ကာလအတွင်း စိတ်ဓာတ်တက်ကြွခြင်း၊ အလွန် အမင်းလန်းဆန်းခြင်း၊ စိတ်ကူးကွန့်မြူးလွယ်ခြင်းနှင့် လွတ်လပ်ပေ့ါပါးခြင်း စသည့်ခံစားမှုများကို ဖြစ်ပေါ်စေ သဖြင့် သုံးစွဲသူများ စွဲလမ်းနှစ်ခြိုက်နေခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသည် ဦးနောက်ကို မူးယစ်ထုံထိုင်းစေပြီး စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကို စွဲလမ်းမှု ဖြစ်စေသည်။ မသုံးရလျှင် မနေနိုင် ဖြစ်စေသည်။

ယနေ့ ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာ့နိုင်ငံတိုင်းလိုလို ရင်ဆိုင်နေရသည်။ ကမ္ဘာ့ကုလသမဂ္ဂ

" မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲမှုကြောင့် စိတ်အာရုံချောက်ချား မှုများဖြစ်လာပြီး စာရိတ္တပျက်စီးခြင်း၊ ဥစ္စာပျက်စီးခြင်းတို့ကြောင့် လူ့အသိုင်း အဝိုင်းကိုလည်းထိခိုက်စေပါသည်။ တစ်မျိုးသားလုံးလူညွှန့်တုံးစေမည့် မူးယစ် ဆေးဝါးကို တားဆီးကာကွယ်ရန်မှာ အမျိုးသားထုတစ်ရပ်လုံး၏ တာဝန်ဖြစ် သည်။ မူးယစ်ဆေးဝါးကို ထုတ်လုပ်၊ ဖြန့်ချိ၊ ရောင်းချ၊ တင်ပို့၊ တင်သွင်း ကိုယ်တိုင်မလုပ်သော်လည်း အားပေးကူညီထောက်ပံ့လှှုင် ထောင်ဒဏ်၊ သေဒဏ်အထိ ကျခံရနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် မိမိနှင့်အတူ ဆိုင်ကယ် စီးလာသော သူငယ်ချင်းသည် မူးယစ်ဆေးဝါးသုံးစွဲခဲ့လှုင် စစ်ဆေးသည့်အခါတွင် ကိုယ်တိုင် မသုံးစွဲသော်လည်း မူးယစ်ဆေးဝါးသုံးစွဲခဲ့လှုင် စစ်ဆေးသည့်အခါတွင် မိမိပါအဖမ်းခံရမည်ဖြစ်သောကြောင့် အပေါင်းအသင်းကိုလည်း ရှောင်ကြဉ်ရန် လိုအပ်"

သလို ဆိုးကျိုးလည်းပြုနိုင်ပေသည်။ အထူးသဖြင့် အန္တရာယ် ရှိသော မူးယစ်ဆေးဝါးသည် စူးစမ်းမိသည့် လူကို ချုပ်နှောင် ဖမ်းစားရင်း မပြန်လမ်းသို့ ဆွဲခေါ်သွားနိုင်သော အရာဖြစ် သည်။ လူသားများအနေဖြင့် မူးယစ်ဆေးဝါးကို သူငယ်ချင်း အပေါင်းအသင်း၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ခြင်း၊ မိသားစုအိမ်တွင်းရေး မပြေလည်ခြင်း၊ လူမှုရေးပြဿနာများ ရှိနေခြင်းနှင့် မူးယစ်ဆေးအန္တရာယ်အကြောင်း ဗဟုသုတ နည်းခြင်း စသည်တို့ကြောင့် သုံးစွဲမိသည်ဟု ဆိုသော်လည်း မိမိ၏စိတ်ကြောင့်သာ ပျက်စီးခြင်းကို ရောက်ကြခြင်း ဖြစ်ပါသည်။ မိမိကိုယ်တိုင်ဖျက်မှ ပျက်စီးခြင်းဖြစ်၍ ဘယ်သူမပြု မိမိမှု ဖြစ်သည်။

လူသားများအကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း မြင့်တက်လာသည်နှင့်အမျှ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်လာပြီး ရာဇဝတ်မှုခင်းများ များပြားလာသည့် မှုခင်းသံသရာကို ဖြစ်ပေါ်စေသည်။

မူးယစ်ဆေးဝါး အန္တရာယ်များ

ယနေ့ အချိန်တွင် နိုင်ငံ၏ မျိုးဆက်သစ်လူငယ်များကို လူညွှန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီး ကာကွယ်ရန် တစ်နိုင်ငံလုံး၊ ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေး တာဝန်ကြီးတစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့် တင်ကြိုးပမ်းကြရန် အလွန်ပင်အရေးကြီးပေသည်။ လူ့အဖွဲ့ အစည်းတစ်ရပ်လုံးကို တဖြည်းဖြည်းချင်းဝါးမျိုပြီး လူငယ် များကို အညွှန့်ချိုးနေသည့်၊ နိုင်ငံ၏ဂုဏ်သိက္ခာနှင့် အနာဂတ်ကို ဖြည်းဖြည်းချင်း နင်းချေပစ်နေသည့် မူးယစ် ဆေးဝါးအန္တရာယ်ကို ပြည်သူနှင့်အတူ စုပေါင်းပြီး နှိမ်နင်း ကြရန်လည်း အထူးလိုအပ်သည်။

မူးယစ်ဆေးဝါးပြဿနာသည် တစ်နိုင်ငံတည်း ဆောင်ရွက်၍မရသည့်အတွက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး တရားမဝင် အဖွဲ့ကြီးက "Problem of Drug and Drug Problem of People" ဟူ၍ ဆောင်ပုဒ်ထားရှိပြီး မူးယစ်ဆေးဝါးသည် လူသားတစ်မျိုးနွယ်လုံး ရင်ဆိုင်နေရသည့် ပြဿနာ ဖြစ်သည်ဟု ဖွင့်ဆိုခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများပါမကျန် မူးယစ်ဆေးသည် ဘုံရန်သူအဖြစ် တိုက်ထုတ်နေသည့် အရာလည်းဖြစ်သည်။ မူးယစ်ဆေးဝါး ကိုအချို့သောနိုင်ငံများတွင် ပြတ်ပြတ်သားသား တိုက်ထုတ် နေသလို အချို့နိုင်ငံများကလည်း ကာကွယ်တုံ့ပြန်နည်းဖြင့် ရင်ဆိုင်နေကြရသည်။ ဥပမာ ဖိလစ်ပိုင်နိုင်ငံတွင် မူးယစ် ဆေးဝါးသုံးစွဲသူများအား သေဒဏ်အထိ အပြစ်ပေးလျက် ရှိသည်။ မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြဋ္ဌာန်း ခဲ့သည့် ဥပဒေနှစ်ခုရှိသည်။ ၁၉၇၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မူးယစ်ထုံထိုင်း လေးပင်စေနိုင် သော ဆေးဝါးများဆိုင်ရာ ပဒေနှင့် ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေတို့ဖြစ်သည်။ ယခင်က မူးယစ်ဆေးဝါးဟု သတ်မှတ်ထားသည့် ဆေးအမျိုးအစား ပေါင်း ၁၁၁ မျိုးရှိပြီး ယခုအခါတွင် မူးယစ်ဆေးဝါးများ သာမက စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ ဓာတု ပစ္စည်းနှင့် ပြုပြင်ထုတ်လုပ်ထားသည့် ဆေးဝါးများ ပါသည့် အတွက် ဥပဒေကို ပြောင်းလဲပြဋ္ဌာန်းရခြင်း ဖြစ်သည်။

မူးယစ်ဆေး အပိုင်းသုံးပိုင်း

မူးယစ်ဆေးကို အပိုင်းသုံးပိုင်း ခွဲမည်ဆိုပါက ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားတို့ဖြစ်သည်။ ယနေ့ကာလ တွင် စိတ်ကြွဆေးပြားသည်လူသားများကြားထဲသို့ ပိုမို ပျံ့နှံ့ ဝင်ရောက်လျက်ရှိပြီး အထူးသဖြင့် ကျောင်းသား လူငယ်များ ကြားထဲသို့ပါ စိမ့်ဝင်လျက်ရှိသည်ကိုတွေ့ရ သည်။ ကမ္ဘာပေါ်တွင်လည်း မူးယစ်ဆေးဝါးသုံးစွဲသည့် အသက်အရွယ်သည် ကိုးနှစ်အရွယ်မှပင် စတင်ကြောင်း

ကောက်ယူရရှိသည့် စစ်တမ်းများအရ သိရှိရသည်။ မြန်မာနိုင်ငံတွင်လည်း မူးယစ်ဆေးဖြတ်သူများကို စာရင်းကောက်ယူသည့်အခါ အသက် ၂၀ မှ ၃၉ နှစ်ကြား တွင် ရှိကြောင်းသိရှိရသဖြင့် မည်သည့်အရွယ်တွင် ဆေးစတင် သုံးစွဲသည်ဆိုသည်ကို ခန့်မှန်းသိရှိနိုင်မည် ဖြစ်သည်။

ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားကို လက်လှမ်းမမီသည့် လူငယ်များကမူ ကော်ရှူခြင်း၊ ဓာတ်ဆီရှူခြင်း စသည့် နည်းလမ်းများမှတစ်ဆင့်လည်း မူးယစ်စေမှုကို ရှာဖွေခံစားတတ်ကြသည်။ ထို့ကြောင့် မူးယစ်ဆေးသည် လက်လှမ်းမီသုံးစွဲနိုင်သည့် လူငယ် များကြားတွင်သာမက ငွေကြေးမပြည့်စုံသည့် လူငယ် များအကြားသို့ပါထိုးဖောက် ရောက်ရှိလာနေပြီဖြစ်သည်။ ခေတ်၏ ပြောင်းလဲလာမှုကြောင့် မူးယစ်ဆေးဝါးများ သည်လည်း နည်းလမ်းမျိုးစုံဖြင့် ပြောင်းလဲလာကြသည်။ ဘိန်းခင်းများကို ဖျက်ဆီးခြင်း၊ ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးခြင်းတို့ဖြင့် ဘိန်းကို အမြစ်ပြတ်အောင် လုပ်ဆောင်နေချိန်တွင် စိုက်ခင်းမလို၊ လူအင်အားလည်း မလိုဘဲ ဓာတ်ခွဲခန်း တစ်ခုရှိရုံမျှဖြင့် ပစ္စည်းအရေအတွက် သိန်းပေါင်း၊ သန်းပေါင်းများစွာ ထုတ်လုပ်နိုင်သော စိတ်ကြွရူးသွပ်ဆေးပြားများမှာ ဝိသမလောဘသားများ ၏ သည်းခြေကြိုက် ဖြစ်လာခဲ့သည်။ ဝိသမလောဘသား များအနေဖြင့် မူးယစ်ဆေးဈေးကွက်အတွက် လူငယ် များအား အဓိကပစ်မှတ်ထားလာကြသည်ကို တွေ့မြင် နေရသည်။ ကျောင်းများ/ ရပ်ကွက်များအတွင်း စိတ်ကြွ ရူးသွပ်ဆေးပြားများကို အလွယ်တကူဝယ်ယူ ရရှိနိုင်ပြီး ကျောင်းသား ကျောင်းသူချင်း၊ လူငယ်လူရွယ်ချင်းမှ တစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရှိရသည်။ စိတ်ကြွရူးသွပ်ဆေးပြားများ သည်လည်း ဈေးကွက်အတွင်း နာမည်အမျိုးမျိုးဖြင့် ထွက်ရှိလျက်ရှိသည်။ ယခင်က စိတ်ကြွဆေးများကို နိုင်ငံခြားတိုင်းပြည်များတွင် နေ့မအား၊ ညမနား အလုပ် လုပ်ကြရသည့်လုပ်သားများ သောက်သုံးရန် ထုတ်လုပ် ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့်လူသားများကြားသို့ အဆင့်ဆင့် ထိုးဖောက်ဝင်ရောက်လာခြင်း ဖြစ်သည်။

ဆေးအာနိသင်မှာ ညမအိပ်ဘဲ အလုပ်လုပ်နိုင်ခြင်း၊ အစာမစားဘဲ အလုပ်လုပ်နိုင်ခြင်း၊ ခွန်အားပြည့်ဝသကဲ့သို့ ခံစားရခြင်း၊ ဉာဏ်ရွှင်ခြင်း စသည်တို့ဖြစ်သည်။ သို့သော် သုံးစွဲသည့်ကာလကြာလာလျှင်မူ ဆေးအာနိသင်မရပါက အားအင်မရှိသကဲ့သို့ ပင်ပန်းနွမ်းနယ်ခြင်း၊ မှတ်ဉာဏ် ခိုယွင်းခြင်း၊ သွားများကျွတ်ခြင်း၊ ယိုင်နှဲခြင်း၊ ကိုယ်တွင်း ကလီစာများပျက်စီးခြင်း စသည့်ဘေးထွက်ဆိုးကျိုးများ ရင်ဆိုင်ရမည်ဖြစ်သည်။

မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် သုံးစွဲသူကိုယ်တိုင် တွင် စိတ်ကျန်းမာရေးထိခိုက်ခြင်း၊ ပုံမှန်အသိစိတ် မရှိခြင်း၊ သံသယဝင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးတိုး၊ နှလုံးသွေး ကြောကျဉ်းရောဂါများနှင့် အိပ်ရေးပျက်ပြီး အသိဉာဏ် ချို့ယွင်းလာခြင်းများ ဖြစ်တတ်သည်။ ဦးနှောက်ကြောင်လာခြင်း၊ ဉာဏ်ရည်ကျဆင်းပြီး ခုခံ အားကျဆင်းလာခြင်း စသော ရောဂါဝေဒနာများပါ နောက်ထပ်ခံစားလာရတတ်သည်။

မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲမှုကြောင့် စိတ် အာရုံချောက်ချားမှုများ ဖြစ်လာပြီး စာရိတ္တပျက်စီးခြင်း၊ ဥစ္စာပျက်စီးခြင်းတို့ကြောင့် လူ့အသိုင်းအဝိုင်းကိုလည်း ထိခိုက်စေပါသည်။ တစ်မျိုးသားလုံး လူညွှန့်တုံးစေမည့် မူးယစ်ဆေးဝါးကို တားဆီးကာကွယ်ရန်မှာ အမျိုးသားထု တစ်ရပ်လုံး၏ တာဝန်ဖြစ်သည်။ မူးယစ်ဆေးဝါးကို ထုတ် လုပ်၊ ဖြန့်ချိ၊ ရောင်းချ၊ တင်ပို့၊ တင်သွင်း ကိုယ်တိုင်မလုပ် သော်လည်း အားပေးကူညီထောက်ပံ့လျှင် ထောင်ဒဏ်၊ သေဒဏ်အထိ ကျခံရနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် မိမိနှင့် အတူ ဆိုင်ကယ်စီးလာသော သူငယ်ချင်းသည် မူးယစ် ဆေးဝါးသုံးစွဲခဲ့လျှင် စစ်ဆေးသည့်အခါတွင် ကိုယ်တိုင် မသုံးစွဲသော်လည်း မူးယစ်ဆေးသုံးစွဲနေသည် ဟု မသင်္ကာလျှင် မိမိပါအဖမ်းခံရမည်ဖြစ်သောကြောင့် အပေါင်းအသင်းကိုလည်း ရှောင်ကြဉ်ရန် လိုအပ်သည်။

စ၁မျက်နှ၁၂၁ သို့

အိမ်သူအိမ်သားများ ဘေးကင်းစာစားနိုင်ရေး အိမ်ရှင်မများစွမ်းဆောင်ပေး

မောင်စော(မွေး/ဆေးတက္ကသိုလ်)

အိမ်ရှင်မများအရေးပါ

ကမ္ဘာ့နိုင်ငံတော်တော်များများတွင် ယနေ့ခေတ် အိမ်ရှင်မများသည် အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး ကဏ္ဍပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံတွင် ဝင်ရောက်လုပ်ကိုင် လာကြပြီဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံနှင့် အချို့ အာရှနိုင်ငံများရှိ မိသားစုအများစုတွင် အိမ်ရှင်မများသည် မိသားစု တစ်ခုလုံး၏ စားရေးသောက်ရေးကို စီမံခန့်ခွဲ နေရဆဲဖြစ်သည်။ အိမ်ရှင်မတို့သည် မိသားစုသက်သာ ချောင်ချိရေးအတွက် ဝင်ငွေထွက်ငွေမျှတအောင်နှင့် မီးဖို ချောင်အတွင်း ငွေယိုပေါက်မရှိအောင်၊ မလစ်ဟင်းရ အောင် စီမံရသကဲ့သို့ အိမ်သူအိမ်သားများ အာဟာရ ပြည့်ဝအောင်၊ ကျန်းမာရေးနှင့် ညီညွတ်မျှတအောင် အစားအသောက်တို့ကို စီမံချက်ပြုတ်တတ်ရသေး သည်။ အစားအစာကို ပြင်ဆင်ချက်ပြုတ်ခြင်းသည် ပေ့ါသေးသေးအလုပ်တစ်ခုတော့ မဟုတ်ပါ။ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်သည့် အာဟာရ ဓာတ်များ၊ အလုပ်လုပ်နိုင်စေရန်၊ ခွန်အားဖြစ်စေရန်နှင့် ကျန်းမာအသက်ရှည်စေရန်လိုအပ်သည့် ဗီတာမင်နှင့် သတ္တုဓာတ်များကို နေ့စဉ် စားသုံးနေသည့် အစားအစာမှ အဓိက ရရှိပါသည်။ နေ့ စဉ်စားသောက်သည့် အစားအစာ များသည်လည်း ရောဂါကင်းပြီး သန့်ရှင်းနေရန်လိုပါသည်။ တစ်မိသားစုလုံး သန့်ရှင်းစွာစားသောက်နိုင်ရန်မူ ပြင်ဆင် ချက်ပြုတ်သူသည် အရေးအကြီးဆုံးပင်ဖြစ်ပါသည်။ ထို့ကြောင့် အိမ်ရှင်မများသည် တစ်အိမ်သားလုံးကို အစားအစာ သို့မဟုတ် အသားမှတစ်ဆင့် ရောဂါများ မကူးစက်စေရန် ကာကွယ်ပေးနေရသည့် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရပါသည်။

အစားအစာ သို့မဟုတ် အသားမှတစ်ဆင့် ကူးစက်နိုင်သည့်ရောဂါပိုးများ

အစားအစာ သို့မဟုတ် အသားမှတစ်ဆင့် အဓိက ကူးစက်နိုင်သော ဗက်တီးရီးယားရောဂါပိုးများမှာ Salmonella, E. coli, Listeria, Staphylococcus နှင့် Campylobacter စသည်တို့ ဖြစ်ကြပါသည်။ ထိုရောဂါပိုး များကြောင့် ကိုယ်ပူ၍အဖျားတက်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ မူးဝေအော့အန်ခြင်းနှင့် အစာအဆိပ်သင့် ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ကပ်ပါးရောဂါပိုးများဖြစ် သည့် သန်ကောင်ဥများအပြင် Cryptosporidium နှင့် Amoeba ပရိုတို့ ိုဝါပိုးများသည် အစားအစာမှတစ်ဆင့် ကူးစက်နိုင်ပြီး ၎င်းတို့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကိုဖြစ်စေနိုင်ပါသည်။ အသားမှတစ်ဆင့် အဓိကကူးစက် နိုင်သော ကပ်ပါးရောဂါပိုးများဖြစ်သည့် Taenia တုတ်ပြားကောင်၏ သားလောင်းများသည်လည်း ဝက်သားနှင့် အမဲသားတို့တွင် ပါလာတတ်သည်။ ဝက်သားမှတစ်ဆင့် ကူးစက်တတ်သည့် Taenia solium တုတ်ပြားကောင် ကူးစက်ခံရပါက ဦးနှောက်တွင်

FIVE KEYS TO SAFER FOOD



Source: World Health Organization

neurocysticercosis ခေါ် ဦးနှောက်အကျိတ်ရောဂါ ဖြစ်စေနိုင်ပါသည်။

ကြောင်၏ မစင်မှတစ်ဆင့် ကူးစက်တတ်သည့် Toxoplasma gondii ကပ်ပါးပိုးများ၏ အရည်အိတ်ငယ် လေး (cyst)များလည်း ချက်ပြုတ်မည့်အသားတွင် ပါလာ တတ်သည်။ အဆိုပါ ကပ်ပါးပိုးသည် ကြောင်၏အူလမ်း ကြောင်းတွင်နေထိုင်ကာ ကြောင်၏မစင်မှ oocyst အဆင့် ကို တိုက်ရိုက် သို့မဟုတ် အသားမှတစ်ဆင့် cyst ကို စားမိရာမှ လူသို့ကူးစက်စေခြင်းဖြစ်ပါသည်။ သာမန်လူတွင် ရောဂါလက္ခဏာပြသလေ့မရှိသော်လည်း ကိုယ်ဂန်ဆောင် မိခင်များတွင်မူ ဆိုးကျိုးများ အလွန်ဖြစ်စေနိုင်ပါသည်။ သန္ဓေသားတွင် မူမမှန်လက္ခဏာများဖြစ်သည့် ဦးနှောက် တွင်း ရေစုဝေးကာ ဦးခေါင်းကြီးလာခြင်း၊ မျက်လုံးတစ်ဖက် ကျဉ်း၊ တစ်ဖက်ကျယ်ဖြစ်စေခြင်း၊ ဦးနှောက်ပုံမှန်ဖွံ့ဖြိုးမှု မရှိတော့ခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်း သူများ (ဥပမာ– AIDS ရောဂါ ဝေဒနာရှင်များ)တွင် ဆိုးရွား စွာ ဝမ်းပျက်ဝမ်းလျှောရာမှ အသက်ဆုံးရှုံးစေခြင်း စသည့် ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။

အစားအစာ သို့မဟုတ် အသားတွင်ရောဂါပိုးများ ပါလာရသည့်အကြောင်းရင်းများ

ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် မွေးမြူရေးတိရစ္ဆာန် များကို Biosecurity (ဇီဝလုံခြုံရေး) ဟုခေါ်သော ခြံထဲသို့ ရောဂါသယ်ဆောင်နိုင်ခြေရှိသည့် မည်သည့်သတ္တဝါများ ကိုမျှ မဝင်ရောက်၊ မထိတွေ့နိုင်အောင်စီမံကာ လုံခြုံစွာ မွေးမြူလေ့ရှိကြပါသည်။ မြန်မာနိုင်ငံတွင်လည်း Biosecurity မြင့်မားစွာမွေးမြူသည့် ခေတ်မီခြံများဖြင့် မွေးမြူလာကြပြီဖြစ်သော်လည်း တစ်နိုင်ငံလုံးအနေဖြင့် လွှမ်းခြုံနိုင်ခြင်းမရှိသေးပါ။ တစ်နိုင်တစ်ပိုင် မွေးမြူရေးစနစ် မှထွက်ရှိလာသည့် အသားများကိုသာ အဓိက အားထားနေရ ဆဲဖြစ်ပါသည်။ အသားဖြစ်သွားပြီးနောက် cold chain စနစ်ဖြင့် ထုပ်ပိုးရောင်းချနိုင်ခြင်းလည်း မြို့ကြီးအချို့တွင် သာ ရရှိနိုင်ပါသေးသည်။ Open market ခေါ် ရပ်ကွက်ဈေးရှိ အသားရောင်းချသည့် အသားရုံများကိုသာ အဓိကအားထား နေရပါသေးသည်။ အချို့အသားရောင်းချသူတို့သည် အသားတစ်မယ်သာမက ကြက်သား၊ ဝက်သား၊ ငါး စသည် ဖြင့် အမယ်အမျိုးမျိုးကို တစ်နေရာတည်းတွင် ခင်းကျင်းရောင်းချ လေ့ရှိပါသည်။ Biosecurity မမြင့်မားပါက တိရစ္ဆာန် အရှင်တွင် ရောဂါပိုးများ ဝင်ရောက်နိုင်သကဲ့သို့ အသား အဖြစ်သို့ ရောက်ရှိပြီးနောက်လည်း ကိုင်တွယ်သူ၏ လက်မှ တစ်ဆင့် (သို့မဟုတ်) အခြားအသားမှတစ်ဆင့်လည်း အဆိုပါရောဂါပိုးများ စားသုံးမည့်အသားတွင် ပါလာနိုင်ပါ သည်။

ရောဂါပိုးများအား ကာကွယ်နည်းများ

အသားမှတစ်ဆင့် ကူးစက်နိုင်သည့် ရောဂါပိုးအများစု သည် အသားကိုကျက်အောင်ချက်စားခြင်းဖြင့် လူကို မကူးစက်အောင် ကာကွယ်နိုင်ပါသည်။ ထို့ကြောင့် မြန်မာ့ ရိုးရာနည်းဖြင့် ဟင်းလျာများကို ချက်ပြုတ်စားသောက်ပါ က ရောဂါပိုးများကူးစက်မည်ကို စိုးရိမ်စရာမလိုပါ။ သို့သော် ယနေ့မြို့ကြီးများတွင် မကျက်တကျက် အသားကင်များနှင့် အစိမ်းစားရသည့်အသားငါးများကို အခြေခံသည့် ခေတ်မီဟင်းလျာများ လူကြိုက်များပြီး ခေတ်စားလာသည်ကို တွေ့ရပါသည်။ အထက်၌ တင်ပြခဲ့ သည့် ဇီဝလုံခြုံမှုမြင့်မားစွာ ကောင်းမွန်သည့်နည်းစနစ် များဖြင့် မွေးမြူထုတ်လုပ် ထုပ်ပိုးထားသည့် အသားဖြစ် ပါက ရောဂါဖြစ်မည်ကို မစိုးရိမ်ရသော်လည်း ရာဇဝင် ကောင်းစွာ မသိသည့် အသားများကိုမူ သတိနှင့်ယှဉ်၍ စားသောက်သင့်ပါသည်။

အိမ်ရှင်မများဆောင်ရန်ရှောင်ရန်အချက်များ

နိဂုံးချုပ်အနေဖြင့် အိမ်သူအိမ်သားများအားလုံး ဘေးကင်းသည့် အစားအစာများ စားသုံးနိုင်ရေးအတွက် စားရေးသောက်ရေးကို စီမံခန့်ခွဲနေရသည့် အိမ်ရှင်မ များကို WHO ၏ အကြံပြုထားသည့် အချက်(၅)ချက်ကို အခြေခံပြီး အောက်ပါအတိုင်း အကြံပြုလိုက်ပါရစေ။

- (၁) အစားအသောက် ပြင်ဆင်ချက်ပြုတ်ခြင်းမပြုမီ လက်ဆေးရပါမည်။ အထူးသဖြင့် ယခုလို ကိုဗစ်–၁၉ ကာလမှာ ပိုမိုဂရုစိုက်ကာ ဈေးသွားဈေးပြန်လက်ဆေး ရပါမည်။ မိမိ၏ကလေးများကိုလည်း လက်ဆေးသည့် အလေ့အကျင့် ပြုလုပ်ပေးရပါမည်။
- (၂) စဉ်းတီတုံး၊ ဓားစသည်တို့ကို အသား၊ ငါးအတွက် အသုံးပြုရန်နှင့် ဟင်းသီးဟင်းရွက်အတွက် အသုံးပြုရန် သီးခြားစီထားရှိရပါမည်။ အသားလှီးသည့် စဉ်းတီတုံးကို သေချာစွာမဆေးဘဲ အစိမ်းသုပ်မည့်အရွက်များကို အလွယ်တကူလှီးမိပါက စဉ်းတီတုံးပေါ်တွင် ကပ်ကျန် နေသည့် အသားတွင်ပါရှိသော ရောဂါပိုးများနှင့် ကပ်ပါး ၏ cyst များ ပါးစပ်ထဲသို့ တိုက်ရိုက်ရောက်ရှိသွားနိုင် ပါသည်။
- (၃) အသားများကို ကျက်အောင် ချက်ရပါမည်။ ဟင်းမကျက်ခင် မြည်းကြည့်ခြင်းမပြုလုပ်ရပါ။ (အနည်း ဆုံး ၇၅ ဒီဂရီစင်တီဂရိတ်ခန့်ပူသည့် အပူချိန်တွင် ချက်ပြုတ်ပါက ရောဂါပိုးနှင့် ကပ်ပါး cyst များ ပျက်စီး နိုင်ပါသည်။)
- (၄) အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို သင့်တင့် လျောက်ပတ်သည့် အပူချိန်တွင်ထားရှိရပါမည်။ အသား စိမ်းများကို အေးခဲအောင် သိုလှောင်ထားခြင်းဖြင့်လည်း cyst များ ပျက်စီးစေနိုင်ပါသည်။
- (၅) အသားနှင့် ဟင်းသီးဟင်းရွက်များအား ရေကောင်း ရေသန့်ဖြင့် စင်ကြယ်အောင် ဆေးကြောပြီးမှသာ စားသုံး ရပါမည်။ အသီးအရွက်များတွင် ဓာတုဆေးဝါးများ၊ ပိုးသတ်ဆေးများလည်း ပါဝင်လာနိုင်ခြင်းကြောင့် ရေဖြင့် စင်ကြယ်အောင် ဆေးကြောရန်လိုအပ်ပါသည်။ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ကိုင်တွယ်ပြီးတိုင်းလည်း လက်ဆေးရပါမည်။ အကယ်၍ အိမ်ခြံဝင်းရှိ ဟင်းသီး ဟင်းရွက် ဥယျာဉ်တွင် မြေတူးမြေဆွ အပင်စိုက်ပျိုးခြင်း ပြုလုပ်ပါက လက်အိတ်စွပ်ရန် သို့မဟုတ် လုပ်ငန်းပြီးပါက လက်ဆေးရပါမည်။ (ကြောင်များသည် အိမ်နောက်ဖေးခြံ စိုက်ခင်းများတွင် မစင်စွန့်လေ့ရှိသဖြင့် ဖြစ်ပါသည်)။ ။

စာမျက်နှာ ၂၀ မှ မူးယစ်ဆေးအန္တရာယ်ကို တိုက်ဖျက်ရန်

မူးယစ်ဆေးဝါးသုံးစွဲပါက ယခင်က ထောင်ဒဏ် ချမှတ်ခဲ့သော်လည်း ယခုအခါတွင် ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်ရန် ပညာရှင်များက အဆိုပြုကြသည်။ ထို့အပြင် မူးယစ်ဆေးသုံးစွဲသူများ ကိုလည်း ပစ်ပယ်ထားခြင်းမပြုဘဲ မူးယစ်ဆေးစွဲခြင်းကို စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုအဖြစ် သတ်မှတ်ကာ လူ့အသိုင်းအဝိုင်း၏ ဖေးမမှုဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့၏ ရင်သွေးငယ်များကိုလည်း မူးယစ်ဆေးဝါး၏ မကောင်းကျိုးများကို ပြောဆိုဆုံးမရုံသာမက ယနေ့ ခေတ်လူငယ်များ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုများနှင့် ခံစားမှုများကို လူကြီး မိဘများက နားလည်မှုရှိရှိ မျှဝေသိရှိနိုင်မှသာ မူးယစ် ဆေးကဲ့သို့သော မကောင်းသည့် ထွက်ပေါက်များကို

ရှာဖွေမှု လျော့နည်းသွားမည်ဖြစ်သည်။

မူးယစ်ဆေးသုံးစွဲသူများအနေဖြင့် မိမိတို့ကိုယ်တိုင် မူးယစ်နွံထဲမှ ရုန်းထွက်လိုသော်လည်း မူးယစ်ဆေးဖြတ် ပြီးနောက်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကုသမှုများကိုသာ ဆောင်ရွက်ပြီး စိတ်ပိုင်းဆိုင်ရာကုသမှု မပြုလုပ်သည့် အတွက် ယခင်အသိုက်အဝန်းနှင့် ပြန်လည်တွေ့ဆုံပါက ပြန်လည်သုံးစွဲမိသည့်အဆင့်သို့ ရောက်ရှိသွားသည်ကို မကြာခဏတွေ့ ရသည်။ ထို့ကြောင့် မူးယစ်ဆေးဖြတ်ထား သည့် မူးယစ်ဆေးဖြတ်လိုသည့်သူများကိုလည်း မိသားစု က ပစ်ပယ်မထားဘဲ ဂရုတစိုက်ဖေးမလျှင် မူးယစ်ကင်းစင် ပြီး လှပသော လူမှုဘဝများကို ပိုင်ဆိုင်နိုင်မည်မှာ အသေအချာပင် ဖြစ်သည်။

၁၉၈၇ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့သော ကမ္ဘာ့ ကုလသမဂ္ဂ ညီလာခံကြီးက နှစ်စဉ် ဇွန်လ၂၆ ရက်နေ့ကို " အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့"ဟု သတ်မှတ် ကျင်းပလျက်ရှိသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့

မူးယစ်ဆေးဝါးကင်းစင်ရေးသည် တစ်နိုင်ငံလုံး၏ အရေးဖြစ်၍ နိုင်ငံသားတိုင်း ပူးပေါင်းဆောင်ရွက်သင့်ပါ သည်။ သို့မှသာ လူသားများ၏ဘဝ သစ်လွင်၍ နိုင်ငံကို အလှဆင်နိုင်ကြမည်ဖြစ်သည်။ လူ့ဘောင်တစ်ခုလုံးကို ပျက်ပြုန်းစေနိုင်သော မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံ သားတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက စုပေါင်းလက်တွဲ တွန်းလှန်တိုက်ဖျက်သင့်သည်။ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၆ ရက်နေ့*တွ*င် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် (Health for Justice. Justice for Health) ၊ " ကျန်းမာရေးနှင့် တရားရေးမူးယစ်ကင်းဖို့ လက်တွဲစို့'' ဟူသော ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေးဝါး ပြဿနာကို ကျန်းမာရေးရှုထောင့်မှ ရှုမြင်သုံးသပ်ပြီး

ရန် ဆုံးဖြတ်ခဲ့ကြပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် ကုသရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက် ကြရန် လိုအပ်သလို ဥပဒေပြုရေးနှင့် တရားစီရင်ရေး အပိုင်းတွင်လည်း ယခုထက် ပိုမိုထိရောက်စွာ ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်သည်။

မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ရန် အစိုးရဆိုင်ရာ အဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာများအချင်း ချင်း ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူလူထုတစ်ရပ်လုံးက လည်း အမျိုးသားရေးပြဿနာအဖြစ် ခံယူပြီး အဖွဲ့ အစည်းတစ်ခုချင်းစီမှ လူတစ်ဦးတစ်ယောက်ချင်းစီအထိ တာဝန်ကိုယ်စီရှိစွာဖြင့် မူးယစ်ကင်းစင်သည့် လူ့အဖွဲ့ အစည်း ဖြစ်ပေါ် လာစေရေးအတွက် ဆောင်ရွက်ကြရန်နှင့် ပြည်သူ့ကျန်းမာရေးအမြင်နှင့် မျှတမှုရှိအောင် ဥပဒေပြု ရေး၊ တရားစီရင်ရေး၊ မီဒီယာနှင့် အရပ်ဘက် လူ့အဖွဲ့ အစည်းများက အလေးအနက် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းရေးသား လိုက်ရပေသည်။ ။

Coronavirus Disease 2019 (COVID–19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ သတင်းထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
Coronavirus Disease 2019 (COVID–19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့်
စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ
သတင်းထုတ်ပြန်ချက် (၆/၂၀၂၀)
၂၀၂၀ပြည့်နှစ်၊ စွန်လ ၁၅ ရက်

၁။ Coronavirus Disease 2019 (COVID–19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ပါသည်။

ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၅/၂၀၂၀) ဆုံးဖြတ်ချက်အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ဆဋ္ဌမအသုတ်အဖြစ် ပူးတွဲပါလုပ်ငန်း (၂၀ဂ၈) ခုသို့ ခွင့်ပြုငွေပမာဏ ကျပ် (၄၉.၁၁၆) ဘီလီယံကို COVID–19 Fund မှ ချေးငွေထုတ်ယူခွင့်ပြုလိုက်ပါသည်။

၂။ အဆိုပါ ချေးငွေထုတ်ယူခွင့် ရရှိသူများအား ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည်မဟုတ်ပါကြောင်းနှင့် ကျန်ရှိသည့် လျှောက်လွှာများအား ချေးငွေများ ဆက်လက်ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်

ယမန်နေ့ မှအဆက်

-6-5	ထွန်းရတနာ ရာဘာပစ္စည်းစက်ရုံ	အမှတ်–၃/၃၊ သဲတန်းလမ်း၊ ဗိုလ်ချုပ်ရွာ၊ သန်လျင်
ეცცც	ကြယ်တံခွန်	အမှတ်(၃၈၅)၊ ထနီးလမ်း၊ ကမ်းနားလမ်း
		အလယ်ရပ်ကွက်၊ အင်းစိန်
၁၉ၒ၇	Royal Gold Khit Co; Ltd	အမှတ်(၆ B)၊ မဟူရာလမ်း၊ ကျိုတ္တဆံရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
၁၉၆၈	ဦး ဖေ ာ်မင်းညွှန့်	ရန်ကုန်တိုင်းဒေသကြီး၊
	ငါးမေးမြူရေးလပ်ငန်း	ခရမ်းမြို့နယ်၊ အုတ်ဖိုကျေးရွာ
ემმი	ဓမ္မရောင်ဇင် သင်္ကန်းတိုက်	အမှတ် (၃၈) ၊ သတိပဋ္ဌာနီလမ်း
		ကျားကွက်သစ်ရပ်ကွက်
റററ	တညင်ကားမီးခွက်ရှလ်	တာမွေမြို့နယ် အမှတ် (၁၇/၁၉) ၁၀၀ လမ်း၊ လွတ်လပ်ရေးရပ်ကွက်၊
-01	ဘန်ဘာပြုပြင်	မင်္ဂလာတောင်ညွှန့်မြို့နယ်
	ရောင်းဝယ်ရေးလပ်ငန်း	
၁၉၇၁	ရွှေပြည်တန်ရာဘာကြိတ်	၂၇၀ (က)၊ ဘောဂဗလလမ်း၊ င – ရပ်ကွက်၊
2001	Myanmar Integrated	မြောက်ဥက္ကလာ၊ စက်မှုစုန် ၂၅/၃ဝ၊ ခေမာသီလမ်း၊ မြောက်ဥက္ကလာပစက်မှုစုန်၊
~G.(J	Communication Trading	19/201 @@@3000@11 @@30020000034441
	Co.,Ltd	
აცეგ	မန္တလေးဝင်းမြင့်	ဘူတာလမ်းနှင့် ဂန္ဓမာလမ်းထောင့်၊ လွိုင်ကော်မြို့
	စက်မှုလက်မှုလုပ်ငန်း	
୦၉၇၄	ရွှေဝါမြေ မိုဘိုင်းဖုန်း၊	အမှတ် (၃၆)၊ ဂု၆ လမ်း၊ ၁လမ်း ၂ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
	ဆက်စပ်ပစ္စည်း၊ ပြုပြင်ရေး နှင့် ငွေလွှဲ ဝန်ဆောင်မှုလုပ်ငန်း	အောင်မြေသာစမြို့နယ်၊ မန္တလေးမြို့
၁၉၇၅	Tell International Co.,ltd	No.113, Anada Thuriya St, 10 Miles, Insein
		Township
၁၉၇၆	ရွှေနဂါးစားသောက်ဆိုင်	မိုးအရှေ့ရပ်၊ ဆင်ဖြူကျွန်း၊ (၃) ရပ်ကွက်၊ စလင်းမြို့နယ်၊
2000		မကွေးတိုင်းဒေသကြီး၊
୦၉၅၅	ထွန်းအမှုန့်ကြိတ်စက်လုပ်ငန်း ရေနံချောင်း စက်မှုစုန်	စက်မှုဇုန်၊ ရေစုံချောင်းမြို့
၁၉၇၈	SP အမှုန့်ကြိတ်လုပ်ငန်း	အမှတ် ၁၆၅/၁၆၈၊ ရန်ဝေးရပ် (၁၉)လမ်း
• 1	X 100 1 1	မကွေးမြို့
၁၉၇၉	Ingynn Gift	ယခင်- အမှတ်(001/B)၊ မင်းကြီးလမ်းအိမ်ယာ၊ အင်းစိန်၊
		ရန်ကုန်။ ယခု – အမှတ်(၁၁၂/၅)၊ သစ္စဝါဒီလမ်း၊
റരവ	TN Plastic & Kitchen Ware	အောင်ဆန်း၊ အင်းစိန်၊ ရန်ကုန်။ နံပါတ် (၁၀)၊ ပိတောက်လမ်း၊ တပ်ပြင်ရပ်၊ မြိတ်မြို့
၁၉၈၁	ထွန်းလင်းသာ (MMT)	အကွက် (၂၃၀) ၊ စက် မှု စုန် အပိုင်း (၁)
	လျှာထိုးစက်	လျှင် ကော် မြို့ ၊ ကယားပြည်နယ်
၁၉၈၂	ဖြိုး ဟာလာဆန်စက်လုပ်ငန်း	သရဖီလမ်း၊ အုတ်တွင်းမြို့။
၁၉၈၃	မြရတနာဟာလာဆန်စက်	No.(3) Quarter, Kyawe Pwel City, Oak Twin
വരെ	နန်းနေပြည် (၂)	Township, Bago Region. မြန်မာ့ကျောက်မြတ်ရတနာပြတိုက်၊ နေပြည်တော်
၁၉၈၅	Shine ဆပ်ပြာအမျိုးမျိုးနှင့်	၁၀ လမ်း၊ အောင်မေတ္တာ (က)၊ မကွေးမြို့
0 0		
	ခေါင်းလျှော်ရည် လုပ်ငန်း	
၁၉၈၆	ခေါင်းလျှော်ရည် လုပ်ငန်း စန်းသော်တာဆန်စက်လုပ်ငန်း	ရွာသာကြီး ကျေးရွာ၊ ကန်ဆွယ် အုပ်စု၊ ပွင့်ဖြူမြို့နယ်။
	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery	ရွာသာကြီး ကျေးရွာ၊ ကန်ဆွယ် အုပ်စု၊ ပွင့်ဖြူမြို့နယ်။ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော်
	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့်	
၁၉၈၇	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော်
၁၉၈၇	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့်	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင်
၁၉၈၇ ၁၉၈၈	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်
၁၉၈၇ ၁၉၈၈	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business &	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလမ်း ၊
ටලබ	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ
ටලබ ද ටලබ බ	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business &	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စစ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye
ටලබ් අ ටලබ් බ ටලබ් ල	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတိရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar
ටලබ් අ ටලබ් බ ටලබ් ල	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိစ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စစ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw
	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတိရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone
	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိုဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., ltd	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈-B)၊ သုခဝတီလမ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိုဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., ltd မောတောင်အထွေထွေစီးပွားရေး	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စစ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈-B)၊ သုခဝတီလမ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိုဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., ltd	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈-B)၊ သုခဝတီလမ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
>665 >660 >660 >660 >600	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိုဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., Ltd မောတောင်အထွေထွေစီးပွားရေး သမဝါယမ အသင်းလိမ်တက်	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စစ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈-B)၊ သုခဝတီလမ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
2600 2600 2600 2602 2603 2603	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., ltd မောတောင်အထွေထွေစီးပွားရေး သမဝါယမ အသင်းလီမီတက် United Nilar Agribusiness Co.,ltd	မြနိမာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စစ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈-8)၊ သုခဝတီလမ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။ Pyihtaung Su (1st) Street, Myoma Quarter, Mawtaung Township, Tanintharyi, Myanmar. No. 56 (A+B), U Shwe Bin Street, Industrial Dagon Seik Kan Tsp, Zone (1), Yangon.
2600 2600 2600 2602 2603 2603	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိုဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., ltd မောတောင်အထွေထွေစီးပွားရေး သမဝါယမ အသင်းလီမီတက် United Nilar Agribusiness	မြနိမာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စစ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈-B)၊ သုခဝတီလမ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။ Pyihtaung Su (1st) Street, Myoma Quarter, Mawtaung Township, Tanintharyi, Myanmar. No. 56 (A+B), U Shwe Bin Street, Industrial Dagon Seik Kan Tsp, Zone (1), Yangon.
-665 -666 -666 -666 -666 -666 -666	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., ltd မောင်တောင်အထွေထွေစီးပွားရေး သမဝါယမ အသင်းလီမိတက် United Nilar Agribusiness Co.,ltd Yoon Home Decoration & Furniture	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈–B)၊ သုခဝတီလမ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။ Pyihtaung Su (1st) Street, Myoma Quarter, Mawtaung Township, Tanintharyi, Myanmar. No. 56 (A+B), U Shwe Bin Street, Industrial Dagon Seik Kan Tsp, Zone (1), Yangon. အမှတ် (၇/၈)၊ အေးချမ်းဖြူစင်လမ်း၊ တရုတ်တန်းရပ်၊ မြိတ်မြို့
-662 -662 -666 -666 -666 -666 -666	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိုဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., ltd မောတောင်အထွေထွေစီးပွားရေး သမဝါယမ အသင်းလီမိတက် United Nilar Agribusiness Co.,ltd Yoon Home Decoration &	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈–B)၊ သုခဝတီလမ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။ Pyihtaung Su (1st) Street, Myoma Quarter, Mawtaung Township, Tanintharyi, Myanmar. No. 56 (A+B), U Shwe Bin Street, Industrial Dagon Seik Kan Tsp, Zone (1), Yangon. အမှတ် (၇/၈)၊ အေးချမ်းဖြူစင်လမ်း၊ တရုတ်တန်းရပ်၊ မြိတ်မြို့
>666 >665 >665 >665 >665 >665	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., ltd မောတောင်အထွေထွေစီးပွားရေး သမဝါယမ အသင်းလီမီတက် United Nilar Agribusiness Co.,ltd Furniture ရွေကမန္တဆန်စက်	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈–B)၊ သုခဝတီလမ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။ Pyihtaung Su (1st) Street, Myoma Quarter, Mawtaung Township, Tanintharyi, Myanmar. No. 56 (A+B), U Shwe Bin Street, Industrial Dagon Seik Kan Tsp, Zone (1), Yangon. အမှတ် (၇/၈)၊ အေးချမ်းမြူစင်လမ်း၊ တရုတ်တန်းရပ်၊ မြိတ်မြို့
	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိုဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., ltd မောတောင်အထွေထွေစီးပွားရေး သမဝါယမ အသင်းလိမိတက် United Nilar Agribusiness Co.,ltd Yoon Home Decoration & Furniture ရွှေကမ္ဘာ့ဆန်စက် နြိတ်မြို့သား	ဖြနိမာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စစ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလစ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈-B)၊ သုခဝတီလမ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။ Pyihtaung Su (1st) Street, Myoma Quarter, Mawtaung Township, Tanintharyi, Myanmar. No. 56 (A+B), U Shwe Bin Street, Industrial Dagon Seik Kan Tsp, Zone (1), Yangon. အမှတ် (ဂ/၈)၊ အေးချမ်းဖြူစင်လမ်း၊ တရုတ်တန်းရပ်၊ ဖြိတ်မြို့ ဒေါက်တာဘသန်းလမ်း၊ မြို့မ (၁) ရုပ်ကွက်၊ မြို့န်ကန်ဆာမြို့၊ ညောင်လေးပင်မြို့နယ်၊ ပဲခူးတိုင်း အမှတ် – ၉၀၃၊ ငွေပုလဲ (၁)လမ်း၊ ၃၅ ရုပ်ကွက်၊
	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., ltd မောတောင်အထွေထွေစီးပွားရေး သမဝါယမ အသင်းလီမီတက် United Nilar Agribusiness Co.,ltd Furniture ရွေကမန္တဆန်စက်	မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈–B)၊ သုခဝတီလမ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။ Pyihtaung Su (1st) Street, Myoma Quarter, Mawtaung Township, Tanintharyi, Myanmar. No. 56 (A+B), U Shwe Bin Street, Industrial Dagon Seik Kan Tsp, Zone (1), Yangon. အမှတ် (၇/၈)၊ အေးချမ်းမြူစင်လမ်း၊ တရုတ်တန်းရပ်၊ မြိတ်မြို့
2000 2000 2000 2000 2000 2000 2000 200	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိုဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., ltd မောတောင်အထွေထွေစီးပွားရေး သမဝါယမ အသင်းလိမိတက် United Nilar Agribusiness Co.,ltd Yoon Home Decoration & Furniture ရွှေကမ္ဘာ့ဆန်စက် နြိတ်မြို့သား	ဖြနိမာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စခ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလစ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈-B)၊ သုခဝတီလမ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။ Pyihtaung Su (1st) Street, Myoma Quarter, Mawtaung Township, Tanintharyi, Myanmar. No. 56 (A+B), U Shwe Bin Street, Industrial Dagon Seik Kan Tsp, Zone (1), Yangon. အမှတ် (၇/၈)၊ အေးချမ်းဖြူစင်လမ်း၊ တရုတ်တန်းရပ်၊ ဖြိတ်မြို့ ဒေါက်တာဘသန်းလမ်း၊ မြို့မ (၁) ရပ်ကွက်၊ ပြွန်တန်ဆာမြို့၊ ညောင်လေးပင်မြို့နယ်၊ ပဲခူးတိုင်း အမှတ် – ၉၀၃၊ ငွေပုလဲ (၁)လမ်း၊ ၃၅ ရပ်ကွက်၊ မြောက်ဒဂုံ
2000 2000 2000 2000 2000 2000 2000 200	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိုဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., ltd မောတောင်အထွေထွေစီးပွားရေး သမဝါယမ အသင်းလိမိတက် United Nilar Agribusiness Co.,ltd Yoon Home Decoration & Furniture ရွှေကမ္ဘာ့ဆန်စက် နြိတ်မြို့သား	မြနိမာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁ဝ၃၊ ၅ ဘီ၊ ကျန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စစ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄ဝ၊ မလွှကုန်းလမ်း ၊ (မြညိ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈-B)၊ သုခဝတီလမ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။ Pyihtaung Su (1st) Street, Myoma Quarter, Mawtaung Township, Tanintharyi, Myanmar. No. 56 (A+B), U Shwe Bin Street, Industrial Dagon Seik Kan Tsp, Zone (1), Yangon. အမှတ် (၇/၈)၊ အေးချမ်းမြူစင်လမ်း၊ တရုတ်တန်းရပ်၊ မြိတ်နို့ ဒေါက်ဘာဘသန်းလမ်း၊ မြို့မ (၁) ရပ်ကွက်၊ ပြန်တန်ဆာမြို့၊ ညောင်လေးပင်မြို့နယ်၊ ပဲခူးတိုင်း အမှတ် – ၉ဝ၃၊ ငွေပုလဲ (၁)လမ်း၊ ၃၅ ရပ်ကွက်၊ မြောက်ဒဂုံ အမှတ် (၂) ၊ ဘူတာရပ်၊ မတ္တရာမြို့နယ်၊ မန္တလေးတိုင်း
-666 -666 -666 -666 -666 -666 -666 -66	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., ltd မောကောင်အထွေထွေစီးပွားရေး သမဝါယမ အသင်းလီမိတက် United Nilar Agribusiness Co.,ltd Yoon Home Decoration & Furniture ရွေကမ္ဘာ့ဆန်စက် မြိတ်မြို့သား ရတနာထိုက်ဆန်စက်	ဖြနိမာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စစ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလစ်း ၊ (မြေညီ/ ပထဝ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈-B)၊ သုခဝတီလစ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။ Pyihtaung Su (1st) Street, Myoma Quarter, Mawtaung Township, Tanintharyi, Myanmar. No. 56 (A+B), U Shwe Bin Street, Industrial Dagon Seik Kan Tsp, Zone (1), Yangon. အမှတ် (၇/၈)၊ ဆေးချစ်းဖြူစင်လမ်း၊ တရုတ်တန်းရပ်၊ မြိတ်မြို့ ဒေါက်တာဘသန်းလမ်း၊ မြို့မ (၁) ရပ်ကွက်၊ မြိတ်မြို့ အမှတ် – ၉၀၃၊ ငွေပုလဲ (၁)လမ်း၊ ၃၅ ရပ်ကွက်၊ မြောက်ဒဂုံ အမှတ် (၂) ၊ ဘူတာရပ်၊ မတ္တရာမြို့နယ်၊ မန္တလေးတိုင်း
-666 -666 -666 -666 -666 -666 -666 -66	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိုဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., ltd မောကောင်အထွေထွေစီးပွားရေး သမဝါယမ အသင်းလီမီတက် United Nilar Agribusiness Co.,ltd Yoon Home Decoration & Furniture ရွှေကမ္ဘာ့ဆန်စက် မြိတ်မြို့သား ရတနာထိုက်ဆန်စက်	ဖြနိမာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁၀၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စစ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄၀၊ မလွှကုန်းလစ်း ၊ (မြေညီ/ ပထဝ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈-B)၊ သုခဝတီလစ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။ Pyihtaung Su (1st) Street, Myoma Quarter, Mawtaung Township, Tanintharyi, Myanmar. No. 56 (A+B), U Shwe Bin Street, Industrial Dagon Seik Kan Tsp, Zone (1), Yangon. အမှတ် (၇/၈)၊ ဆေးချစ်းဖြူစင်လမ်း၊ တရုတ်တန်းရပ်၊ မြိတ်မြို့ ဒေါက်တာဘသန်းလမ်း၊ မြို့မ (၁) ရပ်ကွက်၊ မြိတ်မြို့ အမှတ် – ၉၀၃၊ ငွေပုလဲ (၁)လမ်း၊ ၃၅ ရပ်ကွက်၊ မြောက်ဒဂုံ အမှတ် (၂) ၊ ဘူတာရပ်၊ မတ္တရာမြို့နယ်၊ မန္တလေးတိုင်း
2660 2660 2660 2660 2660 2660 2660 2660	စန်းသော်တာဆန်စက်လုပ်ငန်း City Love Gems & Jewellery လက်ဝတ်ရတနာနှင့် ကျောက်စိမ်းရုပ်တု၊ ရုပ်ထွင်းများ Rising Tide Company Limited Royal Paramount Business & Services Co., Ltd Taw Win 77 Co.,ltd မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော် Innlay Lover Travel & Tour Co., ltd မောကောင်အထွေထွေစီးပွားရေး သမဝါယမ အသင်းလီမိတက် United Nilar Agribusiness Co.,ltd Yoon Home Decoration & Furniture ရွေကမ္ဘာ့ဆန်စက် မြိတ်မြို့သား ရတနာထိုက်ဆန်စက်	မြနိမာ့ကျောက်မျက်ရတနာပြတိုက်၊ နေပြည်တော် အမှတ် – ၁ဝ၃၊ ၅ ဘီ၊ ကျွန်းတောလမ်း၊ မုန့်/တောင် ရပ်ကွက်၊ စစ်းချောင်းမြို့နယ်၊ ရန်ကုန် အမှတ် – ၄ဝ၊ မလွှကုန်းလမ်း ၊ (မြေညီ/ ပထပ်) ကျောက်မြောင်း၊ တာမွေ No . 416/ KHA , 82 Road , Bet (32 x 33), Chan Aye Thar Zan Township , Mandalay Myanmar Yarza Thingha Road, Dekhina Thiri Tsp, Hotel Zone (1), Nay Pyi Taw အမှတ် (၁၈-B)၊ သုခဝတီလမ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။ Pyihtaung Su (1st) Street, Myoma Quarter, Mawtaung Township, Tanintharyi, Myanmar. No. 56 (A+B), U Shwe Bin Street, Industrial Dagon Seik Kan Tsp, Zone (1), Yangon. အမှတ် (၇/၈)၊ အေးချမ်းဖြူစင်လမ်း၊ တရုတ်တန်းရပ်၊ မြိတ်နြို့ ဒေါက်ဘာဘသန်းလမ်း၊ မြို့မ (၁) ရပ်ကွက်၊ ပြန်တန်ဆာမြို့၊ ညောင်လေးပင်မြို့နယ်၊ ပဲခူးတိုင်း အမှတ် – ၉ဝ၃၊ ငွေပုလဲ (၁)လမ်း၊ ၃၅ ရပ်ကွက်၊ မြောက်ဒဂုံ အမှတ် (၂) ၊ ဘူတာရပ်၊ မတ္တရာမြို့နယ်၊ မန္တလေးတိုင်း

Jooj	နန်းဘိုဘိုလွင်	(၂/၂၃၉)၊ ကျောက်တလုံးလမ်းမကြီး ၊ ကန်ကြီးရပ်ကွက်၊
1000	မိဘကျေးဇူးအထည်ဆိုင်	တောင်ကြီး။ ရုံ ၁၅ အခန်း (၆)လမ်း၊ ဆိပ်ဈေးလမ်း ၊ မြိတ်မြို့။
Jood	နဒိ (သန္တီသုခ) ဆေးဆိုင်	No. (D-2) Pyidawthar Street, Kan Thar Ward,
၂၀၀၅	ဒေါ်တင်အေး ဆန်ရောင်းဝယ်ရေး	Magwe အမှတ် (၇၆) အနိုင်ပွန်ကျေးရွာ၊ ဘီလင်းမြို့နယ်
Joog	ပန်းသဇင် (၂) ကယားရိုးရာယက်ကန်း လုပ်ငန်း	နရ –၁၆၆ (က) စိန်ပန်းလမ်း၊ နမ့်ဘော်ဝမ် (က) လွိင်ကော်မြို့
Jooq	Chan Café & Food	၂ မရမ်းချိုလမ်း (၅) ရပ်ကွက်၊ ပုသိမ်မြို့၊
1000	and m face	ဧရာဝတီတိုင်းဒေသကြီး
	သုခစ် ဆန်စက်	ကျွန်းကလေးကျေးရွာ၊ ရေလိန်ကျေးရွာ အုပ်စု၊ မော်လမြိုင် ကျွန်းမြို့တယ်
	ဝွတ်ဝွတ် စားသောက်ကုန် လုပ်ငန်း	အမှတ် ၆၂၊ ရွှေဝဆွဲ ဘုရားလမ်း၊ ဝဲကျွန်း ဆင်ဆိပ်ရပ်ကွက်၊ ထားဝယ်မြို့
၂၀၁၀	နှင်းစန္ဒီ ဒေါ်မြင့်မြင့်ကြည် တောင်ဇလဝ်	(၇/၂၆)၊ မဟူရာလမ်း၊ ရတနာသီရိ၊ တောင်ကြီးမြို့
Jooo	<u>ဒေးမြင့်မြင့်ကြည် တောင်ဖင်ဝဝ</u>	အမှတ် (၃၀၆)၊ ၈၉ လမ်း၊ ၃၂ x ၃၃ ကြား ၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးတိုင်း
Jooj	ဟန်ထွန်းသစ်ခွဲစက်	(၁/၃၄)၊ ၅လမ်း၊ အမှတ် ၁၂ ရပ်ကွက်၊ အေးသာယာမြို့။
Joss	ဦးမင်းမင်းထွန်း ရေနံချက်လုပ်ငန်း	ကျောက္တာမြောက်ရွာ၊ မုံရွာမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။
Joog	ဒေါ်စောမူ သစ်အခြေပြု အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း	(၁/၄၆)၊ (၇)လမ်း၊ အေးသာယာစက်မှုစုန်၊ တောင်ကြီးမြို့
၂၀၁၅	နှင်းမေတ္တာ	အရှေ့မြို့ပတ်လမ်း၊ သစ်တောရပ်ကွက်၊တောင်ကြီးမြို့
၂၀၁၆	ထွန်းထွန်းစားသောက်ကုန်လုပ်ငန် း	မေတ္တာမြိုင်ရပ်ကွက်၊ တန့်ဆည်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
၂၀၁၇	ရွှေအားမာန်	(၁၅/၂၈)၊ ရပ်စောက်လမ်း၊ လှိုင်ဘုံသာ(၁)၊ ရွှေညောင်မြို့
၂၀၁၈	စတားဟင်္သာ ကုမ္ပဏီလီမိတက်	၁၈၊ စစ်ကဲလမ်း၊ ဥယျာဉ်တောင်၊ ဟင်္သာတမြို့၊ ဧရာဝတီတိုင်းဒေသကြီး
ეიაც	ခရီးသွားလုပ်ငန်း(Miss Island)	အမှတ်-(A- 17) စုပေါင်းရုံးလမ်း၊ ၂ ရပ်ကွက်၊ ငွေဆောင်မြို့
JoJo	မျိုးမြန်မာဆန်စက်	ကုန်းသာ၊နတ်တလင်းမြို့
lolo	ဦးဘတင်ထီးဖိနပ်လက်လီ/လက် ကားရောင်းဝယ်ရေး	မြို့မဈေးကြီးဝင်း၊ကျေးပင်ကြီးရပ်ကွက်၊စစ်တွေမြို့၊ ရခိုင်ပြည်နယ်
JoJJ	"ဒေါ်စမ်းစမ်းဝင်း"	ကျောင်းတော်ရာရွာ၊ ကျောင်းတော်ရာအုပ်စု၊
	ဆန်စပါးရောင်းဝယ်ရေး	ပေါင်းတည်မြို့၊ ပဲခူးတိုင်း
	မြတ်မြင့်မိုရ်ဘော်ဒါဆောင် (ဒေါ်လတ်လတ်ခိုင်)	၃၂–၃၃လမ်းကြား၊ ၇၇–၇၈လမ်းကြား၊ ချမ်းအေးသာစံ။
	ဦးလေးကျော် ရေနံချက်လုပ်ငန်း	ကျောက္ကာမြောက်ရွာ၊ မုံရွာမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။
	အာကာကျော်မြေပဲခွဲစက် ဦးကျော်ကျော်	အမှတ်(၃၂၅)၊(၂၆)လမ်း၊ရန်နိုင်ရပ်၊မကွေးမြို့၊
	ဦးမြင့်ဝင်း တွင်ခုံလုပ်ငန်း	သုခမိန်လမ်း၊ (၄)ရက်ကွက်၊ ဘားအံမြို့
	"ပုလဲပန်း"ကဖေးနှင့်စားသောက် ဆိုင်လုပ်ငန်း	အမှတ်(၁၉၁၃)၊မဟာစေတီဘုရားလမ်း၊မဇင်းရပ်၊ပဲခူးမြို့၊
၂၀၂၈	မေတ္တာဝင်းကျောက်မျက် အရောင်းဆိုင် (ဦးမြင့်စိုး)	က–၄/၆၂/ ၆၈–၆၉ လမ်းကြား၊ စိန်ပန်းလမ်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့
10.10		
	ဒေါ်မာမာလွင် ပရိဘောဂလုပ်ငန်း	
	ဦးသိန်းမောင် တွင်ခုံလုပ်ငန်း	အမှတ် (၂၄), တိုင်းရုံးအရှေ့လမ်း၊ ရွှေပေးရပ်မြိတ် အမှတ်(41)၊ 19 လမ်း၊(ရန်ဝေး)၊ အောင်ရတနာရပ်ကွက်၊
	ောက်လုပ်ငန်း	မကွေးမြို့။
	ဦးလင်းထင်ဝင်းဆီစက်	အမှတ်(၂၂၅)၊ရွှေညောင်ပင်လမ်း၊ဝက်ပုတ်ကျေးရွာ၊ သဲကုန်းမြို့နယ်၊
1055	ဝေဝေကျောက်စိမ်းအချောထည်	အကွက် (၂၇၁)၊ ၃၂-၃၃လမ်းကြား၊ ၈၇–၈၈လမ်းကြား၊ ချမ်အေးသာဇံမြို့နယ်၊ မန္တလေး
Jose	ဦးညိုဆိုင်ကယ် ပိုပစ္စည်းစက်နှင့် စက်ပစ္စည်းများ	အမှတ်(၁၂၅)၊ ဝေါလမ်း၊ ဘုရားကြီး၊ ပဲခူးတိုင်း
	စက်ပစ္စည်းများ ရောင်းဝယ်မှုလုပ်ငန်း	
ეიදე	7.2 အိမ်ဆောက်ပစ္စည်း လုပ်ငန်း	No.(Tha/055),pyihtaung Su (1)st Street,Myoma Quarter, Mawtaung Township, Tanintharyi ,
		, , , , , , , , , , , , , , , , , , , ,
		Myanmar
Jose	(ရွှေဧရာ) ကားဝန်ဆောင်မှု သမီးချော တံဆိပ်ရိက်လပ်ငန်း	အောင်ဧရာကားဝန်း၊ ပုသိမ်မြို့
ეიදი	သမီးချော တံဆိပ်ရိုက်လုပ်ငန်း	အောင်ရောကားဝန်း၊ ပုသိမ်မြို့ အမှတ် (၁၈)၊ ပတ္တမြားလမ်း၊ ၁ ရပ်ကွက်၊ ရေသောင်ယုံမြို့နယ်ရဲ့ ရောင်းသာ
ါ၀5e ါ၀5ပ	သမီးချော တံဆိပ်ရိုက်လုပ်ငန်း ဦးဝင်းသူရ ရေနံချက်လုပ်ငန်း	အောင်ရောကားဝန်း၊ ပုသိမိမြို့ အမှတ် (၁၈)၊ ပတ္တမြားလမ်း၊ ၁ ရပ်ကွက်၊ ရေသောင်ယံမြို့နယ်ခွဲ၊ ချောင်းသာ ကျောက္ကာမြောက်ရွာ၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
1056 105e 105d	သမီးချော တံဆိပ်ရိုက်လုပ်ငန်း ဦးဝင်းသူရ ရေနံချက်လုပ်ငန်း အားပြည့် တိရိစ္ဆာန် အစားအစာရောင်း	အောင်ရောကားဝန်း၊ ပုသိမိမြို့ အမှတ် (၁၈)၊ ပတ္တမြားလမ်း၊ ၁ ရပ်ကွက်၊ ရွှေသောင်ယံမြို့နယ်ခွဲ၊ ချောင်းသာ ကျောက္ကာမြောက်ရွာ၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ အမှတ် (ဂ)၊ ရပ်ကွက် မငြိမ်းလှကုန်း၊ ပုသိမိမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ၁၉၂၅၄၉၉၃၉၃၂
7060 7050 7050	သမီးချော တံဆိပ်ရိုက်လုပ်ငန်း ဦးဝင်းသူရ ရေနံချက်လုပ်ငန်း အားပြည့် တိရိစ္ဆာန်	အောင်ရောကားဝန်း၊ ပုသိမိမြို့ အမှတ် (၁၈)၊ ပတ္တမြားလမ်း၊ ၁ ရပ်ကွက်၊ ရွှေသောင်ယံမြို့နယ်ခွဲ၊ ချောင်းသာ ကျောက္ကာမြောက်ရွာ၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ အမှတ် (ဂ)၊ ရပ်ကွက် မငြိမ်းလှကုန်း၊ ပုသိမိမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ၁၉၂၅၄၉၉၃၉၃၂

၂၀၄၁ ဟတ်ဟွမ်း ကားဝပ်လျှော့

(မ/R ၂၄၈)၊ ကျောက်တစ်လုံးလမ်း၊ ကန်ရှေ့ရပ်၊

တောင်ကြီး

Josj	နှင်းနုဝေ	(၅/၃)၊ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်းရပ်၊
		တောင်ကြီးမြို့။
Joss	J-icon Training Center &	ရုံးကြီးလမ်း၊ ဝိုးတန်းရပ်၊ စစ်ကိုင်းမြို့၊
	Copier	စစ်ကိုင်းတိုင်းဒေသကြီး။
J099		အမှတ် (၁/၂)၊ သီရိလမ်း နှင့် ဈေးပတ်လမ်းထောင့်၊ လိုင်းပေါင်းစုံဂိတ်ဟောင်း၊ လောဓမ္မရပ်ကွက်၊
	လျှပ်စစ် ပစ္စည်းဆိုင်	
1000	စန်းစန်း မိတ္တူ စာစီစာရိုက်	လွိုင်ကော်မြို့။ အခန်း(၅)၊ သပြေလမ်း၊ နမ(၄)၊
Jose	ladiadi edil ananilus	ကျောင်းကြီးစုရပ်၊ တောင်ကြီးမြို့
0	m c c	
Jose	ဒေါ်တင်တင်အေး	အခုကြီးကျေးရွာ၊ ပန်းတနော်မြို့နယ်၊
	သင်ဖျာရောင်းဝယ်ရေး	ရောဝတီတိုင်းဒေသကြီး
Josq	Yang Hur Company Limited	အမှတ်(၇၄၆)၊ ပြည်–ပေါင်းတစ်လည်၊
	0 9 2 20 2 2	ပေါက်ခေါင်းလမ်းမကြီး
၂၀၄၈	ထွန်းထွန်းနိုင်နှင့် ညီအကိုများ	၃၇လမ်း၊ ၇ဝ – ၇၁ကြား၊ မဟာနွယ်စဉ်ရပ်၊
	သံပန်း၊ သံတံခါး (ဦးထွန်းထွန်းနိုင်)	မဟာအောင်မြေမြို့နယ်
IOCB	(ဥးထွန်းထွန်းနှင်) ဒေါ်နှင်းမြသန္တာ	သလ္လာ(၁)၊ သာစည်လမ်း၊ မုံရွာမြို့၊
3 70	ရေနံချက်ဖိုလုပ်ငန်း	စစ်ကိုင်းတိုင်းဒေသကြီး။
၂၀၅၀	ဦးစိုးဝင်း ရေနံချက်လုပ်ငန်း	ကျောတ္တာမြောက်ရွာ၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
၂၀၅၁	ယဉ်မေဦး ဆန်စက်လုပ်ငန်း	မန်ရွက်ကျေးရွာ၊ မိုးကောင်းမြို့နယ်။
Jogj	စိန်နန်းယံ တည်းခိုခန်း	အမှတ်(၃၈၈)၊ မင်းလမ်းရပ်၊ စစ်ကိုင်းမြို့၊
		စစ်ကိုင်းတိုင်းဒေသကြီး။
ეიეგ	ရွှေကမ်းဖော်ဆီ	အမှတ် ၅၀၃ B ၊ ဆေးရုံလမ်း၊ မြောက်ရွာရပ်၊ ထားဝယ်(၆
16.	စားသောက်ကုန်လုပ်ငန်း	07
ეიევ	ဒေါ်ရွှေအိ ရေနံချက်လုပ်ငန်း	ရန်ကင်းရပ်၊ ဗုံရွာမြို့
ეიეე	သရဖီအလူမီနီယံလုပ်ငန်း	ဘုံပျံ ၃လမ်း၊ သရဖီလမ်းသွယ်၊ အောင်ချမ်းသာရပ်ကွက် ရေပုန်းနယ်မြေ၊ မြိတ်
വാട്ര	New National	ရေပုနးနယမြေ၊ မြဘ အမှတ်(၆A၊ ၁၃)၊ သထုံတံတားလမ်း၊ ဖက်တန်းရပ်ကွက်၊
1000	ထရောနစ် နှင့် အပိုပစ္စည်း	မော်လမြိုင်မြို့
	ရောင်းဝယ်ရေး	Glogi.
ეიჟი	စွယ်စုံ ပိုက်ဆိုင်	ရုပ်စုံကျောင်းလမ်း၊ ဘုရားကြီးရပ်၊ မုံရွာမြို့၊
		စစ်ကိုင်းတိုင်းဒေသကြီး။
၂၀၅၈	ဟိဏ်းဟိဏ်းတောက် ကုမ္ပဏီ	ချမ်းမြေ့အောင်စည်ရပ်ကွက်၊ ကလေးမြို့၊
	လီမိတက်	စစ်ကိုင်းတိုင်းဒေသကြီး။
ეიეც	အောင်ရတနာလင်း	အကွက်(၃၃၉)၊စိန်ပန်းလမ်းမကြီး၊မဟာ
_	(ဦးစိုင်းအောင်လင်း)	အောင်မြေမြို့နယ်၊
Jobo	သီရိ-မိတ္တူ၊ ကွန်ပျူတာ	အမှတ်(၈)၊ သာယာကုန်းလမ်း၊ (ဝတ်ကြီးဘုရားအနီး)
	သင်တန်း၊ ကွန်ပျူတာ၊	ရွှေတောင်ရပ်၊ မော်လမြိုင်မြို့
	ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း၊	
	မိတ္တူစက် ရောင်းဝယ်ရေး	
၊ဝ၆၁	<u>လုပ်ငန်း</u> ဦးအောင်မြင့်ဟိန်း	ကျောက္တာမြောက်ရွာ၊ မုံရွာမြို့နယ်၊
Jaco	ရေနံချက်လုပ်ငန်း	စစ်ကိုင်းတိုင်းဒေသကြီး။
JoGj	Oun Pha Shabu Shabu	(၃၉၃)၊ နမ(၁၁)၊ ကျောင်းကြီးစုရပ်၊ တောင်ကြီး
ეიცგ	ဆန်းလင်း ဆန်စက်	ခတ်ချိုကျေးရွာ(အလယ်ပိုင်း)၊ ပိုင်းမော်မြို့နယ်။
		ကချင်ပြည်နယ်
Jogs	ဥစားကြက်ဥမွေးမြူရေး	(၂၀/၂၅)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
ia C -	(စိန်ရောင်ခြယ်)	မြို့မရပ်ကွက်၊ တောင်ကြီးမြို့
၂၀၆၅	ဦးတင်ဦးလွင် (ရာပြည့် ဆန်ပွဲရုံ)	ဗိုလ်ချူပ်လမ်း၊နတ်လူထိပ်ပန်ရပ်ကွက်၊ မုံရွာမြို့၊
10.00	2-9-20 129000	စစ်ကိုင်းတိုင်းဒေသကြီး။
Jugg	ရွှေပအိုဝ်း ကားဂိတ်	ညောင်ဖြူစခန်း၊ (ည/၁၂)၊ အနောက်မြို့ပတ်လမ်း၊
ကြော	ဦးအေးမင်းထွန်း	တောင်ကြီးမြို့ ကျောက္တာမြောက်ရွာ၊ မုံရွာမြို့နယ်၊
5501	ရေနံချက်လုပ်ငန်း	စစ်ကိုင်းတိုင်းဒေသကြီး။
၂၀၆၈	ဦးရဲလှိုင် ကုန်စုံဆိုင်	ပင်လုံမြို့မဈေးကြီး၊ (၂) ရပ်ကွပ်၊ လမ်းမတော်လမ်း၊
-	G CA LITE	ပင်လုံမြို့
၂၀၆၉	သဒ္ဓါလင်း ပရိဘောဂ နှင့်သစ်ဆိုင်	အမှတ်(၇/၂/၂၅(ခ)၊မြင့်မိုရ်လမ်း၊ နမ(၇)၊
		222
		ဘုရားဖြူရပ်ကွက်၊ တောင်ကြး
	DAYကုန်မျိုးစုံဆိုင်နှင့်	ဘုရားဖြူရပ်ကွက်၊ တောင်ကြီး ၁။ Day ကလောင်ဆွေလမ်း၊ ဇရစ်ရပ်၊ အမှတ်– ၃၅၃
၂၀၇၀	အတွေထွေ	ဘုရားဖြူရပက္ခက၊ တောင်ကြး ၁။ Day ကလောင်ဆွေလမ်း၊ ဓရစ်ရပ်၊ အမှတ်– ၃၅၃ ၂။ အမှတ်– ၂၅၅၊ စီပယ်လမ်း၊ ခုံဝင်းဒပ်ရပ်၊ ထားဝယ်
၂၀၇၀	အတွေထွေ	၁။ Day ကလောင်ဆွေလမ်း၊ ခရစ်ရပ်၊ အမှတ်– ၃၅၃ ၂။ အမှတ်– ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒဝ်ရပ်၊ ထားဝယ်
၂၀၇၀		၁။ Day ကလောင်ဆွေလမ်း၊ စရစ်ရပ်၊ အမှတ်– ၃၅၃ ၂။ အမှတ်– ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒပ်ရပ်၊ ထားဝယ် ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့၊
၂၀၇၁	အထွေထွေ ရောင်းဝယ်ရေးလုပ်ငန်း စိန်ကမ္ဘာ အိန္ဒိယပစ္စည်းဆိုင်	၁။ Day ကလောင်ဆွေလမ်း၊ စရစ်ရပ်၊ အမှတ်– ၃၅၃ ၂။ အမှတ်– ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒပ်ရပ်၊ ထားဝယ် ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
၂၀၇၁	အထွေထွေ ရောင်းဝယ်ရေးလုပ်ငန်း စိန်ကမ္ဘာ အိန္ဒိယပစ္စည်းဆိုင် မြတ်သိရိ သီးနှံမျိုးစုံနှင့် မျိုးစေ့	၁။ Day ကလောင်ဆွေလမ်း၊ စရစ်ရပ်၊ အမှတ်– ၃၅၃ ၂။ အမှတ်– ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒဝ်ရပ်၊ ထားဝယ် ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ မေတ္တာမြိုင်ရပ်ကွက်၊ တန့်ဆည်မြို့၊
1000 1000	အထွေထွေ ရောင်းဝယ်ရေးလုပ်ငန်း စိန်ကမ္ဘာ အိန္ဒိယပစ္စည်းဆိုင် မြတ်သီရိ သီးနှံမျိုးစုံနှင့် မျိုးစေ့ လက်ကားဖြန့်ချီရေးလုပ်ငန်း	၁။ Day ကလောင်ဆွေလမ်း၊ စရစ်ရပ်၊ အမှတ်– ၃၅၃ ၂။ အမှတ်– ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒပ်ရပ်၊ ထားဝယ် ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ မေတ္တာမြိုင်ရပ်ကွက်၊ တန့်ဆည်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
1000 1000	အထွေထွေ ရောင်းဝယ်ရေးလုပ်ငန်း စိန်ကမ္ဘာ အိန္ဒိယပစ္စည်းဆိုင် မြတ်သီရီ သီးနှံမျိုးစုံနှင့် မျိုးစေ့ လက်ကားဖြန့်ချီရေးလုပ်ငန်း ဦးစောထွန်း ဆန်စပါး	၁။ Day ကလောင်ဆွေလမ်း၊ စရစ်ရပ်၊ အမှတ်– ၃၅၃ ၂။ အမှတ်– ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒဝ်ရပ်၊ ထားဝယ် ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ မေတ္တာမြိုင်ရပ်ကွက်၊ တန့်ဆည်မြို့၊
000 000 000	အထွေထွေ ရောင်းဝယ်ရေးလုပ်ငန်း စိန်ကမ္ဘာ အိန္ဒိယပစ္စည်းဆိုင် မြတ်သိရိ သီးနှံမျိုးစုံနှင့် မျိုးစေ့ လက်ကားဖြန့်ချီရေးလုပ်ငန်း ဦးစောထွန်း ဆန်စပါး ရောင်းဝယ်ရေးပွဲရုံ	၁။ Day ကလောင်ဆွေလမ်း၊ စရစ်ရပ်၊ အမှတ်– ၃၅၃ ၂။ အမှတ်– ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒပ်ရပ်၊ ထားဝယ် ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ မေတ္တာမြိုင်ရပ်ကွက်၊ တန့်ဆည်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ အမှတ်(၁)ရပ်ကွက်၊ရုံးလမ်း၊ စီးကုန်းမြို့၊ ပဲခူးတိုင်း
000 000 000	အထွေထွေ ရောင်းဝယ်ရေးလုပ်ငန်း စိန်ကမ္ဘာ အိန္ဒိယပစ္စည်းဆိုင် မြတ်သီရီ သီးနံမျိုးစုံနှင့် မျိုးစေ့ လက်ကားဖြန့်ချီရေးလုပ်ငန်း ဦးစောထွန်း ဆန်စပါး ရောင်းဝယ်ရေးပွဲရုံ ထွန်းလင်းအောင်	၁။ Day ကလောင်ဆွေလမ်း၊ စရစ်ရပ်၊ အမှတ်– ၃၅၃ ၂။ အမှတ်– ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒပ်ရပ်၊ ထားဝယ် ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ မေတ္တာမြိုင်ရပ်ကွက်၊ တန့်ဆည်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ အမှတ်(၁)ရပ်ကွက်၊ရုံးလမ်း၊ ဖီးကုန်းမြို့၊ ပဲခူးတိုင်း အမှတ်– ၁၁ D/ ဗိုလ်ချုပ်လမ်း၊ အမှတ်– ၂ ရပ်ကွက်၊
1006 1000	အထွေထွေ ရောင်းဝယ်ရေးလုပ်ငန်း စိန်ကမ္ဘာ အိန္ဒိယပစ္စည်းဆိုင် မြတ်သီရိ သီးနှံမျိုးစုံနှင့် မျိုးစေ့ လက်ကားဖြန့်ချိရေးလုပ်ငန်း ဦးစောထွန်း ဆန်စပါး ရောင်းဝယ်ရေးပွဲရုံ ထွန်းလင်းအောင် စိုက်ပျိုးရေးဆေးဆိုင်	၁။ Day ကလောင်ဆွေလမ်း၊ ဧရစ်ရပ်၊ အမှတ် – ၃၅၃ ၂။ အမှတ် – ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒပ်ရပ်၊ ထားဝယ် ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ မေတ္တာမြိုင်ရပ်ကွက်၊ တန့်ဆည်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ အမှတ်(၁)ရပ်ကွက်၊ရုံးလမ်း၊ စီးကုန်းမြို့၊ ပဲခူးတိုင်း အမှတ် – ၁၁ D/ ဗိုလ်ချုပ်လမ်း၊ အမှတ် – ၂ ရပ်ကွက်၊ မဲဇလီကုန်း၊ အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်း
1006 1000	အထွေထွေ ရောင်းဝယ်ရေးလုပ်ငန်း စိန်ကမ္ဘာ အိန္ဒိယပစ္စည်းဆိုင် မြတ်သီရီ သီးနံမျိုးစုံနှင့် မျိုးစေ့ လက်ကားဖြန့်ချီရေးလုပ်ငန်း ဦးစောထွန်း ဆန်စပါး ရောင်းဝယ်ရေးပွဲရုံ ထွန်းလင်းအောင်	၁။ Day ကလောင်ဆွေလမ်း၊ ဧရစ်ရပ်၊ အမှတ် – ၃၅၃ ၂။ အမှတ် – ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒပ်ရပ်၊ ထားဝယ် ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ မေတ္တာမြိုင်ရပ်ကွက်၊ တန့်ဆည်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ အမှတ်(၁)ရပ်ကွက်၊ရုံးလမ်း၊ စီးကုန်းမြို့၊ ပဲခူးတိုင်း အမှတ် – ၁၁ D/ ဗိုလ်ချုပ်လမ်း၊ အမှတ် – ၂ ရပ်ကွက်၊ မဲဇလီကုန်း၊ အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်း ဈေးကုန်းရပ်၊ မိုးဗြဲမြို့၊ ဈေးရှေရပ်၊
1000 1000 1000	အတွေတွေ ရောင်းဝယ်ရေးလုပ်ငန်း စိန်ကမ္ဘာ အိန္ဒိယပစ္စည်းဆိုင် မြတ်သီရိ သီးနှံမျိုးစုံနှင့် မျိုးစေ့ လက်ကားဖြန့်ချီရေးလုပ်ငန်း ဦးစောတွန်း ဆန်စပါး ရောင်းဝယ်ရေးပွဲရုံ တွန်းလင်းအောင် စိုက်ပျိုးရေးဆေးဆိုင် တောင်ပေါ်သား	၁။ Day ကလောင်ဆွေလမ်း၊ ဧရစ်ရပ်၊ အမှတ် – ၃၅၃ ၂။ အမှတ် – ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒပ်ရပ်၊ ထားဝယ် ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ မေတ္တာမြိုင်ရပ်ကွက်၊ တန့်ဆည်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ အမှတ်(၁)ရပ်ကွက်၊ရုံးလမ်း၊ စီးကုန်းမြို့၊ ပဲခူးတိုင်း အမှတ် – ၁၁ D/ ဗိုလ်ချုပ်လမ်း၊ အမှတ် – ၂ ရပ်ကွက်၊ မဲဇလီကုန်း၊ အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်း ဈေးကုန်းရပ်၊ မိုးဗြဲမြို့၊ ဈေးရှေ့ရပ်၊ ဖယ်ခုံမြို့
1000 1000 1000	အထွေထွေ ရောင်းဝယ်ရေးလုပ်ငန်း စိန်ကမ္ဘာ အိန္ဒိယပစ္စည်းဆိုင် မြတ်သီရိ သီးနှံမျိုးစုံနှင့် မျိုးစေ့ လက်ကားဖြန့်ချီရေးလုပ်ငန်း ဦးစောထွန်း ဆန်စပါး ရောင်းဝယ်ရေးပွဲရုံ ထွန်းလင်းအောင် စိုက်ပျိုးရေးဆေးဆိုင် တောင်ပေါ်သား	၁။ Day ကလောင်ဆွေလမ်း၊ ရရစ်ရပ်၊ အမှတ် – ၃၅၃ ၂။ အမှတ် – ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒပ်ရပ်၊ ထားဝယ် ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ မေတ္တာမြိုင်ရပ်ကွက်၊ တန့် ဆည်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ အမှတ် (၁)ရပ်ကွက်၊ရုံးလမ်း၊ ဖီးကုန်းမြို့၊ ပဲခူးတိုင်း အမှတ် – ၁၁ D/ ဗိုလ်ချုပ်လမ်း၊ အမှတ် – ၂ ရပ်ကွက်၊ မဲဇလီကုန်း၊ အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်း ဈေးကုန်းရပ်၊ မိုးဗြဲမြို့၊ ဈေးရှေ့ရပ်၊ ဖယ်ခုံမြို့
1008 1009 1009 1009	အထွေထွေ ရောင်းဝယ်ရေးလုပ်ငန်း စိန်ကမ္ဘာ အိန္ဒိယပစ္စည်းဆိုင် မြတ်သီရိ သီးနှံမျိုးစုံနှင့် မျိုးစေ့ လက်ကားဖြန့်ချီရေးလုပ်ငန်း ဦးစောထွန်း ဆန်စပါး ရောင်းဝယ်ရေးပွဲရုံ ထွန်းလင်းအောင် စိုက်ပျိုးရေးဆေးဆိုင် တောင်ပေါ်သား ကိုအောင်သန်းစက်မှုလက်မှု လုပ်ငန်း	၁။ Day ကလောင်ဆွေလမ်း၊ ရရစ်ရပ်၊ အမှတ် – ၃၅၃ ၂။ အမှတ် – ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒပ်ရပ်၊ ထားဝယ် ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ မေတ္တာမြိုင်ရပ်ကွက်၊ တန့် ဆည်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ အမှတ် (၁)ရပ်ကွက်၊ရုံးလမ်း၊ ဖီးကုန်းမြို့၊ ပဲခူးတိုင်း အမှတ် – ၁၁ D/ ဗိုလ်ချုပ်လမ်း၊ အမှတ် – ၂ ရပ်ကွက်၊ မဲစလီကုန်း၊ အင်္ဂပူမြို့ နယ်၊ ဧရာဝတီတိုင်း ဈေးကုန်းရပ်၊ စိုးဗြဲမြို့၊ ဈေးရှေ့ရပ်၊ ဖယ်ခုံမြို့ အမှတ် (၁၀၂)၊ ဗုဒ္ဓပြတိုက်နောက်လမ်း၊ မကျည်းမြိုင်ရပ်ကွက်၊စစ်တွေမြို့၊ ရခိုင်ပြည်နယ်။
1046 1046 1045 1045	အတွေတွေ ရောင်းဝယ်ရေးလုပ်ငန်း စိန်ကမ္ဘာ အိန္ဒိယပစ္စည်းဆိုင် မြတ်သီရိ သီးနှံမျိုးစုံနှင့် မျိုးစေ့ လက်ကားဖြန့်ချိရေးလုပ်ငန်း ဦးစောထွန်း ဆန်စပါး ရောင်းဝယ်ရေးပွဲရုံ ထွန်းလင်းအောင် စိုက်ပျိုးရေးဆေးဆိုင် တောင်ပေါ်သား ကိုဆောင်သန်းစက်မှုလက်မှု လုပ်ငန်း Tha Zin Pann (သစင်ပန်းဟိုတယ်)	၁။ Day ကလောင်ဆွေလမ်း၊ ရရစ်ရပ်၊ အမှတ် – ၃၅၃ ၂။ အမှတ် – ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒပ်ရပ်၊ ထားဝယ် ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ အမှတ် (၁)ရပ်ကွက်၊ရုံးလမ်း၊ ဖီးကုန်းမြို့၊ ပဲခူးတိုင်း အမှတ် – ၁၁ D/ ဗိုလ်ချုပ်လမ်း၊ အမှတ် – ၂ ရပ်ကွက်၊ မဲဇလီကုန်း၊ အင်္ဂပူမြို့ နယ်၊ ဧရာဝတီတိုင်း ဈေးကုန်းရပ်၊ မိုးမြိမြို့၊ ဈေးရှေ့ရပ်၊ ဖယ်ခုံခြို့ အမှတ် (၁၀၂)၊ ဗုဒ္ဓပြတိုက်နောက်လမ်း၊ မကျည်းမြိုင်ရပ်ကွက်၊စစ်တွေမြို့၊ ရခိုင်ပြည်နယ်။ အမှတ် ၁၀၃/၁၃, ၆၁၀၊ ၂၇–၂၈ လမ်းကြား ၊ ဂု၆-ဂုဂု လမ်
1000 1000 1000 1000	အတွေတွေ ရောင်းဝယ်ရေးလုပ်ငန်း စိန်ကမ္ဘာ အိန္ဒိယပစ္စည်းဆိုင် မြတ်သီရိ သီးနှံမျိုးစုံနှင့် မျိုးစေ့ လက်ကားဖြန့်ချိရေးလုပ်ငန်း ဦးစောထွန်း ဆန်စပါး ရောင်းဝယ်ရေးပွဲရုံ ထွန်းလင်းအောင် စိုက်ပျိုးရေးဆေးဆိုင် တောင်ပေါ်သား ကိုဆောင်သန်းစက်မှုလက်မှု လုပ်ငန်း Tha Zin Pann (သစင်ပန်းဟိုတယ်)	၁။ Day ကလောင်ဆွေလမ်း၊ စရစ်ရပ်၊ အမှတ် – ၃၅၃ ၂။ အမှတ် – ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒဝ်ရပ်၊ ထားဝယ် ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ မေတ္တာမြိုင်ရပ်ကွက်၊ တန့်ဆည်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ အမှတ် (၁)ရပ်ကွက်၊ရုံးလမ်း၊ ဇီးကုန်းမြို့၊ ပဲခူးတိုင်း အမှတ် (၁)ရပ်ကွက်၊ရုံးလမ်း၊ ဇီးကုန်းမြို့၊ ပဲခူးတိုင်း အမှတ် – ၁၁ D/ ဗိုလ်ချုပ်လမ်း၊ အမှတ် – ၂ ရပ်ကွက်၊ မဲဇလီကုန်း၊ အင်္ဂပုမြို့နယ်၊ ဧရာဝတီတိုင်း ဈေးကုန်းရပ်၊ မိုးမြိမြို့၊ ဈေးရှေ့ရပ်၊ ဖယ်ခုံမြို့ အမှတ် (၁၀)၊ ဗုဒ္ဓပြတိုက်နောက်လမ်း၊ မကျည်းမြိုင်ရပ်ကွက်၊စစ်တွေမြို့၊ ရခိုင်ပြည်နယ်။ အမှတ် ၁၀၃/၁၃. ၆၁၀၊ ၂၇–၂၈ လမ်းကြား ၊ ၇၆–ဂုဂု လမ်း၊ မန္တလေးမြို့
1046 1046 1045 1045	အထွေထွေ ရောင်းဝယ်ရေးလုပ်ငန်း စိန်ကမ္ဘာ အိန္ဒိယပစ္စည်းဆိုင် မြတ်သီရိ သီးနှံမျိုးစုံနှင့် မျိုးစေ့ လက်ကားဖြန့်ချီရေးလုပ်ငန်း ဦးစောထွန်း ဆန်စပါး ရောင်းဝယ်ရေးပွဲရုံ ထွန်းလင်းအောင် စိုက်ပျိုးရေးဆေးဆိုင် တောင်ပေါ်သား ကိုအောင်သန်းစက်မှုလက်မှု လုပ်ငန်း	၁။ Day ကလောင်ဆွေလမ်း၊ စရစ်ရပ်၊ အမှတ်– ၃၅၃ ၂။ အမှတ်– ၂၅၅၊ စံပယ်လမ်း၊ ခုံဝင်းဒပ်ရပ်၊ ထားဝယ် ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ မေတ္တာမြိုင်ရပ်ကွက်၊ တန့်ဆည်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ အမှတ်(၁)ရပ်ကွက်၊ရုံးလမ်း၊ ဇီးကုန်းမြို့၊ ပဲခူးတိုင်း အမှတ်– ၁၁ D/ ဗိုလ်ချုပ်လမ်း၊ အမှတ်– ၂ ရပ်ကွက်၊ မဲဇလီကုန်း၊ အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်း ဈေးကုန်းရပ်၊ မိုးမြိမြို့၊ ဈေးရှေ့ရပ်၊ ဖယ်ခုံမြို့ အမှတ်(၁၀၂)၊ ဗုဒ္ဓပြတိုက်နောက်လမ်း၊ ကျေည်းမြိုင်ရပ်ကွက်၊စစ်တွေမြို့၊ ရခိုင်ပြည်နယ်။ အမှတ် ၁၀၃/၁၃. ၆၁၀၊ ၂၇–၂၈ လမ်းကြား ၊ ၇၆–၇၇ လ၊

ရေယာဉ်ပိုင်ရှင်အမည်ပြောင်းလဲခြင်း

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော မြင့်မြတ် သိန်း–၁၁၇ အမည်ရှိ ငါးဖမ်းစက်လှေ မှတ်ပုံတင်အမှတ် ON–4843၊ စုစုပေါင်း တန်ချိန် 102.58အား ဂရန်အမည်ပေါက်ပိုင်ရှင်ဖြစ်သော ဦးဝင်းခိုင် ၁၄/ပသရ(နိုင်)ဝ၉ဝ၁ဝ အမည်သို့ ပြောင်းလဲပေးပါရန် ဤဌာနသို့ လျှောက်ထားလာပါသည်။ ၎င်းပိုင်ရှင်အမည် ပြောင်းလဲရန်ကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ညွှန်ကြားရေးမှူးချုပ်၊ ရေကြောင် ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒေါပုံသင်္ဘောကျင်း ရန်ကုန်မြို့သို့လိပ်မူ၍ ရက်ပေါင်း ၀အတွင်း ပိုင်ဆိုင်မှုအထောက်အထားများနှင့်တကွ မည်သူမဆို လာရောက်ကန့်ကွက် နိုင်ပါသည်။ ၎င်းရက်ထက်ကျော်လွန်ပါက ရုံးလုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက် သူသို့ ပြောင်းလဲပေးမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

ရေယာဉ်ပိုင်ရှင်အမည်ပြောင်းလဲခြင်း

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားေ မင်းဦး အမည်ရှိ ငါးဖမ်းစက်လှေ မှတ်ပုံတင်အမှတ် ON–2178၊ စုစုပေါင်း တန်ချိန် 52.2! အား ဂရန်အမည်ပေါက်ပိုင်ရှင်ဖြစ်သော ဦးသန့်ဇော် ၁၄/ဖပန (နိုင်)၁၀၇၅၃၄ အမည်သို ပြောင်းလဲပေးပါရန် ဤဌာနသို့ လျှောက်ထားလာပါသည်။ ၎င်းပိုင်ရှင်အမည် ပြောင်းလဲရန် ကိစ္စနှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ညွှန်ကြားရေးမှူးချုပ်၊ ရေကြောင်းပို့ဆောင်ရေ ညွှန်ကြားမှုဦးစီးဌာန၊ ဒေါပုံသင်္ဘောကျင်း ရန်ကုန်မြို့သို့လိပ်မူ၍ ရက်ပေါင်း ၃၀အတွင် ပိုင်ဆိုင်မှုအထောက်အထားများနှင့်တကွ မည်သူမဆို လာရောက်ကန့်ကွက်နိုင်ပါသည်၊ ၎င်းရက်ထက်ကျော်လွန်ပါက ရုံးလုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားသူသို့ ပြောင်းလဲပေးမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

ရေယာဉ်ပိုင်ရှင်အမည်ပြောင်းလဲခြင်း

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော မြင့်မြတ် သိန်း–၁၁၇ အမည်ရှိ ငါးဖမ်းစက်လှေ မှတ်ပုံတင်အမှတ် ON–6773(A)၊ စုစုပေါင်း တန်ချိန် 67.76အား ဂရန်အမည်ပေါက်ပိုင်ရှင်ဖြစ်သော ဦးစိန်ဝင်း ၁၄/ပသရ(နိုင်)ဝ၉ဝ၁ဝ အမည်သို့ ပြောင်းလဲပေးပါရန် ဤဌာနသို့ လျှောက်ထားလာပါသည်။ ၎င်းဝိုင်ရှင်အမည် ပြောင်းလဲရန်ကိစ္စနှင့်ပတ်သက်၍ ကန့် ကွက်လိုပါက ညွှန်ကြားရေးမှူးချုပ်၊ ရေကြောင် ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒေါပုံသင်္ဘောကျင်း ရန်ကုန်မြို့သို့လိပ်မူ၍ ရက်ပေါင် ၃၀အတွင်း ပိုင်ဆိုင်မှုအထောက်အထားများနှင့်တကွ မည်သူမဆို လာရောက်ကန့်ကွက် နိုင်ပါသည်။ ၎င်းရက်ထက်ကျော်လွန်ပါက ရုံးလုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထ သူသို့ ပြောင်းလဲပေးမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

အများသိစေရန်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၇)ရပ်ကွက်၊ မြေကွက်အမှဝ ၉၆၉/က)၊ တပင်ရွှေထီးလမ်းမ ကြီးပေါ်ရှိ ပါမစ်အမည်ပေါက် ဦးမြင့်ရွှေ (ISN-553634) ၏ ဇနီး ဒေါ်ဘေဘီ ၁၂/ဒဂရ(နိုင်)ပ၃၅၇၆်ဂုထံမှ ကျွန်တော် ဦးသန့် ဇင် ၁၂/ဥကတ(နိုင် ၀၂၆၁၈၈နှင့် ဒေါ်စန်းစန်းဌေး ၁၂/ဥကတ(နိုင်)၀၂၆၅၂၁တို့မှ အဆိုပါမြေကွက်အာ ာယ်ယူရန်ရောင်းဖိုးငွေ၏ စရန်ငွေတစ်စိတ်တစ်ဒေသအား ပေးအပ်ပြီးဖြစ်ပါ၍ ဖော်ပြပ မြေကွက်ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ကန့်ကွက်လိုပါက သက်သေခံစာရွက်စာတမ် ာက်အထားမှုရင်းများအပြည့်အစုံဖြင့် ကျွန်တော့်ထံသို့ ၁၄ ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ပါသည်။ ၁၄ ရက်ကျော်လွန်ပါက ဥပဒေနှင့်အညီ အရောင်းအဝယ်ကိစ္စအာ ာက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

(၁) ဦးသန့် ဧင် ၁၂/ဥကတ(နိုင်)ဝ၂၆၁၈၀ (၂) ဒေါ်စန်းစန်းဌေး ၁၂/ဥကတ(နိုင်)ဝ၂၆၅၂၁

အမှတ် (၄၁၉/ခ)၊ ဧာနည် (၁၁)လမ်း၊ (၉)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း–၀၉–၄၅၆၃၅၀၀၂၆၊ ၀၉-၄၄၃၇၈၃၇၅၁

ဧနီးအဖြစ်မှ စွန့်လွှတ်ခြင်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ခေါင်းရဲကျေးရွာအုပ်စု ဆည်ပိတ်ကျေးရွာနေ ဦးရဲညွှန့် ၉/ကပတ(နိုင်) ၂၄ဂု၁၄၈ ၏ဇနီး ဒေါ်သန်းသန်းမော် ၉/ကပတ(နိုင်)၂၄ဂု၁ဂု၆ သည် ၁၀-၆–၂၀၂၀ ရက်နေ့တွင် မိမိသဘောဆန္ဒအလျောက် နေအိမ်မှဆင်းသွားပ သဖြင့် ဇနီးအဖြစ်မှ စွန့်လွှတ်လိုက်ပါသည်။ ၎င်းနှင့်ပတ်သတ်သော ကိစ္စ အဝဝကိုတာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါကြောင်း။

ဦးရဲညွန့် ၉/ကပတ(နိုင်)၂၄၇၁၄၈

ဖောင်းကြွပျောက် ဖောင်းကြွနံပါတ်ပြားပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 8F/2762 ၏ ဖောင်းကြွ ယာဉ်အမှတ် 1H/1687 ၏ ဖောင်းကြွ နံပါတ်ပြားပျောက်ဆုံး၍ ထုတ်ပေးရန် နံပါတ်ပြား ပျောက်ဆုံးသွားပါသဖြင့် လျှောက်ထား လာပါသဖြင့် ယခင် ဖောင်း ယခင် ဖောင်းကြွနံပါတ်ပြားပျက် ကြွနံပါတ်ပြားပျက်ပြယ်ကြောင်း အမျာ ပြယ်ပါကြောင်း အများသိစေရန်ကြေညာ သိစေရန်ကြေညာအပ်ပါ သည်။ ကညန၊ ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)

အင်းစိန်

ကညန၊ ခရိုင်ရုံး(မိတ္ထီလ

အပ်ပါသည်။

လျှောက်ထားခြင်း

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၆)ရပ်ကွက်၊ (ရွှေသူဌေး)လမ် အမှတ်(၄၅၃)ဟုခေါ် တွင်သည့် အလျား ၄၃'x၆၀' ရှိ ဦးစိုးသိန်း အမည်ပေါက်မြေကွက်နှင့် ယင်းမြေပေါ်ရှိ သစ်သားတစ်ထပ်အိမ်နှစ်လုံး(လျှပ်စစ်မီတာ)အပါအဝင် အကျိုးခံစာ ခွင့်အရပ်ရပ်အားလုံးကို ဆက်စပ်စာချုပ်များဖြင့် ဝယ်ယူလက်ရှိပိုင်ဆိုင်သည်ဟုဝန်ခံ ကတိပြုသော ဦးဝေဇင် ၁၂/ဥကတ(နိုင်)၁၁၃၅၇၂ ထံမှ အပြီးအပိုင်လွှဲပြောင်းဝယ်ယူရန် စရန်ငွေအချို့အား ပေးချေထားပြီးဖြစ်ပါသည်။

အထက်ပါမြေကွက်နှင့်အဆောက်အအုံတို့၏ အကျိုးခံစားခွင့် အရပ်ရပ်နှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ဤကြော်ငြာပါသည့်ရက်မှ (၁၄)ရက်အတွင်း ပိုင်ဆိုင်မှုစာရွက်စာတမ် အထောက်အထား (မူရင်း) များနှင့် ကျွန်မထံသို့ လာရောက်ကန့်ကွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ခေါ်စိန်စိန်ဝေ ၁၂/ဒဂမ(နိုင်)ဝ၂ဝ၁၆၄ ဖုန်း-၀၉-၅၁၇၂၈၀၃၊ ၀၉-၇၈၅၁၇၂၈၀၃

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၆၇ယ/၆၆၇၂၆, Dayun 125 ယာဉ်လက်ဝယ်ရှိသူ ဦးသန့် ဧင် ၉/ပမ (နိုင်)၂၆၈၉၈၄ က(ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်၊ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက် တွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။

ကညန၊ နေပြည်တော်

ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြေတိုင်းရပ်ကွဂ မှတ် ၄/ရွှေကြာပင်၊ မြေကွက် အမှတ် (S–366)၊ ဧရိယာ ဝဒသမ ၂၂၉ဧကရိ ဦးကျော်ကျော် . မည်ပေါက် ပါမစ်မြေကွက်အား ဦးမျိုးမြင့် (ဘ)ဦးကြင်စု ၁၂/လသန(နိုင်)၀၁၀၆၄၆ မြေပေးမိန့်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးကျမ်းကျိန်လွှာအမှတ် (၉၈၂/၂၀၂၀)၊ နှစ်ဦ ဘောတူကတိဝန်ခံချက်၊ လျှောက်ထားသူ၏ဝန်ခံကတိပြုချက်၊ နိုင်ငံသားစိစစ်စေ ာတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်း၊ ရပ်ကွက်ထောက်ခံချက်၊ ရဲစခန်း ထောက်ခံချဂ မူရင်းများတင်ပြပြီး မြေငှားစာချုပ်သစ်လျှောက်ထားလာရာ ကိန့်ကွက်လိုသူများအနေဖြင့် ာရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံးအမိန့်ဒီကရီများဖြင့် အထောက်အထာ င်လုံစွာတင်ပြပြီး ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၅ ရက်အတွင်း နေပြည်တော်စည်ပ ာယာရေးကော်မတီ၊မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လာရောက်ကန့်ကွက်နိုပ် ကြောင်းနှင့် သတ်မှတ်ရက်အတွင်း ကန့်ကွက်မှုမရှိပါက ဌာနမှလုပ်ထုံးလုပ်နည်းနှင့်အည် က်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာင်

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သ

ကန့်ကွက်နိုင်ပါကြောင်း

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ်(၁၀)လမ်း၊ အမှတ် ၁၂၄၄/ခ)၊ ပေ(၁၈x၆၀) အိမ်ခြံမြေ၏ အကျိုးခံစားခွင့်အရပ်ရပ်အားလုံးကို လက်ရှိ ာရားဝင်ပိုင်ဆိုင်သူ ဦးအောင်မိုး ၇/ပခန(နိုင်)၂ဝ၄၈၆၆ထံမှ ကျွန်ုပ်၏မိတ်ဆွေမှ ဝယ်ယူ ရန် စရန်ငွေပေးချေထားပြီးဖြစ်ပါသည်။ ထိုအိမ်ခြံမြေအရောင်းအဝယ်နှင့်ပတိသက်ပြီ ာန့်ကွက်လိုသူများအနေဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ပိုင်ဆိုင်မှု ထာက်အထားအပြည့်အစုံဖြင့် လာရောက်ကန့်ကွက်နိုင်ပါသည်။ အကယ်ဋ ကန့်ကွက်မှုတစ်စုံတစ်ရာမရှိပါက သတ်မှတ်ရက်ကျော်လွန်လျှင် အရောင်းအဝယ်ကိစ္စကို ပြီးဆုံးသည်အထိ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အမျာ) ၁၈၈န် ကြေညာအပ်ပါသည်-

> ဒေါ်စန္ဒီကျော်(LL.B,D.B.L) အထက်တန်းရှေ့နေ (စဉ်–၃၂၆၇၆) ဖုန်း-ဝ၉-၄၅၂၂၆၈၈၈

ကန့်ကွက်နိုင်ပါကြောင်း

လွှဲအပ်ညွှန်ကြားချက်အရ–

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၁၁E)၊ မြေကွက်အမှ၊ ာဥ္မမတန်းစား–၄၆)၊ ဧရိယာ (၀ဒသမ၀၄၈)ကေ=အတိုင်းအတာ (၄၀'/၆၄'x၄၀'/၄၆'၆'')=၂၀ ္စ္ဂ်ာရန်းပေ၊ မြေကွက်တည်နေရာအမှတ်´ (၂၁/၂၃)၊ ်လမ်း(၁၁၀)၊ ´တောင်ညွှန်ကြီးရပ်ကွက် ဂလာတောင်ညွှန့်မြို့နယ် ဦးကြည်ဝင်း ၁၂/ကမရ(နိုင်)ဝ၃၉၂၂၆၊ ဒေါ်ခင်ခင်ချိ ၁၂/အစန(နိုင်) ၄၇၆၇၅ အမည်ပေါက် နှစ်(၉၀)ဂရန် (သက်ကုန်)မြေအား တရားလို ဦးကျော်ဇင်ဦးမှ မင်္ဂလ ဖြင့် တရားစွဲဆိုခဲ့ရာ ၂၇-၁-၂၀၂၀ရက်စွဲပါစီရင်ချက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံး၊ ၂၀၂၀ ပြည့်နှစ် တရားမစာရီမှုအမှတ် ၁ ၏ ၂၈-၂-၂၀၂၀ ဘီလစ်ခန့်အပ်ကြောင်းချမှတ်သည့် နေ့စင့် မှတ်တမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံး၏ ၂၈-၂-၂၀၂၀ရက် စွဲပါ စာအမှတ် ၇၅/၁၃-/၂၀၂၀ဖြင့် တရားရှုံးကိုယ်စားမှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးရန် ဘိလစ်ခန့်စ ှိဘရ တရားရုံးတီလစ် ဦးလှဒေး ၁၂/အလန(နိုင်)၀၁၁၄၉ မှ တရားရုံးအဓိန့်များ၊ မင်္ဂလ ဘာင်ညွှန့်မြို့နယ်တရားရုံး၏ ၂၈–၂-၂၀၂၀ရက်စွဲပါ ဘီလစ်ခန့်စာ၊ နှစ်(၉၀)ဂရန်မှုရင်းတို့တင်ပြ၍ စရောင်းအဝယ်စာချုစ်ရန် မြေပုံကူးလျှောက်ထားလာရာ တရားဝင်ခိုင်လုံသောအထောက်အ တးများဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ဝန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း သိပေး ကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ် မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၄၂–၁/ကံဘဲ့၊ မြေကွက်အမှတ်၁၉/ပ/၁ းရိယာ(ဝဒသမဝ၃၇) ဧက၊ မြေအမျိုးအစား-မြေဝိုင်မြေ၊ အမည်ပေါက် ဦးဘသန်း၊ မြေကွက် ဘည်နေရာအမှတ် ၆၀/B၊ မဉ္စူလမ်း၊ ပါရဗီရိပ်သာ၊ ရန်ကင်းမြို့နယ်အမည်ပေါက် မြေကွက်အာ ခရောင်းအဝယ်စာချုပ် ၁၄/၁၉၈၆ (၂၇–၁–၁၉၈၆)အရ ပိုင်ဆိုင်သူ ဦးတင်မောင်၊ ဒေါ်စန်းမြင့် ျား ကို မေတြနေတို့ မြို့ကို မေတြနေတို့ မေတြနေတို့ မေတြနေတို့ မေတြနေတို့ မေတြနေတို့ မေတြနေတို့ မေတြနေတို့ မေတြန ၁၁၉အရ (တရားလို) ဦးတင်မောင်က (တရား ပြိုင်) ဦးဖုန်းမြင့်ဦးအား ရန်ကင်းမြို့နယ်၊ မြေတိုင် ရပ်ကွက်အမှတ် ၄၂–ခ၊ လူနေရပ်ကွက်အမှတ်(ကံဘဲ့)၊ မြေကွက်အမှတ်၂၀/ဏ၊ (ခွဲ စိတ်ပြီးနောက် ၂၀/ဏ–A၊ ၂၀/ဏ/B)နှင့် မြေကွက်အမှတ် ၁၉/ပ/၁၏ အစိတ်အပိုင်း (ခွဲစိတ်ပြီးနောက်)၊ မြေကွက် မှတ် ၁၉/ပ/၁–က ၁၉/ပ/၁–ခ တို့ကို အမှားပြင်ဆင်စာချုပ်ချုပ်ဆိုပေးစေရန်နှင့် မြေကွက်အမှင ၂၀/က/B နှင့် ၁၉/ပ/၁–၁၀% ကို စွန့်လွှတ်စာချုပ်ချိပ်ဆို မှတ်ပုံတင်ပေးစေရန်ချမှတ်သည့်အမိန့် နှင့် စာရီမှုအမှတ် ၂၉၆/၂၀၁အမိန့်၊ ဘီလစ်ခန့်စာတို့တင်ပြ၍ တရားရှုံးကိုယ်စား ဘီလစ်ခေါ်နို့နို့ င်းကို ဂြိုည်ပလ(နိုင်)၁၃၇၃၆၄က စွန့်လွှတ်စာချုပ်ချုပ်ဆိုရန်နှင့် အမှားပြင်စာချုပ်ချုပ်ဆိုရန် မြေပုံကူးလျှောက်ထားလာခြင်းအား တရားဝင်ခိုင်လုံသောအထောက်အထားများဖြင့် ဤကြော်ငြ ပြည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထ လုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပ

> ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) မြို့ပြစီမံကိန်းနှင့်လုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မဝ

အများသိစေရန်ကြော်ငြာစာ

သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်၊ အင်ကြင်းတောင်ဘုရားလမ်းနေ (ဘ) ဦးသိန်းဖေ၏သမီး ဒေါ်ယုယုငယ် ၁၀/သဖရ(နိုင်)၀၀၂၃၃၈မှ အောက်ပါအတိုင်း ကြေညာ အပ်ပါသည်။

ကျွန်မ၏သမီး မလုံမ(ခ)မခင်မမနိုင်သည် မိခင်၏ ပြောဆိုဆုံးမမှုကို နားမထောင်ဘဲ မိခင်ပိုင်ဆိုင်ခဲ့သည့် အိမ်ခြံများကို ၎င်းသဘောဆန္ဒအလျောက်ရောင်းစားခဲ့၍ မိခင်ဖြစ်၁ တွင် ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပါသည်။ ထို့ပြင် မိခင်ဖြစ်သူကိုလည်း ကိုယ်စိတ်ဆင်း ရဲခြင်းများဖြစ်အောင် အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ သို့ဖြစ်၍ နောက်နောင်တွင် မိခင် ပိုင်ဆိုင်သည့်ပစ္စည်းများကို မိခင်ဖြစ်သူ၏ ခွင့်ပြုချက်မရဘဲ ရောင်းချခဲ့ပါက ဥပဒေအမ ရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဝယ်ယူသူများအနေဖြင့်လည်းဆုံးရှုံးမှုများဖြစ် ပေါ်နိုင်ပါသည်။ မိခင်ဖြစ်သူအား များစွာကိုယ်စိတ်ဆင်းရဲအောင် ကြိမ်ဖန်များစွာပြုလုပ်ခဲ့ သည့် ၎င်းကို ယနေ့မှစ၍ သမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ပါကြောင်း ကြေညာ အပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ– ဦးသိန်းဌေး(ဥပဒေဘွဲ့) ရားလွှတ်တော်ရှေ့နေ (၅၅၃၁/၃၁–၁–၁၉၉၁) အမှတ်(၁၀)၊ ကံ့ကော်လမ်း၊ မြို့မ ဈေးရပ်ကွက်၊ ကျိုက္ခမီမြို့၊ သံဖြူဇရပ်မြို့နယ်၊ ဖုန်း-၀၉-၄၅၄၅၃၅၂၆၀၊ ၀၉-၇၉၃၃၂၉၆၂၀ mail;utheinhtay59@gmail.com

ဒေါ်ယုယုငယ်(ဘ)ဦးသိန်းဖေ ၁၀/သဖရ(နိုင်)၀၀၂၃၃၈ အောင်သာယာရပ်ကွက်သံဖြူဇရပ်မြို့ ကန့်ကွက်နိုင်ကြောင်းကြော်ငြာစာ

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းမြောက်ရပ်ကွက်၊ စမ်းချောင်း လမ်း အမှတ် (၄) ၅လွှာ တိုက်ခန်းအား လက်ရှိပိုင်ရှင်ဒေါ်စွဲလန်းဆိုင် (၁/ ပတ အ(နိုင်)ဝ၃ဝ၃၆၈)ထံမှ ကျွန်မအပြီးအပိုင်လွှဲပြောင်းဝယ်ယူရန်အတွက် စရန် ငွေတစ်တ်တဲဒေသကို ပေးချေပြီးဖြစ်ပါသည် ရောင်းဝယ်ခြင်းကိုကန့်ကွက် လိုပါကဤကြော်ငြာပါသည့်ရက်မှစ၍(၅)ရက်အတွင်းပိုင်ဆိုင်မှုအထောက်အ ထား(မူရင်း)များဖြင့်လာရောက်ကန့်ကွက်နိုင်ပါသည်။ ကန့်ကွက်မှုမရှိပါက ဥပဒေနှင့်အညီပြီးမြောက်အောင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာအပ်ပါ သည်။ ဒေါ်မြင့်ရီ(၁၁/တကန(နိုင်)ဝ၄၆၁၇၀) သည်။

ဖုံး ဝ၉၇၆စဝ၄၇၂၅ဝ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

မြောက်ဥက္ကလာပမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ်–ဋ၊မြေကွက်အမှတ်–၅၄၁/က မြေကွက်တည်နေ့ရာအမှတ်(၅၄၁/က)၊သူနန္ဒလာမ်း၊(ဋ္ဌ)ရပ်ကွက်၊ဦးစိုးညွှန့်(၁၂ မြာက်ဥက္ကလာပမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ် –ဋ၊မြေကွ ပကန(နိုင်)ဝ၅၆၆၅၆)အမည်ပေါက်–နှစ်(၆၀)ဂရန်မြေအားအမည်ပေါက်သူထံ S.PNo –၁၉၃၈၂/၁၁(၂၈–၁ဝ –၂၀၁၁)ဖြင့်ရရှိသူဦးလှမျိုးနိုင်(၈/မကန(နိုင်)၁၂၈၇၉၃ အရောင်းအဝယ်စာချို့ပ်ရန်မြေပုံကူးလျှောက်ထားလာရာမြေရာဇဝင်မှတ်ချက်ပ ၂၀၀၉)ခုနှစ်တွင်ဘဏ်ချေးရန်မြေပုံကူးယူခဲ့သော်လည်းမြေပုံမှုရင်းမှအထားအ၁ ဂူးယွင်းကာပျောက်ဆုံးသွားခဲ့ကြောင်းဒဂုံမြို့နယ်တုရားရုံးကျန်းကျိန်လွှာအမှဝ /၃၆၂၆/၂၀၂၀ကိုတင်ပြဲလာသဖြင့်အရောင်းအဝယ်စာချုပ်ရန်မြေပုံကူးလျှောက် ဘးလာမှုအပေါ် တရားဝင်ခိုင်လုံသောအထောက်အထားများဖြင့်ဤကြော်ငြာပ ယည့်နေ့မှစ၍(၇)ရက်အတွင်းကန့်ကွက်နိုင်ပါကြောင်းနှင့်ကန့်ကွက်မှုမရှိပါကလု သုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းအသိပေးကြေ

ညာအဝဲပါ သည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချစ်)၊ ဖြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ဒလမြိုနယ်၊မြေတိုင်းရပ်ကွက်အမှတ် –၆၊မြေကွက်အမှတ် –၁၄၉၊ဧရိယာ(၂၅'×၅၀') မြေကွက်တည်နေရာအမှတ်(၁၄၉)၊အောင်မင်္ဂလာ(၇)လမ်း၊အောင်မင်္ဂလာရပ်ကွက် ဒလမြို့နယ်၊ဦးမျိုးကွန်းအမည်ပေါက်ပါမစ်မြေအားဒေါ် လွင်လွင်မှာကမြေချပါမစ်မှုရှင့် းမျာက်ဆုံးသွားသည်မှာနှန်းကိုခဲ့ကြောင်း(၈–၄–၂၀၁၉)ရက်စွဲပါမင်္ဂလာတောင်ညွှန်ဖြို့ နယ်တရားရုံး၏ကိုယ်တိုင်ကျမ်းကိုန်တွာ၊ကိုယ်တိုင်ဝန်ခံချက်၊ဂရန်မျာက်ဆုံးကြောင်း အောင်မင်္ဂလာရဝ်ကွက်အုပ်ချပ်ရေးမှူး၊ဒလမြိုနယ်နှင့်ဒလမြို့မရဲစခန်းထောက်ခံစာ၊ အမည်ပေါက်ဦးမျိုးထွန်း(၁၂/ဒလန(နိုင်)ဝဝ၄ဝ၇၂)ထံမှဒေါ် လွင်လွင်မာဝယ်ယူထား သာ(၂–၁၀–၂၀၁၀)ရက်စွဲပါအရောင်းအဝယ်အရပ်ကတိစာချပ်တို့တင်ပြ၍ဒေါ်လွင် သေဂို - ၁၀ - ၂၀၁၀)ရက်စွပ်၊အရောင်းအထိယ်အရောက်အချပ်တွေတင်ရုံချောက်လ လွင်ဗာ(၁၄/ဟသတ(နိုင်) ၁၇၉၃၃၁) မှဝါမစ်ပျောက်ဖြင့်ဂရန်သစ်လျှောက်ထားလာနှ အားတရားဝင်နိုင်လုံသောအထောက်အထားများဖြင့်ဤကြော်ငြာပါသည့်နေ့မှစ၍ (၇ ရက်အတွင်းကန့်ကွက်နိုင်ပါကြောင်းနှင့်ကန့်ကွက်မှုမရှိပါကလုပ်ထုံးလုပ်နည်းအတိုင် ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဖြံ့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအရွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတိ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

_ါမ်းကုန်းမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ်–ဘုရင့်နောင်၊မြေကွက်ဒ မရမ်းကုန်းဖြိုနယ်၊မြေတိုင်းရပ်ကွက်အမှတ် – ဘုရင့်နောင်းမြေကွက်အမှတ် – စ/၅/Bi
ဝ-၀၂၇၅၈က၊မြေကွက်တည်နေကုအမှတ် – စ/၅/Biပိတောက်လမ်းးဘုရင့်နောင်ပို့ရှိ
တန်းး(၁)ရပ်ကွက်၊မရမ်းကုန်းမြိုနယ်၊ဦးလှတင်(TGA – ဝဝ၆၁၉၄)အမည်ပေါက်၊
၂၅နှစ်မြေငှားစာချုပ်(ဂရန်)မြေအားအမည်ပေါက်ဖြစ်သူဦးလှတင်(ခ)ယူဟုတိချိန်
ထုတ်ပေးထားသည်(၂၅)နှစ်မြေငှားစာချပ်(ဂရန်)မြေငှားရမ်းခမြေစာ၊ ၂၀၀၉ခုနှစ်တွင်
ဘက်ချေးမြေပုံလျှောက်ထားခြင်းနှင့်ပတ်သက်၍အဆိုပါဘက်ချေးမြေပုံအားထုတ်ယူ
ခဲ့ပြီးမိမိ၏လက်ဝယ်တွင်သိမ်းဆည်းထားရာမှအထားအသိုမှာ၍ပျောက်ဆုံးသွားပါ
ကြွောင်း၊အထက်မော်ပြပါမြေကွက်၏အက်ဦးခံစားချပ်(၁နေ့)မြေပြီးအကြီးသွားပါ
ကြွောင်းအထက်မော်ပြပါမြေကွက်၏အက်ဦးခံစားချင်ပါကောင်းရှင်းပါကြောင်းနှင့်ဘဏ်
အာမခံအဖြစ်တင်သွင်းထားခြင်း၊
အာမခံအဖြစ်တင်သွင်းထားခြင်း၊လူချခန်းထားခြင်းပါကြောင်းနှင့်ဘဏ်
ချေးမြေပုံရုဝင်းပျောက်ဆုံးသွားသည်မှာမှန်ကန်ပါကြွောင်းဦးလှတင်(ခ)ယူဟုတိချိန်
ကိုယ်တိုင်မှ ၂၀-၃-၂၀၂၀ရက်ခွဲဖြင့်ကိုန်ဆိုထားသည့်ကျန်းကိုန်လွှာတို့ကိုတင်ပြ၍ဂရန်
သက်တုစ်းပိုးလျှောက်ထားလာရာတာရအဝင်စိုင်လုံသောအထောက်အထားများဖြင့်ဤ သက်တမ်းတိုးလျှောက်ထားလာရာတရားစင်ခိုင်လုံသောအထားမကြောင့် ကြော်ငြာပါသည့်နေ့မှစ၍(၇)ရက်အတွင်းကန်ကွက်နိုင်ပါကြောင်းနှင့်ကန့်ကွက်မှမ ာါကလုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပ ကြညာအုပ်ပါသည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးရ ကြေညာအပ်ပါသည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချပ်) ဖြူပြစိမိကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတ်

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာ(၁)ရပ်ကွက် ခင်ဖိုးလှကြီးလမ်း၊ အမှတ် (၂၈)နေ ဒေါ်သန်းသန်းဌေး(၁၂/ပဘတ(နိုင်)ဝဝ၈၂၉၈ နှင့် ဦးကျော်လင်းနိုင်(၁၂/ပဘတ(နိုင်)ဝ၁၈၀၀၈)တို့သည် အမှတ်(494) နှင့်ရတ်လစ်း၊ အောင်ချစ်းသာ(၁)ရဝိကွက်၊ သန်လျင်မြို့နယ်ရှိ အလျား(၂၀)ပေ၊ အနံ(၆၀)ပေရှိ အိမ်ခြံမြေကို (၂၃–၆–၂၀၂၀)ရက်နေ့တွင် နှစ်ဦးသဘောတူ အိမ်မြံမြေအရောင်းအဝယ် စရံပေးကတိစာချပ်ကို ပြုလုပ်ချပ်ဆိုခဲ့ပြီး စရံငွေတစ်ချို့ တစ်ဝက်ကို ပေးချေထားခဲ့ ပြီးဖြစ်ပါသည်။ အဆိုပါအိမ်မြံမြေနှင့်ပတ်သွက်၍ ပိုင်ဆိုင်မှု ဂငြင်းပွားခြင်း၊ ပြဿနာ တစ်စုံတစ်ရာ၊ အရှုပ်အရှင်း တစ်စုံတစ်ရာရှိပါက သက်ဆို သူများသည် ဤကြော်ငြာ စာပါသည့်နေ့ဖှစ်၍(ဂါရက်အတွင်း နိုင်မာသည့် စာရွက် တတမ်းမှုရင်းများနှင့်တကွ ကျွန်ုပ်စာမိတ်ဆွေ ဒေါ်သန်းသန်းဌေးနှင့် ကျွန်ုပ်ထံသို့ သူကိုယ်တိုင်တိုက်ရိုက်လာ ရောက်ကန့်ကွက်နိုင်ပါကြောင်း။ ကန့်ကွက်သူမရှိပါက ယတ်မှတ်ရက်ကျော်လွန်လျှင် ကတိစာချစ်ပါနေ့ရက်အတိုင်း ဆက်လက် အရောင် ၈ဝယ် ပြုလုပ်သွားမည်ဖြစ်ကြောင်း အများသိစေရန်ကြေငြာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ ဦးကျော်စွာထက် (တရားလွှတ်တော်ရှေ့နေ)၊ စဉ် – ၁၂၈၉၁၊ ဇုန်း – ဝိ၉ ၎၉၅၁၅၈ဝ၄ဝ ရုံးခန်းလိဝ်စာ – အမှတ်(၅၆၁)၊ အခန်း(၆၀၃)၊ ကုန်သည်လမ်း၊ MAC Tower ၊ ကျောက်တံတားမြို့နယ်။

အများသိစေရန် ကြေညာရက်

သင်္ဃန်းကျွန်းမြို့နယ်၊ (က)ရပ်ကွက်၊ နှင်းဥယျာဉ်အိမ်ရာ၊ နှင်းဆီ ၅)လမ်း၊ မြေတိုင်းရပ်ကွက်အမှတ်(၅၂+၅၃)(နှင်းဥယျာဉ်အိမ်ရာ)၊ ခြေကွက်အမှတ်(၂၂၀+၂၂၁)၊အမှတ်3C(16,17)တွင် (၃)ထပ်တိုက် (Roof Slab) မိသားစုနေအိမ် အဆောက်အဦ ဆောက်လုပ်ခွင့်ပြုပါရန် ခြေပိုင်ဆိုင်မှုအနေဖြင့်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ခြေအမည်ပေါက်၊ မဟာရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်၊ မှတ်ပုံတင်အမှတ်(၈၈၆/ ၂၀၀၄–၂၀၀၅)ထံမှ အရပ်ကတိ အရောင်းအဝယ်စာချုပ် အဆင့်ဆင့်ဖြင့် ာယ်ယူ၍ဦးအေယျာကျော်ဝင်း(၁၂/ပဘတ(နိုင်)ဝ၁၈၁၅၁)+ဒေါ် ဇာခြည်ဖြိုးဆ (၅/ သဝိတ(နိုင်)ဝ၆၄၂၉၇)တို့မှ လျှောက်ထားလာခြင်းနှင့်စပ်လျဉ်း၍ ဥးတွဲ တင့်ပြထားသော မြေရိုင် ဆိုင်မှုလိုင် စင်မြေအမျိုးအစား ျား အထောက်အထားပါဆောက်လုပ်နေထိုင်ခွင့်လက်မှတ်မှာ သက်တမ်း ကျော်လွန်နေပါသဖြင့် အဆောက်အဦဆောက်လုပ်ခွင့် တင်ပြလျှောက်ထား လာခြင်းအပေါ် ကန့်ကွက်ရန်ရှိပါက ခိုင်လုံသော အထောက်အထားများ ဖြင့် ဤကြေညာချက်ပါရှိသည့်နေ့မှစ၍ ရက်ပေါင်း(၁၅)ရက်အတွင်း လျှောက်ထားကန့် ကွက်နို င်ပါကြောင်းနှင့် သတ်မှတ်ရက်အတွင်း ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

အဆောက်အဦဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတ်

အမည်ပြောင်း

ဘူးသီးတောင်မြို့နယ်၊ ဒုပြင်ရှည် ကျးရွာနေ (ဘ) ဦးအောင်မင်းထွန်း ၏သမီး မအိသဇင်ဖြိုးအား မအိသန္တာထွန်း ဟု ပြောင်းလဲခေါ် ပါရန်။

မအိသန္တာထွန်း

အမည်ပြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်း ဦးအာကာစိုး၏သာ ာင်သုခဉာဏ်အား မောင်သုတဉာဏ် ဟုလည်းကောင်း၊ မောင်လင်းခန့်ပိုင်အာ မောင်လွင်တည်ကြည် ဟုလည်းကောင် ပြောင်းလဲခေါ် ဆိုပါရန်။

တစ်ဦးတည်းဖြစ်ပါကြောင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ မြို့သစ်ရပ်ကွက်နေ ဦးဝင်းလှိုင် ၏သ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ် ာထမနှစ် (ရုရှားဘာသာ)မှ မောင်ဆက် င်းလူ(ခ)မောင်ဆက်မင်းသူ ၅/ခဥ္ဝ (နိုင်)၁၀၈၀၃၂ မှာ တစ်ဦးတည်းဖြစ်ပ

ကန့်ကွက်နိုင်ပါကြောင်း ကြေညာခြင်း

မကွေးမြို့၊ အောင်ရတနာရပ်ကွက်၊ ကွင်း ကွက်အမှတ်နှင့် အမည် (၄–ရန်ပယ် (၂၂၉)၊ ဧရိယ ၀ဒသမ၀၃၇ဧကနှင့် ဦးပိုင်အမှတ် ၃၃၀၊ ဧရိယာ ၀ဒသမ၀၂၄ဧက၊ စုစုပေါင်းဧရိယာ . ဒသမဝ၆၁ဧကရှိ မြေကွက်ကို ဒေါ်မာတူးမှ မြေဂရန်အသစ် ဤရုံးသို့ လျှောက်ထားလာ သဖြင့် ကန့်ကွက်လိုသူများရှိပါက ဤကြော် ္ ႏ_{ာဝ}က္လင္ရေကူဗျားရုပ္။က ဤကြော် ၁ပါသည့်ရက်မှစ၍ ၁၅ ရက်အတွင်း ခိုင် သည့် စာရွက်စာတမ်းအထောက်အထား . ဉးဖြင့် မကွေးမြို့နယ်အထွေထွေအုပ်ချုပ် ရးဦးစီးဌာနတွင်လည်းကောင်း၊ မကွေးခရို များ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင်လည်း ကောင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့် ာွက်သူမရှိပါက^{ို} လုပ်ထုံးလုပ်နည်းနှင့်အည ္မေႏြးများ လူတမူးလူပရည်းနှင့်အည် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ကော်လိတ္တော်အရာရှိ၊ မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြေတိုင် ရပ်ကွက်အမှတ် ၁၉/မွေးမြူရေးဇုန်၊ မြေကွက် ာမှတ်ဂ၅/ခ၊ ဧရိယာ(၀ဒသမ ၂၄၀)ဧက မြေကွက်တည်နေရာအမှတ် (၇၅/၁)၊ ရွှေရင် အးကျောင်းလမ်း၊ ကျုံစုရပ်ကွက်၊ လှိုင်သ ယာမြို့နယ်၊ ဦးစိုးဝင်း ၁၂/ကမန် (နိုင် ၁၅၀၂၄၈ အမည်ပေါက် နှစ်(၃၀)မွေးမြူရေး မြေငှားဂရန်မြေအား အမည်ပေါက် ဦးစိုးဝင် (ခင်႘န်း)(၂–၁၀–၂၀၁၅)တွင် ကွယ်လွန်သဖြင့် **ဇနီးဖြစ်သူ** ဒေါ်စန်းစန်းအေး(Q/RGN ာ၁၂၄၄၀)မှ တစ်ဦးတည်းသော တရားဝင်ဇနီး ယားဖြစ်ကြောင်း တရားရုံးကျမ်းသစ္စာ ပြုလွှာ၊ ထောက်ခံချက်ကျမ်းသစ္စာပြုလွှာ၊ မည်ပေါက်၏ သေစာရင်း၊ နှစ်(၃၀) မွေးမြူရေး မြေ၄ားဂရန်မူရင်းတို့တင်ပြ၍ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံကူး လျှာက်ထားလာရာ တရားဝင်ခိုင်လုံသေ ထောက်အထားများဖြင့် ဤကြော်ငြာပါ သည့်ရက်မှစ၍ ခုနှစ်ရက်အတွင်း ကန့်ကွက် နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ် . သုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာ

> ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) မြို့ပြစီမံကိန်း လုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာပ ကော်မတီ

ကန့်ကွက်နိုင်ပါကြောင်း ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြေတိုင်

ရပ်ကွက်အမှတ် ၁၉/မွေးမြူရေးဇုန်၊ မြေကွက် -အမှတ်ဂု၆/က၊ ဧရိယာ(ဝဒသမ ၂၉၄)ဂေ မြေကွက်တည်နေရာအမှတ်(၇၆/က)၊ ရေရ အေးကျောင်းလမ်း၊ ကျုံစုရပ်ကွက် လှိုင်သာယာမြို့နယ်၊ ဦးစိုးဝင်း ၁၂/ကမန (နိုင်) ၀၅၀၂၄၈ အမည်ပေါက် နှစ်(၃၀)မွေးမြူရေး မြေငှားဂရန်မြေအား အမည်ပေါက် ဦးစိုးဝင် (ခင်ပွန်း)(၂–၁၀–၂၀၁၅)တွင် ကွယ်လွန်သဖြင့် ခနီးဖြစ်သူ ဒေါ်စန်းစန်းအေး(Q/RGN-၁၁၂၄၄၀)မှ တစ်ဦးတည်းသော တရားဝင်ဇနီး မယားဖြစ်ကြောင်း တရားရုံးကျမ်းသစ္စာ ပြုလွှာ၊ ထောက်ခံချက်ကျမ်းသစ္စာပြုလွှာ၊ ဓမည်ပေါက်၏ သေစာရင်း၊ နှစ်(၃၀) မွေးမြူရေး မြေငှားဂရန်မှုရင်းတို့တင်ပြ၍ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံကူး လျှောက်ထားလာရာ တရားဝင်ခိုင်လုံသေ ထောက်အထားများဖြင့် ဤကြော်ငြာ၊ သည့်ရက်မှစ၍ ခုနှစ်ရက်အတွင်း ကန့်ကွက် နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် ___ လုပ်ထုံးလုပ်နည်းအတိုင်း ဆာင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေ ကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) မြို့ပြစီမံကိန်း လုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာစ

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူ လျှောက်ထားခြင်း

Truck ယာဉ်လက်ဝယ်ရှိသူ ဦးဂျေကိုကိုမြင့် ၁၂/ဗဟန(နိုင်)ဝ၉၈၆၅၀ က(ကမ–၃)ပျောက် ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလ ကန့်ကွက်လိုပါကခိုင်လုံသေ အထောက်အထားများဖြင့် ကြော်ငြာသည့် ရက်မှ ရက် ၃၀အတွင်း အောက်ဖော်ပြပါရုံးသို့ ူကိုယ်တိုင်လာရောက်ကန့် ကွက်နိုင်ပါသည် ကည်န၊တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) ရန်ကုန်မြို့

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူ လျှောက်ထားခြင်း

ယာဉ်အမှတ် 4J/8920 SUBARU SAMBAR TT2 P/U (4x4)R ယာဉ်လက် ဝယ်ရှိသူ ဦးကျော်မြင့်ဦး ၇/ပတန(နိုင်) ၀၈၆၇၀၄ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါ သည်။ ကန့်ကွက်လိုပါက ခိုင်လုံသေ အထောက်အထားများဖြင့် ကြော်ငြာ သည့်ရက်မှ ရက်အတွင် အာက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ ကညန၊ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူ လျှောက်ထားခြင်း

ယာဉ်အမှတ် 5l/5451 Toyota andcrusier HDJ 101 /S/W(4x4) ယာဉ် ာက်ဝယ်ရှိသူ ဦးထွန်းလွင် ၅/ခဥတ(နိုင်) ၀၅၅၃၃၅ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာ ပါသည်။ ကန့်ကွက်လိုပါကခိုင်လုံသေ ထောက်အထားများဖြင့် ကြော်ငြး ပည့်ရက်မှ ၁၅ ရက်အတွင်း အောက် ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း) ရန်ကုန်မြို့

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူ လျှောက်ထားခြင်း

ယာဉ်အမှတ် 8J/8505 San Shw Myint L/T(1) Ton, Pick UP(4x2) ယာဉ် လက်ဝယ်ရှိသူ ဦးအောင်စံဖြိုး ၃/ဘအမ (နိုင်)၂၃၄၆၃၁ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာ ပါသည်။ ကန့်ကွက်လိုပါကခိုင်လုံသော စထောက်အထားများဖြင့် ကြော်ငြး သည့်ရက်မှ ၃၀ ရက်အတွင်း အောက် ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)၊

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူ လျှောက်ထားခြင်း

ယာဉ်အမှတ် 9C/1758 TOYOTA HILUX SURF KZN 185, STATION WAGON (R) ယာဉ်လက်ဝယ်ရှိသူ ဦးဝင်းလွင်ဦး ၅/သဝတ(နိုင်)ဝ၅၃၉၅၄ က(ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ် ပေးရန် လျှောက်ထားလာပါသည်။ ကန့် ကွက်လိုပါက ခိုင်လုံသော အထောက် အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါရုံးသ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင် ပါသည်။

— ကညန၊ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)၊ ရန်ကုန်မြို့

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ် ာွက်အမှတ်–၃၂၊ မြေကွက်အမှတ်–၈၀၉၊ မြေကွက်တည်နေရာအမှတ် (၅၅/၀၀၉)၊ ဘုရင့် နောင်လမ်း၊ (၃၂) ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက် ပိုင်း) မြို့နယ်၊ ဦးတင်ဝင်း (O/RGN-001515) ာမည်ပေါက်နှစ် (၆၀) ဂရန်မြေအား ဂရန် မည်ပေါက်ဦးတင်ဝင်းနှင့် ၎င်းထံမှ ာတိစာချုပ်ဖြင့် ဝယ်ယူသူ ဦးတင်သောင်းနှင့် ဒေါ်သိန်းဆင့်တို့အား တရားပြိုင်ထားက ဒေါ်ထွေးထွေးသန်းတို့မှ ဦးသန်းထွန်းဦး၊ ဘရားလိုပြုလုပ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် တရားရုံးတွင် တရားမကြီးမှုအမှတ် ၅၁/၂၀၁၉ ဖြင့် ပဋိညာဉ်အတိုင်း မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးစေလိုမှုဖြင့် စွဲဆိုခဲ့ရာ အနိုင်ဒီကရီရရှိခဲ့ပါသဖြင့် တရားရှုံး (ကိုယ်စား)ဘိလစ် ဒေါ်လဲ့လဲ့ခိုင်မှ အဆိုပါ တရားမကြီးမှုအမှတ် ၅၁/၂၀၁၉ ၏ ၂၇-၁၁-၂၀၁၉ ရက်စွဲပါ စီရင်ချက်ဒီကရီ၊ ယင်းတရားရုံး ၏ တရားမဧာရီမှုအမှတ်-၃၉/၂၀၁၉ ၏ နေ့စဉ် မှတ်တမ်း၊ ဘိလစ်ခန့်အပ်စာ၊ ဂရန်မူရင်းတို့ တင်ပြ၍ အရောင်းအဝယ်စာချုပ်ရန် မြေပုံကူး လျှောက်ထားလာခြင်းအား တရားဝင်ခိုင်လုံ သော အထောက်အထားများဖြင့် ဤကြော်ငြာ ပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ကန့်ကွက် နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံး လုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါ သည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတ်

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

စင်းစိန်မြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ်(၄၀၀-Bစဉ်၄)၊မြေကွက်အမှတ်–၁၀၈/A ရှိအစိတ်အပိုင်း၊ဧရိယာ–၁၀-၆၃၇ဧက၏အစိတ်အပိုင်းဝ-၈၃၈ဧက၊မြေကွက်တည် နရာအမှတ်-စမ္ဗူမင်္ဂလာကျောင်းလမ်းဖဉ့်ငူရပ်ကွက်၊အင်းစိန်မြို့နယ်၊ရန်ကုန်မြို့တော ည်ပင်သာယာရေးကော်မတီအမည်ပေါက်၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကေ ာမှစီမံခန့်ခွဲခွင့်ရှိသောမြေ၊သီရိမင်္ဂလာဂရန်ပေးရေးစီမံချက်အတွင်းမှမြေအားကျောင် ထိုင်ဆရာတော်ဦးပထိုတ(ပုံလွန်တော်မူသဖြင့်)ကျောင်းခြံမြွေကျောင်းတိုက်ကျောင်း သုံးပစ္စည်းနဝကမ္မငွေများ(၃)ပါးဆိုင်ပြုခြင်းလက်ခံရရှိသူဦးဝါသဝ(ပျံလွန်တော်မူ ာဖြင့်)မမျူမင်္ဂလာကျောင်းတိုက်(ကိုယ်စား)ဆရာတော်ဦးသံဝရ(သာသနာဝင်စီစစ်ရေ တတ်ပြား – ဂု/အမန (သ)ဝဝဝဝ ဂု၇)မှအခွန်လွတ်သာသနာမြေလျှောက်ထားခြင်းဖြစ် ပါကြောင်းတရားရုံးကျမ်းကိုန်လွှာ၊ရန်ကုန်တိုင်းဒေသကြီးသာသနာရေးမျူးရုံး၏ကန် ကွက်ရန်မရှိကြောင်းထောက်ခံစာ၊ရပ်ကွက်အုပ်ချပ်ရေးမျူးထောက်ခံချက်၊ဆရာတော် ဦးပဏ္တိတ၏သေစာရှင်းသွင်းမိတ္တူမှန်တွင်ပြပြီးနှစ်(၆၀)မြေငှာအချွပ်ဂရန်လျှောက်ထာ ျှားလို့ ကို မေးကောင်နှင့်လိုသောအထောက်အထားများဖြင့်ဤကြော်ငြာပါသည့်နေ့မှစ၍ (၇)ရက်အတွင်းကန်ကွက်နိုင်ပါကြောင်းနှင့်ကန့်ကွက်မှုမရှိပါကလုပ်ထုံးလုပ်နည်းအ တိုင်းဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကိုင်းအသိပေးကြေညာအပ်ပါသည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချစ်)၊ မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်မံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးတော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ
သင်္ဃန်းကျန်းမြိနယ်၊မြေတိုင်းရပ်ကွက်အမှတ်- ရန်ကုန်သစ်၊မြေကွက်အမှတ်- ၂၉၂/ခ
မြေကွက်တည်နေဂုအမှတ်(၆/က))ဘုရင်နောင်(၁၂)လမ်း၊ရန်ကုန်သစ်၊မြေကွက်အယန်း ကျန်းမြိနယ်၊ဦးသန်းမြင့်(၁၂/ရကနု(နှင်)ဝ၅၅၄ဝ၂)အမည်ပေါက်၊နှစ်(၆၀)ဂရန်မြေအား အမည်ပေါက်ဦးသန်းမြင့်(၁၂/ရကနု(နှင်)ဝ၅၅၄ဝ၂)အမည်ပေါက်၊နှစ်(၆၀)ဂရန်မြေအား အမည်ပေါက်ဦးသန်းမြင့်(၁၂/ရကနု(နှင်)ဝ၅၅၄ဝ၂)အမည်ပေါက်၊နှစ်(၆၀)ဂရန်မြေအာ အမည်ပေါက်ဦးသန်းမြင့်(၁၂/ရကနု(နှင်)၂၁၁-၄-၂၀၁၀)ရက်နေ့တွင်ကွယ်လွန်သမြင့် ဒေါ် ဥပ္ပလာတ်ထေရီ(၁၂/သဗာက(သီ)ဝ၁၀၁၁)မှဦးသန်းမြင့်မကွယ်လွန်စီးတရားဝင် စနီးဖြစ်ခဲ့သဖြင့်တရားဝင်အမှေဆက်ခံပိုင်ဆိုင်ခွင်ရှိကြောင်း၊ကွယ်လွန်စီးမှသိလျှင်ဘဝ ဖြင့်နေထိုင်ခဲ့ကြောင်း၊၄င်းမှလွဲ၍အခြေးသောအနေအကစ်ခံသူတစ်ဦးတစ်ယောက်မျာရှိ ကြောင်းကျန်းဆိုသည့်မင်္ဂလာတာင်ညွန်မြိုနယ်တရားရံးကျန်းကျန်းကွာအမှတ်(၅/ ၁၇၉၉/၂၀-၅-၁၉)၊သေစာရင်း၊ဂရန်ဖူရင်း၊သာသနာနွယ်ဝင်စိစစ်ရေးကတာပြတေ့တို တင်ပြင်းဒေါ် ဥပ္ပလဝတ်ထေရီ၏အထွေထွေကိုယ်စားလှယ်လွှဲစာရသူ GPဦးအေးစော် ဦး(၁၂/သဗာက(နိုင်)၁၆၁၆၉၈)မှပါဝါပေးသညာကိုအတိုရားရုံကြောင်း၊ပမနေထက်တိုင် ပါဝါရုတ်သိမ်းခြင်းမရှိသေးကြောင်းကျမ်းကိုနိုလွာ(၃/၂၅၂၁/၂၉-၃-၁၉)ကိုယ်စား လှယ်လွှဲစာအမှတ်(၁၅၄၉၅/၂၉-၁-၂၀၁၉)တို့တင်ပြ၍အမွေဆက်ခံပိုင်ဆိုင်ကြောင်း နှင့်အရောင်းအငယ်စာချုပ်ချုပ်ခုလှန်မြေးကူးလျှောက်ထားလာခြင်းအပေါ်တရာဝင်ခုင် လုံသောအထောက်အထားများဖြင့်ဤကြောင်ပပည်သည့်နေမှစ၍(၇)ရက်အတွင်းစာက်လက်ဆောင် ရွက်ပေမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။ ဌာနမှနး(ရတိယညွှန်ကြားရေးမှနးမှနပြု၊ကြလင်တန်းတာလဝန်အထွင်းတက်ခုကိုမြိုတော်စည်ပင်သာယာရေးကောမတိ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်-၁၂၊ မြေကွက် မြေကွက်တည်နေရာအမှတ် (၉၃၃/ခ)၊ ၁၂ လမ်း၊ ၁၂ ရပ်ကွက်၊ တောင်ဥက္ကလာပ၊ ဒေါ်စန်းစန်း ၂/ဥကတ(နိုင်)၁၁၉၅၉၉ အမည်ပေါက် နှစ် (၆၀) ဂရန်မြေအား အမည်ပေါက် ဒေါ်စန်းစန်း ၁၂/ဥကတ(နိုင်)၁၁၉၅၉၉ သည် ၂၆–၁၂–၂၀၁၅ ရက် တွင်လည်းကောင်း၊ (ခင်ပွန်း) ဦးခင်ညွှန့်သည် ၀–၄–၁၉၈၅ ရက်တွင်လည်းကောင်း၊ (သား) ဦးကိုကိုနိုင်သည် ၂၀–၉–၂၀၀၁ ရက်တွင်လည်းကောင်း aသီးသီးကွယ်လွန်သဖြင့် ဒေါ်မေစီသန်း ၁၂/ဥကတ(နိုင်)၁၁ဂု၉ဝ၉၊ ဦးချစ်ညီညီ ၁၂/ဥကတ(နိုင် ၁၁၆၆၄၉၊ မောင်သက်ဝေဦး ၁၂/ဒဂတ(နိုင်)ဝ၅၉၂၈၆၊ မခိုင်သဇင်ထွန်း ၁၂/ဒဂတ(နိုင်)ဝ၅၉၈၇၅ တို့ရှ ယား၊ သမီးနှင့် အမွေမမီမြေးတို့ တော်စပ်ကြောင်းကျမ်းကျိန်လွှာအမှတ်-၁၂/၂၅၁၆/၁၉(၁၇–၁၂–၁၉ သေစာရင်းများ၊ အိမ်ထောင်စုစာရင်းများနှင့် ဒေါ်စန်းစန်းအမည်ပေါက် ဂရန်မူရင်းတို့ တင်ပြ၍ ၎င်းတို့ထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာအမှတ်–၂၆၉၄၀/၁၉(၂–၁၀–၁၉) ဖြင့် ရရှိသူ GP ဒေါ်မေစီ သန်း ၁၂/ဥကတ(နိုင်)၁၁၇၉၀၉ မှ ပါဝါပေးသူသက်ရှိထင်ရှားရှိကြောင်းနှင့် ပါဝါမရုပ်သိမ်းသေ ကြောင်း ကျမ်းကျိန်လွှာတင်ပြ၍ အမွေဆက်ခံပိုင်ဆိုင်ကြောင်းနှင့် အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေပုံကူးလျှောက်ထားခြင်းအား တရားဝင်ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော်ငြာပါသည့် ရက်မှစ၍ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါကလုပ်ထုံးလုပ်နည်းအတိုင် စက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ် မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မင

သွာနုတ္တ သားသမီးများအဖြစ်ကြေညာခြင်း

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကွေ့တောကျေးရွာအုပ်စု၊ တောင်ပြုံး ယ်ကျေးရွာနေ ဦးရှိန်ကြီး (ဘ)ဦးမြဒင် ၉/မတရ(နိုင်)ဂ၁၆၃၇၁၊ မတ္တရာမြို့နယ် ကျောက်စရစ်တောင်ကျေးရွာအုပ်စု၊ ဇီးဖြူပင်ကုန်းရွာနေ ဒေါ်လှမြင့် (ဘ)ဦးမြဒင် ၉/မတရ(နိုင်)၀၄၅၅၁၂၊ ဒေါ်ဝင့်(ဘ)ဦးမြဒင် ၉/မတရ(နိုင်)၀၄၅၈၁၆၊ ဒေါ်သန်းတင့် (ဘ)ဦးမြဒင် ၉/မတရ(နိုင်)၀၄၅၇၆၁တို့သည် မိခင်ဖြစ်သူ ဒေါ်လှခင်အား စိတ်ဆင်းရဲ႔ ကိုယ်ဆင်းရဲအောင် အမျိုးမျိုးပြုလုပ်နေပါသောကြောင့် ကျွန်ုပ်၏ အမှုသည် ဒေါ်လှခင်၏ ညွှန်ကြားချက်အရ ၎င်းတို့အား သွာနုတ္တသားသမီးများအဖြစ် အမွေပြတ် စွန့်လွှတ်ကြောင်း အများသိစေရန် အသိပေး ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားသူ– ဒေါ်လှခင်(ဘ)ဦးခန့်လေး ၉/မတရ(နိုင်)၀၄၄၈၈၃ **ဇီးဖြူပင်ကုန်း**ရွာ မတ္တရာမြို့နယ်

လွှဲအပ်ညွှန်ကြားချက်အရ– ဒေါ်သန္တာဝင်း (LL.B,DBL,DIL,DIR,D.Phil,D.PS) တရားလွှတ်တော်ရှေ့နေ (စဉ်–၉၆၁၆) အကွက်(၄၀)၊ အိုးဘို ရွှေကျင် အောင်မြေသာစံမြို့နယ်၊မန္တလေးမြို့ ဖုန်း-၀၉-၇၈၀၆၈၀၄၈၉

တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်

မှတ် ၉၊ မြေကွက်အမှတ်–၂၈၅/ခ၊ မြေကွက်

ာည်နေရာအမှတ်(၂၈၅/ခ)၊ သူရ ၉ လမ်း၊ (၉

ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ဦးမြင့်ဆွေ ၅,

မရန (နိုင်)၁၃၈၈၆၃၊ ဒေါ်ဌေးဌေး ၅/မရန (နိုင်)

၀၃၂၅၈၇ အမည်ပေါက် နှစ်(၆၀)ဂရန်မြေအား

အမည်ပေါက် တစ်ဦးဖြစ်သူ ဦးမြင့်ဆွေ(ခင်ပွန်း)

ကွယ်လွန်သဖြင့် ကျန်အမည်ပေါက် ဒေါ်ဌေးဌေး

၅/မရန (နိုင်)ဝ၃၂၅၈၇ မှ တစ်ဦးတည်းသောဇနီး

တော်စပ်ကြောင်း ကျမ်းကျိန်လွှာ (၁/၃၇၀၅/၂၇

၁–၂၀၂၀) သေစာရင်း၊ အိမ်ထောင်စုစာရင်းနှင့်

ဂရန်မူရင်းတို့ကို တင်ပြ၍ အမွေဆက်ခံပိုင်ဆိုင်

ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံကူးလျှောက်

ထားလာခြင်းအား တရားဝင် ခိုင်လုံသေး

ရက်မှစ၍ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ပါ

ကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်

နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်

ရန်ကန်မြိုတော်စည်ပင်သာယာရေးကော်မတ်

မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့

ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ထာက်အထားများဖြင့် ဤကြော်ငြာပါသည့်

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာ မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၁၀)၊ မြေကွက် တ်(၁၈၄/ခ)၊ မြေကွက်တည်နေရာအမှတ် (၁၈၄/ခ)၊ ဧေယျာ(၇)လမ်း၊ (၁၀)ရပ်ကွက်၊ တာင်ဥက္ကလာပမြို့နယ် ဦးကျော်ရန် (၁၂/ ဥကတ(နိုင်)၀၈၂၀၈၁)၊ အမည်ပေါက် နှစ်(၆၀) -ဂရန်မြေအား အမည်ပေါက် ဦးကျော်ရန် (၁၂/ ဥကတ (နိုင်)၀၈၂၀၈၁)ထံမှ အထွေထွေကိုယ် ားလှယ်လွှဲစာအမှတ်-၄၀၅၄ (၂၃-၄-၂၀၁၀)ဖြင့် ရရှိသူ GP ဒေါ်မိုမို့သိမ်း (၅/စကန(နိုင်)ဝ၀၈၄၀၄) ပါဝါပေးသူသက်ရှိထင်ရှားရှိကြောင်းနှင့် ပါဝါမရုပ်သိမ်းသေးကြောင်း ကျမ်းကျိန်လွှာ ၁၀/၃၄၄၉/၁၉(၃၀-၁၀-၁၉)၊ ဂရန်မှုရင်းတို့ ဘင်ပြ၍ အရောင်းအဝယ် စာချုပ်ချုပ်ဆိုရန် မြေပုံကူး လျှောက်ထားရာ မှတ်ချက်ပါ (၂၀၀၉)ခုနှစ်တွင် ကူးယူခဲ့သော ဘဏ်ငွေချေးရန် မြေပုံ၊ မြေရာဇဝင် ပျောက်ဆုံး ကြောင်း တင်ပြလာသဖြင့် လျှောက်ထားလာရာ ဘရားဝင်ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနှစ်ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ် ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်း ဂုပ်ကွက်အမှတ် ၂၈၊ မြေကွက်အမှတ် ၂၁၇ မြေကွက်တည်နေရာအမှတ် ၂၁၇၊ အောင်သု (၂)လမ်း၊ ၂၈ ရပ်ကွက်(ဒဂုံမြောက်ပိုင်း)မြို့နယ် ဦးကြည်ဆန်း S/KGN-၀၄၉၅၉၆ အမည်ပေါက် နှစ်(၆၀)ဂရန်မြေအား ဤအမည်ပေါက် ဦးကြည် ဆန်း(ခင်ပွန်း)ကွယ်လွန်၍ ၎င်း၏တစ်ဦးတည်း သော တရားဝင်ဇနီးဖြစ်သူ ဒေါ်အေးအေးသိန်း ၁၂/သဃက(နိုင်)၀၉၁၃၅၆ မှ တရားဝင်အရေ ဆက်ခံပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ ထောက်ခံကျမ်းကျိန်အလွှာ(၂)စောင်၊ သေစာရင် အိမ်ထောင်စု၊ လူဦးရေစာရင်း၊ ဂရန်မူရင် တို့တင်ပြရာ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံကူးလျှောက်ထားလာခြင်းအား တရားဝ ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော် ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်းကန့်ကွက် နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံး လုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေ မည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါ

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ် မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလ မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၉)၊ မြေကွက် အမှတ်(၇၇၁/က)၊ မြေကွက်တည်နေရာအမှတ် (ဂုဂု၁/က)၊ ကျော်သူ ၁၉ လမ်း၊ (၉)ရပ်ကွက်၊ တာင်ဥက္ကလာပမြို့နယ် ဦးသောင်း ၁၂/ဥကဝ (နိုင်)၀၂၁၅၈၃ အမည်ပေါက် နှစ်(၆၀)ဂရန်မြေ အား အမည်ပေါက် ဦးသောင်း(ခင်ပွန်း)ကွယ်လွန် သဖြင့် ဒေါ်အုန်းရှိန် ၁၂/ဥကတ(နိုင်)၀၂၅၁၃၇ မှ ဘစ်ဦးတည်းသော ဇနီးတော်စပ်ကြောင်း ကျမ်း ကျိန်လွှာအမှတ် ၁၁/၃၃၅၆/၂၇-၁၁-၁၉၊ သေ ာရင်း၊ အိမ်ထောင်စုစာရင်း၊ ဂရန်မူရင်းတို့ ဘင်ပြပြီး ၎င်း၏ကိုယ်စားလှယ်လွှဲစာဒ ၈၆၀၇/၅–၁၁–၁၉ ဖြင့်ရရှိသူ GP ဒေါ်မြတ်နိုးသန့် ၁၂/ဥကတ(နိုင်)၁၉၁၅၃၁ မှ ပါဝါသက်ရှိထင်ရှာ ပါဝါမရုပ်သိမ်းသေးကြောင်း ရှိကြောင်းနှင့် ကျမ်းကျိန်လွှာ ၁၁/၃၃၅၄၊ (၂၇–၁၁–၂၀၁၉) တင်ပြ၍ ပိုင်ဆိုင်ကြောင်းနှင့် အရောင်းအဝယ် ဘချုပ်ချုပ်ဆိုရန် မြေပုံကူး လျှောက်ထာ လာခြင်းအား တရားဝင်ခိုင်လုံသော အထောဂ အထားများဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနှစ်ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင် ထက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ယာဉ်အမှတ် 1E/1486 Toyota Crown Ls 151 S/L(4x2) ယာဉ်လက်ဝယ်ရှိသု ၉/စကတ(နိုင်)၀၇၂၇၇၇ က(ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရနိ လျှာက်ထားလာပါသည်။ ကန့်ကွက်လိုပါကခိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)အင်းစိန်

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 4G/9615 Nissan Condar PK 25A, Truck (4x2) ယာဉ်လက်ဝယ်ရှိသူ ဦးချိုဦး ၆/ဘပန(နိုင်)၀၀၉၇၀၀ က(ကမ–၃)ပျောက်ဆုံး၍မိတ္တူထုတ်ပေးရန် လျှောက် ဘးလာပါသည်။ ကန့်ကွက်လိုပါကခိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာ သည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက် ကညန၊ တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး)၊ ရန်ကုန်မြို့

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရန်ကင်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၅-ကံဘဲ့၊ မြေကွက်အမှတ် မြေအမျိုးအစား နှစ်(၆၀)မြေငှားဂရန်၊ မြေကွက်တည် နေရာအမှတ် ၅၊ ဝန်မင်းလမ်း၊ (၅)ရပ်ကွက်၊ ရန်ကင် မြို့နယ်၊ အမည်ပေါက်ဦးညွန့်လှိုင် ၁၂/မရက(နိုင်)၁၂၉၈၆ဝ၊ ဦးခင်လှိုင် ၁၂/မရက(နိုင်)ဝ၆၄၆၂၈ မြေကွဂ အား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ တရားမကြီးမှုအမှတ် ၁၂၁/၂၀၁၉ အရ(တရားလို ဒေါ်ညွှန့်ညွှန့်ကြည် နှင့် ဒေါ်ခင်နှင်းသီ)က တရားပြိုင် ဦးညွှန့်လှိုင်၊ ဦးခင်လှိုင်၊ ဒေါ်မိမိငယ်တို့အပေါ် ကတိအဝ ရောင်းအဝယ်မှတ်ပုံတင်ပေးစေလိုမှုအပေါ် ချမှတ်သည့် ၅-၆-၂၀၁၉ ရက်စွဲပါစီရင်ချက် အနိုင်ဒီကရီ အမိန့်နှင့် ၂၀၁၉ ခုနှစ်တရားမဇာရီမှုအမှတ် ၄၆၉ အမိန့်တို့အရ ဧရိယာ ၀ ဒသမ ၁၄၁ ဧက နှစ်(၆၀ ဂရန်မြေကွက်အား တရားရုံးမှ ဘိလစ်ခန့်စာတို့ တင်ပြ၍ ဘိလစ်ဒေါ်နိုနိုဝင်းကို ၇/ညလပ(နိုင်)၁၃၇၃၆၄ ရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် မြေပုံကူးလျှောက်ထားလာခြင်းအား တရားဝင်ခိုင်လုံခေ ထောက်အထားများဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်းကန့်ကွက်နိုင်ပါကြောင်းနှ ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ခေ ာင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိ ကြေညာအပ်ပါသည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်

မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ခေါ်ပုံမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၁/ဗမာအေး)၊ မြေကွက်အမှတ် (၄၂၆)၊ဧရိယာ ဝ =၁၂၅၀ စတုရန်းပေ+(၂၅'x၅၀')၊မြေကွက်တည်နေရာအမှတ် (၄၂၆)၊ ဗိုလ်ချုပ်လမ်း၊ ဗမာအေးရပ်ကွက် ခါပုံမြို့နယ် ဒေါ်သန်းဦး ၁၂/ဒပန(နိုင်)၀၂၄၆၃၀၊ ဒေါ်ကြွေ ၁၂/မဂတ(နိုင်)၀၄၉၈၉၇) အမည်ပေါက် နှစ်(၆၀ ရန်မြေအား တရားလို ဦးလှထွန်းမှ တရားပြိုင် ဒေါ်သန်းဦး၊ ဒေါ်ကြွေအပေါ် ဒေါပုံမြို့နယ်တရားရုံး၊ ၂၀၁ ခုနှစ် တရားမကြီးမှုအမှတ်–၅ ဖြင့် မြေနှင့်အိမ်အရောင်းအဝယ်မှတ်ပုံတင်စာချုပ်အား လိုက်ပါချုပ်ဆိုဆော ာ်ပေးစေလိုမှုစွဲဆိုရာ ၃၀–၅–၂၀၁၉ ရက်စွဲပါ အနိုင်ဒီကရီဒေါပုံမြို့နယ်တရားရုံး၊၂၀၁၉ ခုနှစ် တရား တရားဝင်ခိုင်လုံသော က်မှစ၍ ခုနစ်ရက်အတွင်းကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင် က်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ် မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ဒဂုံမြို့သစ်(မြောက်ဝိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၂၈၊ မြေကွက်အမှတ် ၄၆၂၊ မြေကွက် ာည်နေရာအမှတ် ၄၆၂၊ အောင်ရိပ်သာ(၁)လမ်း၊ ၂၈ ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဦးမြင့်ဆန်း CG–057524)အမည်ပေါက်နှစ်(၆၀)ဂရန်မြေအား ဂရန်အမည်ပေါက်(ဖခင်)ဦးမြင့်ဆန်းသည် ၂၁–၁၀–၂၀၁၅ ရက်တွင်လည်းကောင်း၊ (မိခင်)ဒေါ်ဆိုဖီထွန်းအောင်သည် ၁၀–၁၀–၂၀၁၈ ရက်တွင်လည်းကောင်း အသီးသီး ကွယ်လွန်သွားပါ၍ သား/သမီးများဖြစ်ကြသော (၁) ဦးဝေဖြိုးဆန်း ၁၂/မဂဒ(နိုင်)ဝဂု၈၆၂၉၊ (၂) ဦးကျော် မိုးဆန်း ၉/ပမန(နိုင်)ဂ၀၀၃၃၂၊ (၄) ဦးအောင်မျိုးဆန်း ၉/ပမန(နိုင်)၀၀၀၃၃၁ တို့သည် မိဘများတွင် မိမိတို့(၃)ဦးတည်းကိုသာ မွေးဖွားကြောင်းနှင့် အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ၊ ထောက်ခံ းကျိန်လွှာ(၂)စောင်၊ အိမ်ထောင်စုလူဦးရေစာရင်း မိခင်/ဖခင် သေစာရင်း၊ ဂရန်မှုရင် ပိုင်ဆိုင်ကြောင်းစာချုပ်နှင့် အရောင်းအဝယ်စာချုပ် မြေပုံကူးလျှောက်ထားလာခြင်းအား တရားဝင် -ခိုင်လုံသောအထောက်အထားများဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်းကန့်ကွက်နိုင်ပါ ကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မင်္ဂ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၂၉)၊ မြေကွက်အမှတ် ၈၇၁၊ မြေကွက်တည် နရာအမှတ် ၈၇၁၊ အောင်သစ္စာလမ်း၊ (၂၉)ရပ်ကွက်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒေါ်သန်းသန်း (DD-၀၀၂၇၂) အမည်ပေါက်နှစ်(၆၀)မြေငှားစာချုပ်(ဂရန်)မြေအား ဂရန်အမည်ပေါက် ဒေါ်သန်းသန်းထံမှ SPအမှတ်-၇၄၇၃/၂၀၁၇ (၈–၈–၂၀၁၇)ရသူ ဒေါ်ခင်မျိုးဦး ၉/မလန(နိုင်)၀၉၅၁၉၇ မှ SPပေးသူ သက်ရှိ ထင်ရှားရှိကြောင်း ထောက်ခံချက်တို့တင်ပြ၍ အရောင်းအဝယ်စာချုပ်ရန် မြေပုံကူးလျှောက်ရာတွင် ၂၀၁၃ ခုနှစ် ဒေါ်သန်းသန်း၏ SP ရသူ ဦးဥက္ကာကြည်ဝင်းမှ အရောင်းအဝယ်စာချုပ်ရန် မြေပုံကူးယူခဲ့သော မြေစာရင်းမှတ်ချက်နှင့်ပတ်သက်၍ အဆိုပါ အရောင်းမြေပုံကို အသုံးပြုထားခြင်းမရှိဘဲ ပျောက်ဆုံးသွားပြီ မိတ္တူသာကျန်ရှိခဲ့ပါကြောင်းနှင့် ဂရန်မူရင်းမှာ လက်ဝယ်ရှိပါကြောင်း ကျမ်းကျိန်လွှာတင်ပြလာပါသဖြင့် ရောင်းအဝယ်စာချုပ်ရန် မြေပုံကူးလျှောက်ထားလာခြင်းအား တရားဝင်ခိုင်လုံသောအထောက်အထာ များဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်းကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက် မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ် မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မဝ

ပျောက်ဆုံးကြောင်း

ကျွန်တော် ကိုနန္ဒလွင် ၆/ကသန(နိုင်) ၁၃၅၀၄၄ AGENT-NP 2725 ဝန်ထမ် ကတ် ပျောက်ဆုံးသွားပါ၍ တွေ့ရှိက အကြောင်းကြားပေးပါရန်။

ૡૄૹ૾૽ઃ౼૦၉-૧၉၃၃၃၃၂૦၃

ဖခင်အမည်မှန်

မော်လမြိုင်ကျွန်းမြို့၊ အထက(၁) နဝမတန်း(C)မှ မသဉ္စာအောင်၏ ဖခင် အမည်မှန်မှာ ဦးစိန်မြင့် ၁၄/မမက(နိုင်) ၀၃၇၀၇၉ ဖြစ်ပါကြောင်း။

ဦးစိန်မြင့်

ကန့်ကွက်နိုင်ပါကြောင်း

ယာဉ်အမှတ် 5P/4948 ယာဉ်လက်ဝယ်ရှိသူ NAUNG LON CHO Co.,Ltd. က ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့် ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက် ဖော်ပြပါရုံးသို့လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။

ကညန၊ ပြည်နယ်ရုံး(လွိုင်ကော်)

ကန့်ကွက်နိုင်ပါကြောင်း

ယာဉ်အမှတ် ၆ယ/၁၂၀၉၂(ဟွန်ဒါ) ယာဉ်လက်ဝယ်ရှိသူ ဒေါ် နန်းမဖြူ ၁၃/တကန (နိုင်)၂၂၀၅၆၂ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက် အထားများဖြင့် ကြော်ငြာ သည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့လူကိုယ်တိုင်လာရောက်ကန့် ကွက်နိုင်ပါသည်။

ကညန၊ (တောင်ကြီး)

နှစ်ဦးသဘောတူ လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲပြီးစီးကြောင်းအသိပေးကြေညာခြင်း

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာအုပ်စု၊ ကျွန်းစည်ကျေးရွာ န ဦးဉာဏ်မျိုးအောင် ၉/စကန (နိုင်)၀၆၆၇၅၂ နှင့် စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ကျေးရွာ အုပ်စု၊ တရော်ပင်ကျေးရွာနေ ဒေါ်အေးစုအောင် ၉/စကန(နိုင်)ဂ၉၈၅ဂု၈တို့သည် စိတ် ပဲ ယဘောထားချင်းမတိုက်ဆိုင်ပါသဖြင့် နှစ်ဦးသဘောတူ အကြင်လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်းနှင့် တစ်ဦးနှင့်တစ်ဦး မည်သည့်ပတ်သက်မှုမျိုးမှ မရှိတော့ ပါကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်။

ဦးဉာဏ်မျိုးအောင် ၉/စကန(နိုင်)ဝ၆၆၇၅၂

အများသိစေရန်အသိပေးကြေညာခြင်း

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ အကွက်အမှတ်(RA VI, ကွက်ပြင်-၆)၊ ဦးပိုင် တ် (၆က/၉၃)၊ မြေယာအမှတ်(19/381)၊ ဧရိယာ(၀ဒသမ၁၁၀)ဧကရှိ ဂရန်မြေနှင့် ာကျိုးခံစားခွင့်များကို မြေ၄ားဂရန်သစ် အမည်ပြောင်းလျှောက်ထားနိုင်ရေး ဦးတင် မာင်လတ် ၉/မရမ(နိုင်)ဝဝ၁၁၀၉နှင့် ဒေါ်သက်သက်စိုး ၉/မနမ(နိုင်)ဝဝ၄၂၉၄မှ ဆက် ပက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ကန့်ကွက်လိုသူများရှိပါက ပြင်ဦးလွင်ခရိုင်/မြို့ ယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ဤကြော်ငြာပါသည့်ရက်မှစ၍ ၁၄ရက် ဓတွင်း ပိုင်ဆိုင်သောအထောက်အထားပြည့်စုံစွာဖြင့် လာရောက်ကန့်ကွက်နိုင်ပါကြောင် စသိပေးကြေညာအပ်ပါသည်။

ပြင်ဦးလွင်ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြင်ဦးလွင်မြို

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်

ဂွက်အမှတ်–၂၇/၄၊ မြေကွက်အမှတ်–၈၉၊ မြေကွက်တည်နေရာအမှတ် (၈၉)၊ ခရေ(၉) လမ်း၊ (၂၇) ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဦးသိန်းထွန်း ၁၂/လမန(နိုင်)ဂ၂၃၉၂၁ အမည်ပေါက် ပါမစ်မြေအား ပါမစ်အမည်ပေါက် ဦးသိန်းထွန်းထံမှ အရောင်းအဝယ်အရပ်ကတိ ာချုပ်ဖြင့် ဝယ်ယူသူ ဦးသိန်းထွန်းအောင် ၁၃ ာကန(နိုင်)၁၉၇၁၅၇ နှင့် ဒေါ်နန်းခမ်းကြည် ၃/သနန(နိုင်)၀၅၅၉၂၆ တို့မှ ပါမစ်မူရင်း တင်ပြပါမစ်တွင် ဓာတ်ပုံ၊ ဆောက်လုပ်နေ ထိုင်ခွင့်လက်မှတ်စာရွက်နှင့် မြေပုံသာပါရှိပြီး မြေနေရာချထားပေးခံရသူများ၏ မှိခိုသူများ ာရင်းနှင့် ရွှေ့ပြောင်းမည့်သူများ၏ ရာဇဝင် ကျဉ်းချုပ်စာရွက်တို့ မပါဝင်သဖြင့် ပါမစ်မစုံ] ဖြင့် ဂရန်သစ်လျှောက်ထားလာခြင်းအား တရ ာင်ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနှစ်ရက်အတွင် ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှု မရှိပါ ာ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်စေ က်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေည

ရန်ကုန်မြို့တော်စည်ပင်သာယာရေးေ

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 7K/6479 ၏ ဖောင်းကြွ နံပါတ်ပြားပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်ကြွ နံပါတ်ပြားပျက်ပြယ်ပါကြောင်း အများ သိစေရန်ကြေညာအပ်ပါသည်။

ကညန၊ ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)

အမည်ပြောင်း

မိုးမောက်မြို့၊ ကြေးနန်းရပ်ကွက်နေ ဘ)ဦးဖော်ရွှေမာဂျယ်၏သမီး ခေါ်ထုဆန်အား ယနေ့မှစ၍ မဖော်ရွှေ ထုဆန်ဟု ပြောင်းလဲခေါ်ဆိုပါရန်။ ဖော်ရွှေထုဆန် မိုးမောက်မြို့

အမည်မှန်

မြဝတီမြို့၊ အလက(၁)၊ အဋ္ဌမတန်းမှ (ဘ) ဦးထွန်းအေး၏သား စောလင်း ထွဋ်၏ အမည်မှန်မှာ မောင်လင်းထွဋ် ဖြစ်ပါကြောင်း။

မောင်လင်းထွဋ်

ကန့်ကွက်နိုင်ကြောင်း ကြော်ငြာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေင မြေကွက်အမှတ် (၁၂၆၀)၊ မြေကွက်တည်နေရာအမှတ်–၁၂၆၀၊ (၂) ရပ်ကွက်၊ စပ်စံထွန်း ာမ်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဦးခင်မောင်ဝေ အမည်ပေါက် ပါမစ်မြေအာ အမည်ပေါက် ဦးခင်မောင်ဝေ ၁၂/အစန(နိုင်)ဂ၁၂၄၅၅ ထံမှ အရောင်းအဝယ်အရပ်စာချုပ် ဖြင့် ပိုင်ဆိုင်သူ ဒေါ်သန္တာစိုး ၁၂/ဥကမ(ပြု)၀၀၀၁၀၅ မှပါမစ်ပျောက်ဆုံး ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်၊ ကိုယ်တိုင်ကတိဝန်ခံချက်၊ မြေချပါ စ်မူရင်းပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာတို့တင်ပြ၍ ပါမစ်ပျောက်ဖြင့် ဂရန်သစ် းအား ကွင်းဆင်းစစ်ဆေးရာ တစ်ထပ်ပျဉ် ထောင်သွပ်မိုး (၂) လုံးရှိပြီ ယာဘက်တွင်အဒေါ် ဒေါ်လဲ့လဲ့နေထိုင်ပြီး ဝဲဘက်တွင် ဦးလေး ဦးမိုးဟိန်း မိသား၊ နေထိုင်ပါသည်။ ဦးလေးဖြစ်သူနှင့် အဒေါ်ဖြစ်သူတို့နေထိုင်ခြင်းအတွက် ဝင်စာ–၂၈၅၈ ၁၈–၃–၂၀၂၀ ဖြင့် အရှုပ်အရှင်း တစ်စုံတစ်ရာကင်းရှင်းပါကြောင်း ဖြစ်ပေါ်လာသေ ကိစ္စအဝဝကို တာဝန်ယူပါကြောင်းတင်ပြထားပါသည်။ သို့ဖြစ်ပါ၍ ဒေါ်သန္တာစိုးမှ ပါမစ် ပျောက်ဖြင့်ဂရန်သစ် လျှောက်ထားလာခြင်းအား တရားဝင်ခိုင်လုံသော အထောက်အထာ များဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပ ကြောင်း အသိပေးကြေညာအပ်ပါသည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်] မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ဦးမာမက်သမီးဟာဂျေဒါဘီ (ခ) မကေသီခိုင်အား သတင်းစာပါသိရှိတွေ့ မြင်ကြား သိသူအပေါင်းအား အမှူးထား၍ တွာလာပ်ပေးပါသည်။

အောင်နေသူရထက်မြင့်ဦး ၃/ကကရ(နိုင်)၁၂၅၉၀၆

အများသိစေရန်ကြေညာခြင်း

ကျွန်တော် ဆွာလေမန်(ခ)အောင်နေသူရထက်မြင့်ဦး၏ ဇနီး ဟာဂျေဒါဘီ(ခ) ကေသီခိုင် ၃/မဝတ(နိုင်)၀၄၂၆၀၂ သည် ကျွန်တော့်အား ဘေးဒုက္ခအန္တရာယ်ပေးစေ သောပြုမူဆောင်ရွက်ချက်များကြောင့် ၂၃–၆–၂၀၂၀ ရက်မှစ၍ ဇနီးအဖြစ်မှစွန့်လွှတ်၍ တွာလာပ်(၆)ကြိမ်ပေးပြီး ကွာရှင်းပြတ်စဲလိုက်သည်။

ခရိုင်မန်နေဂျာ

မန္တလေးမြို့

တရားနိုင်

မည်။

မြန်မာ့စီးပွားရေးဘဏ်(၁)

ဦးမျိုးထက်အောင်)

(၎င်းဘဏ်၏ကိုယ်စား၊ ဘဏ်ခွဲမန်နေဂျာ၊

ရောင်းချရန်ကြော်ငြာစာ

(တရားမကျင့်ထုံးဥပဒေအမိန့် ၂၁၊ နည်းဥပဒေ ၆၆)

မန္တလေးခရိုင်တရားရုံးတော်

၂၀၂၀ပြည့်နှစ်၊ တရားမဧာရီမှုအမှတ်(၁၂၇)

မန္တလေးခရိုင်တရားရုံးတော် ၂၀၁၈ခုနှစ်၊ တရားမကြီးမှုအမှတ်(၁၆၈)အမှုတွင် အနိုင်ဒီကရီကို အတည်ပြုဆောင်ရွက်ရန်အတွက်

ဓာက်တွင်ဖော်ပြထားသောပစ္စည်းများကို၂၀၂၀ပြည့်နှစ် ဩဂုတ် ၁၀ ရက်(၁၃၈၂ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၇ ရက်) မွန်းမတည့်မီ ၁၀ နာရီတွင် ၎င်းပစ္စည်းတည်ရှိရာအရပ်၌ လေလံတင်ရောင်းချလိမ့်မည်။ ကိုယ်တိုင်သော်လည်းကောင်း၊ တရားဝင်လွှဲအပ်သည့်

လေလံတင်ရောင်းချမည့် ပစ္စည်းစာရင်း

လေလံကြမ်းခင်းဈေးကျပ်သိန်း(၈၀၀၀)(ကျပ်သိန်းရှစ်ထောင်တိတိ)

လေလံတင်ရောင်းချမည့်စည်းကမ်းချက်များ

ာ။ ပစ္စည်းစာရင်းတွင် ဖော်ပြထားသောအချက်အလက်များမှာ တရားနိုင်က တရားရုံးသို့တင်ပြချက်အရ သိရှိရသမျှဖြစ်သည်။ မှားယွင်း

ခြင်း၊ ကြွင်းကျန်ခြင်းတစ်ခုခုပေါ်ပေါက်ပါက တရားရုံးကတာဝန်ယူမည်မဟုတ်ပါ။ တရားရှုံး၏ အကျိုးသက်ဆိုင်သမျှကိုသာ ရောင်းရ

၃။ ဈေးနှုန်းအမြင့်ဆုံးဖြင့်ဝယ်ယူသူအား လေလံဆွဲဝယ်ယူသူအဖြစ်သတ်မှတ်မည်။ သို့သော်အမြင့်ဆုံးပေးသည့်ဈေးနှုန်းမှာ ရောင်းခု

၄။ လေလံတင်ရောင်းချပြီး မရွှေ့မပြောင်းနိုင်သောပစ္စည်းအတွက် လေလံဆွဲဝယ်ယူသူက ငွေကျပ်(၁၀၀)လျှင် (၂၅)ကျပ်ကို လေလံဆဲ့

ာယ်ယူပြီးသည်နှင့်တစ်ပြိုင်နက် နေ့ချင်းပေးသွင်းရမည်။ ထိုသို့ပေးသွင်းခြင်းမပြုလျှင် တစ်ဖန်ပြန်လည်လေလံတင်ရောင်းချလိမ့်

၅။ လေလံဆွဲဝယ်ယူသူများသည် ရောင်းချသည့်အရာရှိက သတ်မှတ်ထားသည့်စပေါ်ငွေကို တင်သွင်းမှသာ လေလံဆွဲဝယ်ယူခွင့်ရှိရ

B။ လေလံဆွဲဝယ်ယူရရှိသူသည် (၂၅)ရာခိုင်နှုန်းနေ့ချင်းပေးသွင်းပြီးနာက် ကျန်ငွေများကို လေလံတင်ရောင်းချသည့်နေ့ကိုပယ်၍ (၁၅

ရက်မြောက်နေ့ ရုံးဆင်းချိန်မတိုင်မီပေးဆောင်ရမည်။ (၁၅)ရက်မြောက်သည့်နေ့သည် ရုံးပိတ်ရက်ဖြစ်လျှင် ပထမရုံးဖွင့်ရက်တွ

၇။ လေလံကျန်ငွေများကို အထက်ပါရက်များ၌ ပေးဆောင်ရန်ပျက်ကွက်ပါက ပစ္စည်းကိုတစ်ဖန်လေလံတင်ရောင်းချလိမ့်မည်၊

လူပျောက်ကြော်ငြာ

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်း

မြို့နယ်၊ ဆောက်အိုင်–ကံစုကျေးရွာေ

ဦးမောင်စိန်၏သား မောင်စန်းဦးမောင်

(၂၃)နှစ် ၁၄/ကကန(နိုင်)၁၅၂၈၄၁ သည်

၁၈-၆–၂၀၂၀ရက်တွင် အလုပ်သွားလုပ်ရာ

မှ ပျောက်ဆုံးသွားပါသဖြင့် -ဖုန်း-၀၉

၆၉၂၈၂၁၈၆၀၊ ၀၉-၄၅၈၂၁၀၅၅၉ တို့သို့

အမြန်ဆုံးဆက်သွယ် အကြောင်းကြာ

၂၀၂၀ပြည့်နှစ် ဇွန် ၂၄ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။

rကရှိ ဂရန်မြေနှင့် ယင်းမြေကွက်ပေါ်ရှိ (၃၅ x ၃၀)ပေရှိ (၂)ထပ်အာရ်စီပတ်ကားတိုက်အဆောက်အအုံတို့ဖြစ်ပါသည်။

၂။ လေလံတင်ရောင်းချမည့်နည်းစနစ်ကို ရောင်းချသူအရာရှိက သတ်မှတ်သည့်အတိုင်း ရောင်းချမည်ဖြစ်သည်။

သည့်ပစ္စည်းအတွက် လက်ခံရန်မသင့်ကြောင်း ရောင်းချသူအရာရှိက ထင်မြင်လျှင်မခံဘဲငြင်းပယ်ပိုင်ခွင့်ရှိသည်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကံကောက်ရပ်ကွက်၊ အကွက်အမှတ်(၅၁၄/၁)၊ ဦးပိုင်အမှတ်(၇၄)၊ ဧရိယာ(၀ဒသမ ၀၅၅

ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း လေလံဆွဲဝယ်ယူနိုင်ကြောင်း ကြေညာလိုက်သည်။

လိမ့်မည့်အကြောင်း လေလံဆွဲဝယ်မည့်သူတို့အား အထူးသတိပြုရန် နှိုးဆော်လိုက်သည်။

ပေးသွင်းထားသည့် လေလံငွေများကို ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းခံရမည်။

၁။ ဦးဘရန်အောင်

၂။ ဒေါ်လီကျင်းရှန်

တရားရှုံးများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အငယ်တန်းစာရေးရာထူး လျှောက်ထားသူများအား ရေးဖြေစာမေးပွဲကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြော်ငြာခြင်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး ဂ်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူးနေရာ၌ ပြင်ပ ပုဂ္ဂိုလ်များအား ခန့်ထားနိုင်ရေး ၁၈–၂–၂၀၂၀ ရက်ထုတ် မြန်မာ့အလင်းနှင့် ကြေးမို ပတင်းစာများတွင် လျှောက်လွှာခေါ်ယူခဲ့ရာ လျှောက်လွှာများစိစစ်ခဲ့ပြီးဖြစ်သဖြင့် ရေးဖြေ စာမေးပွဲဖြေဆိုခွင့်ရရှိသူများအတွက် ခုံအမှတ်များ၊ စာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်၊ နေရာတို့အား Facebook page Ministry of Border Affairs တွင်လည်းကောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၏ website page ဖြစ်သော www.moba.gov.mn တွင်လည်းကောင်း ထုတ်ပြန်ကြေညာထားပါကြောင်းနှင့် ဝင်ရောက်လေ့လာကြည့်ရှု၍ မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများနှင့်အချိန်မီ ဆက်သွယ်ဆောင်ရွက်သွားကြပါရန် အသိပေးအကြောင်းကြားပါသည်။

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 9E/3228, Toyota Crown JZS 125 S/L(4x2) ယာဉ်လက်ဝယ်ရှိသူ ဦးမြတ်မင်းသူ ၁၂/စခန (နိုင်)ဝ၆၀၅၇၄ က(ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှာက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)၊အင်းစိန်

ကန့်ကွက်နိုင်ကြောင်းအများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သန်လျင်ကြယ်စင်အိမ်ရာ၊ ကြယ်စင်မြို့ငေ စိမ်ရာဝင်းအတွင်းရှိသံလွင်ရိပ်မွန်အိမ်ရာစီမံကိန်းအဆင့် တိုက်အမှတ်(အေ–၁)၊ အခန်း ာမှတ်(၇၁၁)၊ Type(D), Area (၁၁၈၅)Sqft ရှိ တိုက်ခန်းနှင့် ၎င်းတိုက်ခန်းတွင် ဆက်စပ် တွယ်ကပ်လျက်ရှိသော အကျိုးခံစားခွင့်အရပ်ရပ်တို့အား တိုက်ခန်းရောင်းချပိုင်ခွင့်ရှိ သည်ဟု ဝန်ခံကတိပြုသူ ဦးဓိတ် ၉/မရတ(နိုင်)ဝ၁၆ဂု၃၈ နှင့် ဦးယုခိုင်(ခ)ဦးအောင်ကျော် စိုး ၉/မရတ(နိုင်)၀၁၆၇၆၆တို့ထံမှ အပြီးအပြတ်ဝယ်ယူရန် စရန်ငွေတစ်စိတ်တစ်ဒေသကို ပးချေထားပြီးဖြစ်ပါသည်။ ဖော်ပြပါကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသူများရှိပါက ကျွန်ုပ်ထံသို့ခိုင်လုံသော စာချုပ်စာတမ်းများနှင့်အတူ ယခုကြော်ငြာပါသည့်ရက်မှစ၍ ခုနှစ်ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ပါသည်။ ယင်းနေ့ကျော်လွန်၍ ကန့်ကွက်မည့် သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီပြီးမြောက်သည်အထိ ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ဦးအေးသန်းမောင် ၁၁/စတန(နိုင်) ၀၄၀၄၅၀ ဖုန်း-၀၉-၇၈၅၁၄၅၉၈၅

ချာင်းဌာနခွဲမှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ

တွင် ကျင်းပခဲ့သော စတုတ္ထနှစ်(သမိုင်း)

အထူးပြုဖြင့် ဖြေဆိုအောင်မြင်ခဲ့သေ

ဖင်နွယ်ဖြိုး ၈/စလန(နိုင်)၁၈၄၉၂၄ ၏

ဖခင် ဦးအောင်ဆန်းနှင့် ဦးအောင်ဆန်းဝင်း

n/စလန(နိုင်)၁၁၇၈၇၄ တို့မှာ တစ်ဦး

ဖောင်းကြွပျောက်

လျှောက်ထားခြင်း

ယာဉ်အမှတ် 9E/6436 ၏ဖောင်းကြွ

နံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန်

လျှာက်ထားလာပါသဖြင့် ယခင်ဖောင်း

ဓများသိစေရန် ကြေညာအပ်ပါသည်။

ဖောင်းကြွပျောက်

လျှောက်ထားခြင်း

ယာဉ်အမှတ် 17W/19989 ၏ဖောင်းကြွ

နံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန်

လျှောက်ထားလာပါသဖြင့် ယခင်ဖောင်း

ဓများသိစေရန် ကြေညာအပ်ပါ သည်။

ကန့်ကွက်နိုင်ပါကြောင်း

လယ်ဝေးမြို့၊ အမှတ် (၄)ရပ်ကွက်၊ မြေတိုင်

ရပ်ကွက်အမှတ် ၅/အလင်းရောင်မြို့ကွက်သစ်

(၂)၊ ဦးပိုင်အမှတ် (ဆ–၂၇)၊ ဧရိယာ ၀ဒသ

၀၅၅ဧကရှိ ဦးတင်သောင်း အမည်ပေါဂ

မြို့မြေကွက်အား ဦးလွမ်းအောင်(ဘ)ဦးပေ

ကြွယ် ၉/လဝန(နိုင်)၁၅၆၂၈၃မှ မြေနေရး

ချထားပေးမိန့်၊ အရောင်းအဝယ်ကတိစာချုပ်

ာရားရုံးကျမ်းကျိန်လွှာ၊ ကိုယ်တိုင်ကတိဝန်

စ်ချက်မူရင်းများတင်ပြ၍ အဆောက်အဦ

ဆောက်လုပ်ခွင့်ပြုမိန့်တင်ရန် မြေပုံ၊ မြေ

ရာဇဝင်လျှောက်ထားလာရာ ကန့်ကွက်လိုသူ

များအနေဖြင့် ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ

ာရားရုံးအမိန့် ဒီကရီများဖြင့် အထောက်

ထားခိုင်လုံစွာတင်ပြ၍ နေပြည်တော်

ာည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြော်ငြာပ

သည့်ရက်မှစ၍ ၁၅ ရက်အတွင်း လာရောက်

ကန့်ကွက်နိုင်ကြောင်းနှင့် ကန့်ကွက်မှုမရှိပါ

က ဌာန၏လုပ်ထုံးလုပ်နည်းများနှင့် အညီ

မြေပုံ၊ မြေရာဇဝင်လျှောက်ထားလာမှုအာ

ကြောင်း အသိပေးကြေညာလိုက်သည်။

ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန

နေပြည်တော်စည်ပင်သာယာရေး

ကော်မက်

ကညန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး

ဦးအောင်ဆန်း(ခ)

ဦးအောင်ဆန်းဝင်း

ပျက်ပြယ်ကြောင်

ပျက်ပြယ်ကြောင်း

ကညန၊ ခရိုင်ရုံး

(သာယာဝတီ)

(ပဲခူး)

တည်းဖြစ်ပါကြောင်း။

ကြွနံပါတ်ပြား

ကြွနံပါတ်ပြား

တစ်ဦးတည်းဖြစ်ကြောင်း ဖောင်းကြွနံပါတ်ပြားပျောက် မန္တလေးအဝေးသင်တက္ကသိုလ်၊ ရေနံ လျှောက်ထားခြင်း

ယာဉ်အမှတ် 3L/8411 ၏ ဖောင်းကြွ နံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်း ပျက်ပြယ်ကြောင် ကြွနံပါတ်ပြား ာများသိစေရန် ကြေညာအပ်ပါသည်။ ကညန၊ ပြည်နယ်ဦးစီးမှူးရုံး

ဖောင်းကြွနံပါတ်ပြား ပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် ၂၅ယ/၇၉၅၃၉ ၏ဖောင်း ကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင် ကြွနံပါတ်ပြား ပျက်ပြယ်ကြောင် ာများသိစေရန် ကြေညာအပ်ပါသည်။ ကညန၊ ပြည်နယ်ဦးစီးမှူးရုံး (မော်လမြိုင်မြို့)

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 31/9907 ၏ဖောင်းကြွ နံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရ လျှောက်ထားလာပါသဖြင့် ယခင်ဖောင် ကြွနံပါတ်ပြား ပျက်ပြယ်ကြောင် များသိစေရန် ကြေညာအပ်ပါ သည်။ ကညန၊ နေပြည်တော်

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူ လျှောက်ထားခြင်း

ယာဉ်အမှတ် 6J/8719 HONDA CACTYHAG P/U (4x2)(R) ယာဉ်လက် ဝယ်ရှိသူ ဦးဝေဖြိုးအောင် ၉/မဟမ(နိုင်) ၀၃၂၅၂၁ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူ ထုတ်ပေးရန် လျှောက်ထားလာပါသည်၊ ကန့်ကွက်လိုပါက ခိုင်လုံသောအထောဂ စထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို . လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်

ကညန၊ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း မန္တလေးမြို့

ဖောင်းကြွနံပါတ်ပြား ပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 4I/9808 ၏ဖောင်းကြွ နံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် . လျှောက်ထားလာပါသဖြင့် ယခင်ဖောင် ပျက်ပြယ်ကြောင်း ကြွနံပါတ်ပြား ာများသိစေရန် ကြေညာအပ်ပါသည်။

ကညန၊ ခရိုင်ရုံ (မန္တလေးမြောက်ပိုင်း)

ဒီကရီအတည်ပြုရန် အမိန့်မထုတ်သင့်ကြောင်း ထုချေစေရန် အကြောင်းကြားစာ ကလေးမြို့နယ် တရားမရုံးတော်၌

ဦးစိန်ဝင်း ပါ–၃ မကြူကြူမွှေး ဒီကရီအနိုင်ရသူ

ရပ်လိပ်စာ)နေ ဆရာတော် ဘဒ္ဒန္တသီရိန္ဒ (ယခုနေရပ်လိပ်စာ မသိ) သိစေရမည်။

ဤရုံးတော်တွင် တရားနိုင် ဒေါ်ကြူကြူမွှေးက လျှောက်ထားသည်ဖြစ်၍ မည်သည့် အကြောင်းကြောင့် အတည်ပြုလုပ်စေရန် အမိန့်ကိုမထုတ်သင့်ကြောင်း အကြောင်း တစ်ခုခုရှိလျှင်ပြ၍ချေဆိုရန် သင်ကိုယ်တိုင်ဖြစ်စေ၊ ရုံးတော်အခွင့်အမိန့် ရရှေ့နေဖြစ်စေ အကြောင်းပြချေဆိုနိုင်သူ အခွင့်ရကိုယ်စားဖြင့်ဖြစ်စေ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂ရက် (၁၃၈ ခုနှစ် ပထမဝါဆိုလဆန်း ၁၃ ရက်) မွန်းမတည့်မီ ၁၀ နာရီတွင် ဤရုံးတော်ရှေ့လာရောက်မေ

ထိုးထုတ်ပေးလိုက်သည်။

(ညီညီဇော် ကလေးမြို့နယ်တရားရုံး



တင်ဒါခေါ် ယူခြင်း

Quantity (units) Brand and model Lot No. 1 Tongyada 35M3 Banana Cement Trai Lot No. 2 Huaian 35M3 Twin Cone Cement Traile Yoma Fleet တွင်ဖော်ပြထားသောအသုံးပြုပြီး ပစ္စည်းများ ကိုတင်ဒါစနစ်ဖြင့် ရောင်းချနေခြင်းဖြစ်ပြီး မိမိတို့ ဂယ်ယူ

လိုသည့် Lot တစ်ခုလုံး (သို့) Lot တစ်ခုမှ အစီးရေကို မိမိ စိတ်ကြိုက်ခွဲဂယ် နိုင်သည်။

တင်ဒါပိတ်သည့်ရက်စွဲ ၂၀၂၀ ခုနှစ် ဇူလိုင်လ (၃)ရက်

•တင်ဒါတင်ယူရန် ဖောင်ကို ဤ link https://bit.ly/cstender01 တွင်ဖြည့်နိုင်သည်။

ယာဉ်အမှတ် 1P/1899 Mazda CX5 Station Wagon ယာဉ်လက်ဝယ်ရှိသူ ဦးကြိုချောင်း ၁၃/ကခန (ဧည့်)ဝဝဝ၃၅၁ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထား လာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့် ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့် ကွက်နိုင်ပါ ကညန၊ ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)

ယာဉ်အမှတ် ၄၉ယ/၅၃၉၅၅ Honda Wave 125 ဆိုင်ကယ် ယာဉ်လက်ဝယ်ရှိသူ ဦးစိုးမြင့်KMW–၁၄၀၅ဂ၂ က(ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပ သည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့် ကွက်နိုင်ပါသည်။ ကညန၊ ပြည်နယ်ဦးစီးမှူးရုံး

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၆၆ယ/၇၀၂၆ ယာဉ်လက်ဝယ်ရှိသူ ဦးသက်ခိုင် ၁၀/ပမန (နိုင်)ဝ၈၁၆၈၈ ာ(ကမ–၃)ပျောက်ဆုံး၍ ဓိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါ ကခိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက် ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။

ကညန၊ ပြည်နယ်ဦးစီးမှူးရုံး မော်လမြိုင်မြို့

မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ အကွက်အမှတ်နှင့်အမည် (၃၃၀၊ အိုးဘိုတောင်အရှေ့) ဦးပိုင်အမှတ် (၅၃/၁)၊ ဧရိယာ ဝဒသမ၉၁ဧကရှိမြေအား ဒေါ်စိုးစိုး အမည်ဖြင့် မြေငှာ ာချုပ်(စက်မှုစီးပွား) လျှောက်ထားရာ ကျိုးကြောင်းဖော်ပြချက်ခိုင်လုံစွာဖြင့် ကန့်ကွက် တင်ပြနိုင်သူမည်သူမဆို ယခုလျှောက်ထားခြင်းကို ဆောင်ရွက်မပေးသင့်ကြောင် အထောက် အထားခိုင်လုံစွာဖြင့် ကန့် ကွက်လွှာများကို ဤရုံးသို့ကြော်ငြာသည့်ရက်မှစ၍ ရက်ပေါင်း ၁၅ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လျှောက်ထား သူ့အား အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျှဉ်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြေငှားစာချုပ်(စက်မှုစီးပွား)ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ကော်လိတ္တော်အရာရှိ

— — – မုံရွာခရိုင်၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ အကွက်အမှတ်နှင့်အမည် (၁၀/တရုတ်တန်း)၊ ဦးပိုင် မှတ် (၁၅–ခ)၊ ဧရိယာ ဝဒသမဝဂျကေရှိ ဦးအောင်ကျော်ချစ် (ခ)ဦးအောင်ချစ် အမည်ဖြင့် အမှု တွဲအမှတ် ၁၅၃V၂၀၀၀-၂၀၀၁ အရ (၂၂-၁၁-၁၉၈၉)ရက်မှ ၂၁-၁၁-၂၀၁၉ရက်ထိ နှစ် ၃၀ မြေငှာ စာချုပ်ရရှိထားသောမြေကို ဦးအောင်ကျော်ချစ်(ခ)ဦးအောင်ချစ် ၅/မရန(နိုင်)၀၄၀၃၈၁ အမည်ဖြင့် ာချုပ်ချုပ်(သက်တမ်းတိုး) မြင့်ပုံးစာချုပ်(သက်တမ်းတိုး)လျှောက်ထားရာ ကျိုးကြွောင်းဖေပိုပြချက်နိုင်လုံစွာဖြင့် ကန့်ကွက် တင်ပြနိုင်သူမည်သူမဆို ယခုလျှောက်ထားခြင်းကို ဆောင်ရွက်မပေးသင့်ကြောင်း အထောက် သ-၁၂နယ္ရက္ရည္-မွာေရမွ ယခုလွေနာကယားခြင္းကို ဆောငရွကမပေးသင့်ကြောင်း အထောက် အထားနိုင်ငံလုံနာဖြင့် ကန့်ကွက်လွှာများကို ဤရုံးသို့ ကြော်ငြာသည့်ရက်မှစ၍ ၁၅ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်းနှင့် ကန့်ကွက်မှမရှိပါက လျှောက်ထားသူအား အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြေငှားစာချုပ်(သက်တမ်းတိုး)ခွင့်ပြမည် ဖြစ်ကြောင်း အသိပေးကြေညာ အပ်ပါသည်။ ကော်လိတ္တော်အရာရှိ

မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

(တရားမကျင့်ထုံးဥပဒေအမိန့် –၂၁၊ နည်းဥပဒေ –၂၂) ၂၀၁၈ ခုနှစ် တရားမကြီးမှုအမှတ် –၂၉ နှင့် ဆက်စပ်သည့် ၂၀၂၀ ပြည့်နှစ် တရားမဧာရီမှုအမှတ် –၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ချောင်းစံပြကျေးရွာ (ယခင်နေ

၂၀၁၈ ခုနှစ် တရားမကြီးမှုအမှတ် –၂၉ တွင် ကျရှိသည့် ဒီကရီကိုအတည်ပြုလုပ်ရန်

၂၀၂၀ ပြည့်နှစ် ဇွန် ၂၄ ရက်တွင် ဤရုံးတော်တံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်မေ

မြို့နယ်တရားသူကြီး



စိတ်ပင်စားသူများသည် အမှတ်၂၇၊ ယောအတွင်းပင်ဦးဖိုးလှိုင်လမ်း၊ သီလပါစက်မှုစုံ ၊ရန်ကုန်မြို့သို့လာရောက်ကြည့်ရှုနိုင်ပါသည် ဆက်သွယ်ရန်ဖုန်း - 09 966 235 338

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

လျှောက်ထားခြင်း ယာဉ်အမှတ် 54W/11483 Honda Click 125, M/C ယာဉ်လက်ဝယ်ရှိသူ ဦးအောင် သက်ခိုင် ၅/စကန(နိုင်)၂၀၀၁၉၃ က ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသောအထောက်ဒ များဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက် အတွင်း အောက်ဖော်ပြပါရုံးသို့လူကိုယ် တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူ

ကညန၊ ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း) မန္တလေးမြို့

ခင်ပွန်းအဖြစ်မှ စွန့်လွှတ်ခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် neဘာကျေးရွာနေ ဦးသံမောင်နှင့် ဒေါ် ချုပ် ရွှေတို့၏ သမီး (မူလွန်-ရာဇ ဘာကျောင်း)ရှ မူအုပ် ဒေါ်အေးအေးမွန် ၆/မအရ(နိုင် ့ ့ ၁၀၁၃၀၂နှင့် တုံးဗျောငယ်ကျေးရွာနေ ဦးလှ ကြည်နှင့် ဒေါ်နုရီတို့၏သား ဦးစိုးကို ၆/မအရ (နိုင်)၁၁၀၀၅၂ တို့သည် အကြင်လင်မယား အဖြစ် ပေါင်းသင်းနေထိုင်လာခဲ့ရာမှ ၂၅–၅-၂၀၂၀ ရက်မှစ၍ ကျွန်မ ဒေါ်အေးအေးမွန်ဧ ာဏ်သိက္ခာညှိုးနွမ်းကျဆင်းအောင် အကြိမ် ကြိမ်ပြုလုပ်နေပါသဖြင့် ဤကြော်ငြာပါသည့် ရက်မှစ၍ ခ င်ပွန်းအဖြစ်မှ စွန့်လွှတ်လိုက် ပြီဖြစ်ကြောင်း အများသိစေရန် ကြေညာ

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူ လျှောက်ထားခြင်း

ယာဉ်အမှတ် ၅၉ယ/၈၅၂၅၁ ဟွန်ဒါ Click 125 ယာဉ်လက်ဝယ်ရှိသူ ဒေါ်သဇင်ထွန်း ာ/မလမ(နိုင်)၁၈၈၄၇၅ က (ကမ-၃)ပျော ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပ သည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအ ထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူ ကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။ ကညန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 6J/8838 ၏ဖောင်းကြွ နံပါတ်ပြားပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်း ကြွနံပါတ်ပြား ပျက်ပြယ်ကြောင်း အများ သိစေရန် ကြေညာအပ်ပါ သည်။

ကညန၊ ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း)

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာချက်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၃၈) မြေကွက်အမှတ် (၉၅၄)ဟုခေါ်တွင်သော အကျယ်အဝန်း(၀ဒသမ၀၅၅)ဧက၊ ပေ(၄၀ κ ၆၀)ရှိ နှစ်(၆၀)ဂရန်မြေနှင့် ယင်းမြေကွက်ပေါ်ရှိ(၃)ထပ်တိုက် အမိုးစလပ်ပါနေအိမ်အ၊ အဝင် မြေပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို ရောင်းချပိုင်ခွင့်ရှိသူ ဒေါ်အေဇ် အာင် ၁၂/မရက(နိုင်) ဂ၈၄၀၁၁ထံမှ ကျွန်ုပ်ဦးကျော်မိုးနိုင်ကဝယ်ယူရန် စရန်ငွေဖေ ချေထားပြီးဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်ထံသို့ စာရွဂ ာတမ်းအထောက်အထားမူရင်းများဖြင့် ယနေ့မှစ၍ ခုနှစ်ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်ပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ာက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။

ဦးကျော်မိုးနိုင် ၇/ကဝန(နိုင်) ၀၃၉၁၄၃

(သန္တာရှင်

ဒုတိယခရိုင်တရားသူကြီး(၁

ကန့်ကွက်နိုင်ပါကြောင်း

ကန်ကြီးထောင့်မြို့နယ်၊ (၆)ရပ်ကွက်

ဒင်းအမှတ်(၁၇၅–ဂ)ဒိုက်ထူကွင်း၊ ဦးပိုင်

ဓမှတ်(၁/၇၊၂–က)၊ ဧရိယာ(၁ဒသမ၃၆<u>၂</u>

းကရှိ မြို့မြေအား (ဘ)ဦးဘင်ငန်း၏သ

, ၄၉၀၈၁အမည်ဖြင့် စပါးဂိုဒေါင်အဖြစ်

ဆောင်ရွက်ရန် မြေပေးမိန့်လျှောက်ထားမှ

အား ကန့် ကွက်လိုသူများရှိပါက ကြော်ငြး

ါသည့်ရက်မှစ၍ ၁၅ ရက်အတွင်း ဤ

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ရုံးသို့ လာရောက်ကန့်ကွက်နိုင်ပါကြောင်

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ကန်ကြီးထောင့်မြို့နယ်

မောင်မောင်ကျင်

ကြော်ငြာအပ်ပါသည်။

မန္တလေးခရိုင်တရားရုံး

ဖုန်း-၀၉-၇၈၁၇၁၁၅၂၇

အများသိစေရန် ကြေညာရျက် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ရွာမရပ်ကွက်၊ ဗျိုင်းရေအိုးစင်လမ်း အမှတ်(၅၀)တွင် မိန်းကလေးလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၁)ထပ် Open Shed ကြွက်တောင်ကွင်းဆောက်လုပ်ခွင့်ပြုပါရန် ဒေါ် နန်းန (ဂေဟာ့မှူး၊လူငယ်ဖွဲ့ဖြိုးရေးပရဟိတဂေဟာကယ်တင်ခြင်းအသင်း)မှ

လျှောက်ထားခဲ့ပါသည်။ အဆိုပါ(၁)ထပ် Open Shed ကြက်တောင်ကွင်း ဆောက်လုပ်ခွင့် အတွက် ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ မြေဂရန်ရရှိရေးအတွက် သက်ဆိုင်ရုံ ဌာနတွင် ဆောင်ရွက်ဆဲဖြစ်ကြောင်း တင်ပြထားပါ၍ (၁)ထပ် Open Shot ကြက်တောင်ကွင်း ဆောက်လုပ်ခွင့်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ပါရှိသည့်နေ့မှစ၍ရက်ဲပေါင်း(၁၅)ရက်အတွင်းလျှောက်ထားကန့်ကွက်နိုင်ပ ကြောင်းနှင့်သတ်မှတ်ရက်အတွင်း ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာ

> အဆောက်အဦဆိုင်ရာလုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတိ

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့ (၁)၊ အဆောက်အဦအထူးအဖွဲ့ (၂)မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (အောက်တို ဘာလမှစက်တင်ဘာလ)အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နေပြည်တော်ကောင်စီနယ်ဖြေရှိ သမ္မတရုံးဝန်ကြီးဌာနရုံးအသစ် (၁၃၂၉၆၀ စ/ပေ) သံကူကွန်ကရစ် (၃) ထပ်ဆောက်လုပ်ခြင်း လုပ်ငန်းတွင် အသုံးပြုရန် စံချိန်စံညွှန်းမီ အရည်အသွေးပြည့်ဝသော တည်ဆောက်ရေးပစ္စည်းများ အား မြန်မာ(ကျပ်ငွေ)ဖြင့် ဝယ်ယူဆောင်ရွက်လုံပါသဖြင့် ပစ္စည်းပေးသွင်းလိုသူများ တင်ဒါပေးသွင်းနိုင်ပါကြောင်း ဗိတ်ခေါ်ကြော်ငြာအပ်ပါသည်။ (က) တင်ဒါပစ်ရောင်းချမသိရတိ - ၁ဝ-၅-၂၀၂၀ရက် (ရုံးချိန်အတွင်း)

ပေ ၁-၁-೬૫ ဇ ၁၁) ၈၈ (၁၂) ၈၈ (၁

ငြင်းချက်ထုတ်ရန်သမ္ဗန်စာ

(တရားမကျင့်ထုံး ဥပဒေအမိန့် –၅၊ နည်းဥပဒေ–၂၀)

(က) **တင်ဒါင်ပုံစံရောင်းချမည့်ရက် –** ၁၀-၇-၂၀၂၀ရက် (ခ) **တင်ဒါလျှောက်လွှာပိတ်သည့်ရက် –** ၂၂-၇-၂၀၂၀ ရက်

(ဂ) တင်ဒါဖွင့်မည့် ရက်/အချိန်/

(ဃ) **ဆက်သွယ်ရန်ဖုန်း**

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ တည်ဆောက်ရေ

၁၀-၇-၂၀၂၀ရက် (ရုံးချိန်အတွင်း)

(မွန်းတည့် ၁၂:၀၀နာရီ)တိတိ

သမ္မတရုံးဝန်ကြီးဌာနရုံးအသစ် လုပ်ငန်းခွင်ရှင်းလင်းဆောင်၊ ပြည်ကြီးဇေယျာလမ်းနှင့် အဓိပတိလမ်းထောင့်၊

နေပြည်တော်ကောင်စီနယ်မြေ

၀၉-၅၁၂၁၉၂၃၊ ၀၉-၅၀၂၂၄၈၇၊

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ

၂၃-၇-၂၀၂၀ ရက် (နံနက် ၁၀:၀၀ နာရီ)တိတိ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ်ပျိ (အိတ်ဖွင့်တင်ဒါခေါ် ယူခြင်း)

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းတွင် အောက်ပါလုပ်ငန်းအား ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များသို့ မြန်မာကျပ်ငွေဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်လို ပါသည်-

(က) CVC/RCC ခွဲကျောက် (၂၅၉၀၀၀) ကျင်း ကြိတ်ခွဲထုတ်လုပ်/အရောက် ပို့ခြင်းလုပ်ငန်း (Tender No.25/DHPI(P&W)/2019–2020)

တင်ဒါပုံစံနှင့်အသေးစိတ်ချက်အလက်များကို အောက်ပါလိပ်စာတွင် ရုံးချိန် အတွင်း လာရောက်စုံစမ်းဝယ်ယူနိုင်ပါသည်။

တင်ဒါပုံစံရောင်းချမည်ရက်၊ အချိန် – ၂၆–၆–၂၀၂၀ရက်မှ ၃–၇–၂၀၂၀ရက်ထိ တင်ဒါပုံစံရောင်းချမည့်နေရာ

- စီမံကိန်းနှင့်လုပ်ငန်းဌာနခွဲ၊ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေး

တင်ဒါအဆိုပြုလွှာတင်သွင်းရမည့် - ၂၇-၇-၂၀၂၀ ရက် ၁၄:၀၀နာရီ၊ ရက်၊ အချိန်၊ နေရာ

ဦးစီးဌာန၊ ရုံးအမှတ် (၂၇) ရုံးအမှတ်(၂၇)၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ

၃။ တင်ဒါကြော်ငြာပုံစံကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ www.moee.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ရုံးအမှတ်(၂၇)၊ နေပြည်တော် ဖုန်း-၀၆၇-၈၁၀၄၁၈၄၊ ၈၁၀၄၂၉၈

ငြင်းချက်ထုတ်ရန်သမ္မန်စာ (တရားမကျင့်ထုံး ကိုဓဥပဒေအမိန့် ၅၊ နည်းဥပဒေ ၂၀) ပြင်ဦးလွင်ခရိုင်တရားရုံး ၂၀၂၀ ပြည့်နှစ် တရားမကြီးမှုအမှတ် –၂၇

ദ്വേയ്യാട്ടോ နှင့်

(ယခုနေရပ်လိပ်စာမသိသူ) သိစေရမည်။ သင့်အပေါ် တရားလို ဒေါ်စန္ဒာအေးက ငွေကျပ် (၂၅၀၀၀၀၀၀) (သိန်းနှစ်ရာ ငါးဆယ်တိတိ)ရလိုမှ လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပ ပြောဆိုနိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရုံးအခွင့်အမိန့်ရရေနမြစ်စေ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်ဆိုင်သည့်အချက်များကို ချေပပြောဆိုနိုင်သူတစ်ဦးတစ်ယောက် ၎င်းရှေ့နေနှင့်ပါစေ၍ဖြစ်စေ ၂၀၂၀ ခုနှစ် စွန် ၃၀ ရက် (၁၃၈၂ ခုနှစ်၊ ပထမ ဝါဆိုလဆန်း ၁၁ ရက်) မွန်းမတည့်မီ ၁၀:၀၀ နာရီတွင် အထက်အမည်ပါသူ တရားလို၏စွဲဆိုချက်ကို ထုချေရှင်းလင်းရန် ရုံးသို့လာရောက်ရမည်။ ၎င်းအပြင် သင်သိစေရမည်မှာ အထက်ဆိုခဲ့သည့်ရက်တွင် သင်မလာရောက်မျာကိုကွက်ခဲ့လျှင် သင့်မျက်ကွယ်တွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းအပြင် တရားလိုက သင့်မျိုး ကိုလာသို့ ၁၁မျှစ်ချာတာမီးများနှင့် သင်ကထုချေတင်ပြအမြို့လိုသည့် စာချုပ် စာတမီးအစရှိသည့်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် သင့်ကိုယ်စား လှယ်ရှေ့နေလက်တွင် ထည့်အပ်ဖို့လိုက်ရမည်။ သင်က ထုချေလွှာတင်သွင်းလိုလျှင် အမှုမဆိုင်မီလေးရကိုက တင်သွင်းရမည်။

ျှ ၂၀၂၀ ပြည့်နှစ် စွန် ၁၀ ရက်တွင် ဤရုံးတော်တံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ် ရေးထိုး ထုတ်ပေးလိုက်သည်။

(ခင်စိုးညွှန့်) ခုတိယခရိုင်တရားသူကြီး(၂) ပြင်ဦးလွင်ခရိုင်တရားရုံး

အများသိစေရန်ကြေညာခြင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၄၃ လူနေရပ်ကွက်အမှတ် ၄၃၊ မြေကွက်အမှတ် ၁၄၅၈၊ ဧရိယာ ဝဒဿမဝ၅၃၈က မြေအမျိုးအစား ပါမစ်မြေပေါ်ရှိ အမှတ်(၁၄၅၈)၊ စေတနာ ၂ လမ်း၊ ၄၃ ရပ်ကွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့ဟုခေါ်တွင်သော မြေကွက်နှင့်အကျိုးခံ စားနွင့်အရပ်ရပ်တို့အား မြို့မြေစာရင်းတွင် ဦးမြင့်ဦး(HZA-၂၁၆၁၆၁) အမည်မြင့် ချထားပေးခြင်းခံရပြီး ၎င်းထံမှ အရပ်ကတိ အရောင်းအဝယ်စာချုပ်အဆက်ဆက်အ ဝယ်ယူပိုင်ဆိုင်သူ ဒေါ်ဝင်းသစ်နွယ် ၁၄/မမန (နိုင်)၁၅၄၆၀၄ မှ မိမိတစ်ဦးတည်း တရားဝင်ပိုင်ဆိုင်၍ လွှဲပြောင်းရောင်းချခွင့်ရှိကြောင်း ဝန်ခံပြောဆိုသဖြင့် ကျွန်တော် တရားဝင်ပိုင်ဆိုင်၍ လွှမြောင်းများချွန်မှုများမှာ မခုမာများကျား ျား ျား ျား မြိုးအောင်မျိုးမင်း ၈/မထန္(နိုင်)ဝ၉၉၁၂၃ မှ ဝယ်ယူရန်စရန်ငွေ တစ်စိတ်တစ်ဒေသ ပေးချေထားပြီးဖြစ်ပါ၍ အကျိုးသက်ဆိုင်ခွင့်ရှိသူ မည်သူမဆို ခိုင်လုံသောစာရွက် စာတမ်း အထောက်အထားမူရင်းများနှင့်တကွ ကျွန်တော်ထံသို့ (၇)ရက်အတွင်း ကန့်ကွက်အရေးဆိုနိုင်ပါသည်။ ကန့်ကွက်ခြင်းမရှိပါက ဥပဒေနှင့်အညီ အရောင်းအဝယ် ဘရူးကွက်အစေရးရာမှာပေးသည်။ ကာရှားတွက်မြင်းများကို ဥဖေဒေ့မှာသည် အစေျပအေပေ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ဦး<mark>အောင်မျိုးမင်း ဖုန်း– ၀၉-၉၇ဝ၉၁ဝ၆၆</mark>ႏ

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 2N/2077 Nissan AD

/AY12 S/W (4 x 2) R ယာဉ်လက်ဝယ်

ရှိသူ ဦးမြသိန်း ၉/မသန(နိုင်)ဂ၈၃၅၈၀

က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်

ပေးရန် လျှောက်ထားလာပါသည်။

ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်

အထားများဖြင့် ကြော်ငြာသည့်ရက်မှ

၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့

လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 6L/3371 Daihats၊

Hijet S210P Pickup(4 x 4) R ယာဉ်

လက်ဝယ်ရှိသူ ဦးအောင်ဖြိုးဦး ၉/ပကခေ

(နိုင်)၀၀၇၃၂၇က(ကမ–၃)ပျောက်ဆုံး၍

မိတ္တူထုတ်ပေးရန် လျှောက်ထားလာပ

သည်။ ကန့်ကွက်လိုပါက ခိုင်လုံသော

အထောက်အထားများဖြင့် ကြော်ငြာ

သည့်ရက်မှ ၁၅ရက်အတွင်း အောက်

ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်

ခရိုင်ရုံး(မန္တလေးတောင်ပိုင်း)

မန္တလေးမြို့

ကန့်ကွက်နိုင်ပါသည်။

ခရိုင်ရုံး(မန္တလေးတောင်ပိုင်း)၊

မန္တလေးမြို့

ပါသည်။

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၆၉ယ/၅၅၈၇၂ Honda Scoopyi 110 M/C ယာဉ်လက် ဝယ်ရှိသူ ဒေါ် ဇွန်ပွင့်ဝေ ၉/တတဥ (နိုင်)၁၀၁၇၉၇က(ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာ ပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော ထာက်အထားများဖြင့် ကြောျင သည့်ရက်မှ ၁၅ရက်အတွင်း အောက် ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။

> ခရိုင်ရုံး(မန္တလေးတောင်ပိုင်း)၊ မန္တလေးမြို့

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 35W/84026 Honda Scoopy 110 M/C ယာဉ်လက်ဝယ်ရှိသူ ဦးထက်ထက်အောင် ၉/ခမစ(နိုင်) ၀၅၇၄၂၂ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာ ပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာ သည့်ရက်မှ ၁၅ ရက်အတွင်း အောက် ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။

> ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း) မန္တလေးမြို့

ကသာမြို့နယ်တရားရုံးတော်၌ ၂၀၂၀ ပြည့်နှစ် တရားမကြီးမှုအမှတ် –၁၅ ဦးမောင်သိန်း(ခ)သိန်းလွင် ဒေါ်တင်ဆန်း တရားပြိုင် တရားလို ားျားမျှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၊ ငါးတဲအုပ်စု၊ ပျဉ်ထောင်လေး ကျေးရွာနေ ဦးမောင်သိန်း(ခ)သိန်းလွင် (ဘ)ဦးအုန်းငွေ (ယခုနေရပ်လိပ်စာမသိ)

သင့်အပေါ်၌ ဒေါ်တင်စန်းက လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲပေးစေလိုမှု လျှောက်ထားစွဲဆိုသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊ ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ အနေး[ကြးသည့်စကားအများတြင်းကို ချေပပြောဆုံနှင့်သူ ကိုယစားလှယ်နှင့်ဖြစ်စေ ရှေ့နေနှင့်ဖြစ်စေ ၂၀၂၀ ပြည့်နှစ် စွန် ၃၀ ရက် (၁၃၈) ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၁ ရက်) မွန်းမတည့်မီ ၁၀ နာရီတွင် အထက်အမည်ပါသူ တရားလို၏အဆိုလွှာကို ထုချေရှင်းလင်းစေရန် ရုံးတော်သို့လာရောက်ရမည်။ ၎င်းပြင် အထက်ပါရက်တွင် သင်မလာရောက်ပျက်ကွက်ခဲ့လျှင် သင့်မျက်ကွယ်တွင် ငြင်းချက်များကို ထုတ်ပေး လိမ့်မည်။ ၎င်းပြင် တရားလိုကကြည့်ရှုလိုသည့် စာရွက်စာတမ်းများနှင့် သင်က ထုချေတင်ပြအမှီပြုလိုသည့် စာချုပ်စာတမ်းအစရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် သင့်ကိုယ်စားလှယ်ရှေ့နေလက်တွင် ထည့်အပ် လိုက်ရမည်။ သင်က ထုချေလွှာတင်သွင်းလိုလျှင် အမှုမဆိုင်မီလေးရက်က တင်သွင်း

်၂၀၂၀ ပြည့်နှစ် ဇွန် ၉ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုး

တွဲဖက်မြို့နယ်တရားသူကြီး(၂) ကသာမြို့နယ်တရားရုံး

ကန့်ကွက်နိုင်ပါသည်

ယာဉ်အမှတ် 4M/9974 ယာဉ်လက်ဝယ်ရှိသူ ဒေါ်အေးအေးကြိုင် ၉/ကဆန(နိုင် ၅၇၃၄၄က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်၊ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ (၁၅) က်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး(ကျောက်ဆည်)

သားအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ရွှေကျင်ကျေး ရွာအုပ်စု၊ အင်းဇောက်ကြီးကျေးရွာနေ ဦးကျော်ဝင်း – ဒေါ်တင်တင်တို့၏သား မောင်ဝေဖြိုးအောင် ၉/စကန (နိုင်)ဝ၈၁၁၉၅ သည် မိဘများ၏ ဆိုဆုံးမမှုကိုမနာခံဘဲ မိဘဆွေမျိုးများအား အကြိမ်ကြိမ်စိတ်ဆင်းရဲအောင် ပြုလုပ်နေပါသဖြင့် ယနေ့နှ စ၍ သားအဖြစ်မှအမွေပြတ်စွန့်လွှတ်လိုက်ပါသည်။

မိခင်-ဒေါ်တင်တင် ၉/စကန(နိုင်)၀၂၁၃၁၈ အင်းဇောက်ကြီးကျေးရွာ ရွှေကျင်ကျေးရွာအုပ်စု၊ စဉ့်ကူးမြို့နယ်

ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဘောဂဝတီရပ်ကွက်၊ မြေတိုင်းရပ် ကွက်အမှတ် ၃၂/ပေါင်းလောင်း-၂။ မြေကွက်အမှတ် (၄၉၄၅)။ ဧရိယာ ၀ ဒသမ ၀၅၅ ဧကရှိ ဦးစော်ချစ်ဦး အမည်ပေါက်မြေငှားစာချုပ်မြေကွက်အား အထူးကိုယ်စားလှယ် လွဲစာအမှတ် (၂၇၄၆/၂၀၁၉) ဖြင့် လွှဲဆပ်ခြင်းခံရသူ ဒေါ်နေခြည်လင်းမှ နှစ်(၃၀) မြေငှားစာချုပ်၊ နိုင်ငံသားစိုစစ်ရေးကတ်၊ အိမ်ထောင်စုစာရင်းမှုရင်းများတွင်ပြပြီး မြငှားစာချုပ်၊ နိုင်ငံသားစိစစ်ရေးကိတ်၊ အိမ်ထောင်စုစာရင်းမှုရင်းများတင်ပြပြီး ချော်နော်များ နိုင်ငံသားစိစစ်ရေးကိတ်၊ အိမ်ထောင်စုစာရင်းမှုရင်းများတင်ပြပြီး ချေပို့ဆိုရန်အတွက် မြေပုံမြေရာဇဝင်ရေးကူးပေးပါရန်လျှောက်ထားလာမှုအပေါ် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုစ်စာတမ်းများ၊ တရားရုံး အဓိန့်ဒီကရီများဖြင့် အထောက်အထားနိုင်လုံစွာတင်ပြ၍ ဤကြော်ငြာစာပါသည့် ရက်မှစ၍ ၁၅ ရက်အတွင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစိမ် ကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လာရောက်ကန့် ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ရက် အတွင်း ကန့် ကွက်မှုမရှိပါကဌာနမှလုပ်ထုံးလုပ်နည်းနှင့်အညီ ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါ သည်။

နေပြည်တော်စည်ပင်သာယာရေးမ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မြေတိုင်းရပ်ကွက်အမှတ် ၇/မြို့မအနောက်ရပ် ဇဝနဒီပရပ်ကွက်မှ မြေဇရိယာ ၀ ဒသမ ၀၅၅ ဧကရှိ ဒေါ်နွယ်နွယ်အေး ၁၄, ဓနုဖ(နိုင်)၀၀၃၉၇၉ (ဘ)ဦးအောင်ဝင်း အမည်ပေါက် နှစ် (၃၀) မြေငှားစာချုပ် မြေကွက်အမှတ် (ပ–၃၀၀၇၅)ကို နေပြည်တော် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ် ၇၃၇/၂၀၂၀ ဖြင့် မြေကွက်အမည်ပေါက်၏ အထူးကိုယ်စားလှယ်ရရှိထားသူ ဦးမင်းအောင် ၅/ကသန(နိုင်)၀၈၈၆၇၀ (ဘ) ဦးဘောက်မိုင်မှ ဒေါ်မေသက်လှိုင် ၉/မရမ(နိုင်)၀၀၅၅၂၄ နှင့် မှတ်ပုံတင်အရောင်း ခ အဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊မြေရာဇဝင်ရေးကူးပေးပါရန် လျှောက်ထား လာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံးအမိန့် ဒီကရီများ အထောက်အထားခိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ကြော်ငြာစာပါသည့် ရက်မှစ၍ ၁၅ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလ အတွင်း ကန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံမြေရာဇဝင် ရေးကူးခွင့်လျှောက်ထားလာမှုအားဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင် ကြေညာလိုက်သည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ပညာရေးဝန်ကြီးဌာန လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန

ရန်ကုန်အဝေးသင်တက္ကသိုလ်

Online ဖြင့်ဘွဲ့ လွန်ဒီပလိုမာသင်တန်း Post Graduate Diploma in Geography of Tourism (PGDGT) 2nd Batch သင်တန်း ဝင်ခွင့်လျှောက်လွှာခေါ် ယူခြင်း

ရန်ကုန်အဝေးသင်တက္ကသိုလ်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် ပထဝီဝင်ဌာမှ ဦးစီး၍ Online ဖြင့်ဘွဲ့ လွန် ဒီပလိုမာသင်တန်း Post Graduate Diploma in Geography of Tourism (PGDGT) ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် ထိုသင်တန်းသို့ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလသည် ၁၀ လ သင်တန်းဖြစ်ပါ

(က) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ ရရှိပြီးသူဖြစ်ရမည်။

သင်တန်းသို့ အစိုးရဌာနများနှင့် NGO များမှ ဘွဲ့ ရအရာထမ်းများအပြင် ပြင်ပပုဂ္ဂလိကလုပ်ငန်းများ၌ လုပ်ကိုင် နေသော ဘွဲ့ရပုဂ္ဂိုလ်များပါလျှောက်ထားနိုင်သည်။

ဝင်ခွင့်အတွက်သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို ရန်ကုန်အဝေးသင်တက္ကသိုလ် ပထဝီဝင်ဌာန၏ web-site www.udegeog.edu.mm မှတစ်ဆင့် ၁–၇–၂၀၂၀ ရက်မှစ၍ online ဖြင့် register လုပ်နိုင်ပါသည်။

သင်တန်းသားဦးရေကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက register ပိတ်ပါမည်။ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများအား e-mail ဖြင့်အကြောင်းကြားပါမည်။

သင်တန်းများနှင့်ပတ်သက်၍ ဖုန်း-၀၉-၅၁၃၇၉၈၂ တွင်အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါသည်။ ဆက်သွယ်ရန်လိပ်စာမှာ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ပထဝီဝင်ဌာန၊ သထုံလမ်းတွင် ဆက်သွယ်နိုင်ပါသည်။

အသေးစိတ်သိလိုပါက ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် လာရောက်စုံစမ်းနိုင်ပါသည်။

(အောင်ခိုင်သန်း) ဌာနမှူး(သင်တန်းရေးရာ) ရန်ကုန်အဝေးသင်တက္ကသိုလ် ၄၇(က)၊ အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်

ပျောက်ဆုံးကြောင်း

Myanmar Thilawa SEZ Holdings Public Limited. တွင် အစုရှယ်ယာထည့်သွင် သားသော ကျွန်တော် ဦးဟန်သက်အောင် ၁၂/ဒဂန(နိုင်)၀၂၆၄၃၉ ၏ အစုရှယ်ယ သက်သေခံအမှတ် ID–6986 မှာ (၉–၆–၂၀၂၀)ရက်တွင် ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးပါရန်နှင့် ကျေးဇူးဆပ်ပါမည်။

ဦးဟန်သက်အောင် ဖုန်း-၀၉-၂၀၄၃၈၃၉

ကန့်ကွက်နိုင်ပါကြောင်း

ကျွန်တော် ဦးမြထွေး ၁၂/ဗတထ (ဧည့်) ၀၀၀၀၁၇ သည် Audio အမှတ်တံဆိပ် ဖြင့် ရေသန့်ဘူးများကို ထုတ်လုပ်သွားမည်ဖြစ်ပါသည်။ အမည်တူရှိပါက ကြော်ငြာပ သည့်ရက်မှ ခုနစ်ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ပါကြောင်း ကြော်ငြာအပ်ပါ

> ဦးမြထွေး ၁၂/ဗတထ(ဧည့်)၀၀၀၀၁၀ အမှတ် ၈၃၉၊ ၈၄ဝ၊ ၈၄၁၊ (၆ဝ) ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရန်ကုန်တိုင်းဒေသကြီး ဖုန်း-၀၉-၉၁၆၆၇၁၁၊ ၀၉-၅၁၁၉၇၇၁

ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဓမ္ဗုသိရီမြို့နယ်၊ ရွေကြာပင်ရပ်ကွက်၊ မြေတိုင်း ရပ်ကွက်အမှတ် ၄/ရွေကြာပင်၊ မြေကွက်အမှတ်(၁၇၄၃)၊ ဧရိယာ ၀ ဒသမ ၀၈၂ ဧက အတွက် မြေပေးမိနဲ့ ထုတ်ပေးပါရနဲ့ ဦးတင်မျိုးအောင်(ခ)ဦးဇေ့စ်မင်းသန်း(ကိုယ်စား) ဦးလှတင်(ဘ)ဦးတွတ် (၇/ၑနေ(နိုင်)၂၄၄၉၄) မှ မြေချစလစ် နှစ်ဦးသဘောတူ အရောင်းအဝယ်စာချုပ်၊ တရားရုံးကျမ်းကျိန်လာအမှတ် (၁၂၀၆/၂၀၂၀)၊ နိုင်ငံသား စိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်း၊ ၎င်းမြေကွက်ကို ချထားပေး သည်မှာ မှန်ကန်ကြောင်း အသိသက်သေ(၃)ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်မှုရင်းများတင်ပြ၍ မြေပေးမိန့်လျှောက် ထားခြင်းကို ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ခိုင်လုံသောအထောက်အထား များ၊ တရားရုံးအမိန့်ဒီကရီများတင်ပြပြီး ယနေ့မှစ၍ ခုနှစ်ရက်အတွင်း နေပြည် တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစ်မကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လာရောက် ကန့်ကွက်နိုင်ကြောင်းနှင့် ကန့်ကွက်မှုမရှိပါက ဌာနမှလုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပဲ ပါသည်။ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြေတိုင်း မွားမည်ဖြစ်ပြောင်း အသပေးကြေညာအပ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မြေတိုင်းရပ်ကွက်အမှတ် ၃/မြို့မတောင်ရပ် မင်္ဂလာဒီပရပ်ကွက်မှ မြေဧရိယာ ဂ ဒသမ ၁၁၀ ဧကရိ ဒေါ်နှန္ရရီ ၁၂/တတန(နိုင်) ၀၀၉၁၃၃ (ဘ) ဦးအောင်သိမ်း အမည်ပေါက် နှစ် (၃၀) မြေငှားစာချုပ်မြေကွက်အမှတ် (ပ–၂၀၅၁၂)ကို နေပြည်တော် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထူးကိုယ်စားလှယ် လွှဲစာအမှတ် ၁၅၃၁/၂၀၁၈ ဖြင့် မြေကွက်အမည်ပေါက်၏ အထူးကိုယ်စားလှယ် ရရှိထားသူ ဒေါ်ဝင်းနီနီကျော် ၃/ဘအန(နိုင်)၀၀၅၈၈၅ (ဘ)ဦးကျော်ရီ မှ ဗိုလ်မျှးကြီး -အောင်ကျော်မျိုး ၉/မမန (နိုင်)ပ၁၀၃၅၇ နှင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ် အောင်ပေး ျာမျိုး () () မှေခုရနေပ၊ ပေပလည်း နှင့် နာသုံးသောသေး သျှား ချုပ်ဆိုရန်အတွက် မြေပုံမြေရာဇဝင်ရေးကူးပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံး အမိန့် ဒီကရီများ အထောက်အထားခိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာ အမေန့်...ကရုမျှာ အဆောက်အအောက်နှင်ငုဖို့အတာပြေ၍ စရာပြည်တော်မည်းပေးသေး ရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ကြော်ငြာစာပါသည့်ရက်မှစ၍ ၁၅ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှုမရှိပါကဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံမြေရာဇဝင်ရေးကူးခွင့် လျှောက်ထားလာမှုအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာ က်သည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မြေတိုင်းရပ်ကွက်အမှတ် ္ဘ၂/ချင်းတွင်းအနောက် ရပ်၊ ဝဏ္ဏဒီပရပ်ကွက်မှ မြေဧရိယာ ၀ ဒသမ ၁၁၀ ဧကရှိ ဒေါ်ယုလေးချို ၁၂/တမက (နိုင်)ဝ၁၈၇၄၁ (ဘ) ဦးချို အမည်ပေါက် နှစ် (၃၀) မြေငှားစာချုပ်မြေကွက်အမှတ် (ပ–၂၃၁၆၄)ကို ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထူးကိုယ်စားလှယ် လွှဲစာအမှတ် ၅၈၄၈/၂၀၂၀ ဖြင့် မြေကွက်အမည်ပေါက်၏ အထူးကိုယ်စားလှယ် ရရှိထားသူ ဒေါ်ဝတ်ရည်အောင် ၁၂/အလန် (နိုင်)ဝဝဝ၃၁၇ (ဘ) ဦးအောင်ကျော်သွေ မှ ဦးအောင်မြတ်သူ ၁၂/ဗတတ(နိုင်)၀၂၆၄၄၈ နှင့်မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊မြေရာဇ်ဝင်ရေးကူးပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံးအမိန် ဒီကရီများ အထောက်အထားခိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာရေ ကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ကြော်ငြာစာပါသည့်ရက်မှစ၍ ၁၅ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင် ကန့် ကွက်မှုမရှိပါကဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံမြေရာဇဝင်ရေးကူ ခွင့်လျှောက်ထားလာမှုအား ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင် ကြေညာလိုက်သည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတ်

ဖခင်အမည်မှန်

ရောဝတီတိုင်းဒေသကြီး လ႘တ္တ မြို့နယ် သပြေချောင်းအုပ်စု ဒရယ်ဖြူ ကျေးရွာ မူလတန်းကျောင်းနေ တတိယ တန်းမှ မဧပရယ်ဖူး၏ဖခင် ဦးအောင် သန်းလွင်၏ အမည်မှန်မှာ ဦးကိုကို ၁၄, ပစလ(နိုင်)၀၁၀၂၄၇ ဖြစ်ပါသည်။

ဖခင်အမည်မှန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဖားကန့်၊ အခြေခံပညာအထက်တန်း ကျောင်း နဝမတန်းအောင်မှ မအိချိုဇင် အောင်၏ ဖခင်အမည်မှန်မှာ ဦးစိုးထွန်း ကျော် ၁၀/ကမရ(နိုင်)ဝ၇၉၆၂၄ ဖြစ်ပါ ကြောင်း။ ဦးစိုးထွန်းကျော်

ဖခင်အမည်မှန်

စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာ စလက Grade 7 မှ မမြတ်အေးဖြိုး၏ ဖခင်အမည်မှန်မှာ ဦးကျော်စိုး ၁၁/စတန (နိုင်)ဂ၈၈၃၁၄ ဖြစ်ပါကြောင်း။

ဦးကျော်စိုး

မွေးသက္ကရာဇ်အမှန်

ရွှေဘိုမြို့ အထက(၂)မှ အလပြ ဒေါ်အေးအေးမြင့် (TDM–၀၆၇၉၄၂)၏ မွေးသက္ကရာဇ်အမှန်မှာ (၁၉–၆–၁၉၆၀) ဖြစ်ပါကြောင်း။

တစ်ဦးတည်းဖြစ်ပါကြောင်း

မန္တလေးမြို့၊ အောင်မြေသာဇံမြို့ နယ် မောင်ကျော်စိုးလတ် ၉/အမဇ (နိုင်)၀၃၀၃၉၂ ၏ ဖခင်အမည် ဦးမြစိုး နှင့် ဦးမြတ်စိုး ၉/မနှမ(နိုင်)ဝ၈၃၅၉၇ ဦးမြစိုး(ခ)ဦးမြတ်စိုး

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၃၃ယ/၈၂၆၀၀ Honda Wave 110 ယာဉ်လက်ဝယ်ရှိသူ ဒေါ်သန်းသန်းအေး MME–၆၅၉၆၉၅ က (ကမ–၃) ပျောက်ဆုံး၍ မိတ္တူထုတ် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက် အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်

ပြည်နယ်ဦးစီးမှူးရုံး(မော်လမြိုင်မြို့)

ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာခြင်း

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၃) အကွက်အမှတ် (၂/ဟော်ကုန်းရပ်)၊ ဦးပိုင်အမှတ် (၁၂)၊ မြေယာအမှတ် (67)၊ မြေဧရိယာ ဝဒသမ၂၆၈ဧကရှိ မြေကွက် အား မြေငှားဂရန် (အမည်ပြောင်း) လျှောက်ထားနိုင်ရေး ဒေါ်လင်းလင်းနိုင် ၉/အမှ (နိုင်)၀၄၃၃၄၈ မှ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ကန့် ကွက်လိုသူများရှိပါက ပြင်ဦးလွင်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးသို့ ကြော်ငြာပါသည့်ရက်မှစ၍ ၁၄ရက် အတွင်း မြေပိုင်ဆိုင်မှုအထောက်အထား ပြည့်စုံစွာဖြင့် လာရောက်ကန့်ကွက်နိုင် ပါကြောင်း ကြေညာအပ်ပါသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြင်ဦးလွင်မြို့

သယံဧာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ရွှေဘို/ကန့်ဘလူခရိုင်-သစ်တောဦးစီးဌာန လေလံအမှတ်စဉ်(၁/၂၀၁၉–၂၀၂၀) ပုံစံ(၈)ဝင်ပစ္စည်းများဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကြော်ငြာ

ရွှေဘိုခရိုင်သစ်တောဦးစီးဌာနမှပုံစံ(၈)ဝင် ကျွန်းပကာ (၁၈.၈၄၉၈)တန်၊ အင်ပကာ (၄.၀၃၉၂)တန်၊ ထင်း (၅၅.၀၀၄၄)တန်၊

မီးသွေးပြာပ်ပျာ) တန်နှင့်ကျွန်းပင်ကျပ်တိုင်(၄၅၁၄)လုံး ကျွန်းပင်ကျပ်မျော် (၁၈၁၅)လုံးတို့အား မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို အောက်ပါအစီအစဉ်ဖြင့် ရောင်းချမည်ဖြစ်ပါသည် –

ရောင်းချမည့်အစီအစဉ် (၁) နေ့ရက် ၁–၇–၂၀၂၀ရက် (ဗုဒ္ဓဟူးနေ့)

(၂) အချိန် နံနက် ၁၀:၀၀ နာရီ လက်ထောက်ညွှန်ကြားရေးမှူးရုံး (၃) နေရာ ရွှေဘိုခရိုင်သစ်တောဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင််လိုင်စင်ရရှိထားသည့် သစ်အခြေခံအိမ်တွင်း စက်မှု လက်မှုလုပ်ငန်းရှင်များ၊ သစ်စက်သေး/စက်ကြီး၊ အချောထည်စက်/လျှာထိုးစက်လုပ်ငန်းရှင်များ၊ သစ်အရောင်းဆိုင်လုပ်ငန်းရှင်များ၊ ပရိဘောဂလုပ်ငန်းရှင်များ(လိုင်စင်မိတ္ထူပူးတွဲ)၊ ခရိုင်အတွင်းနိုင်ငံသားစိစစ်ရေးကတ် တင်ပြနိုင်သည့် ထင်း/မီးသွေး/အုတ် လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများသည် ဈေးပြိုင်လေလဝယ်ယူခွင့်လျှောက်လွှာနှင့် စည်းကမ်းချက်(၁)စုံအား (၁၀၀၀၀/-) နှုန်းဖြင့် ၂၂-၆-၂၀၂၀ ရက်မှစ၍ ၂၉-၆-၂၀၂၀ရက်နောက်ဆုံးထား၍ ရွှေဘိုခရိုင်သစ်တောဦးစီးဌာန၌ ဝယ်ယူလျှောက်ထားနိုင်ပါ

၃။ လေလံအာမခံကြေးအား မြန်မာ့စီးပွားရေးဘဏ်တွင်ငွေပေးအမိန့်လွှာ (Payment Order–PO) ဖြင့် လပ်ပုံများအလိုက် ၂၉-

G–၂၀၂၀ ရက်နောက်ဆုံးထား၍ ပေးသွင်းရမည်။ လေလံတင်ရောင်းချမည့် လပ်ပုံစုစုပေါင်း (၁၅) ပုံရှိပါသည်။ ၄။ ရောင်းချမည့်လုပ်ပုံများကို ၂၂–၆–၂၀၂၀ရက်မှစ၍ လေလံပွဲမကျင်းပမီ ရုံးချိန်အတွင်း ခရိုင်သစ်တောဦးစီးဌာနမှ ထုတ်ပေး

သည့်လ်ပိုများကြည်ရှုနှင့် လက်မှတ်နှင့်အတူဝယ်လူမည်သူကိုယ်တိုင် သွားရောက်ကြည့်ရှုနိုင်ပါသည်။ ၅။ ဈေးပြိုင်လေလံစုနှစ်ဖြင့် ရောင်းချမည့် အချက်အလက်များဆား အသေးစိတ်သိရှိလိုပါက သစ်တောဦးစီးဌာန Websit https;//www forestdepartment gov.mm တွင် ဝင်ရောက်ကြည့်ရှု၍လည်းကောင်း၊ ဖုန်း-ဝဂ္၅–၂၁ဝ၁၈၊ ဝဂု၅–၂၁၃၈၅ တို့တွင် လည်းကောင်းစုံစမ်းနိုင်ပါသည်။

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 8L/4776 ၏ဖောင်းကြွ နံပါတ်ပြားပျောက်ဆုံး၍ မိတ္တူထုတ် ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွနံပါတ်ပြားပျက်ပြယ် ပါကြောင်း အများသိစေရန် ကြေညာ အပ်ပါသည်။

ခရိုင်ရုံး(ကျောက်မဲမြို့)

ပျောက်ဆုံးကြောင်း

Myat Noe San Trading Co.,Ltd ID NO: 100055369042, 100055-140875, 100055151547, 10007031-8020 နှင့် ပတ်သက်သော စာရွက် စာတမ်းများ ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိပါက အကြောင်းကြားပေးပါ

ဖုန်း-၀၉-၅၁၄၀၆၀၇

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်

ယာဉ်အမှတ် 1K/8817 Honda Civic FD-3, S/L (၄x၂)R ယာဉ်လက် ဝယ်ရှိသူ ဦးမင်းမိုးရ ၇/နတလ(နိုင်) ၁၁၁၉၀၀ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာ ပါသည်။ ကန့် ကွက်လိုပါကခိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြး သည့်ရက်မှ ၁၅ ရက်အတွင်း အောက် ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။

> ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း)၊ သန်လျင်မြို့

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

မရမ်းကုန်းမြို့နယ်၊ မရမ်းကုန်းမြူနယ်၊ မြေတိုင်း ရပ်ကွက်အမှတ် ၅၅/သမိုင်း၊ မြေကွက် အမှတ်–၃၂/၁၊ မြေကွက်တည်နေရာ အမှတ် ၁၀၊ ဦးလွန်းမောင်လမ်း၊ (၇) မိုင့်၊ (၇)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ် ဒေါ်သန်းသန်းအေး ၁၂/မရက(နိုင် ဝဂ္ဂဝ၉၀ဝ အမည်ပေါက် မြေပိုင်မြေ) ယာမြေသတ်မှတ်)မြေအား အမည် (အမယာမြေသတမှတ)မြေအား အမည ပေါက် ဒေါသန်းသန်းအေး ၁၂/မရက (နိုင်)ဝဂုဝုစုစ ကိုယ်တိုင်မှ အမည် ပေါက်သည့် အမှားပြင်ဖြည့်စွက်ခြင်း စာချုပ် –၄ဂုဝ/၁၉၉၈ (၁၆–၂-၁၉၉၈)၊ မြေစာရင်းရှိ ၁၉၉၈ ခုနှစ်နှင့် ၁၉၉၉ ခုနှစ်တွင် ဘဏ်ချေးရန် မြေပုံမြေရာစေင် ကူးယူခြင်းနှင့်ပတ်သက်၍ အဆိုပါ ဘဏ် ချေးမြေပုံမြေရာစဝင် မူရင်းမှာ မည်သည့်ဘဏ်တွင်မျှ အာမခံအဖြစ် ထားရှိကာ ဘဏ်ချေးငေ့ရယခဲခြင်း ထားရှိကာ ဘဏ်ချေးငွေရယူခဲ့ခြင် လုံးဝမရှိဘဲ အထားအသိုမှားယွင်းကွ လုံးဝမျှဘဲ အထားအသူမှားယွင္းကာ ပျောက်ဆုံးသွားခဲ့သည်မှာ မှန်ကန်ပါ ကြောင်း၊ အဆိုပါမြောက်အား အခြား မည်သူ တစ်ဦးတစ်ယောက်ကိုမျှ လွှဲပြောင်းရောင်းချီစားခြင်း၊ ပေါင်နှံ ပေးကမ်း၊ စွန့်လွှတ်၊ လှူဒါနန်း အာမေ အဖြစ် တင်သွင်းထားခြင်းတို့လုံးဝမရှိပါ ကြောင်းနှင့် အရုပ်အရင်းပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မိမိ ကာသာ ကာဂန်ယူမြောင်းပေးမှာပါဖြစ် ကသာ တာဝန်ယူဖြေရှင်းပေးမည်ဖြစ် ကြောင်း ဒေါ်သန်းသန်းအေး ကိုယ်တိုင်မှ ၆–၃–၂၀၂၀ရက်စွဲဖြင့် ကျိန်ဆိုထားသည့် ကျမ်းကျိန်လွှာ၊ ၆–၃–၂၀၂၀ရက်စွဲဖြင့် ရှင်းလင်းတင်ပြစ္စာတို့ကိုတင်ပြ၍ အပိုင် ပေးစာချုပ် ချုပ်ရန် မြေပုံကူးလျှောက် ထားလာရာ တရားဝင်ခိုင်လုံသော ထားလာမှာ ဟားမာမေးမှာသေ အထောက်အထားများဖြင့် ဤကြော်ငြာ ပါသည့်ရက်မှစ၍ ခုနှစ်ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက် မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်း အသိပေးကြေညာအပ်ပြညာ။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) မြို့ပြစိမ်ကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်

ဒီကရီကိုအတည်ပြုရန် အမိန့်မထုတ်သင့်ကြောင်း ထုချေစေရန် အကြောင်းကြားစာ

(တရားမကျင့်ထုံးဥပဒေအမိန့် –၂၁၊ နည်းဥပဒေ –၂၂) ရွှေကူမြို့နယ် တရားရုံးတော်

၂၀၁၉ ခုနှစ် တရားမကြီးမှုအမှတ် –၅၂ နှင့် ဆက်သွယ်သည့် ၂၀၂၀ ပြည့်နှစ် တရားမဧာရီမှုအမှတ် –၉

ဦးမြင့်ခိုင် ၁။ ဦးကျော်မင်း ၂။ ဒေါ်ငြိမ်းငြိမ်းစံ

ဒီကရီအနိုင်ရသူ တရားရုံးများ ရွေကူမြို့နယ်၊ မံဝိန်းကျေးရွာနေ (၁)ဦးကျော်မင်း၊ (၂)ဒေါ်ငြိစ်းငြိမ်းစံ (ယခု နေရပ်လိပ်စာမသိသူ) သိစေရမည်။

နေနျပ်လစားမသူ) သစေးမြည်။ ၂၀၁၉ ခုနှစ် တရားမကြီးမှုအမှတ် –၅၂ တွင်ကျရှိသည့် ဒီကရီကိုအတည်ပြု လုပ်ရန် ဤရုံးတော်တွင် တရားနိုင်က လျှောက်ထားသည်ဖြစ်၍ မည်သည့်အကြောင်း ကြောင့် အတည်ပြုလုပ်စေရန် အမိန့်ကိုမထုတ်သင့်ကြောင်း အကြောင်းတစ်ခုခု ရှိလျှင် ပြ၍ချေဆိုရန် သင်ကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေသို့မဟုတ် အခွင့်ရကိုယ်စားလှယ် ရှိစ်စေ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၆ရက် (၁၃၈၂ ခုနှစ် ပထမဝါဆိုလပြည့်ကျော်

၂ရက်) မွန်းမတည့်မီ ၁၀:၀၀ နာရီတွင် ဤရုံးတော်ရေ့လာရောက်ရမည်။ ၂၀၂၀ ပြည့်နှစ် ဇွန် ၁၅ ရက်တွင် ဤရုံးတော်တံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ် ရေးထိုး ထုတ်ပေးလိုက်သည်။

ဒုတိယမြို့နယ်တရားသူကြီး ရွှေကူမြို့နယ်တရားရုံး

ငြင်းချက်ထုတ်ရန်သမ္ဗန်စာ

(တရားမကျင့်ထုံးဥပဒေအမိန့် ၅၊ နည်းဥပဒေ–၂၀) ဒိုက်ဦးမြို့နယ်တရားရုံးတော<u>်</u> ၂၀၂၀ ပြည့်နှစ် တရားမကြီးအမှုအမှတ်–၃၇

အောင်မင်းခန့် ဦးဝင်းဗိုလ် ပါ-၂ တရားပြိုင်များ

ဒိုက်ဦးမြို့၊ အမှတ် (၉)ရပ်ကွက်၊ ဖအောင်ဝဲ၊ မြောက်ဘက်ကမ်းနေ ဦးဝင်းဗိုလ် (ဘ)ဦးအောင်တင်နှင့် ဒေါ်လေးနွယ် (ဘ)ဦးညွန့်အောင် (ယခုနေရပ်လိပ်စာမသိသူ)

် သင့်အပေါ်၌ တရားလို အောင်မင်းခန့်က စိုက်ပျိုးရေးဆေးပစ္စည်းအမျိုးမျို နှင့်ဓာတ်မြေဩဇာဖိုးငွေ (၂၀၉၅၀ဝိ/–) ရလိုမှု လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊ ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ၊ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃ရက် (၁၃၈၂ ခုနှစ် ပထမဝါဆိုလဆန်း ၁၄ရက်) မွန်းမတည့်မီ ၁၀:၀၀ နာရီတွင် အထက်အမည်ပါသူ တရားလို၏ အဆိုလွှာကိုထုချေရှင်းလင်းရန် ရုံးတော်သို့ လာရောက်ရမည်။ ၎င်းအပြင်အထက်ပါရက်တွင် သင်မလာရောက်ပျက်ကွက်ခဲ့လျှင် သင့်မျက်ကွယ်တွင် ငြင်းချက်များကိုထုတ်ပေးလိမ့်မည်။ ၎င်းအပြင်တရားလိုက ကြည့်ရှုလိုသည့် စာရွက်စာတမ်းများနှင့် သင်က ထုချေတင်ပြအမှီပြုလိုသည့် စာချုပ် ာဘမ်းအစရှိသည်တို့ကို သင်နှင့်အတူယူဆောင်လာရမည်။ သို့မဟုတ် သင့်ကိုယ်စား ာျင်း လှယ်ရေ့နေလက်တွင် ထည့်အဝ်လိုက်ရမည်။ သင်က ထုချေလွှာတင်သွင်းလိုလျှင် အမှုမတိုင်မီလေးရက်ကတင်သွင်းရမည်။

၂၀၂၀ ပြည့်နှစ် ဇွန် ၁၉ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်

တွဲဖက်မြို့နယ်တရားသူကြီး (၁) ဒိုက်ဦးမြို့နယ်တရားရုံး

ငြင်းချက်ထုတ်ရန်သမ္မန်စာ (တရားမကျင့်ထုံးဥပဒေအမိန့် ၅၊ နည်းဥပဒေ–၂၀) ဒိုက်ဦးမြို့နယ်တရားရုံးတော်

၂၀၂၀ ပြည့်နှစ် တရားမကြီးအမှုအမှတ်–၄၁ အောင်မင်းခန့်

တရားပြိုင် ဒိုက်ဦးမြို့နယ်၊ ပန္မတ်ကျေးရွာအုပ်စု၊ ပန္မတ်ကျေးရွာနေ ဦးစိုးဝင်း(ဘ) ာဌေး (ယခုနေရပ်လိပ်စာမသိသူ) သိစေရမည်။

သင့်အပေါ်၌ တရားလို အောင်မင်းခန့်က စိုက်ပျိုးရေးဆေးပစ္စည်းအမျိုးမျို နှင့်ဓာတ်မြေဩဇာဖိုးငွေ (၁၇၄၀၂၀၀ိ/–)ရလိုမှု လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊ ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ၊ ၂၀၂၀ပြည့်နှစ် ဇူလိုင် ၃ ရက် (၁၃၈၂ ခုနှစ် ပထမဝါဆိုလဆန်း ၁၄ရက်) မွန်းမတည့်မီ ၁၀:၀၀ နာရီတွင် အထက်အမည်ပါသူ တရားလို၏အဆိုလွှာကို ထုချေရှင်းလင်းရန် ရုံးတော်သို့ လာရောက်ရမည်။ ၎င်းအပြင် အထက်ပါရက်တွင် သင်မလာရောက် ပျက်ကွက်ခဲ့လျှင် သင့်မျက်ကွယ်တွင် ငြင်းချက်များကိုထုတ်ပေးလိမ့်မည်။ ၎င်းအပြင် တရားလိုက ကြည့်ရှုလိုသည့် စာရွက်စာတမ်းများနှင့် သင်ကထုချေတင်ပြအမှီပြုလိုသည့် စာချုပ်စာတမ်းအစရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် သင့်ကိုယ်စားလှယ်ရှေ့နေလက်တွင် ထည့်အပ်လိုက်ရမည်။ သင်က ထုချေလွှာ တင်သွင်းလိုလျှင် အမှုမတိုင်မီလေးရက်ကတင်သွင်းရမည်။

၂၀၂၀ပြည့်နှစ် ဧွန် ၁၉ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ် ရေးထိုး ထုတ်ပေးလိုက်သည်။

တွဲဖက်မြို့နယ်တရားသူကြီး (၁) ဒိုက်ဦးမြို့နယ်တရားရုံ<u>း</u>

(၂၅)နှစ်မြောက် ငွေရတုမင်္ဂလာဆုတောင်းလွှာ

အတား ဦးခင်မောင်သန်းနှင့် အမားဒေါ်လွင်မာဦး တို့၏ (၂၅) နှစ်မြောက် ငွေရတုမှသည် ချစ်သား၊ ချစ်သမီးနှင့်အတူ ကျန်းမာပျော်ရွှင်စွာဖြင့် ရွှေရတု၊ စိန်ရတုတိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါသည်။

ချစ်သား – မောင်ထွန်းနောင်ထက်

3rd Year Geog: (EYU)

ချစ်သမီး – မဆွေဇင်ဦး

2nd Year Chem: (EYU)

ငြင်းချက်ထုတ်ရန်သမ္ဗန်စာ

(တရားမကျင့်ထုံးဥပဒေအမိန့် ၅၊ နည်းဥပဒေ–၂၀) ဒိုက်ဦးမြို့နယ်တရားရုံးတော် ၂၀၂၀ ပြည့်နှစ် တရားမကြီးအမှုအမှတ်–၄၂

ဦးကိုလင်း ပါ-၂ အောင်မင်းခန် တရားပြိုင်များ ခိုက်ဦးမြို့နယ်၊ ပနွတ်ကျေးရွာအုပ်စု၊ ပနွတ်ကျေးရွာနေ ဦးကိုလင်း(ဘ)

ဦးစိန်လေးနှင့် ဒေါ်သန်းသန်းရီ (ဘ) ဦးမိုး (ယခုနေရပ်လိပ် စာမသိသူ) သိစေရမည်၊ သင့်အပေါ်၌ တရားလို အောင်မင်းခန့်က စိုက်ပျိုးရေးဆေးပစ္စည်းအမျိုးမျိုး နှင့်ဓာတ်မြေဩဇာဖိုးငွေ (၇၅၃၄၀၀ိ/–)ရလိုမှု လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊ ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ၊ ၂၀၂၀ပြည့်နှစ် ဇူလိုင် ၃ရက် (၁၃၈၂ ခုနှစ် ပထမဝါဆိုလဆန်း ၁၄ရက်) မွန်းမတည့်မီ ၁၀:၀၀ နာရီတွင် အထက်အမည်ပါသူ တရားလို၏ အဆိုလွှာကို ထုချေရှင်းလင်းရန် ရုံးတော်သို့ လာရောက်ရမည်။ ၎င်းအပြင် အထက်ပါရက်တွင် သင်မလာရောက်ပျက်ကွက်ခဲ့လျှင် သင့်မျက်ကွယ်တွင် ငြင်းချက်များကိုထုတ်ပေးလိမ့်မည်။ ၎င်းအပြင် တရားလိုက ကြည့်ရှုလိုသည့် စာရွက်စာတမ်းများနှင့် သင်ကထုချေတင်ပြအမှီပြု လိုသည့် စာချုပ်စာတမ်းအစရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် သင့်ကိုယ်စားလှယ်ရှေ့နေလက်တွင် ထည့်အပ်လိုက်ရမည်။ သင်က ထုချေလွှာ တင်သွင်းလိုလျှင် အမှုမတိုင်မီလေးရက်က တင်သွင်းရမည်။

၂၀၂၀ပြည့်နှစ် ဇွန် ၁၉ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်

တွဲဖက်မြို့နယ်တရားသူကြီး (၁) -ဒိုက်ဦးမြို့နယ်တရားရုံး

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ အမက (၄၉)ကျောင်းလမ်း၊ အိမ်အမှတ်(၅၁/ခ)ရှိ အလျား(၁၂)ပေxအနံ(၂၀)ပေရှိ မြေကွက်နှင့် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးကို ရောင်းချပိုင်ခွင့်ရှိသူ ဦးဇော်လင်းအောင် ၁၂/အစန(နိုင်)၁၇၈၃ဝ၃ ထံမှ ကျွန်ုပ်၏မိတ်ဆွေမှ ဝယ်ယူရန်အတွက် စရန်ငွေ တစ်စိတ်တစ်ဒေသအား ပေးချေခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အရောင်းအဝယ်နှင့် ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါက ခိုင်လုံသည့်စာရွက်စာတမ်းမူရင်းများနှင့် တကွ ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနှစ်ရက်အတွင်း ကျွန်ုပ်ထံသို့ လာရောက် ကန့်ကွက်နိုင်ပါသည်။ ကန့်ကွက်သူမရှိပါက အရောင်းအဝယ်အား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ဒေါ်နုနုဝင်း ၁၂/အစန (နိုင်)၁၈၀၅၈၇ ၏ လွှဲအပ်ညွှန်ကြားချက်အရ-

ဒေါ်ရီလေးမော် (LL.B) တရားလွှတ်တော်ရေ့နေ ရှေ့နေများနားနေခန်း၊ စုပေါင်းရုံးကြီး(အပေါ်ထပ်)၊ အင်းစိန်မြို့နယ် ဖုန်း-၀၉-၄၂ဝဝ၈၉၃၈ဝ

အကြင်လင်မယားအဖြစ်မှကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်း အများသိစေရန်ကြေညာခြင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်နေ ဒေါ်မီမီကျော်လွင် ၁၂/ကမရ(နိုင်)ဝ၆၈၆၂၈ ၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း ကြေညာအပ်ပါသည်

ဦးနေမျိုးသူရအောင် ဂု/ပမန(နိုင်)၀၆၅၄၀၉ နှင့် ကျွန်မ ဒေါ်မီမီကျော်လွင် တို့သည် ၁၃–၁၁–၂၀၁၈ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် နှစ်ဦး သဘောတူလက်မှတ်ရေးထိုး၍ အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ပြီး သားသမီးထွန်းကားခဲ့ခြင်းမရှိပါ။ ယခုအခါ ဦးနေမျိုးသူရအောင်နှင့် ကျွန်မ ဒေါ်မီမီ ကျော်လွင်တို့သည် တစ်ဦးနှင့်တစ်ဦး စိတ်သဘောထားချင်း မတိုက်ဆိုင်တော့သည့် အတွက် လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်းနှင့် မည်သည့်ကိစ္စ တစ်စုံ တစ်ရာမျှ တစ်ဦးနှင့်တစ်ဦး ပတ်သက်ခြင်းမရှိတော့ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ– ဦးဖော်မျိုးထက် (LL.B) ထက်တန်းရှေ့နေ (စဉ်–၃၇၁၇၉) အမှတ် (၁၀၆)၊ (ပ)ထပ်၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ် ဖုန်း-၀၉-၄၂၀၀၄၀၁၄၉

စာအုပ်စာပေ လူ့မိတ်ဆွေ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရန်ကုန်တိုအသေးကြီး၊ဒုံမြိုသစ်(အရေပို့အမြန်ယံမြေတို့အရပ်ကွက်အမှတ်(၁၂၂)၊ မြေကွက်အမှတ်(၅၀၅)၊ မြေအလျား«အနှံ(၄၀«၆၀)ပေအကျယ်ရှိ မြေချပါမစ် မြေကွက် ထဲမှာကျားဝင်ယွဲမစိတ်ရသေးသော (မြေကွက်အမှတ်–၅၀၆နှင့်ကဝဲလျှက်အခြစ်း) (၂၀«၆၀)ပေ မြေကွက်နှင့် ယၽိမြေကွက်ပေါ်ရှိ အဆောက်အဦးတို့အား အမည်ပေါက် ြဝးဇဝ)ပေ မြေကွက်နှင့် ယင်းမြေကွက်ပေးရှိ အဆောက်အားတဲ့အား အယည်ပေက် မြစ်သော ဦးမြည်နီး (၁၂/မဂတ(နိုင်)ဝဉ ၂၀၃၅)ထံမှအရောင်းအဝယ်မာချုပ် အဆက်ဆက်မြင့် ဝယ်ယူပိုင်ဆိုထားသူ အောင်ချိုဆက်(၁၂/အစနှ(နိုင်)ဝ၆၃ဂရူဂျ) ထံမှကျွန်ုပ်တို့အီ မိတ်ဆွေကအပြီးအပိုင်တယ်ပူးရန်အတွက်စရန်တွေကစ်မတ် တစ်သော ကိုပေးချေထားပြီးဖြစ်ပါသည်။ဖော်ပြပါ ကိစ္စနှင့်စဝ်လျဉ်း၍ကန့်ကွက်လိုသူများရှိက ကျွန်ုပ်တို့ထံသို့တကျဆိုင်လုံသောတရားဝင်စာချပ်စာတမ်းများနှင့်ကကွ ယခု ကြော်ငြာ ပါသည့်နေ့မှစ၍(ဂျရက်အတွင်းလာရောတ်ကန့်ကွက်နှိသို့သည်။ယင်းနေ့ ကျော်လွန်က အရောင်းအဝယ်ကို ဥပဒေနှင့်အညီအပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြောင်ြာ အပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ ဦးဇင်မင်းထိုက် LL.B, D.B.L . ဖြေနှင်းဝတ်ရည် LL.B ဘရားလွှတ်တော်ရှေ့နေ (စဉ်-၁၀၃၄၈) တရားလွှတ်ပေ "သူခကြွယ် (Law Firm)" တရားလွှတ်တော်ရှေ့နေ(စဉ်_၁၀၃၆၀)

အမှတ်(ဂဂျ္ဂ/က)၊ ဗြတ္မစိုရ်လမ်း၊ (၄)ရပ်ကွက်၊ တောင်ာ့က္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ဝ၉၄၉၄၅၂၂၈၂ ၊ ဝ၉၂၅၃၃၅၉၅၂၉၊ ဝ၉၄၂၁၅၁၅၄၃၅

အများသိစေရန်အသိပေးကြေညာခြင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၁၁၉) မြေကွက်အမှတ် (၆၅၃)၊ မြေအကျယ်အဝန်း (၄၀ပေx၆၀ပေ) ဦးတင်ရွှေအမည်ပေါက် နှစ် (၆၀) ဂရန်မြေကွက်နှင့် အကျိုးခံစားခွင့်အရပ်ရပ်တို့အား အရပ်ကတိစာချုပ် အဆက်စပ်ဖြင့် ဝယ်ယူပိုင်ဆိုင်လာခဲ့ပြီး ရောင်းချပိုင်ခွင့်ရှိကြောင်း ပြောဆိုလာသူ ဒေါ်လဲ့လဲ့မြတ် ၁၃/ကဟန(နိုင်)၀၀၀ဂုဂုဂု ထံမှ ကျွန်ုပ်၏မိတ်ဆွေကဝယ်ယူရန် ညှိနှိုင် သဘောတူညီချက်အရ ရောင်းဖိုးငွေ၏ တစ်စိတ်တစ်ဒေသအားပေးချေပြီးဖြစ်ပါ၍ အဆိုပါပစ္စည်းအရပ်ရပ်တို့နှင့်ပတ်သက်ပြီး ပိုင်ရေးဆိုင်ခွင့်ရှိကြောင်း ပြောဆိုကန့်ကွက် လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနှစ်ရက်အတွင်း ကျွန်ုပ်ထံသို့ ထောက်အထားခိုင်လုံစွာဖြင့် လာရောက်တင်ပြကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်အတွင်း ကန့်ကွက်မည့်သူမရှိခဲ့ပါက အရောင်းအဝယ်အား ဥပဒေနှင့် အညီပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားတော့မည်ဖြစ်ပါကြောင်း အများ သိစေရန် အသိပေးကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်စိမ့်ဇာဦး (စဉ်–၃၄၇၈၂)အထက်တန်းရှေ့နေ အမှတ် (၁၁၂၈)၊ သရဖီ(၇)လမ်း၊ ၃၄ ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၉-၅၄၀၁၀၄၈

ကန့်ကွက်နိုင်ကြောင်း ကြော်ငြာ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၄၃)၊ မြေကွက် အမှတ်(၈၇၁)၊ မြေကွက်တည်နေရာအမှတ်(၈၇၁)၊ ခေမာလမ်း၊ (၄၃)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်းမြို့နယ်) (ဦးအုန်းဖေ)MTA-၀၅၉၆၁၅ အမည်ပေါက် နှစ်(၆၀) မြေငှားစာချုပ်(ဂရန်)မြေအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ တရားမကြီးမှု အမှတ်–၂၆၈/၂၀၁၉ တွင် တရားလို ဦးခင်မောင်အုန်းမှ တရားပြိုင် ဦးအုန်းဖေအပေါ် ပဋိညာဉ်အတိုင်း မြေနှင့်အိမ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးစေ လိုမှုဖြင့် တရားစွဲဆိုခဲ့ခြင်းအပေါ် မြေနှင့်အိမ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးစေရန်စရိတ်နှင့်တကွ အနိုင်ဒီကရီချမှတ်သည့် ၁၂-၇–၂၀၁၉ ရက်စွဲပါ စီရင်ချက်၊ ဒီကရီနှင့်ယင်းတရားရုံး၏ တရားမဧာရီမှုအမှတ်–၄၆၄/၂၀၁၉ တွင် ချမှတ်သည့် ၆–၁၁–၂၀၁၉ ရက်စွဲပါ အမိန့် တို့တင်ပြ၍ တရားရှုံးဦးအုန်းဖေ ကိုယ်စား တရားရုံးဒုတိယ ဦးစီးမှူး(ဘိလစ်)ဒေါ်နိုနိုဝင်းကိုမှ ဂရန်မူရင်း၊တရားရုံးအမိန့်များနှင့် ဘိလစ်ခန့်စာတို့တင်ပြ၍ အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေပုံကူးလျှောက်ထား လာခြင်းအား တရားဝင်ခိုင်လုံသော အထောက်အထားများဖြင့် ဤကြော်ငြာပါ သည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေး

> ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ



မြန်မာ့တိုင်းရင်း ဆေးဖက်ဝင် စစ်မှန်သော ပရဆေး ပစ္စည်းများဖြင့် ဟိစဝ်ထားသောကြောင့် အံ့ ဩလောက် အောငအထူးပင် ဆေး စွမ်းထက်ပြက်လုပါသည်



ဖျားနာကိုက်ခဲ တုပ်ကွေးပျောက်လို့ နာမည်ကျော်

ဆေးစွမ်းထက်လို့နာမည်ကျော် ပြည်သူ့ကျန်းမာရေးအကျိုးမျှော် စိန့်ဘယက် နေးနီကျော်

မမျိုးသမီးများသွေးသားနှင့်ပတ်သက်၍ ကိုက်ခဲခြင်းကင်းပြီး သွေးသားစိုပြည် လှပစေပါသည်။



ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူ လျှောက်ထားခြင်း

ယာဉ်အခုတ် 3D/7810 Toyota Caldina ST 210 S/W(4x2) ယာဉ်လက်ဝယ်ရှိသူ ဦးသက်ဝင်းနိုင် ၁/ဗတထ(နိုင်)၀ ၂၀၀၈၁ က(ကမ-၃)ပျောက်ဆုံး၍ စိတ္တူထုတ်ပေး ရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လို ပါက နိုင်လုံသော အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင် အောက်ဖော်ပြပါရုံးသူလူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)

လုပ်ငန်းတံဆိပ်အမည်အမှတ်အသား

သတိပေးကြေညာချက်

လူဝိငန်းတံဆိဝိအစည်အစ္ခတိအသား

ន្ធ្រឹង្ធ្រឹត្ត

မှတ်ပုံတင်စာချုပ်အမှတ်(၁၉၄/၂၀၂၀)

စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် ဦးမောင်ဦးမှ မိမိတစ်ဦးတည်းမူပိုင်အဖြစ်

မှတ်ပုံတင်သွင်းခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းတံဆိပ်အမည်အမှတ်အသားကို

အသုံးပြု၍ မြစ်ကြီးနားမြို့၊ စည်ပင်သာယာဈေး(၂)(တ)ရုံ၊ ဆိုင်ခန်းအမှတ်(၁၆)တွင် ဖွင့်လှစ်ထားသော ရွှေဆိုင်လုပ်ငန်း၌ ရောင်းချနေသော ရွှေတုံး၊ ရွှေခဲ၊ ရွှေထည်ပစ္စည်း

အမျိုးမျိုး၊ ကျောက်ထည်ပစ္စည်းအမျိုးမျိုးနှင့် စိန်ထည်ပစ္စည်းအမျိုးမျိုးတို့အပေါ်တွင်

လည်းကောင်း၊ လက်ဆောင်မွန်အဖြစ် ပေးအပ်သည့် ပစ္စည်းအမျိုးမျိုးတို့အပေါ်တွင်

လည်းကောင်း ဖိနှိပ်၍၊ ကပ်နှိပ်၍၊ ရိုက်နှိပ်၍ မြစ်ကြီးနားမြို့နှင့်တကွ ပြည်ထောင်စု

သမ္မတမြန်မာနိုင်ငံတစ်ဝန်းတွင် ထုတ်လုပ်ဖြန့်ချိရောင်းချသွားမည့်အပြင် အဆိုပါ

လုပ်ငန်းတံဆိပ် အမည်အမှတ်အသားဖြင့်ပင် ဆိုင်းဘုတ်၊ ဗွီနိုင်းကြော်ငြာ၊ လက်ကမ်း ကြော်ငြာ၊ ရုပ်ရှင်ဆလိုက်ကြော်ငြာ၊ တီဗွီ၊ ဗီဒီယိုကြော်ငြာ၊ မဂ္ဂဇင်းကြော်ငြာနှင့် ဆိုင်တံဆိပ်တုံး၊ ဒီဇိုင်းတံဆိပ်တုံး၊ ငွေရပြေစာဖြတ်ပိုင်း၊ Internet, Website, E.mail

သို့ဖြစ်ပါ၍ အဆိုပါ လုပ်ငန်းတံဆိပ် အမည်အမှတ်အသားတစ်ခုလုံးကိုဖြစ်စေ

ဘစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ သုံးစွဲ၍ ဆင်တူယိုးမှား

ထင်ယောင်ထင်မှား မပြုလုပ်ကြပါရန် သတိပေးတားမြစ်အပ်ပါသည်။ အကယ်၍

အတုအပပြုလုပ်သုံးစွဲကြောင်း တွေ့ရှိရပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်

ဦးကျော်စိုးမိုး LL.B

တရားလွှတ်တော်ရှေ့နေ၊ (စဉ်–၁ဝ၉၈၅)

အမှတ်(၃၉၆)၊ ရွှေညောင်ပင်ရပ်ကွက်

ဖုန်း-ဝ၉-၄၃၁၆၄၄၈၃၊ ဝ၉-၇၉၃ဝ၈၇၄၆၄

မြစ်ကြီးနားမြို့

စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဦးမောင်ဦး ၁/ဝမန(နိုင်)ဝဝ၉ဝဝ၁ ၏ လွှဲအပ်ညွှန်ကြားချက်အရ–

အစရှိသည်တို့တွင် အသုံးပြုသွားမည်ဖြစ်ပါသည်။

အထက်ဖော်ပြပါ လုပ်ငန်းတံဆိပ်အမည်အမှတ်အသားကို မြစ်ကြီးနားမြို့နယ်

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 4J/6665 ၏ ဖောင်းကြွ နံပါတ်ပြားပျောက်ဆုံး၍ ထုတ်ပေး ရန်လျှောက်ထားလာပါသဖြင့် ယခင် ဖောင်းကြွနံပါတ်ပြားပျက်ပြယ်ကြောင်း အများသိစေရန်ကြေညာအပ်ပါ သည်။

BILLBOARD ADVERTISING @

YAN GON LAR SHO

MON YWAR

Pan So Dan Bridge (Aung San Stadium) Corner of Pyi Htaun Su Road & Yone Gyi Road Corner of Butar Yon Road & Yone Gyi Road Corner of Pyi Htaun Su Road & Aung Min Galar Road Aung San Statue Circle

PA THAIN PYIN OO LWIN MAW LA MYAI

Golden Statue Circle Man Da Lay ↔ Lar Sho Hiway (Htay Htay KYwal Gate) Corner of Lower Main Road & Thin Ga Ha Road Corner of Upper Main Road & Ah Yar Daw Road Myo Daw Oo Circle (Ba Ho Road)

၂၅၈၊ ၃၉လမ်း(အထက်) ၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

• 09 73043672 • 09 73200189

အကြောင်းကြားစာ

၁။ ဒေါ်နှင်းဝေသော်

၁။ မောင်ထွန်းထွန်း ၂။ ဒေါ်သီတာအေး

အယူခံတရားပြိုင်များ

ကရီကို အယူခံမှု။

အယူခံတရားပြိုင် (၂)ဒေါ်သီတာအေး၊ (၃)ဒေါ်အေးအေးမြ (၄)စောငွေဦးသော် ားအံမြို့နယ် အိန္ဒုစံပြကျေးရွာ၊ အောင်ရတနာလမ်း၊ အမှတ် ၁၂၁ နှင့် ပအိုဝ်စု ပခုနေရပ်လိပ်စာမသိသူများ) သိစေရမည်။

ယခုအမှုတွင် ဘားအံခရိုင်တရားရုံးတော်ကချပေးသည့် ဒီကရီကို အယူခံ ရားလိုများက အယူခံရာ ဤရုံးတော်တွင် မှတ်ပုံတင်စာရင်းတင်သွင်း၍ ထိုအယူခံမှု

လက်ထောက်ညွှန်ကြားရေးမှူ ကရင်ပြည်နယ်တရားလွှတ်တေ

ဟိုပင်မြို့၊ မြဇေယျာရပ်ကွက်မှ ဒေါ်ယု ယုဆွေ ၁/မညန(နိုင်)ဝဂု၆၄၈၁ ၏ မွေး သက္ကရာဇ်အမှန်မှာ ၃–၅–၁၉၇၈ ဖြစ်ပါ

မွေးသက္ကရဇ်အမှန်

အမည်ပြောင်း

အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ် ကွက်၊ အုပ်စု(၄)၊ နဝဒေးလမ်း၊ အမှဝ (က/၁၆)နေ (ဘ)ဦးဝင်းအောင် ၁၂/အစန (နိုင်) ၁၄ဝ၈၅၉ ၏ သမီး မဇီဇဝါဝင့်ဖူး ၁၂/အစ မဇီဇဝါဝင့်လွှာပ

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် အသိပေးကြေညာ့ခြင်း

မြစ်ကြီးနားမြို့၊ တဝ်ကုန်းရဝ်ကွက်၊ ကွင်းအမှတ်(၁၃/၂)၊ ဦးပိုင်အမှတ် (၆/၂၁–၂) မြေရေယာ ၀ ဒသမ ၀၆၀ ဧကရှိ မြေကွက်အား ဦးစေခေါင်နှင့် ဒေါ်ဇယ်စေးတို့ နှစ်ဦးအမည်ဖြင့် ၂၀၀၆–၂၀၀ဂ ခုနှစ်မှစ၍ မြို့မြေခွန်ပြေစာစည်းကြဝ် အမည်ပေါက် မြေကွက်ဖြစ်ပြီး ၂၀၀၇–၂၀၀၈၊ ၂၀၀၈–၂၀၀၉၊ ၂၀၁၀–၂၀၁၁ ခုနှစ်တို့အတွက် မြေခွန်ပြေစာများမှာ ပျောက်ဆုံးပြီး ကျန်မြေခွန်ပြေစာ(၁၀)စောင် တင်ပြကာ မြေခွန်ပြေစာများမှာ ပျောက်ဆုံးပြီး ကျွန်မြေခွန်ပြေစာ(၁၀)စောင် တင်ပြုကာ ဦးစေခေါင် ၁/မကန(နိုင်)ဝ၁၉၀၆၁ နှင့် ဒေါ်ဖယ်စေး ၁/မကန(နိုင်)၁၀၉၈၈၆ တို့(၂)ဦး အမည်ဖြင့် မြေငှားဂရန်အသစ်ရရှိရေးအတွက် ၂၄–၃-၂၀၂၀ ရက်စွဲပါ ကျမ်းကျိန်လွှာ အမှတ်(၁၇/၂၀၂၀)ကို ၃-၄-၂၀၂၀ ရက်စွဲပါ ကျမ်းကျိန်လွှာမှတ်ပုံတင်အမှတ်(၁၄၇/၂၀၂၀) အဖြစ် မှတ်ပုံတင်ပြုဆိုတင်ပြလျက် လျှောက်ထားလာခြင်းနှင့်ပတ်သက်၍ ကျိုးကြောင်း ဖော်ပြချက်ခိုင်လုံစွာဖြင့် ကန့်ကွက်ထားလာခြင်းနှင့်ပတ်သက်၍ ကျိုးကြောင်း ဖော်ပြချက်ခိုင်လုံစွာဖြင့် ကန့်ကွက်ထားလာခြင်းနှင့်ပတ်သက်၍ စာရုံ ၁၅ ရက် အတွင်း ကန့်ကွက်မီငေးသင့်ကြောင်း ယခုကြညာစာပါသည့်ရက်မှ စ၍ ၁၅ ရက် အတွင်း ကန့်ကွက်နိုင်ကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လျှောက်ထားသူအား လုပ်ထုံး လုပ်နည်းညွှန်ကြားချက်များနှင့်အညီ မြေငှားဂရန်အသစ်ထုတ်ပေးရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများပြည်သူသိစေရန် ကြွေညာအပ်ပါသည်။

မြို့နယ်အုပ်ချုပ်ရေးမှု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ့ မြစ်ကြီးနားမြို့

တန့်တွတ်နိုင်ကြောင်းကြော်ငြာ

တောင်ဥတ္ထလာပမြို့နယ်၊ မြေတိုင်းရပ်တွက်အမှတ် (၁၀) မြေတွက်အမှတ် (၁၁၈/၁) မြေတွက်တည်နေရာ အမှတ် (၁၁၈/၁) ပေသာ (၅)လင်း (၁၀)နှင်တွက် တောင်ဥတ္ထလာပမြို့နယ်၊ မြေတိုင်းရပ်တွက်အမှတ် (၁၀)နှင်ပြုတွက်အမှတ် (၁၁၈/၁) ပေသာ (၅)လင်း (၁၀)နှင်ပြုတာ၊ တောင်ဥတ္ထလာပမြို့နယ်၊ ဒေါ်ခင်ရွေ (၁၂/ဥတတ(နိုင်)ဝဝ၃၇၈၆)အမည်(၈-၁၂-၂၀၀)နက်နေတွင်လည်းကောင်း (ခင်ပွန်း) ဦးအေးမောင် သည် (၂၆-၂-၃၈၈)မှုက်နေတွင်လည်းကောင်း အားင်းတွင်လည်းကောင်း (ခင်ပွန်း) ဝဝ၆၈၀၉)မှ တစ်ဦးထည်းသော သားတော်စစ်ကြောင်း ကျန်းတိုန်လွှာ ၁၁/၂၅၆၀/၁၉ (၂၀-၁၀-၁၉) သောကရင်း အိန်ထောင်စုအတွင်း သို့မ်ားကြေနိုင်သုံး (၁၂/ဥတက(နိုင်) ဝဝ၆၈၀၉)မှ တစ်ဦးထည်းသော သားတော်စစ်ကြောင်း ကျန်းတိုန်လွှာ ၁၁/၂၅၆၀/၁၉ (၂၀-၁၀-၁၉) သောကရင်း အိန်ထောင်စုအတွင်းသည်ပောက် ဂရန်မှုရင်းတစ်ပြ၍ ဦးအောင်ကျော် ထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာအမှတ်-၁၉၁၈/၁၂ (၁၄-၁၁-၁၂)ဖြင့် ရန်သူ (၄.၈) ဒေါ်ခင်လှုခြင့် (၁၂/ဥတက(နိုင်) ၁၀၀ ၂၉၀)ရ ပါဝါပေသာ သက်ရှိ ထင်ရွာအိုကြောင်းနှင့် ပါဝါမရပ်သိမ်းသေးကြောင်း အကြောက်ရာကောင်ပြုရှိ အရွေဆက်ခံပိုင်ဆိုင် ကြောင်း တက်ပြုရှိ အကောက်အတာမျာတိုင် ဤကြောင်းသည်နေမှစ၍ (၇)ရက် အတွင်း တက်ပတ် ဆောင်စွက်ဖေးညီဖြစ်ပါကြောင်းနှင့် ကုန်ကွက်မှ မရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်ပတတ် ဆောင်စွက်ဖေးညီဖြစ်ပါကြောင်းနှင့် ကုန်ကွက်မှ စရိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်ပတိ ဆောင်စွက်ဖေးညီဖြစ်ပါကြောင်းနှင့် ကုန်ကွက်မှ မရိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်ပတိ ဆောင်စွက်ဖေးညီဖြစ်ပါကြောင်းနှင့် ကုန်ကွက်မှ စရိပါကောင်းနှင့် အနေတွင်း ဆက်ပတိ

ဌာနမှုနှ(ဒုတိယညွှန်တြအရေးမှုအျပ် မြို့ပြစိမ်ကိန်းလုပ်ငန်းတာဝန်ခံအဖွဲ ရန်ကုန်မြို့တော်စည်ပင်သာယာနေတော်စတိ

လင်းယုန်အဆင့်မြင့်တည်းခို့ခန်း

ရန်ကုန်လေဆိပ်၊ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ သွားရလွယ်ကူသည်။

သန့်ရှင်းသည်။ အခန်းတိုင်းအဲကွန်းရှိသည်။ ရေချိုးခန်းပါသည်။ ဘိုထိုင်ပါသည်။ မီးပျက်လျှင် မီးစက်မောင်းသည်။

(၁၉၂)အာသာဝတီလမ်း(ဘုန်းကြီးလမ်း)၊ မြောက်ဥက္ကလာ၊ မယ်လမှဘုရားမီးပွိုင့်အနီး

ရျှေခံအိမ်အဆင့်မြင့်တည်းခိုခန်း

ပန်းဆိုးတန်းလမ်းအောက်ဘလောက်မှ ၅မိနှစ် သင်္ဘောစီး၊

ဒီလဘက်ကမ်းရောက်လျှင် ၅မိနှစ်ဆိုက်ကားစီး၊

ကျယ်ဝန်းသည်၊ သန့်ရှင်းသည်၊ အစန်းတိုင်း အဲကွန်း

ရှိသည်။ မီးပျက်လျှင်မီးစက်ဖောင်းသည်။

(၁၃၉၉) ဗိုလ်ချုပ်(၁)လမ်း၊ ဗညားဒလရပ်ကွက်၊ ဒလမြို့နယ်။

🕿 იი ცეციიი ი6 ახიბხცან og 606000go

🕿 ၀၁ ၂၆၉၁၅၅

အမှတ်–၂၈၊မြောက်ဘက်တန်း(အပေါ်ထပ်)ဝိုလ်ချုပ်ဈေး၊ရန်ကုန်မြိုးဖုန်း -၀၁-၅၄၉၁၁၆

🐞 ဝ၉ ၂၅ဝ၆၆၇ဝ၂၈

og <u>ე</u>მეიიეეგგ

ဦးဘည်န်သား-စတုမဓူ အစာအာဟာရဆေး

ရဟန်းစံ၊ ရှင်ပြု၊ လှူဒါန်းပွဲ အမြိသူကပါ။



တရားမပထမအယူခံမှုကို ကြားနာစစ်ဆေးရန် ချိန်းဆိုသည့်နေ့ရက်ကို အယူခံတရားပြိုင်ထံသို့ ကြားသိစေသည့်

(တရားမကျင့်ထုံးကိုဓဥပဒေအမိန့် -၄၁၊ နည်းဥပဒေ -၁၄) ကရင်ပြည်နယ်တရားလွှတ်တော်

၂၀၂၀ ပြည့်နှစ် တရားမပထမအယူခံမှုအမှတ်–၉

၂။ ဒေါ်အေးအေးခိုင်

၃။ ဒေါ်အေးအေးမြ ၄။ စောငွေဦးသော်

အယူခံတရားလိုများ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁၈ ရက်စွဲပါ ဘားအံခရိုင်တရားရုံးတော်မှ စီရင်ချက်နှင့်

အစီရင်ခံစာတင်သွင်းရမည်။

ဒဂုံဆိပ်ကမ်း၊အရေရှပိုင်း၊

<mark>တောင်ပိုင်း၊ မြောက်ပိုင်း၊</mark>

🧺 (ရွှေပေါက်ကံမြို့သစ်)

"ပွဲစလုံးပမယူပါ"။

09 - 33 333 511

09 - 33 333 514

നേഴാ

IV–၉D/၅–၁A၊ အောက်ကြည့်မြင်တိုင်လမ်း၊အိမ်အမှတ်–၅၁၅–၂/၁ တွင်ဆောက်လုပ်ထားသောBasement +၂ခန်းတွဲ ၈ ၁/၂ တိုက်(Lift-၁စီးပါ)ရှိ အခန်း(၁၇)ခန်းအနက် အခန်းအမှတ်(5–A)စတုတ္ထထပ်၊ အကျယ်အဝန်း(၂၈x၄၁) ပေရှိ တိုက်ခန်းနှင့် ယင်းတိုက်ခန်းတွင်တပ်ဆင်ထားသော လျှပ်စစ်မီတာ၊ရေမော်တာ၊ ရေတိုင်ကီအပါအဝင်တွယ်ကပ် ဆက်စပ်လျက်ရှိသော တိုက်ခန်း၏အကျိုးခံစားခွင့်အရပ်ရပ်တို့အား မိမိတစ်ဦးတည်းသာ ရောင်းချပိုင်ခွင့်ရှိကြောင်း နှင့် ပိုင်ဆိုင်မှုအရှုပ်အရှင်း ပြဿနာလုံးဝမရှိပါကြောင်း ဝန်ခံကတိပြုဆိုလာသူ အူမာရ်(ခ)မောင်သီဟ ၁၂/မရက (ဧည့်)ဝဝဝ၁၁၂ ထံမှ ကျွန်ုပ်က အပြီးအပိုင်ဝယ်ယူရန်အတွက် စရန်ငွေပေးသွင်းထားပြီး ဖြစ်ပါသည်။ ထိုတိုက် ခန်းနှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ၁၄ ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်သူမရှိပါက အရောင်းအဝယ်ကိစ္စအား ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ကန့်ကွက်နိုင်ကြောင်းအများသိစေရနဲ

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ်–၂၈အီး^၈၊ မြေကွက်အမှတ်

ဦးစိန်လေး ၁၂/သကတ(နိုင်)၁၀၈၈၉၀ ဖုန်း-၀၉-၄၂၁၀၅၂၁၁၁ ၀၉-၄၂၁၀၇၃၈၅၆

ဦးကျော်တင့်ဆွေ(ဂ/မကန(နိုင်) ၁၈၃၆၁ဝ) နှင့်အများသိစေရန်

ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်ကြီးပွားရေးရပ်ကွက်၊အောင်သိဒ္ဓိလမ်း၊ အမှတ်(၃၂၇/ခ) ပထမထပ်နေ-ဒေါ် ကေဇင်ဝင်း(၇/ဝမန(နိုင်)ဝ၉၆ဝ၉၉)၏လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း ကြေညာအပ်ပါသည်။

ကျွန်ုပ်၏မိတ်ဆွေဒေါ် ကေဇင်ဝင်းနှင့်ဦးကျော်တင့်ဆွေတို့သည်(၁၉-၁၁-၂ဝ၁၂)နေ့တွင် တရားဝင် လက်ထပ်ပေါင်းသင်းနေထိုင်ခဲ့ပြီး သားတစ်ဦးမွေးဖွားခဲ့ပါသည်။ထိုသို့လက်ထပ်ပြီးနောက် ဦးကျော်တင့်ဆွေမှ ကျွန်ုပ်၏မိတ်ဆွေဒေါ် ကေဇင်ဝင်းအပေါ် စိတ်ဆင်းရဲကိုယ်ဆင်းရဲခြင်းများဖြစ် အောင်ပြုမှုပြောဆိုခြင်း ကိုိယ်ထိလက်ရောက်နှိပ်စက်မှုများအကြိမ်ကြိမ်ပြလုပ်ခဲ့သောကြောင့် ကျွန်ုပ်၏ မိတ်ဆွေဒေါ် ကေဇင်ဝင်းနှင့် သားဖြစ်သူတို့မှာ နေ့ စဉ်ရင်နှင့်အမျှ စိတ်ရောကိုယ်ပါဆင်းရဲကြီးစွာခံစားနေရပါသည်။ ထို့ကြောင့်ကျွန်ုပ်၏ မိတ်ဆွေ ဒေါ်ကေဇင်ဝင်းအနေဖြင့် ကြီးလေးရက်စက်သော ကိုယ်စိတ်ဆင်းရဲမှုပြုသူ ဦးကျော်တင့်ဆွေ အား ဆက်လက်ပေါင်းသင်းလိုသည့်စိတ်ဆန္ဒမရှိတော့၍ လင်မယားကွာရှင်းပေးစေလိုမှုကို သက်ဆိုင်ရာ တရားရုံတော်တွင် တရားစွဲဆိုထားပါသည်။

သို့ဖြစ်ပါ၍ ကျွန်ုပ်၏မိတ်ဆွေဒေါ် ကေဇင်ဝင်းအမည်ဖြည့်င်ဆိုင်သောရွှေပြောင်းနိုင်သောပစ္စည်း/ မရွှေ မပြောင်းနိုင်သောပစ္စည်းများ၊ ပါရင်းပစ္စည်းများတို့နှင့်ပတ်သက်၍ ကျွန်ုပ်၏မိတ်ဆွေဒေါ် ကေဇင်ဝင်း၏ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ လွှဲပြောင်းရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ အခြားနည်းတနည်းနည်း ဖြင့် လွှဲပြောင်းခြင်းမပြုလုပ်ရန်နှင့်ပြုလုပ်ပါကပြုလုပ်သူ၏ တာဝန်သာဖြစ်ကြောင်း၊ ဦးကျော်တင့်ဆွေနှင့် ပတ်သက်သည့်လူမှုရေးစီးပွားရေး၊ ကြွေးမြီ ငွေကြေးအရှုပ်အရှင်းကိစ္စရပ်များသည် ဒေါ်ကေဇင်ဝင်းနှင့် သက်ဆိုင်မှုမရှိဘဲ(လုံးဝ)တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ဦးကျော်တင့်ဆွေနှင့် အများ သိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-ဦးအောင်ကျော်ထွန်း၊တရားလွှတ်တော်ရှေ့နေ(စဉ်-၁၃၃၇၆/၂၀၁၇) အမှတ်-၂၉၊ စတုတ္ထထပ်၊ (၃၅)လမ်း (အောက်လမ်း)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း-ဝ၉-၂၅၄၂၅၉၄၉၆

လုပ်ငန်းတံဆိပ်အမည်အမှတ်အသား သတိပေးကြေညာချက် လုပ်ငန်းတံဆိပ်အမည်

လူဝီငန်းထံဆိဝိအစညီအရှတိအသား











လုပ်ငန်းမှတ်ပုံတင်စာချုပ်အမှတ် (၁၉၃/၂၀၂၀)

အထက်ဖော်ပြပါ လုပ်ငန်းတံဆိပ်အမည်အမှတ်အသားကို မြစ်ကြီးနား မြို့နယ် စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင် ဦးအောင်ဇော်နိုင်မှ မိမိတစ်ဦးတည်း မူပိုပ အဖြစ် မှတ်ပုံတင်သွင်းခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းတံဆိပ်အမည်အမှတ် အသားကို အသုံးပြု၍ မြစ်ကြီးနားမြို့၊ ရှမ်ပူရပ်ကွက်၊ အိမ်အမှတ် (၇၁၄)တွင် အသုံးဂါ/ အသုံးပြု၍ ဖြစ်ပြားမှာမျိုး ရျှင်းမူးပြီးနား မေသေးမှာ (၁၇-၇-၇-၂) ဖွင့်လှစ်ထားသည့် "သာ"ရွေသန့် စင်လုပ်ငန်း၌ ထွက်ရှိသည့် ရွှေတုံး၊ ရွှေခဲပေါ်တွင် လည်းကောင်း၊ လက်ဆောင်မွန်အဖြစ်ပေးအပ်သည့် ပစ္စည်းအမျိုးမျိုးတို့အပေါ်တွင် လည်းကောင်းဖိနှိပ်၍၊ ကပ်နှိပ်၍၊ ရိုက်နှိပ်၍၊ ဖြစ်ကြီးနားမြို့နှင့်တကွ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတစ်ဝန်းတွင် ထုတ်လုပ်ဖြန့်ချိရောင်းချသွားမည့်အပြင် အဆိုပါ လုပ်ငန်းတံဆိပ်အမည်အမှတ်အသားဖြင့်ပင် ဆိုင်းဘုတ်၊ ဗွီနိုင်းကြော်ငြာ၊ လက် ကမ်းကြော်ငြာ၊ ရုပ်ရှင်ဆလိုက် ကြော်ငြာ၊ တီဗွီ၊ ဗီဒီယိုကြော်ငြာ၊ မဂ္ဂဇင်းကြော်ငြာနှင့် ဆိုင်တံဆိပ်တုံး၊ ဒီမိုင်းတံဆိပ်တုံး၊ ငွေရပြေစာ ဖြတ်ပိုင်း၊ Internet, Website, E.mai အစရှိသည်တို့တွင် အသုံးပြုသွားမည်ဖြစ်ပါသည်။

ာ သို့ဖြစ်ပါ၍ အဆိုပါ လုပ်ငန်းတံဆိပ်အမည်အမှတ်အသား တစ်ခုလုံးကို ဖြစ်စေ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ သုံးစွဲ၍ ဆင်တူယိုးမှား၊ ထင် ယောင်ထင်မှား မပြုလုပ်ကြပါရန် သတိပေးတားမြစ်အပ်ပါသည်။ အကယ်၍ အတု အပပြုလုပ်သုံးစွဲကြောင်း တွေ့ရှိရပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ ဦးအောင်ဇော်နိုင် ၁/မကန (နိုင်)၁၅၀၈၄၇ ၏လွှဲအပ်ညွှန်ကြားချက်အရ–

ဦးကျော်စိုးမိုး (LL.B) တရားလွှတ်တော်ရှေ့နေ (စဉ်–၁၀၉၈၅) အမှတ်(၃၉၆)၊ ရွှေညောင်ပင်ရပ်ကွက် မြစ်ကြီးနားမြို့၊

ဖုန်း-၀၉-၄၃၁၆၄၄၈၃၊ ၀၉-၇၉၃၀၈၇၄၆၄

ငြင်းချက်ထုတ်ရန်သမ္ပန်စာ (တရားမကျင့်ထုံး ဥပဒေအမိန့် ၅၊ နည်းဥပဒေ ၂၀) လွိုင်လင်ခရိုင်တရားရုံးတော်၌ ၂၀၂၀ ပြည့်နှစ် တရားမကြီးမှုအမှတ် –၁

ဒေါ်ထွေးထွေးစန်း

လွိုင်လင်ခရိုင်၊ နမ့်စန်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မိန်းလမ်း၊ အေးဝင်းချိ ဦဆိုင်နေ တရားပြိုင် ဒေါ်ခင်ဝင်းအေး ်(ဘ)ဦးတင်ဆောင် (ယခုနေရပ် လိပ်စာမသိ)သူ သိစေရမည်။

လိပ်စာမသိ)သူ သိစေရမည်။ သင့်အပေါ်၌ တရားလိုက ချေးငွေ(၁၈၄၈၀၀၀၀ိ/-)ကျပ်နှင့် ဥပဒေအရ နွင့်ပြုပေးသော အတိုးငွေပါရရှိလိုမှု လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင် ကိုယ်တိုင်ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စင်လျဉ်း၍ အရေးကြီးသည့်စာကား အရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ သင့်ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရုံးအနှင့် အမိန့်အရရှေ့နေဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်ဆိုင်သည့်အချက်များကို ချေပပြောဆိုနိုင်သူတစ်ဦးတစ်ယောက် ၎င်းရှေ့နေနှင့်ပါစေ၍ဖြစ်စေ၊ ၂၀၂၀ ပြည့်နှစ် ဧူလိုင် ၁၀ ရက် (၁၃၈၂ ခုနှစ် ပထမဝါဆိုလပြည့်ကျော် ၆ ရက်) မွန်းမတည့်မီ ၁၀ နာရီတွင် အထက်အမည်ရေးသားပါရှိသူ တရားလိုစွဲဆိုချက် ကို ထုချေရှင်းလင်းရန် ရုံးတော်သို့ လာရောက်မည်။ ၎င်းပြင် သင်သိစေရမည်မှာ အထက်ကအမိသိသန်ာရက်တင် သင်မလာမရောက် ပျက်ကွက်ခဲ့လင် သင် လှသည့္ စာရွကစာတမ်းများနှင့် သင်ကထူချေတင်ပြအမှုပြုလှသည့် စာချုပ် စာတမ်းအစရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့တည်းမဟုတိ သင်၏ ကိုယ်စားလှယ်ရှေ့နေလက်တွင် ထည့်အပ်ပို့လိုက်ရမည်။ သင်က ထုချေလွှာတင်သွင်းလိုလျှင် အမှုမဆိုင်မီလေးရက်က တင်သွင်းရမည်။ ၂၀၂၀ ပြည့်နှစ် စွန် ၂၂ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ် ရေးထုံး ထုတ်ပေးလိုက်သည်။

(ဌေးဌေးမော်) ခရိုင်တရားသူကြီး လွိုင်လင်ခရိုင်တရားရုံး

ဒေါ်ခင်ဝင်းအေး

တရားပြိုင်

ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရေ့ပိုင်း)မြို့နယ်၊ (၁)ရပ်ကွက်၊ ထိပ်တင် မှတ်လမ်း၊ အမှတ် (၂၂၇/B) အလျား (၂၀)ပေးအနံ(၆၀)ပေရှိ မြေကွက်နှင့် ယင်းမြေကွက် ပေါ်တွင် ဆောက်လုပ်ထားသော အိမ်ခြံမြေကွက်အကျိုးခံစာခွင့်အရပ်ရပ်အား ျွန်္မြာနန်းဟန် ဂရန်နှစ်(၆၀)အမည်ပေါက်ပြီး စာချုပ်အဆင့်ဆင့်ဖြင့် ဝယ်ယူတရားဝင် ဦးအုန်းဟန် ဂရန်နှစ်(၆၀)အမည်ပေါက်ပြီး စာချုပ်အဆင့်ဆင့်ဖြင့် ဝယ်ယူတရားဝင် ပိုင်ဆိုင်ပြီး ရောင်းချပိုင်ခွင့်ရှိသော ၁။ဒေါ်တင်တင်စန်း (ဘ)ဦးဖိုးလုံး ၁၂/ဥကတ(နိုင်) ၀၇၇၅၃၈၊၂။ ဦးထွန်းထွန်းဦး (ဘ)ဦးမောင်လှိုင် ၁၂/ဥကတ(နိုင်)၀၅၄၁၆၅ ထံမှ ကျွန်ုပ် တို့၏မိတ်ဆွေများက ဝယ်ယူရန်အတွက် အရောင်းအဝယ်ပြုလုပ်မည့်တန်ဖိုးငွေ၏ တစ်စိတ်တစ်ဒေသကို စရန်ငွေအဖြစ် ပေးချေထားပြီးဖြစ်ပါသည်။ အထက်ဖော်ပြပါ အိမ်ခြံမြေကွက်နှင့် ၎င်းမြေကွက်ပေါ်တွင် ဆောက်လုပ်ထားသော အိမ်ခြံမြေကွက် အကျိုးသက်ဆိုင်ခံစားခွင့်ရှိသည်ဆိုပါက အကျိုးခံစားခွင့်အရပ်ရပ်နှင့်ပတ်သက်၍ ာက်အထားအပြည့်အစုံခိုင်မာစွာဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက် အတွင်း လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ကျော်လွန်ပါက အရောင်း ၂.۰.၀...နေပါသည်။ သပာမှတရကကျော်လွနဲပါက အရောင်း အဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ– ဒေါ်ချိုသဲလွင်(LL.B,D.I.L) (စဉ်–၈၆၈၄/၂၀၁၃) ဒေါ်ဆွေဇင်ဦး (LL.B) (စဉ်–၁၂၄၁၇/၂၀၁၇)

ဒေါ်အိသူနွယ်စိုး (LL.B,LL.M) (စဉ်–၈၇၄၈/၂၀၁၃) ဒေါ်အေးအေးသန်း (LL. B) (စဉ်–၁၂၄၈၆/၂၀၁၇)

တရားလွှတ်တော်ရှေ့နေများ ဖုန်း–ဝ၉–၂၆ဝ၅၉၇၅၄၃၊ ဝ၉–၂၅၄စ၅၇၇၉၂၊ ဝ၉–၄၂ဝဝ၈၉၈၃၊ ဝ၉–၄၂ဝဝ၂၅၂ဝ၆ အင်းစိန်စုပေါင်းရုံးကြီးဝင်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၃၆ ဂျေ)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြှုနယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၃၆ ဂျေ)၊ မြေကွက်အမှတ် (၁၁၂/၄ဘီ၂)၊ ဧရိယာ ဝ ဒသမ ဝ၄၂ ဧကရှိ နှစ်(၆၀)မြောင်း ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အမှတ် (၉၉/A)၊ ရွှေတောင်ကြား(၁)လမ်း၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးဟုခေါ်တွင်သော နေအိမ်နှင့်တကွ အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို တရားဝင်အမည်ပေါက် ပိုင်ဆိုင်ပြီး လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိသည်ဟု ဝန်ခံကတိပြုသူများဖြစ်သော ဦးကိုကို လတ် ၁၃/တကနေနိုင်)ပေါင်ပြွာျပေခါ်အေးအေးနိုင် ၁၄/ကလနေ နိုင်ပုံဝဝ၅၃၄၄ တို့ထိမှ လတံ ၁၃/တကနေနိုင္()ဝါပရာ၂၃၊ ဒေါအေးအေးခဲ့ငံ ၁၄/ကလနေနိုင္ငံ(၁၀၅၃၄၄ တို့ထံမှ ကျွန်ုပ်၍စိတ်ဆွေများဖြစ်သူများက အပြီးအပိုင်ဝယ်ယူရန် ရောင်းဖိုးငွေ၏တစ်စိတ် တစ်ဒေသကို စရန်ငွေပေးချေထားပြီးဖြစ်ပါသည်။ အရောင်းအဝယ်ကို ငွေပေးချေပြီး ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ရာ ကန့်ကွက်လိုသူများရှိပါက မည်သူမဆို တရားဝင်ခိုင်လုံသော ပိုင်ဆိုင်မှုစာရွက်စာတမ်းမှုရင်းများဖြင့် ဤကြော်ငြာ ပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ကျွန်ုပ်ထံ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင် ပါကြောင်းနှင့် အကယ်၍ ကန့်ကွက်ခြင်းမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ပြီးဆုံးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်။

ဝယ်ယူသူများ၏ လွှဲအပ်ညွှန်ကြားချက်အရ– ဒေါ်ဝင့်ဝါထွန်း LL.B,D.B.L,DL–101 WIPO (Switzerland) တရားလွှတ်တော်ရေ့နေ (စဉ်–၁၂၉၆၁) ဖုန်း-၀၉-၄၃၀၄၉၈၂၉

ကန့်ကွက်နိုင်ပါကြောင်း

လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၉)၊ လမ်းသွယ်(၁၅)လမ်း၊ အကွက်အမှတ် နမ့်ခိုက်(တိုးချဲ့)၊ ဦးဝိုင်အမှတ်(၂ဝဝ၃)၊ မြေချိန်ဧရိယာ ဝ ဒသမ ဝ၉၆ ဧကကို ဦးမိုးခိုင် (ဘ)ဦးမြမောင်မှ အမည်ပေါက်ပိုင်ဆိုင်ထားရှိပြီး ဦးမိုးခိုင်သည် ၁-၁ဝ-၁၉၉၄ ခုနှစ် တွင် ကွယ်လွန်သွားခဲ့ပါသည်။ ၎င်း၏တရားဝင်ဇနီးဖြစ်သူ ခေါ်စန်းရီ ၁၃/လရန(နိုင် ဝ၁၄၃၅၀ မှ အဆိုပါမြေကွက်ကို ပိုင်ဆိုင်ကြောင်း တရားဝင်မှတ်ပုံတင်စာချုပ် ချုပ်ဆိုထားခဲ့ပါသည်။ ၂၅-၅-၁၉၉၅ ခုနှစ်တွင် ဒေါ်စန်းရီမှ ဒေါ်စန်းစန်းနဲ့ LSO-110739 ထံသို့ ရောင်းချခဲ့ပါသည်။ ၂၅-၄-၂၀၁၅ ရက်တွင် ဒေါ်စန်းစန်းနွဲ့မှ ဦးဟန်ဝင်း ၁၃/လရန(နိုင်)ဝဂ၂၂၈ ထံသို့ ရောင်းချခဲ့ပါသည်။ အဆိုပါမြေကွက်ပေါ်တွင် ဦးဟန်ဝင်း နေထိုင်လျက်ရှိသည်။ ယခုအခါ ဦးဟန်ဝင်းမှ မြေဂရန်အမည်ပြောင်းလျှောက်ထား ထု အသည်ဖြစ်ပါသဖြင့် ကန့်ကွက်လိုသူများရှိပါက အထောက်အထားစုံလင်စွာဖြင့် ၁၅ ရက် အတွင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနသို့ လာရောက် ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ လားရှိုးမြို့

ကာန်ကွက်နိုင်ကောင်းကော်ငြာ
တောင်ဥက္ကလာပဖြဲ့နယ်းမြေပိုင်းရပ်ကွက်အမှတ်(၆)မြေကွက်အမှတ်(၆၈၄/ခ)မြေ
ကွက်တည်နေရာအမှတ်(၆၈၄/ခ)၊သစ္စာလမ်း(၆)ရပ်ကွက်အမှတ်(၆၈၄/ခ)မြေ
ကွက်တည်နေရာအမှတ်(၆၈၄/ခ)၊သစ္စာလမ်း(၆)ရပ်ကွက်ဖောက်ဥက္ကလာပမြဲနယ်ဦး
အုံးသောင်းမကျင်သိန်းအမည်ပေါက်းပါမစ်မြေအားအမည်ပေါက်ဦးအုံးသောင်းမကျင်
သိန်းတို့ထဲမှုအရပ်ကတ်အရောင်းအဝယ်စာချပ်ဖြင့်ဦးဆင်းဒေါ ခင်မေမှလည်းကောင်း၊
ဦးဆင်းဒေါ ခင်မေတို့ထဲမှဦးဝင်းတင်ကလည်းကောင်းအဆင့်ဆင့်ဝယ်ယူခဲ့ပြီးဦးဝင်း
တင်(၁၂/ဥကတ(နိုင်)ဝ၈၀၅၀၃)မှပါမစ်မှုရင်းမပြည့်နံ(၆သားစုခောက်လုပ်နေထိုင်ခွင်နှင့်နိုင်ခဲ့သုံ ပည်သူများ၏ရာအဝင်အကျင်းချပ်သာပါရှိပြီးအိမ်ရာဆောက်လုပ်နေထိုင်ခွင့်နှင့်နိုင်ခဲ့သုံ စာရင်းမပါရှိ)ဖြင့်ဂရန်သစ်လျှောက်ထားလာသဖြင့်ဖြေပြင်ကွင်းဆင်းစစ်ဆေးရာ(၁)
ထပ်(Steel Structure)အဆောက်အဉီတွင်ဦးဝင်းတင်ကိုယ်တိုင်နေထိုင်ပြီးOKစား သောက်ဆိုင်ဖွင့်တာရောက်င်စစ်ဆေးစာာရှိရသဖြင့်အဆိုပါပါမစ်မှုရင်းမပြည့်နဲ့ဖြင့်ဂဝန် သစ်လျှောက်ထားလာခြင်းအားတရားဝင်ခိုင်လုံသေအဆောက်အထားများပြည်ကြင်ဂဝန် သစ်လျှောက်ထားလာခြင်းအားတရားဝင်ခိုင်လုံသေအဆောက်အထားများပြည်ကြောက်ပုံ ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနေကိုမှုလှုပါကလုပ် ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းအသီပေးကြေညာ အပ်ပါသည်။ ဌာနမှုဖူး(စုတိယညွှန်ကြာစရားမှုဖူးချစ်)

အမည်ပြောင်း

ရွှေညောင်မြို့နယ်၊ အောင်သပြေ၊ အလကစဉ့်ဟယ်(၂)၊ အဋ္ဌမတန်းအောင် မရွှေယဉ်အေးအား ယနေ့မှစ၍ ဝေဝေမွန်ဟု ပြောင်းလဲခေါ်ပါရန်။

မဝေဝေမွန်

ပင်လောင်းမြို့၊ အလက(ခွဲ)အရှေ့ရပ် အဋ္ဌမတန်းအောင်မှ နန်းဟွမ်ခမ်း၏ မိဘအမည်မှန်မှာ ဦးမောင်သိန်း ၁၃/ ပလန(နိုင်)၀၀၄၂၀၆ နှင့် နန်းခင်စိန် ၁၃/ ပလန(နိုင်)၀၀၄၁၄၃ တို့ဖြစ်ပါကြောင်း၊

မိဘအမည်မှန်

အမည်မှန်

ပင်းတယမြို့၊ ပြည်တော်သာ က်နေ ဦးမင်းဇင်ဦး၏သမီး မလှိုင်လှိုင်ဖြိုး၏ အမည်မှန်မှာ မရွှေရည် ထက် ၁၃/ပတယ(နိုင်)၀၇၄၇၁၁ ဖြစ်ပ ကြောင်း။ မရွှေရည်ထက်

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 1H/9868 ၏ ဟေင်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါ ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ကညန(ရွာသာကြီး)

ကန့်ကွက်နိုင်ပါကြောင်း သိန္နီမြို့၊ အမှတ် (၂)ရပ်ကွက်

က်အမှတ် (၂/ရေမောင်းရပ်) ဦးပိုင် အမှတ် (၂၈+၂၉) ဧရိယာ ၀ ဒသမ ၁၉၄ -ဦးပိုင်မှတ်ပုံတင်စာရင်း നേങ്ങാ (၁–က)တွင် ဦးမာဂွန်းအမည်ဖြင့် ယာယီမှတ်သားထားပါသည်။ ၅–၃-၂၀၁၁ ရက်တွင် ဦးမာဂွန်း ကွယ်လွန်ပြီး သမီးဖြစ်သူ မခွဲနန်မှ ကျမ်းကျိန်လွှာ စာချုပ်ပြုလုပ်ချုပ်ဆိုပြီး မြေငှားဂရန် လျှောက်ထားခြင်းဖြစ်ပါသည်။ မခွဲနန် အမည်ဖြင့် မြေငှားဂရန်လျှောက်ထာ ခြင်းအပေါ် ကန့်ကွက်လိုပါက ရက်ပေါင်း _ ၂၀ အတွင်း ကန့်ကွက်နိုင်ပါကြောင်း ၂၈၈၈ ရှင် ကြေညာအပ်ပါသည်။

သိန္နီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အများသိစေရန်ကြေညာခြင်း

လွှားရှိုးမြို့၊ ရပ်ကွက်(၅)၊ ့အကွက် ဦးဂ်င္ငံ (၁ါ၁)၊ ဧဗ္မက်ာ ၀ ဒဘဂ ၀၉ အမ်ိတ္ (အဓယ(l၀) ဃေါာင္မႈယိယ္) ဦးပိုင် (၁)၃)၊ ဧရယာ ၀ ဒီသခ ၀၀) ဧကရှိ မြေကွက်သည်ရပ်ကွက် (၄/၅/၆) မီးလောင်ပြင် မြေနေရာချထားရေးအဖွဲ့ မှ ဒေါ်ဆောက်လိုင်းဆိုင်အမည်ဖြင့် မှ ဒေါ်အောက်လုံင်းဆိုင်အမည်ဖြင့် ချင်းစာချုပ်ဖြင့် ဒေါ်နှန်းလိတ်ထံသို့ ပေးကမ်းပြီးဖြစ်၍ မြေငှားဂရန်အသစ် လျှောက်ထားလာမှုအပေါ် ကန့်ကွက်လို ပါက ရက်ပေါင်း(၃၀)အတွင်း အထောက် အထားခိုင်လုံစွာဖြင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ လာရောက် ကန့်ကွက်နိုင်ပါကြောင်း ကြေညာအပ် ပါသာ။။ ဆိုင်အထာကော့သည်။ပို့သေး ပါသည်။ **ခရိုင်အထွေထွေအုပ်ချုပ်ရေး** ဦးစီးဌာန၊ လားရှိုးမြို့

ကန့်ကွက်နိုင်ပါသည်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်-၁၀၊ လူနေ ရပ်ကွက်အမှတ်–၁၀၊ မြေကွက်အမှတ် (၇၉၂/က)၊ (အလျားပေ ၂၀ x အနံပေ ၆၀) (၁၂၀၀) စတုရန်းပေ အကျယ်အဝန်းရှိ ဦးစိုးမြင့်နှင့်ဒေါ်မြင့် တို့ပူးတွဲအမည်ပေါက် နှစ်(၆၀)မြေငှားဂရန်မြေအမျိုးအစားဟုခေါ် တွင်သော ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ သလ္လာဝတီ (၅) လမ်း၊ အိမ်အမှတ် (၇၉၂/က) မြေနှင့် မြေပေါ်ရှိ နေအိမ်အဆောက်အအုံအပါအဝင် အကျိုးခံစားခွင့် အရပ်ရပ်တို့အား မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲရောင်းချပိုင်ခွင့်ရှိပါသည်ဟု ဝန်ခံကတိပြုသူ ဦးမင်းအောင် ၁၂/သကတ(နိုင် ၀၃၆၂၄၈ နှင့် ဒေါ်နန်းဝါဝါဝင်းရွှေ ၃/ဘအန(နိုင်)၀၈၄၁၃၈ ထံမှ ဝယ်ယူရန်အတွက် ကျွန်ုပ်၏မိတ်ဆွေက စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားပြီးဖြစ်ပါသည်။

အထက်ဖော်ပြပါမြေကွက်နှင့် အဆောက်အအုံတို့၏ အရောင်းအဝယ်နှင့် ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက် အတွင်း ခိုင်လုံသောစာချုပ်စာတမ်းအထောက်အထားများဖြင့် ကျွန်ုပ်ထံသို့ လာရောက် ကန့်ကွက်နိုင်ပါသည်။ ကန့်ကွက်သူမရှိပါက အထက်ဖော်ပြပါမြေကွက်နှင့် အဆောက် အအုံတို့၏ အရောင်းအဝယ်ကို ဥပဒေနှင့်အညီ အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

___ လွှဲအပ်ညွှန်ကြားချက်အရ-

ဦးဖေယျာထွန်း (LL.B) တရားလွှတ်တော်ရှေ့နေ (စဉ်–၁၂၅၃၂) အမှတ်–၁၃၂၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၇၆၅၁၁၅၁၀၅

တန့်ကွက်နိုင်ကြောင်းကြော်ငြာ

အေႏိုင်မှုယ် မြေတိုင်းရပ်ကွက်အမှတ် (၄/မြဲ့သစ်) မြတွက်အမှတ်(၎၂၅)၊ဧရိယာ(၂၅'း၅၁')=၁၂၅၀ တုရန်းပေ..(၁၀၂၈)ဧကျည်ကည်နေရာအမှတ် ဇယျာသိရိလမ်းမြူသစ်ရပ်ကွက်အေပုံမြို့နှပ းခြင်မြ(၁၂/၁ပန(နိုင်)ဝဝ၄၄၉၅)အမည်ပေါက်နှစ်(၆၀ ရန်ခြေအားအမည်ပေါက်ဖေါ်ဝင်မြ(ဇနီး)ကွယ်လွ ှိ^{ပွဲ}ငျ ထ(ဒိန်)နယ်းပျ င)ရကြိုကရိဌာတ်**ခြာန်**ပွတ်ဆိုခြင ထံမှGP ၂၀၆/၂၁၂၀(၅-၁-၂၁၂၁)ရှိသူအခြားမြောမ်း ၁၂/သဃက(နိုင်)ဝဝဓရာဝ)မှကျစ်းကျိန်လွှ ထာက်စံကျစ်းကျိန်လွှာများ၊ နှစ်(၆၀)ဝရန်မှုရင် **ာ**န်ာင်မြ၏သေတရင်းတို့တင်ပြ၍ပိုင်ဆိုင်ကြောင် ာချုပ်ဆူပ်ဆိုရန်မြေပုံကူးလျှောက် ားများဖြင့် ဤ ကြာ်ငြာပါသည့်နေ့မှစ၍(၅)ရက်အတွင်းကန်ကွဂ "ဤကက်နှေးမျှ အမျှ နိုင်ဖီကြောင်းနှင့်ကန့်ကွက်မှုမရှိပါကလုပ်ထုံးလုံ နည်းအတိုင်းထက်လက်ထောင်ရွက်ပေးမည်ပြစ် တ္လလေးကြေညာအပ်ပါသည်။

ဌာနမှူး(ခုတိယညွှန်ကြားေ မြို့ပြဝိပိတိန်းလုပ်ငန်းတ ရန်တုန်မြို့တော်စည်ပင်သာယာရေး

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ရေရှပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၁၁၇)၊ မြောက်အမှတ်(၁၅၉)၊ မြောက်တည် နေရာအမှတ် ၁၅၉၊ ၁၁ဂ ကုန်းဘောင် ရဝ်ကွက်၊ ဒဂုံမြသစ်(အရှေ့ပိုင်း)မြို့နယ် ဗိုလ်မှူးကြီးအုန်းလွင် ၈/မကန(နိုင်)၁၁၆၁၂၈ အမည်ပေါက် ပါမစ်မြေအား အမည်ပေါက် ဗိုလ်မှူးကြီးအုန်းလွင် ၈/မကန(နိုင်)၁၁၆၁၂၊ အရောင်းအဝယ်အရပ်စာချုပ်ဖြစ် သိုှင်ဆိုင်သူ ဦးတင်ထွန်းဇော် ၁၂/ဥက (နိုင်)၁၄၆၆၄၆ မှ ပါမစ်မှုရင်းတင် (နိုင်)၁၄၆၆၄ မှ ပါစစ်မှုရင်းတင်ပြ (မပြည့်စုံ)၊အိမ်ဃာဆောက်လုပ်နေထိုင်ခွင့် နှင့် မှီနိသူများစာရင်းတို့ပေါ်ရှိဘဲ ဓာတ်ပုံ နှတ်တမ်း(မှုရင်း)၊ စေကြောင်း နှင့် မှန်သူများစာရင်းတူပေးရှဘဲ ဓာတ်ပုံ မှတ်တမ်း(မူရင်း)၊ ရွေ့ပြောင်းသူများ၏ မြေရာဇဝင်ဆကျဉ်းချပ်တို့တင်ပြပြီး ဂရန်သစ် လျှောက်ထားလာခြင်းအား တရားဝင်နိုင်လုံ သောအထောက်အထားများဖြင့် ဤကြောင်ငှာ ပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ကန်ကွက် သေးသာယေး ကားမတားများဖြင့် ဤကြောင်း ပါသည့်ရှက်မှစ၍ ခုနှစ်ရက်အတွင်း ကုန်ဂွက် နိုင်ပါကြောင်းနှင့် ကုန်ဂွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါ သည်။

ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ် မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာဖ

ကနဲ့ကွက်နိုင်ကြောင်းကြော်ငြာ

မြောက်ဥတ္တလာပမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ်(၂၀/ရွှေပေါက္က)၊မြေကွက်အမှ (၂၁၈)၊မြေကွက်တည်နေရာအမှတ်(၂၁၈)၊ဦးအောင်စေယျလမ်း၊(၂၀/ရွှေပေါက္က)၊ဦး င်းမောင်(RGN-၀၁၈၅၂၄)အမည်ပေါက်၊နှစ်(၆၀)ဂရန်မြေအားအမည်ပေါက်၁ ၿခင်/အဘိုး)ဦးဝင်းမောင်သည်(၂၅-၆-၂၀၀၄)ရက်နေ့တွင်လည်းကောင်း၊(မိခင် (၀၀၄) အဘုံး)ဦးပင်းမောင်သည်(၂၅-၅-၂၀၀၄)ရက်နေ့တွင်လည်းကောင်း(အကိုကြီး/ဖစင် အဘူး)ဒေါ် ခင်ကြီးသည်(၂၇-၅-၂၀၀၃)ရက်နေ့တွင်လည်းကောင်း(အကိုကြီး/ဖစင် ဖြစ်သူဦးမြင့်စိုးသည်(၂၁-၁၂-၂၀၁၃)ရက်နေ့တွင်လည်းကောင်းအသီးသီးကွယ်လွန် သဖြင့်ဒေါ် ခင်ဝင်းမြင့်(၁၂/ဥကမ(နိုင်)၀၇၆၆၄၉)၊ဒေါ် ခင်ဆွေဝင်း(၁၂/မဂတ(နိုင်) ဂူ၄၁၈)၊ဒေါ်ခင်သန်းဝင်း(၁၂/မဂတ(နိုင်)ဝ၆၇၄၁၀)၊ဒေါ်ခင်ဌေးဝင်း(၁၂/မဂဂ နိုင်)ဝ၆၇၉၂၉)၊ဒေါ်ခင်စန်းဝင်း(၁၂/မဂတ(နိုင်)ဝ၆၇၄၆၄)၊ဦးအောင်စိုး(၁၂/မဂတ နိုင်)ဝ၆၇၉၃၂)၊ခေါ်စန္တာ(၁၂/သဃက(နိုင်)ဝ၀၅၀၀၄)၊ဦးသန်စင်(၁၂/တမန(နိုင်)ဝ၉၅ ၈၅)၊ဦးအောင်ကိုကို(၁၂/သဃက(နိုင်)၁၆၄၄၉၆)တို့မှသားသမီးများနှင့်အမွေမမှီ၊ များတော်စဝ်ကြောင်းဒဂုံဖြို့နယ်တရားရုံးကျန်းကျိန်လွှာအမှတ်–၁/၁၉၆၇/၂၀၂၀ သေစာရင်း၊အမည်ပေါက်ဂရန်မူရင်းတို့တင်ပြ၍ဒေါ်ခင်ဝင်းမြင့်၊ဒေါ်ခင်ဆွေဝင်း၊ဒေါ် ခင်သန်းဝင်း၊ဒေါ်ခင်ဋ္ဌေးဝင်း၊ဒေါ်ခင်စုန်းဝင်းတို့ထံမှ G.P No(၂၅၂၆၁/၁၅)(၂၅၂၆၂/ ၁၉)တို့ဖြင့်ရရှိသူဦးအောင်စိုးမှပိုင်ဆိုင်ကြောင်းအရောင်းအဝယ်စာချုပ်ရန်နှင့်စွန့်လွှတ် ျော့ပည္သား နာရူညီဥးအောင္ စုးမှ ပုံငဆင်ကြောင်းအရောင်းအဝယ်စာချပ်ရန် နှင့်စွန့်လွှတ် စာချုပ်ချုပ်ရန်မြေပုံကူးလျှောက်ထားလာမှုအပေါ် တရားဝင်နိုင်လုံသောအထောက်အ ထားများဖြင့်ဤကြော်ငြာပါသည့်နေ့မှစ၍(၇)ရက်အတွင်းကန်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုမရှိပါကလုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်းအသိပေးကြေညာအပ်ပါသည်။ ဌာနမှနူး(ခုတိယညွှန်ကြားရေးမှုနူးချုပ်)၊ မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတိ

ကန့်ကွက်နိုင်ပါကြောင်း

ယာဉ်အမှတ် ၁၄ယ/၆ဂု၈၉၈ ဟွန်ဒါဒရင်း ယာဉ်ပိုင်ရှင် ဦးအောင်ချစ်ထူး TGI-071098 က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်၊ ကန့်ကွက်လိုပါက နိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက် အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။

ကညန၊ တောင်ကြီး

ကန့်ကွက်နိုင်ပါကြောင်း

ယာဉ်အမှတ် GG/4017 Toyota Probox ယာဉ်ပိုင်ရင် ဦးစိုင်းဖော်မင်းထွေး ၁၃/လလန(နိုင်)၀၃၃၈၈၁ က (ကမ-၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထား လာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြော်ငြာသည့် ရက်မှ ၁၅ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်နိုင် ကညန၊ တောင်ကြီး

ကန့်ကွက်ရန်ကြော်ငြာ

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိရိပ်သာတိုက်ခန်းအမှတ်
(B.1011) ကို အမည်ပေါက်ပိုင်ဆိုင်သူ ဦးလှဝင်းနိုင် ၁၂/အလန(နိုင်)
၀၃၆ဂ၃၈ ကွယ်လွန်သဖြင့် ဇနီးခေါ်မြရီ ၁၂/အလန(ဧည့်)၀၀၀၀၀၅ မှ
အမည်ပြောင်းလျှောက်ထားပါမည်။ ကန့်ကွက်လိုပါက ကြော်ငြာပါသည့်
ရက်မှ ရက် ၃၀ အတွင်း စာရွက်စာတမ်းအထောက်အထားများဖြင့်
ကန့်ကွက်နိုင်ပါသည်။

ဒေါ်မြင် ၁၂/အလန(ဧည့်)၀၀၀၀၀၅ ဖုန်း-၀၉-၉<u>၅</u>၉၉၉၇၅၉၈

အများသိရှိစေရန်ကြေညာခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ မိုးဗြဲကျေးရွာ၊ မြို့မရပ်ကွက်၊ ကွင်းအကွက်အမှတ်နှင့်အမည် ၁၂၅ ကွင်း၊ မွေတော် အကွက် ဦးပိုင်အမှတ်–၂ဝ၊ မြေကွက်အမှတ် ၂၂၊ ပိုင်ဆိုင်ခွင့်အစိုးရ၊ မြေမျိုးနှင့် အတန်းရွာမြေဧရိယာ ဝ ဒသမ ၂၆၃ မြေနှင့် မြေပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်မှ: ဒေါ်လှတင်မှ လက်ရှိထားနေထိုင်လာခဲ့ပြီး ၁–၁၀–၂၀၁၅ ရက်စွဲဖြင့် ကျွန်ုပ်မိတ်ဆွေ ဒေါ်လှတင်မှ (၁၀ နှစ်ဂရန်) ထုတ်ယူရရှိထားပြီးဖြစ်ပါသည်။

အဆိုပါ ဂရန်အမည်ပေါက်မြေနှင့် မြေပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်မှး ဒေါ်လှတင်တစ်ဦးတည်း လက်ရှိထားပိုင်ဆိုင်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ မည်သည့်အချိန်ကမျှ တစ်နည်းနည်းဖြင့် ပိုင်ဆိုင်စီမံခန့်ခွဲပိုင်ခွင့်များ လွှဲပြောင်းပေးအပ် ရောင်းချထားခြင်းမျိုးမရှိဘဲ ဒေါ် လှတင်တစ်ဦးတည်းကသာ စီမံခန့်ခွဲပိုင်ခွင့် ရောင်းချခွင့် လွှဲပြောင်းခွင့်ရှိသူဖြစ်ရာ ဒေါ်လှတင်မဟုတ်သော အခြားသူများ၏ ပြုလုပ်ဆောင်ရွက်မှု များသည် ဒေါ်လှတင်၌ လုံးဝသက်ဆိုင်မှုမရှိသည့်ပြင် တာဝန်လည်းယူမည်မဟုတ်ပ ကြောင်း အများသိရှိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်နန်းသက်သက်ဝေ (LL.B) တရားလွှတ်တော်ရှေ့နေ စဉ်/၁၅၁၃၇ နမ့်ဘော်ဝမ်(က)တိုးချဲ့ရပ်ကွက် လွိုင်ကော်မြို့၊ ကယားပြည်နယ်

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ကနဲ့ကွက်နိုင်ကြောင်းကြောငြာ မြောက်ဥက္ကလာပမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ် - စမြေကွက်အမှတ် - ၂၆၇/ခ၊ မြေကွက်အမှတ် - ၂၆၇/ခ၊ ၁၉.နာ(၃)လမ်း၊(စ)ရပ်ကွက်၊ဒေါ် သန်းကြွယ် (AC-ဝငှဂှ၅၁၃)အမည်ပေါက် - နစ်(၆၀) ဂရန် မြေအားအမည်ပေါက်သူ (ဒီခင်)ဒေါ် သန်း ကြွယ်သည်(၇-၁ - ၂၀၁၃)ရက်နေ့တွင်လည်းကောင်း၊(ဖခင်)မြစ်သူဦးဝင်းမြင့်သည် (၂၁-၄ - ၂၀၁၇)ရက်နေ့တွင်လည်းကောင်းအသီးသီးကွယ်လွန်သဖြင့်တစ်ဦးတည်း သေသာအိုးဖြစ်သူဒေါ် တင်တင်အေး(၁၂/ဥကမ(နိုင်)၁၁၅၂၉)မှအမွေဆက်ခံခွင့်ရှိ ကြောင်းဒဂုံမြို့နယ်တရားရုံးကျမ်းကျိန်လှာအမှတ် - ၁/၄၀၁၅/၂၀၂၀သေစာရင်း၊ အိမ်ထာင်စုစာရင်း၊ဂရန်ပျောက်ဆုံးကြောင်းရပ်ကွက်အုပ်ချပ်ရေးများ ဂုံစခန်းထောက် ခံချက်ဟရားရုံးကျမ်းကျန်လှာကိုယ်တိုင်ဝန်ခံချက်တို့တင်ပြ၍ပိုင်ဆိုင်ကြောင်းစာချပ် ချုပ်ခွာရှိမြော်ကြာကြောက်သားလာမှုအပေါ် တရာဝင်းကန့်ကွက်နိုင်ပါကြောင်းနှင့် ကန်ကွက်မှုမရှိပါကလုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါ ကြောင်းအသိပေးကြေညာအပ်ပါသည်။

ဌာနမှူး(၃တိယညွှန်ကြားရေးမှူးချစ်)၊ ဌာနမှူး(၃တိယညွှန်ကြားရေးမှူးချစ်)၊ မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ဆက်လကဲဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ ဌာနမှုုး (ဒုတိယညွှန်ကြားရေးမှုုးချုပ်) မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ဒေါပုံမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၁၄/သင်္ဘောကျင်း)၊ မြေကွက်အမှတ် (၁၀၂)၊ ဧရိယာ(၂၅'x၅၀')-၁၀ အသမ ၀၂၈ ဧက၊ မြေကွက်တည်နေရာအမှတ်(၅၆)၊(၇) လမ်း၊ သင်္ဘောကျင်းရဝိကွက်၊ ဒေါပုံမြို့နယ်၊ ဦးသန်းထွန်း ၁၂/ဒပန(နိုင်)၀၂/၁၁၅ ဦးသောင်းလွင် ၁၂/ဒပန(နိုင်)၀၂၂၆၇ အမည်ပေါက် နှစ်(၆၀)ဂရန်မြေအား အမည်ပေါက် တစ်ဦးဖြစ်သူ ဦးသောင်းလွင်(ဖဝင်)၊ ဒေါ်တင်လု(၆၀င်)နှင့် သားတစ်ဦးဖြစ်သူ ဦးစန်းလွင် တို့ အသီးသီးကွယ်လွန်သဖြင့် ၎င်းတို့၏သားသမီးနှင့် ရွေးမများဖြစ်သော ဒေါ်အေး တို့ အသီးသီးကွယ်လွန်သဖြင့် ၎င်းတို့၏သားသမီးနှင့် ချွေးမများဖြစ်သော ခေါ်အေး အေးသန်း ၁၂/မရက(နိုင်)ဝ၉၂၈၄မြို့ဗြင့်ငွေ ၁၂/၁၀န(နိုင်)ဝ၂၂၂၇၂ ခေါ်အေးအေးလွင် (၆/မာရာ(နိုင်)ဝ၀၂၅ဝ၆၊ ဒေါ်သဲသဲလွင် ၁၂/၁၀န(နိုင်)ဝ၂၂၂၇၂ ဦးဝင်းဇော် ၁၂/၁၀န(နိုင်) ဝ၂၂၂၇၄၊ ဒေါ်ဝင်းဝင်းလွင် ၁၂/၁၀န(နိုင်)ဝ၀၄၀၄၂ ဦးအောင်ဆန်းဦး ၁၂/၁၀န(နိုင်) ဝ၀၄၈၂ ဦးမောင်မောင်ထွေး ၁၂/၁၀န(နိုင်)ဝ၄၁၇၄၂ တို့အနက် ခေါ်အေးအေးသန်း၊ ဦးမြင့်ငွေ၊ ခေါ်အေးအေးလွင်၊ ဦးဝင်းဇော်တို့ထံမှ GP ၈၃၂/၂၀၁၉(၁–၁၁–၂၀၁၉)၊ ၈၃၃/၂၀၁၉(၁–၁၁–၂၀၁၉)တို့ဖြင့်ရရှိသူနှင့် ကိုယ်တိုင်အတွက် ဦးအောင်ဆန်းဦးနှင့် ခေါ်သဲသဲလွင်၊ ဒေါ်ဝင်းဝင်းလွင် ဦးမောင်မောင်ထွေးတို့မှ ကျန်အမည်ပေါက် ဦးသန်းထွန်းတို့ ပူးတွဲ၍ ကျမ်းကျိန်လွှာ၊ ထောက်ခံကျမ်းကျိန်လွှာများ၊ နှစ်(၆၀)ဂရန်မူရင်း၊ သေစာရင်းများ၊ GP၊ သဆုံကြောင်းထောက်ခံစာတို့တင်ပြ၍ ပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆိုရန် မြေပုံကူး လျှောက်ထားလာခြင်းအား တရားဝင်ခိုင်လုံသောအထောက်အထားများဖြင့် ဤ လျှောက်ထားလာခြင်းအား တရားပင်ခိုင်လုံသောအထောက်အထားများဖြင့် ဤ ကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှ မရှိပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ ဌာနမှူး (ဒုတိယညွှန်ကြားရေးမှုးချုပ်) မြို့ပြစီဗံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရွှေပြည်သာမြို့နယ်၊ မြေတိုင်းရပ် ဂွက်အမှတ် ၂၁၊ မြေကွက်အမှတ် ၄၆/ခ ဧရိယာ ၀ ဒသမ ၀၃၁ ဧက မြေကွက် တည်နေရာအမှတ် ၄၆/ခ၊ ရန်ကုန်လမ်း ၆ ရပ်ကွက်၊ ရွှေပြည်သာ ဦးတင်ထွန်း (KWA–၀၈၁၈၂၅)အမည်ပေါက် နှစ်(၆၀) ဂရန်မြေအား အမည်ပေါက် ဦးတင်ထွန်း (KWA-၀၀၁၈၂၅)၁၂/ရပသ(နိုင်)၀၀၄၂၉၉ ကိုယ်တိုင်မှ ဂရန်မူရင်းပျောက်ဆုံး ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းထောက်ခံချက်၊ တရားရုံးကျမ်းကျိန် လွှာ၊ ကိုယ်တိုင်ကတိဝန်ခံချက်တို့တင်ပြ ၍ ဂရန်မိတ္တူလျှောက်ထားလာခြင်းအား လုပ်ထုံးလုပ်နည်းနှင့်အ<u>ညီ</u> ဆောင်ရွက်ပြီး ကန့်ကွက်သူမရှိပါသဖြင့် ဂရန်မိတ္တူ ထုတ်ပေးသွားမည်ဖြစ်ပြီး အမှုတွဲအမှတ် ၁၉၁၂/ခမတ/ရွှေဂရန် ၆/၉(၉၄-၉၅)အရ၂၅-၄-၁၉၉၆ ရက်စွဲ ဖြင့် ထုတ်ပေးထားသော မူလဂရန် အား ပယ်ဖျက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဌာနမှူး (ခုတိယညွှန်ကြားရေးမှူးချုပ်) မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

တောင်ဥက္ကလာပမြန္မယ်၊ မြေတိုင်းရပ်ကွဖ အမှတ် (ဂျ မြေကွက်တည်နေရာအမှတ်(ဂျ) (ဂျဲလမ်း၊ (ဂျဲရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ဦးသန်း (S/OKA-၀၀၅၅၈၅)၊အမည်ပော်ကိ ပါမစ်မြေအ λ ပဝဏေးပါကတော်လကပါခုလေ့ဆာန်နဲ့လာပြီကပ်သလူဟ ဘချုပ် (၂၀-၁-၂၀၁၀)ဖြင့် ဝယ်ယူထားခ အေးအေးသန်း(၁၂/ဥကတ(^{နု})၁၂၄၃၄၀)မှပါမ မူရင်းပျောက်ဆုံးကြောင်းတရ[ှ]်ျာကြ**်းကျိန်**လွှာ ၈၃၆/၆–၉ –၂၀၁၉၊ရပ်ကွက်^အုပ်ချုပ်ရေး**မျးရုံး** ထာက်ခံစာရဲဝေန်းထောက်ခံစာကွယ်တို့သန်ခံကတိ တို့ကိုတင်ပြ၍နှစ်(၆၀)မြေငှားစာျုပ်(ဂရန်)လျှောဂ ကျာခရားထခင်လည်ထည်လည်မြည့်မြသို့ပါယလားလ ားမြေကွက်တွင်(၁)ထပ်ပျဉ်ထောင် ရှိပြီး ဒေဒ်အေးအေးသန်းကိုယ်တိုင်နေထိုင်ကြောင် ာ စစ်ဆေးတွေ့ရှိရသဖြင့်အဆိုပါပါမစ်ပျော့က်ဖြင့် နစ်(၆၀)မြေငှားစာချစ်(ဂရန်)လျှောက်ထားလာခြင်း အား တရားဝင်ခိုင်လုံသောအထောက်အထားများ ဖြင့်ဤကြော်ငြာပါသည့်နေ့မှစ၍(၅)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့်ကန့်ကွက်မှုမရှိပါက ပုပ်ထုံးလုပ်နည်းအတို**းဆ**က်လ သည်ပြင်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။

ဌာနများ(ဒုတိယည္တန်ြားရေးများချုပ် မြို့ပြစိမံကိန်းလုပ်ငန်းတာဝန်ခံအဝွဲ ရန်ကုန်ပြို့တော်စည်ပင်သာယူရေးကော်မဝ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

လမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်-၄၊ မြေတွက်အမှတ်-(၃၃၆၂၊၃၃၆၃)၊မြေ ဧရိယာ(ဝ. ဝ၅၇)ကေမြေအမိုးအစားနှစ်(၆ဝ) ဂရန်မြေအမည်ပေါက်ဒေါ်ကြည်ကြည်ယဉ် မြေကွက်အား ဦးကျော်စွာမြင့်ပါ (၃)ဦးတို့မှ ရန်ကုန်တောင်ပိုင်းခရိုင်တရားရှုတရားမကြီမှ အမှတ်(၂၅)ဖြင့်ဒေါ်ကြည်ကြည်ယဉ်အပေါ် ပဋိညာဉ်အတိုင်းမြေကွက်အရောင်းအဝယ် မှတ်ပုံတင်စာချပ်ချပ်ဆိုပေးစေလိုမှု တရားစွဲ ဆိုခဲ့ပြီး၁၆. ၁၂. ၂၀၁၆ရက်စွဲပါ စီရင်ချက် အနိုင်ဒီကရီ/အမိန့်၊ ယင်းရုံ၏ ၂၀၁၇ခုနှစ် တရားမဇာရီမှုအမှတ်-၄/၁၇ (၂၁. ၉. ၂၀၁၇)ရက်စွဲပါအမိန့်၊ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်အမှတ် ၅၂၆၃/၂၀၁၉ (၂၁. ၃. ၂၀၁၉) အခွန်ထမ်းဆောင်သည့် အထောက်အထား၊ ဂရန်အမှန်တကယ် ပျောက် ဆုံးကြောင်းဦးကျော်စွာမြင့် (၃/ဘအန(နိုင်)၀၀၃၉၅၂)+၂တို့က ၂၆. ၄. ၂၀၁၉ ရက်စွဲပါ ကျမ်းကျိန်လွှာ၊ ဂရန်ပျောက်ဆုံးကြောင်းရပ်ကွက် အုပ်ချုပ် ရေးမှုးကျန်စစ်သားရပ်ကွက် ဒလမြို့နယ် ထောက်ခံစာ၊ဒလမြို့မရဲစခန်းထောက်ခံစာ၊ မြေခွန်ပြေစာတို့တင်ပြ၍ ဦးကျော်စွာမြင့် (၃/ဘအန(နိုင်)၀၀၃၉၅၂)၊ ဦးတျော်စွာဗိုး (၁၂/အလန(နိုင်)၀၃၄၂၈၄)နှင့်ဦးကျော်မင်း (၇/ပမန(နိုင်)၀၁၂၂၂၀)တို့ကအမှုတွဲအမှတ် (ဒလ/ဂရမိတ္တူ-၂၀၁၉၀၀၈၆၀၅/၁၉) (၂၀. ၅. ၂၀၁၉)ဖြင့်ဂရန်မိတ္တူလျှောက်ထား လာခြင်းအားဌာနမှလုပ်ထုံးလုပ်နည်းနှင့် အညီစီစစ်ဆောင်ရွက်ပြီးကန့်ကွက်မှုမပေါ် ပေါက်သဖြင့်ဂရန်မိတ္တူခွင့်ပြုပြီးဖြစ်၍ အမှုတွဲအမှတ်-ဒလ/သစ်-၄၆/၂၀၀၂ (၁. ၁၁. ၂၀၀၂)ဖြင့်မှုလထုတ်ပေးထားသည့် ဒေါ်ကြည်ကြည်ယဉ်(၁၂/တမန(နိုင်) ၀၆၄၆၉၆)အမည်ပေါက်နှစ်(၆၀)မြေငှား စာချုပ်(ဂရန်)မူ ရင်းစာအုပ်အားမြို့ပြ စီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ပယ်ဖျက်ပြီး ဖြစ်ပါကြောင်းအသိပေးကြေဌာအပ်ပါသည်။

ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချပ်) မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြိတော်စည်ပင်သာယာရေတော်မတီ

အထူးဝမ်းနည်းကြေကွဲခြင်း ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး ဦးဘွန်ချိန် (ဟင်္သာတ) အသက်(၁၀၁)နှစ်

A bank ၏ ဒုတိယဥက္ကဋ္ဌ ဦးအာယု–ဒေါ်ခင်မြသွင်တို့၏ ဖခင်ကြီး ဦးဘွန်ချိန်သည် ၂၃-၆-၂၀၂၀ ရက်(အင်္ဂါနေ့) မွန်းလွဲ ၁ နာရီတွင် ကွယ်လွန်ကြောင်း သိရပါသဖြင့် မိသားစုနှင့်ထပ်တူ အထူးဝမ်းနည်း

အထူးဝမ်းနည်းကြေကွဲခြင်း ദ്വേട്ടാട്ടോയ Le Ah Haung အသက်(၆၄)နှစ်

ရန်ကုန်ဂေါက်အသင်း၏ ဥက္ကဋ္ဌ Captain ဦးဇော်မင်း(ခ)ဦးလုလု၏ ချစ်လှစွာသောဇနီး ဒေါ်အေးအေး@ Le Ah Haung သည် ၂၀-၆–၂၀၂၀ရက် (စနေနေ့) နံနက် ၈:၃၀နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင် ကြား(၂)ရပ်ကွက်နေအိမ်၌ ကွယ်လွန်သွား ပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်။

မြန်မာဂေါက်သီးရိုက်အသင်း

ငြင်းချက်ထုတ်ရန်ဆင့်စာ (တရားမကျင့်ထုံးဥပဒေအမိန့် -၅၊ နည်းဥပဒေ -၂၀) မန္တလေးခရိုင်တရားရုံးတော်

၂၀၂၀ပြည့်နှစ်၊ တရားမကြီးမှုအမှတ်–၄၀ ၁။ ဦးအောင်ကိုဟိန်းမောင် ဒေါ်ညိုရီလှိုင်

၂။ ဦးခင်မောင်မောင် တရားပြိုင်များ

ပိတောက်နီအိမ်၊ မုံလယ်ဂုဏ်ရည်လမ်းသွယ်၊ ၅၇x၅၈လမ်းကြား၊ ၃၉x၄၀ လမ်းကြား၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့နေ (ယခုနေရပ် လိပ်စာမသိ)ဦးအောင်ကိုဟိန်းမောင်(ဘ)ဦးခင်မောင်မောင် သိစေရမည်။

သင့်အပေါ်၌ တရားလိုက ငွေကျပ်သိန်း(၄၀၀)ရလိုကြောင်းနှင့် လျှောက်ထားစွဲဆို သည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊ ၎င်းအမှုနှင့်စပ် လျဉ်း၍ အရေးကြီးသည့်စကာ အရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ ၂၀၂၀ပြည့်နှစ် ဇူလိုင် ၁၃ရက် (၁၃၈၂ခုနှစ် ပထမဝါဆိုလပြည့်ကျော် ၉ရက်)မွန်းမတည့်မီ ၉:၃၀နာရီတွင် အထက်အမည်ပါသူ တရားလို၏ အဆိုလွှာကို ထုချေရှင်းလင်းရန် ရုံးတော်သို့လာရောက်ရမည်။ ၎င်းပြင် အထက်ပါနေ့ရက်တွင် သင်မလာရောက် ပျက်ကွက်ခဲ့လျှင် သင့်မျက် ကွယ်တွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းပြင် တရားလိုက ကြည့်ရှုလိုသည့် အမှုနှင့်သက်ဆိုင်သည့်စာရွက်စာတမ်းများနှင့် သင်က ထုချေတင်ပြအမှီပြုလိုသည့် စာချုပ်စာတမ်းအစရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လ ရမည်။ သို့မဟုတ် သင့်ကိုယ်စားလှယ် ရှေ့နေလက်တွင် ထည့်အပ်ပို့လိုက်ရမည်။ သင်ကထုချေလွှာတင်သွင်းလိုလျှင် အမှုမဆိုင်မီလေးရက်က တင်သွင်းရမည်။

၂၀၂၀ပြည့်နှစ် ဇွန် ၂၃ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေး ထိုးထုတ်ပေးလိုက်သည်။

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

(ကျော်နိုင်လတ်) ဒုတိယခရိုင်တရားသူကြီး(၃) မန္တလေးခရိုင်တရားရုံး

စမ်းချောင်းမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ် – 27C-2၊မြေကွက်အမှတ်(၁၁၇)၊မြေ ကွက်တည်နေရာအမှတ်(၁၀)၊စမ်းရေတွင်းလမ်း၊စမ်းချောင်း(မြောက်)ရပ်ကွက်၊စမ်း ချောင်းမြို့နယ်၊ဒေါ်အိပ်အမည်ပေါက်၊နှစ်(Go)မြေဌားဂရန်မြေကွက်အားအမည်ပေါက် ချောင်းမြိနယ်၊ဒေါ အိပ်အမည်ပေါက်နှစ်(၆၀)မြေငှားဂရုန်မြောက်အားအမည်ပေါက် ဒေါ်အိပ်(အအေ-၀၃၉၃၄၉) ထံမှအရောင်းအပယ်စာချုပ်အမှတ်-၄၀၃/၁၉၈၅(၁၅-(၁-၉၈၉))စာချုပ်စာတာမ်းမှတ်ပုံတင်ရုံး၏စာချုပ်လက်စံအမှန်ဖြင့်ဝယ်ယူခဲ့သူဦးသိန်း ထွန်း(၁၂/ဗဟန(နိုင်)၀၇၈၁၀၄)မှနှစ်(၆၀)မြေငှာအာချုပ်ဂရန်ပျောက်ဆုံးကြွောင်းစစ်း (မြောက်)ရပ်ကွက်အုပ်ချပ်ရေးမှူးရုံးနှင့်စစ်းချောင်းမြို့မရဲစခန်းထောက်စံချက်နှစ်(၆၀) မြေငှားဂရန်ပျောက်ဆုံးကြောင်းဒဂုံမြို့နယ်တရားရုံး၏(၁၇-၁၂-၂၀၁၉)ရက်နေတွင် ပြုလုပ်သောကျမ်းကိုန်သွားနိုင်ငံသာအစစစ်ရေးကတ်တို့ကိုတင်ပြ၍ဂရန်မိတ္တုနှင့်အမည် ပြောင်းလျှောက်ထားလာရာတရားဝင်ခိုင်လုံသောအထောက်အထားများဖြင့်ဤကြော် ငြာပါသည့်နေ့မှစ၍(၇)ရက်အတွင်းကန်ကွက်နိုင်ပါကြောင်းနှင့်ကန်ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းအသိပေးကြေ ညာအပ်ပါသည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဖြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သ

သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း

မော်လမြိုင်မြို့၊ နောင်ခရီရပ်ကွက်နေ ကျွန်တော် ဦးအောင်မြင့် ၃/ဘအန(နိုင်)၀၁၂၁၉၄နှင့် ကျွန်မ ဒေါ်ဝင်းဝင်းခိုင် ၃/ဘအန(နိုင် ၀၉၁၉၇၂တို့၏သား မောင်သက်နိုင်ဦး ၁၀/မလမ(နိုင်)၂၀၇၄၇၃သည် မိဘတို့အားအကြိမ်ကြိမ်စိတ်ဆင်းရဲအောင် ပြုလုပ်နေ ပါသဖြင့် ၂၃–၆–၂၀၂၀ရက်မှစ၍ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ပါ သည်။ ၎င်းနှင့်ပတ်သက်သော ကိစ္စအဝဝကို တာဝန်မယူပါ။ ဦးအောင်မြင့်-ဒေါ်ဝင်းဝင်းခိုင်

ကြေကွဲရပါသည်။

Diamond Dragon Co.,Ltd.မိသားစု

အလုပ်အမှုဆောင်အဖွဲ့

အမည်ပြောင်းနှင့် မွေးသက္ကရာဇ်အမှန်

မော်လမြိုင်ကျွန်းမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာနေ ဦးအောင် မြိုင် ၁၄/မမက(နိုင်)၀၅၁၉၇၅ ၏ သမီး မဝေဝေသွယ်အား ယနေ့မှ စပြီး မပန်းအိဖြူ ဟုပြောင်းလဲခေါ် ပါရန်နှင့် မပန်းအိဖြူ၏ မွေး သက္ကရာဇ်အမှန်မှာ ၃၀–၃–၁၉၉၈ ဖြစ်ပါကြောင်း။

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 6J/2863 ၏ ာင်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန်လျှောက်ထားလာပါ သဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ကညန၊ ခရိုင်ရုံး(မိတ္ထီလာ)

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 9E/8045 ၏ ာင်းကြွနံပါတ်ပြားပျောက်ဆုံး၍ ထုတ်ပေးရန်လျှောက်ထားလာပ သဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ်ကြောင်း အများသိစေရန် က ကြေညာအပ်ပါသည်။ ___ ကညန၊ ခရိုင်ရုံး(မိတ္ထီလာ)

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 6D/6320 ၏ းဖာင်းကြွနံပါတ်ပြားပျောက်ဆုံး၍ ထုတ် ပေးရန် လျှောက်ထားလာပါသဖြင့် ယခင် ထုတ်ပေးခဲ့သည့် ဖောင်းကြွနံပါတ်ပြား ပျက်ပြယ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ကညန၊ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း)

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူ လျှောက်ထားခြင်း ယာဉ်အမှတ် 50W/2758,Honda

 $Wave\ 125\ M/C\ wာဉ်လက်ဝယ်ရှိသူ ဦးမင်းစည်သူအောင် ၃/ကကရ(နိုင်)$ ၂၃၉၇၅၁ က(ကမ–၃)ပျောက်ဆုံး၍မိတ္တူ ထုတ်ပေးရန်လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါကုခိုင်လုံသော အထောက် အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်နှံ့ကွက်နိုင် ် ကညန၊်ခရိုင်ရုံး၊ မြဝတီမြို

အထူးကျေးဇူးတင်လွှာ

၁၃-၆-၂၀၂၀ (စနေနေ့) နံနက် ၃:၀၀ နာရီတွင် ကွယ်လွန်သွားသေ ဦးနိုင်ဝင်း(၇၂)နှစ် (မြို့နယ်အုပ်ချုပ်ရေးမှူး–ငြိမ်း၊ ထွေ/အုပ်)အား ဆေးရုံ တက်စဉ်မှ ကွယ်လွန်သည်အထိ ကူညီပေးခဲ့ကြသော သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် ခွဲစိတ်ဆောင်မှ ပါရဂူ၊ သမားတော်နှင့် ဆရာဝန်၊ ဆရာမများအားလည်းကောင်း၊ GI (အစာအိမ်နှင့် အူလမ်း ကြောင်း)မှ ပါရဂူကြီး၊ သမားတော်နှင့် ဆရာဝန်၊ ဆရာမများအားလည်း ကောင်း၊ ဒဂုံမြောက်မြို့နယ် Family Specialist Clinic မှ D၊ ဒေါ်သန်းလှနှင့် သမားတော်အထူးကုနှင့် ဆရာဝန်၊ ဆရာမများအားလည်း ကောင်း၊ ငွေကြေးအားဖြင့် ကူညီထောက်ပံ့ပေးကြသော တောင်သာမှ ညီမနှင့်မောင် မိသားစုအားလည်းကောင်း၊ ဆွေမျိုးသားချင်းမိတ်သင်္ဂဟ များအားလည်းကောင်း၊ အောင်ဆန်း(၁၂)မှ မိသားစုများ အားလည်း ကာင်း၊ ပင်လည်ဘူးထွေအုပ်မှ ဝန်ထမ်းများအားလည်းကောင်း၊ နာရေးကိစ္စ ဘွင် ဝိုင်းဝန်းကူညီပေးကြသော MLA မှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ စားလည်းကောင်း၊ ဆွေမျိုး၊ သူငယ်ချင်း၊ မိတ်ဆွေများအားလည်းကောင်း၊ ပားနှင့်သမီးတို့၏သူငယ်ချင်းများ၊သွေးအလှူရှင်များအားလည်းကောင်း၊ ဘယ်လီဖုန်းဖြင့်လည်းကောင်း၊ Facebook (online) မှလည်းကောင်း၊ ပတင်းမေးအားပေးကြသော မိတ်ဆွေသူငယ်ချင်းများအားလည်းကောင်း ရပ်ကွက်နာရေးကူညီမှုအသင်းအားလည်းကောင်း အထူးကျေးဇူးတင်ရှိ

ကျန်ရစ်သူမိသားစု ဇနီး ဒေါ်ကြည်ကြည်ညွှန့်နှင့် သားသမီးမြေးများ ၂၉၁/စိန္တာမဏိလမ်း၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံ

ဖခင်အမည်မှန်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ထက(၂)မှ နဝမတန်းအောင်မြင်ပြီး မသက်ထားစံ၏ ဖခင်အမည်မှန်မှာ ဦးဇော်သက်ခိုင် ၉/ပမန (နိုင်) ၁၈၆၁၁၀ ဖြစ်ပါကြောင်း။ ဦးဇော်သက်ခိုင်

ဖောင်းကြွပျောက် လျှောက်ထားခြင်း ယာဉ်အမှတ်3B/9007 ၏ ဖောင်း ကြွနံပါတ်ပြားပျောက်ဆုံး၍ ထုတ်ပေးရန်

သေ့ှုာက်ထားလာပါသဖြင့် ယခင်ဖောင် ကြွနံပါတ်ပြားပျက်ပြယ်ကြောင်း အမျာ သိစေရန်ကြေညာအပ်ပါသည်။ ကညန၊ ခရိုင်ရုံး(မူဆယ်)၊ မူဆယ်မြို့

ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 9I/8871, Suzuki Every DA 64VS/W(၄x၂)ယာဉ်လက်ဝယ်ရှိသ ဦးဇော်ထက် ၉/အမဇ(နိုင်)ဝ၂၅၇၇၀ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရ လျှောက်ထားလာပါသည်။ကန့်ကွက်လိုပါကခိုင်လုံသော အထောက် အထားများဖြင့် ကြော်ငြာသည့်ရက်မှ ၁၅ ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောဂ ကန့်ကွက်နိုင်ပါသည်။

ကညန၊ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း)၊ သန်လျင်မြို့

ကန့် ကွက်နိုင်ပါကြောင်း ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၅)ရပ်ကွက်တွင် သောက်ရေသန့် ထုတ်လုပ်ရောင်းချမည့် သောက်ရေသန့် လုပ်ငန်း၏ အမည်ကို အောက်ဖော်ပြပါအမည် တံဆိပ် (၃)မျိုး

Yadana (ရတနာ)

အနက်မှ သင့်လျော်သော အမည်တံဆိပ်တစ်ခုဖြင့် သောက်ရေသန့် ထုတ်လုပ် ပင်းချမည်ဖြစ်ပါသည်။ အဆိုပါ အမည်ဖြင့် ထုတ်လုပ်ရောင်းချမည်ကို ကန့်ကွက် လိုပါက ယခုကြော်ငြာပါသည့်ရက်မှ ခုနစ်ရက်အတွင်း ခိုင်လုံသောအထောက်အထာ များဖြင့် ကျွန်ုပ်ထံ လာရောက်ကန့်ကွက်နိုင်ပါသည်။ ကန့်ကွက်မှုတစ်စုံတစ်ရာမရှိခဲ့ ပါက အထက်ပါအမည်ဖြင့် ရန်ကုန်တိုင်းဒေသကြီး မှတ်ပုံတင်ရုံး၌ တရားဝင်မှတ်ပုံ တင်သွင်း၍ သောက်ရေသန့် ထုတ်လုပ်သည့်လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊ ဒေါ်မေသူခိုင် ၁၂/ရကန (နိုင်)ဝ၇၆၉၉၀ ဖုန်း-၀၉-၇၆၈၅၇၆၃၆၆

ကန့်ကွက်နိုင်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ မြေတိုင် ရပ်ကွက်အမှတ်-၁၃၆၊ မြေကွက်အမှတ်-ဂျ အလျား× အနံ(၄၀'× ၆၀') ပေရှိပါမစ်မြေကွက်နှင့် ယင်းမြေကွက်တည်ရှိရာ အမှတ်–ဂျ ဗိုလ်ဗထူး လေးလမ်း၊ ၁၃၆ –ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်မြို့ဟုခေါ် တွင် သောမြေကွက်နှင့် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို မူလပိုင်ရှင် ဦးလှအောင်ထံမှ မြေကွက်အရောင်းအဝယ်ကတိစာချစ်ဖြင့် ဝယ်ယူပိုင်ဆိုင် ပြီး၊ လက်ရှိထား ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံကတ်ပြုသူ ဒေါ်ကျော့ ကျော့နု (၁၁/ကဖန(နိုင်)၀၀၁၁၂၁)ထံမှ ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးမှ အပြီးအပိုင်ဝယ်ယူရန် စရငွေပေးချေထားပြီးဖြစ်ပါသည်။ ကန့်ကွက်မည့်သူ ရှိပါက ဤကြော်ငြာပါသည့်နေ့ ရက်မှ (ဂ)ရက်အတွင်း နောက်ဆုံးထားပြီး ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အများသိစေရန် ကြေငြာအပ်ပါသည်။

> လွှဲအပ်ညွှန်ကြားချက်အရ Aconomica (LLB., D.B.L., D.M.L) တရားလွှတ်တော်ရှေ့နေ(စဉ်–၅၅၀၃) တိုက် ၉/၁၁၊ မြေညီထပ်၊ ၃၆ လမ်း၊ ကျောက်တံတားပြုံ့နယ်၊ ရန်ကုန်မြို့။

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြေကွက်အမှတ် ၃၃၁၊ မြေတိုင်း ရပ်ကွက် အမှတ် ၇၇၊ အကျယ်အဝန်း ပေ(၄၀x၆၀)အ ကျယ်ရှိ ဦးစိုးမိုးအောင် အမည်ပေါက် နှစ်(၆၀)ဂရန်မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးခံစား ခွင့်အရပ်ရပ်အားလုံးတို့ကို တရားဝင်ဝယ်ယူ ၍ လွှဲပြောင်းရောင်းချပိုင်ခွင့် ရှိသူဖြစ်ကြောင်း ဝန်ခံကတိပြုသူ ဦးလင်းကိုကိုဦး ၁၄/ဟသတ(နိုင်) ၁၉၈၆၈၉ထံမှ ကျွန်ုပ်မှ အပြီးအပိုင် ဝယ်ယူရန်အတွက် စရန်ငွေအချို့ကို ပေးချေထားပြီးဖြစ်ပါ၍ ကန့်ကွက်လိုပါက အကျိုးခံစားခွင့်ရှိသူ မည်သူမဆို ပိုင်ဆိုင်မှုအထောက် အထား(မူရင်းများ)ဖြင့် ယနေ့မှစ၍ ငါးရက်အတွင်း ကျွန်ုပ်ထံသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။

သတ်မှတ်ရက်ထက်ကျော်လွန်ပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

> ဦးအောင်မျိုးသန့် ၇/နတလ(နိုင်) ၁၂၀၅၅၃ ဖုန်း-၀၉-၄၄၀၄၅၆၅၆၁

ပြင်ဦးလွင်ခရိုင်တရားရုံး

ငြင်းချက်ထုတ်ရန်သမ္ပန်စာ

(တရားမကျင့်ထုံး ကိုဓဥပဒေအမိန့် – ၅၊ နည်းဥပဒေ–၂၀)

ပြင်ဦးလွင်ခရိုင်တရားရုံး

၂၀၂၀ ပြည့်နှစ် တရားမကြီးမှုအမှတ် – ၁၈

ရန်ကုန်မြို့၊ ပုစ္ဇန်တောင်မြို့နယ်၊ အမှတ် (၁၆၂)၊ မြေညီထပ် (ညာဘက်)

သင့်အပေါ်၌ တရားလိုက ငွေသိန်းပေါင်းတစ်ထောင်ခြောက်ရာနှစ်ဆယ့်ရှစ်

လမ်း– ၅၀၊ ၁၀ရပ်ကွက်နေ ဦးခင်မောင်သန်း(ယခုနေရပ်လိပ်စာမသိ) သိစေရမည်။

သိန်းကိုးသောင်းသုံးထောင်သုံးရာသုံး ဆယ့်ခြောက်ကျပ်နှစ်ဆယ့်ရှစ်ပြားတိတိ အတွက် အပေါင်ဒီကရီရလိုကြောင်း လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင်ကိုယ်

တိုင်ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ် တို့ကို ချေပပြောဆိုနိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရုံးအခွင့်အမိန့်အရရှေ့နေနှင့်

ဖြစ်စေ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၃ရက် (၁၃၈၂ ခုနှစ် ဒုတိယဝါဆိုလဆန်း ၄ ရက်)

မွန်းမတည့်မီ ၁၀နာရီတွင် အထက်ကအမည်ရေး သားပါရှိသူ တရားလို၏အဆိုလွှာကို

ထုချေရှင်းလင်းရန် ရုံးသို့လာရောက်ရမည်။ ၎င်းပြင် သင်သိစေရမည်မှာ အထက်ဆိုခဲ့

သည့်ရက်တွင် သင်မလာမရောက်ပျက်ကွက်ခဲ့လျှင် သင့်ကွယ်ရာတွင် ငြင်းချက်များကို

ထုတ်ပေးလိမ့်မည်။ ၎င်းပြင် တရားလိုက ကြည့်ရှုလိုသည့် စာချုပ်စာတမ်းများနှင့်

သင်ကထုချေတင်ပြ အမှီပြုလိုသည့် စာချုပ်စာတမ်းအစရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့တည်းမဟုတ် သင့်ကိုယ်စားလှယ်ရှေ့နေလက်တွင် ထည့် အပ်လိုက်ရမည်။ သင်ကထုချေလွှာတင်သွင်းလိုလျှင် အမှုမဆိုင်မီ လေးရက်က တင်္ဂ

၂၀၂၀ ပြည့်နှစ် ဇွန် ၂၃ ရက်တွင် ဤရုံးတော်တံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်

ဦးခင်မောင်သန်း

(နော်မာဂရက်သာမီး

ခရိုင်တရားသူကြီး

သမဝါယမဘဏ်လီမိတက်

ဒေါ်စုစုအောင်) တရားလို

ရေးထိုးထုတ်ပေးလိုက်သည်။

(၎င်း၏ကိုယ်စား ဒုတိယမန်နေဂျာ

ကန့်ကွက်နိုင်ပါကြောင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၀)ရပ်ကွက်၊ သိန္ဒီလမ်း၊ မြေကွက် အမှတ်(၇၁၇)၊ ဧရိယာ ပေ(၄၅ x ၆၀) ဒေါ်ဆေးကြည် အမည်ပေါက်ဂရန်မြေနှင့်အကျိုး ခံစားခွင့်အား ဝယ်ယူပိုင်ဆိုင်၍ ရောင်းချခွင့်ရှိကြောင်း ဝန်ခံကတိပြုသူထံမှ ကျွန်ုပ်၏ မိတ်ဆွေ ဒေါ်မို့သူစာငြိမ်းက အပြီးအပိုင်တယ်ယူရန် ရောင်းဖိုးငွေ၏တစ်စိတ်တစ်ဒေသကို စရန်ငွေအဖြစ်ပေးချေပြီးဖြစ်ပါ သည်။

ဤအရောင်းအဝယ်အားကန့် ကွက်လိုပါက ကျွန်ုပ်ထံသို့ စာရွက်စာတမ်းမှုရင်း များဖြင့် ယနေ့မှစ၍၁၄ရက်အတွင်း လာရောက်ကန့် ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန် ပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဓများသိစေရန် ကြေညာအပ်ပါသည်။

းသိစေရန ကြေညာအပေးသည္။ လွှဲအပ်ညွှန်ကြားချက်အရ-ဦးကျော်ကျော်မိုး(LL.B) အထက်တန်းရှေ့နေ(စဉ်–၂၆၆၁၈/၁၇) (ရုံး)တက်နေဝနီးအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီလိမ်တက် ပင်လုံလမ်းမကြီး(ကျောင်းလမ်းမှတ်တိုင်)၊ မြောက်ခဂုံမြို့နယ် ဖုန်း-၀၉-၈၉၂၀၉၀၁၅၂၊ ၀၉-၄၄၈၀၂၅၇၄၂

မိတ္ထီလာမြို့နေသူ ဦးထွန်းနိုင်ဦး ၉/မထလ(နိုင်)၂၅၇၀၀၉နှင့် အများသိစေရန် ကြေညာခြင်း

အများသိစေရန် ကြေညာခြင်း
မိတ္ထီလာမြို့၊ ပေါက်ချောင်းကွက်သစ် (၂)လမ်းနေ ဦးမောင်မောင်သိန်း ၉/မထလ
(နိုင်)ဝ၁၄၁၂၅၏ လွှဲအစ်ညွှန်ကြားချက် အရ အောက်ပါအတိုင်း မြန်မာ့အလင်းသတင်းစာမှ
၁၃-၆-၂၀၂၀ရက်စွဲပါ ကြေညာချက်အပေါ် ပြန်လည်ရှင်းလင်းကြေညာအပ်ပါသည်။
။ ဦးမောင်မောင်မိနာ မလယ်ဆာမြော့်မံ (၇)ပါ မြေကွက်တစ်ကွက်ကို ဦးအောင်လွင်မိုး
နှင့် ဦးအာကာမင်းတို့ ဝယ်ယူသည့် ရောင်းကြေးငွေကျပ်သိန်း ၂၀၀ နှင့် ဦးမွဲဘူးရောင်းချ
ငေးသည့် လယ်ယာမြေပုံစံ (၇)ပါ မြေကွက်၏ ရောင်းကြေးငွေကျပ်သိန်း ၂၀၀ တို့ကို
ဦးထွန်းနိုင်ဦးမှ ရယူသွားပြီး ထိုငွေများရယူမှုအပေါ် အာမခံအဖြစ် စာချုပ်ခေါင်းအလွတ်
နှစ်စောင်တွင် လက်စေ့နှစ်၊ လက်မှတ်ရေးထိုးပေးထားခြင်းဖြစ်ပါသည်။
၂။ ဦးမောင်မောင်သိန်းထံမှ မြောက် -၃၁(၁)၊ ဧရိယာ (၃၇)(၅)ပေ၏ မြေဂရန်ငှား ယူပြီး
ပြန်လည်၍ ပေးအပ်ခြင်းမရှိသေး သည့်ကိုစ္စစာချုပ်တစ်စောင်၊ သီးခြားငွေကျပ်သိန်း ၂၀၀ ရေးကြောင်သည်။
ချုံတစ်စောင်ပြင်းတို့ နှစ်ဦးအကျိုးတူ ဖုန်းအရောင်းအစတယ် လုပ်ငန်းအတွက်
ဦးမောင်မောင်သိန်းမှ တည်ငွေကျပ်သိန်း ၁၃၅ အတွက် စာချုပ် တစ်စောင်တို့ကို ဦးတွန်းနိုင်ဦးမှ
ပြန်လည်၍င်းလင်းပေးဆပ်ရန် တာဝန်ရှိပါသည်။
၃။ အတက်ဖော်ပြပါကိစ္စများအတွက် ဦးထွန်းနိုင်ဦးမှ ဦးမောင်မောင်သိန်းသို့ ငွေများ
ပေးဆပ်ရန်နှင့် ငွေးတေးသည့်စဂျန် ကတ်အတိုင်းပြန်လည်ပေးပါက ဥပဒေနှင့်အညီ
တရားရဲ့ဆိုသွားမည်ဖြစ်ကြောင်း ဦးထွန်းနိုင်ဦးနှင့် အများသိစေရန် ပြန်လည်၍ အသံ
ပေးကြောဘာအပ်ပါသည်။
လွဲအပ်ညွှန်ကြားချက်အရ–

ဦးစိုးလှိုင် (LL.B) တရားလွှတ်တော်ရှေ့နေ (စဉ်–၈၁၉၃)၊ မိတ္ထီလာမြို့၊

ကန့်ကွက်နိုင်ပါကြောင်း

မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့

ရန်ကုန်မြို့တော်စည်ပင်သာယာရေ

ကန့်ကွက်နိုင်ပါကြောင်း

ဒဂုံ/တောင်မြို့နယ်၊ မြေ့တိုင်းရပ် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် အ()မောာင်မျှနယ်၊ ရေမှာင်းျော ကွက်အမှတ် ဂုဝ၊ မြေကွက်အမှတ် ၁၃၁/ခ၊ မြေကွက်တည်နေရာအမှတ် (၁၃၁/ခ)၊ ဆုထူးပန် (၁)လမ်း၊ ဂုဝရပ် ကွက်၊ ဒုဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၄၂–ခ ကံဘဲ့၊ မြေကွက်အမှတ် ၁၉/ပ/၁–ခ၊ ဧရိယာ (၀ဒသမ၀၃၇) ဧက အမည်ပေါက် ဦးဘ အေါ်သွင်(CJ–၀၀၃၃၅၂) အမည်ပေါက် ပါမစ်မြေအား ပါမစ်အမည် ပေါက် သန်း၊ မြေကွက်တည်နေရာအမှတ် ၆ဝ/B၊ မဉ္ထူလမ်း၊ ပါရမီရိပ်သာ၊ ရန်ကင်းမြို့နယ် ခြေသင့် (CJ-၀၀၃၃၅၂) ၁၂/ဗတတ(နိုင်) ၀၀၄၆၄ ဂုထံမှ အရပ်ကတိအရောင်း စာချုပ်(၂၅-၁-၂၀၁၄)ဖြင့် ဝယ်ယူထားသူ ဦးဝင်း ကျော် ၁၂/ဗတတ(နိုင်)၀၃၀၉၀၂မှ အရုပ်ကတိအရောင်းစာချုပ်၊ မြေချပါမစ် မြေကွက်အား အမည်ပေါက် ဦးဘသန်းထံ မှ မူလမြေကွက်ကြီးထဲမှ မခွဲစိတ်ရသေး သော မြေ၏ Portion အားအရောင်း အဝယ်စာချုပ် ၁၄/၁၉၈၆(၂၇–၁–၁၉၈၆) အရ ဦးတင်မောင်၊ ဒေါ်စန်းမြင့်၊ ဒေါ်နုနု ပြန်လည်လျှောက်ထားရန်အတွက် သက်ဆိုင်ရာရဲစခန်း/ ရပ်ကွက်ထောက်ခံ ချက်၊ ကိုယ်တိုင်ဝန်ခံချက်၊ ပါမစ်မှုရင်း ပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာ (၃၆၆၅/၂-၁၂-၁၆) အမည်ပေါက် ခေါ်သွင် ဂန်တို့မှ ဝယ်ယူပိုင်ဆိုင်ပြီး ဒေါ်စန်းမြင့် (ဇနီး)သည် ၂၈–၁၂–၁၉၉၇ရက်တွင် ကွယ်လွန်သဖြင့် ယခုမြေကွက်ခွဲစိတ်ပြီး (၀ဒသမ၀၃၅)ဧကထဲမှ ဒေါ်စန်းမြင့်၏ ် မှ အမျိုးသားမှတ်ပုံတင်အမှတ် (CJ-၀၀၃၃၅၂)နှင့် နိုင်ငံသားမှတ်ပုံတင်အမှတ် အစု အားခင်ပွန်းဖြစ်သူ ဦးတင်မောင် ၁၂/ရကန(နိုင်) ၀၂၉၄၂၇က ပူးတွဲပိုင်ရှင် ဒေါ်နုနှစိန်မပါဘဲ ပိုင်ဆိုင်ကြောင်း ကျမ်း ၁၂/ဗတတ(နိုင်)၀၀၄၆၄၇ တို့အား ကိုင်ဆောင် ပြောင်းကျမ်းကျန်လွှာ (၃/၆၉၈/၆–၃–၂၀၂၀)၊ မြေကွက်ဖိုးပေး ကျိန်လွှာ၊ ဒေါ်စန်းမြင့်၏ သေစာရင်း၊ အိမ်ထောင်စုလူဦးရေစာရင်းတို့တင်ပြ သွင်းထားသောပြေစာ (၁၀–၁)–၉၂) တင်ပြ၍ ဂရန်သစ် (ပါမစ်ပျောက်) လျှောက်ထားခြင်းအား ကွင်းဆင်းစစ် ဆေးရာ မြေပြင်တွင် တစ်ထပ်ထရ်ကာ/ ပျဉ်အဆောက်အအုံတစ်လုံးရှိပြီး လျှောက် ထားသူ ဦးဝင်းကျော်ကိုယ်တိုင် နေထိုင် ပါသဖြင့် နှစ် ၆၀ မြေငှားစာချုပ် (ဂရန်) လျှောက်ထားခြင်းကို တရားဝင်ခိုင်လုံ ၍ ကွယ်လွန်သူ (ဇနီး)ဒေါ်စန်းမြင့်၏အစု အား ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် တစ်ဖတ်သတ်မြေပုံကူးလျှောက်ထားလာ ခြင်းအားတရားဝင်ခိုင်လုံသော အထောက် ခ အထားများဖြင့် ဤကြော်ငြာပါသည့်ရက် မှ စ၍ ခုနှစ်ရက်အတွင်း ကန့်ကွက်နိုင်ပါ သော အ ထော က် အ ထား များ ဖြ ကြောင်းနှင့် ကန့်ကွက်မှုမရှိပါက လုပ် ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနှစ်ရက် အတွင်း ကန့်ကွက်နိုင်ပါကြောင်းနှင့်ကန် ကွက်မှုမရှိပါက လုပ်ထုံးလုပ်နည်းအတိုင် ထုံးလုပ်နည်း အတိုင်း ဆက်လက်ဆောင် ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။ ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)

တိုက်ရှိမျိုးမောင်ရွက်ပေးမည်ဖြစ်ပွဲ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပွဲ ကြောင်း အသိပေးကြေညာအပ်ပါသည်။ ဌာနမျူး(ဒုတိယည္သန်ကြားရေးမျူးချုပ်) မြို့ပြစီမံကိန်းနှင့် လုပ်ငန်းတာဝန်ခံအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေ



ဘဝနတ်ထံပျံလွန်တော်မူခြင်း မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တကောဝိဒ သက်တော်(၅၃)နှစ်၊ သိက္ခာတော်(၃၄)ဝါ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဇီးပင်ဝဲကျေးရွာ၊ ဇီးပင်ဝဲဘုန်းတော်ကြီး သင်ပညာရေး(ပရဟိတ)ကျောင်း ပဓာနနာယက၊ လှည်းကူးမြို့နယ် သံဃနာယက အဖွဲ့ဝင်၊ လှည်းကူးမြို့နယ် ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှုကြီးကြပ်ရေး အဖွဲ့၊ အဖွဲ့ဝင်ဖြစ်တော်မူသော ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒ မဟာသဒ္ဓမ္မ နံနက် ၁:၅၅နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူသွားပါသဖြင့် (၁၃၈၂ခုနှစ် ပထမဝါဆို လဆန်း ၁၂ရက်) ၁–၇–၂၀၂၀ရက် (ဗုဒ္ဓဟူးနေ့)တွင် အန္တိမအဂ္ဂိဈာပန ပူဇာကျင်းပပူဇော် မည်ဖြစ်ပါကြောင်း။

ဈာပနကျင်းပရေး တပည့်သံဃာနှင့်ဒါယကာ ဒါယိကာမများ

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ ရေတွင်း၊ ရေကန်၊ လမ်း၊ မော်တော်ယာဉ် ဒါယကာကြီး

ဦးလွင် မန်နေဂျာ၊ မြန်မာ့စီးပွားရေးဘဏ်(ငြိမ်း) အသက်(၅၂)နှစ်

နိုင်ငံတော်သမ္မတရုံး၊ ဒုတိယသမ္မတ(၁)ဦးစီးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြတ်ဦး၏ဖခင် ဦးလွင်သည် ၂၃–၆-၂၀၂၀ရက် (အင်္ဂါနေ့) နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရှိရ ပါသဖြင့် မိသားစုနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲ ရပါသည်။

ဝန်ထမ်းမိသားစုများ

ရဟန်း၊ သိမ်၊ ကျောင်း၊ ဒါယကာကြီး ဦးနေမျိုးထွန်း(ခ)ဦးမောင်မောင် Royal Beach (Ngapali) Royal Sittwe Resort ပိုင်ရင် အသက် (၅၃)နှစ်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ ရွှေတုံးရပ်ကွက်နေ (ဦးဖေထွန်း-ဒေါ်လှဝင်းသာ)တို့၏သား၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ သီတာ လမ်းနေ ဒေါ်တင်သိမ်း၊ ဒေါ်တင်တင်အုံး (က/သလယ်ယာ)၊ (ဒေါ်ခင်မေသန်း)၊ (ဦးခင်မောင်သိန်း)၊ (ဦးခင်မောင်ဝင်း)၊ (ဦးခင် မောင်သက်)တို့၏ညီ/မောင်၊ တူ/တူမ (၁၂)ယောက်တို့၏ ချစ်လှစွာ သော ဦးလေးသည် ၂၃-၆-၂၀၂၀ ရက် (အင်္ဂါနေ့) နံနက် ၁၀:၄၀ နာရီတွင် ကန်သာယာဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် ၂၅–၆-၂၀၂၀ရက် (ကြာသပတေးနေ့) ညနေ ၃နာရီတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း၊ ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့အား အသိပေးအကြောင်းကြားအပ်ပါသည်။

(ကွယ်လွန်သူအားရည်စူး၍၂၉-၆-၂၀၂၀ရက် (တနင်္လာနေ့) နံနက် ၉:၃၀ နာရီတွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ပင်ရွှေညောင် လမ်းရှိ အလိုတော်ပြည့်ကျောင်း တိုက်သို့ ရက်လည်ဆွမ်းကျွေး ဘရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း သီဟသုဓမ္မသိင်္ဂီ ဒေါ်ခင်ခင်ဝင်း (ထားဝယ်) အသက် (၇၉)နှစ်

မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဦးသန်းဆွေ (ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး–ငြိမ်း)၊ နာယက–ထားဝယ်အသင်း၏ဧနီး သီဟသုဓမ္မ သိဂ်ီ ဒေါ်ခင်ခင်ဝင်းသည် ၂၁-၆–၂၀၂၀ ရက် (တနင်္ဂနွေနေ့) ညနေ ၄:၄၅ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း သိရှိရပ သဖြင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်း ကြေကွဲရပါသည်။

ဦးဖေအေး(မောင်ထားဝယ်)–ဒေါ်တင်တင်လှမိသားစု နာယက–ထားဝယ်အသင်း

ဘုရား၊ ရဟန်း၊ ကျောင်း ဒါယကာကြီး ဦးတင်ဦး ကျောက်ပန်းတောင်းမြို့ အသက်(၇၄)နှစ်

ကျောက်ပန်းတောင်းမြို့နေ(ဦးခင်မောင်–ဒေါ်သိန်းတင်)တို့၏တစ်ဦးတည်းသော ဘး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပိန်းကန်ရွာနေ(ဦးလှမောင်–ဒေါ်ချစ်)တို့၏သားသမက်၊ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မယ်(၃၇)ရဝှ်ကွက်၊ တပင်ရွှေထီးလမ်း၊ အမှတ် (၆၃) နေ (ဒေါ်မြစိန်)၏ချစ်လှစွာသောခင်ပွန်း၊ ဦးခော်မင်းနိုင်၊ ဦးရဲနောင်ဦး - ဒေါ်အေး ချမ်းမြ (ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရုံးချုပ်)၊ ဒေါ်စုမြတ်မွန် (ဂြန်ကုန်လျှပ်စစ် ခေတ်အားပေးရေးကော်ဝိုရေးရှင်း၊ ရုံးချုပ်)တို့၏ချစ်လှုစွာသောဖခင်သည် ၂၄-၆-၂၀) ဂရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၁:၀၆နာရီတွင် အထက်ပါနေအိမ်၌ ကွယ်လွန်သွား ပါသဖြင့် ၂၆-၆-၂၀၂၀ရက် (သောကြာနေ့) မွန်းလွဲ ၁နာရီတွင် ရေဝေးသုသာနဲ့သို့ပို့ဆောင် မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း။(နေအိမ်မှကားများ နံနက် ၁၁:၃၀နာရီတွင် ထွက်ုနွာပါမည်။)

ဝမ်းနည်းကြေကွဲခြင်း

ရန်ကုန်မြို့၊ စာရေးဆရာကြီး လင်းယုန်မောင်မောင်၏ ဇနီး ဒေါ်စန်းမြင့် အသက်(၉၃)နှစ် သည် ၂၁–၆–၂၀၂၀ရက်က ကွယ်လွန်သွားကြောင်း သိရပါ၍ မိသားစုဝင်များနည်းတူ ဝမ်းနည်းရပါသည်။

ဦးအောင်သန်း-ဒေါ်အေး စန်းသော်တာကဖေး၊ ရုံးကြီးရပ်၊ မုံရွာမြို့

အထူးဝမ်းနည်းကြေကွဲခြင်း ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး ဦးဘွန်ချိန်(ဟင်္သာတ) အသက်(၁၀၁)နှစ်

ဦးအာယု(ဒု–ဥက္ကဋ္ဌ–Ayeyar Hinthar Holdings Co.,Ltd.)(အလုပ်အမှု ဆောင်၊မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း)–ဒေါ်ခင်မြ သွင်တို့၏ဖခင်ကြီး ဦးနေနေလွှမ်းမိုး(ဒု–ဥက္ကဋ္ဌ–Ayeyar Hinthar Holdings Co.,Ltd.)-ဒေါ်သင်းသင်းမြတ်တို့၏အဘိုး ဦးဘွန်ချိန်သည် ၂၃–၆–၂၀၂၀ရက် (အင်္ဂါနေ့) မွန်းလွဲ ၁နာရီတွင် ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း

အထူးဝမ်းနည်းကြေကွဲခြင်း ဦးနေမျိုးထွန်း(ခ)ဦးမောင်မောင်

Royal Beach(Napali) Royal Sittwe Resort δεηδ

အသက်(၅၃)နှစ်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ ရွှေတုံးရပ်ကွက်နေ(ဦးဖေထွန်း–ဒေါ် လှဝင်းသာ) တို့၏ သား၊ ရန်ကုန်တိုင်းဒေသတြီး၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ကန်တော်ကြီး ရိပ်မွန်အိမ်ရာနေဦးနေမျိုးထွန်း(ခ)ဦးမောင်မောင်သည်၂၃ -၆ -၂၀၂၀ရက်(အင်္ဂါနေ့) နံနက် ၁၀း၄၀နာရီတွင် ကွယ်လွန်သွားပါသဖြင့် မိသားစုနှင့်ထပ်တူ အထူး ဝမ်းနည်းကြေကွဲရပါသည်။

ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး(ငြိမ်း) နှင့် ဇနီး ဒေါ်ခင်မြဦး မိသားစု

ဗိုလ်မှူးသူထင်(ပုသိမ်)

(ရေ–၃၁၆၁–ငြိမ်း) ဒု–ရေကြောင်းဌာနမှူးချုပ်(ငြိမ်း) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

အသက်(၈၆)နှစ်

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အေးရိပ်မွန်(၅)လမ်း၊ တိုက်အမှတ်(၉) အခန်း(၁၀၁)နေ (ဦးပု–ဒေါ်မမလေး)တို့၏သား၊ ဒေါ်ကြင်ဌေး(အထက် တန်းပြ-ငြိမ်း၊ အထက–၁၊ တာမွေ)၏ခင်ပွန်း၊ ကပ္ပတိန် ဦးသူရတင့်စိုး ဒေါ်ဦးဦးခင်၊ ဒေါက်တာကျော်မင်းသူ–ဒေါက်တာစန္ဒာ(ခေတ္တယူကေ)တို့၏ ဖခင်၊ မောင်ခန့် ဝေယံ(Yr–13,MISY)၏အဘိုးသည် ၂၃–၆–၂၀၂၀ရက် (အင်္ဂါနေ့) ည ၁၁:၂၅နာရီတွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ ကွယ်လွန် သွားပါသဖြင့် ၂၅-၆–၂၀၂၀ရက် (ကြာသပတေးနေ့) နံနက် ၁၁နာရီတွင် ထိန်ပင်သုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ် သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ ကျောင်း ဒါယကာကြီး ဦးအုန်းမြင့်(ခ)ကိုတွတ်(သာယာဝတီ) အသက်(၇၈)နှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နေ (ဦးတင်အုန်း–ဒေါ်မြဝင်း)တို့၏သား (ဦးသောင်း–ဒေါ်မြသိန်း)တို့၏သားသမက်၊ (ဦးအုန်းသွင်)–ဒေါ်ကြူကြူ၊ ဦးအုန်းလွင် -ဒေါ်တင်လှိုင်တို့၏ညီ/မောင်၊ ဒေါ်မြမြတင်၊ ဦးချစ်ထွဋ် –ဒေါ်နွဲ့နွဲ့ကြည်၊ ဦးသိန်း ထွဋ် –ဒေါ် ချိုချို၊ ဦးတင်ညွှန့် –ဒေါ်မာမာဆွေ၊ ဒေါ် မူမူစိန်၊ ဒေါ်ဖြူဖြူဝင်းတို့၏အစ်ကို၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဗျိုင်းကွက်သစ်ရပ်ကွက်၊ ဗျိုင်းရေအိုးစင်လမ်း၊ အမှတ်(၈၁–A၊ ၆လွှာ)နေ ဦးတင့်လွင်–ဒေါ်စိုးအေးမြင့်၊ ဦးမောင်မောင်တင်-ဒေါ်တိုးအေးမြင့်၊ ဦးတင့်ဝေ–(ဒေါ်မျိုးအေးမြင့်)၊ ဦး ဝင်းနိုင်နိုင်ထွန်း–ဒေါ်ယဉ်ယဉ် ထွေးတို့၏ဖခင်၊ မြေး ရှစ်ယောက်၊ မြစ်တစ်ယောက်တို့၏အဘိုး၊ (ခေါ်အေးအေးဆွေ (ခ)ဒေါ်ကြည်ကြည်အေး)၏ချစ်လှစွာသောခင်ပွန်းသည် ၂၃–၆–၂၀၂၀ရက် (အင်္ဂါနေ့) ည ၇:၅၀ နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂၅–၆–၂၀၂၀ရက် (ကြာသပ တေးနေ့) ညနေ ၄နာရီတွင် ရေဝေးအအေးတိုက်မှ ရေဝေးသုသာန် သို့ ပို့ဆောင် သင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း။(နေအိမ်မှကားများ မွန်းလွဲ ၂:၃၀နာရီတွင် ထွက်ခွာ ပါမည်။) ကွယ်လွန်သူအားရည်စူး၍ ၂၉–၆–၂၀၂၀ရက် (တနင်္လာနေ့) နံနက်တွင် အထက်ပါ တာမွေမြို့နယ် နေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရား တော်နာကြွ ရောက်ပါရန်ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

အထူးဝမ်းနည်းကြေကွဲခြင်း ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယိကာမကြီး ဒေါ်လှန အသက်(၇၆)နှစ်

အမျိုးသားပညာရေးအဆင့်အတန်းနှင့်အရည်အသွေး အာမခံမှုအကဲဖြတ် မတီ အဖွဲ့ဝင်၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခး ဒေါက်တာကြည်ရွှင်နှင့် ဇနီး ဒေါ်သီသီခိုင်(ကထိက၊ အင်္ဂလိပ်စာဌာန၊ ရန်ကုန် အဝေးသင်တက္ကသိုလ်)တို့၏ မိခင်ကြီး၊ ကိုနိုင်မွန်၏ အဘွား ဒေါ်လှနုသည် ၂၂-၆-၂၀၂၀ရက် နံနက် ၁:၃၀နာရီတွင်ပြင်ဦးလွင်မြို့၌ ကွယ်လွန်ကြောင်း ကြားသိရပါသဖြင့် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါ

> ဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲဖြတ်ကော်မတီ

ဝမ်းနည်းကြေကွဲခြင်း

မန္တလေးမြို့၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်ရောဂါအထူးကုဆေးရုံကြီးမှ ပါမောက္ခ/ ဌာနမှူး(မနနလဥလ) ဒေါက်တာခင်ခင်ဖြူ ၏ အစ်မ ဒေါ်ခင်ခင်မြင့်(ခ)မလိန်း အသက်(၇၀)သည် ၂၄-၆–၂၀၂၀ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၈: ၂၀နာရီတွင် ကွယ်လွန်ကြောင်း သိရပါသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း။

> ဆေးရုံအုပ်ကြီးနှင့်ဝန်ထမ်းမိသားစု မနနလဥလ–ဆေးရုံကြီး၊ မန္တလေးမြို့

ဒေါက်တာ ဦးစောထွန်း အသက် (၈၆)နှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၄)ရပ်ကွက်၊ ငှက်ပျော တန်းလမ်း၊ အမှတ် (၂၅/က)နေ (ဦးဘွန်လျောင်–ဒေါ်ယဉ်မင်း)တို့၏သား၊ (ဦးစင်းယုံ–ဒေါ်သိန်းမေ)တို့၏သားသမက်၊ ဗိုလ်ကြီးဒေါ်သင်းသင်း(ငြိမ်း) ၏ခင်ပွန်း၊ ဒေါက်တာမြတ်မင်းထွန်း– ဒေါက်တာ သူဧာမြင့်၊ ဦးမျိုးမင်းထွန်း-ဒေါ်တင်ဝင်းလှိုင်တို့၏ဖခင်၊ မောင်မြတ်သူထွန်း–မကြည်စုစုချို၊ မောင်ပြည့် စုံဟန်၊ မောင်ပြည့်ဖြိုး ပိုင်တို့၏အဘိုးသည် ၂၄–၆–၂၀၂၀ရက် (ဗုဒ္ဓဟူးနေ့) နြံနက် ၄:၁၅ နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂၆–၆–၂၀၂၀ရက် (သောကြာနေ့)မွန်းလွဲ ၂နာရီတွင် အထက်ပါနေအိမ်မှ သရောင်းချောင်း မြီးသင်္ဂြိုဟ်စက်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါသည်။

ကွယ်လွန်သူအားရည်စူး၍ ၃၀-၆-၂၀၂၀ရက် (အင်္ဂါနေ့) နံနက် ၆ နာရီမှ ၉နာရီအထိ အထက်ပါနေအိမ်သို့ ရက်လည် ဆွမ်းသွတ်တရား တော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူမိသားစု

ဦးတင်ဝင်း (ထားဝယ်) အသက် (၇၀)

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက်၊ ရုံးကြီးလမ်း၊ အမှတ် (၂၈)နေ ဦးလုပို–(ဒေါ်သန်းကြည်)တို့၏သားလတ်၊ ထားဝယ်မြို့နေ (ဦးဘသန်း–ဒေါ်ဖွားကြည်) တို့၏သားသမက်၊ ဒေါ်မီမီအေး၏ခင်ပွန်း၊ ဦးစိုးဝင်း–ဒေါ်ရီရီသန်း၊ ဦးအောင်သန်း (အောင်ပို့ဆောင်ရေး)တို့၏ညီ၊ (ဦးလှဌေး–ဒေါ်မို့မို့ခိုင်)၊ ဦးကျော်ကျော်လှိုင် (မြို့နယ်လျှပ်စစ် မန်နေဂျာ(သင်္ကန်းကျွန်း)-ဒေါ်နီနီလှတို့၏ အစ်ကို၊ ကိုတင်ကိုကို–မနန်းနှင်းနှင်းထွေး၊ ကိုအောင်အောင်မျိုးမင်း–မတင်ဝတ်ရည်၊ မတင်ဝတ်မှုံ၊ ကိုသက်နိုင်ဦး၊ မတင်မျိုးမျိုးအိ (ကိုတင်ညီညီလတ်ထွေး)–မဇာဇာဟန် အထက (၂)လသာတို့၏ဖခင်၊ မြေးခြောက်ယောက် တို့၏အဘိုးသည် ၂၃–၆–၂၀၂၀ရက် ည ၁၁:၄၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂၇-၆–၂၀၂၀ရက် နံနက် ၁၁ နာရီတွင် ထိန်ပင်သုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါ ကြောင်း ရပ်ဝေးရပ်နီးမှဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့အား အသိပေးအကြောင်းကြားအပ်ပါ သည်။ (နေအိမ်မှကားများ နံနက် ၉:၁၅နာရီ ထွက်ပါမည်) ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယိကာမကြီး ်ဒေါ်မော်လီစိန် (ခ)ဒေါ်ကျင်ကွီ မြေနီကုန်းဓမ္မာရုံနာယကကြီး အသက်(၈၆)နှစ်

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီတောင်ရပ်ကွက်၊ ဈေးလမ်း၊ အမှတ်(၁၄ နေ (ဦးစိန်ဟုတ်-ဒေါ်ဒေါင်းမေ)တို့၏သမီး ကြီး၊ ဦးမျိုးလွင်-(ဒေါ်ခင်ပြုး)၊ ဦးမြင့်သန်း ဒေါ်စန်းလွင်လွင်တို့၏အစ်မကြီး၊ ဒေါ်အေးအေးမော်အေး၊ ဒေါ်မြင့်မြင့်မော်အေး ဦးမောင်မောင်ကြည်အေး၊ ဦးဇော်ဇော်အေး၊ ဒေါ်မုန်းမုန်းမော်အေး(၁)ဒေါ်သိင်္ဂီတို့၏ ချစ်လှစွာသောမိခင်မြေး ၁၃ယောက်၊ မြစ်တစ်ယောက်တို့၏ဘွားဘွားကြီးသည် ၂၂-၆-၂၀၂၀ ရက် (တနင်္လာနေ့) မွန်းလွဲ ၁၂:၁၀နာရီတွင် နေပြည်တော်၊ ဥတ္တရသိမ် ဆေးရုံကြီး၌ ကွယ်လွန်သွားပြီး ယင်းနေ့တွင် ပင်သင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်း ရပ်နီးရပ်ဝေး ဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။ __ ကျန်ရစ်သူမိသား

အထူးဝမ်းနည်းကြေကွဲခြင်း

မြန်မာနိုင်ငံတီဘီအသင်းစာရင်းစစ် ဒေါက်တာ မြသီတာအေး၏ခင်ပွန်း၊ ဒုတိယဗိုလ်မှူးကြီးသိန်းအောင် ပါမောက္ခဌာနမှူး(ငြိမ်း) မျက်စိရောဂါ ပညာဌာန တပ်မတော်ဆေးတက္ကသိုလ်သည် ၂၁-၆–၂၀၂၀ရက်တွင် ကွယ်လွန်ကြောင်း သိရှိရပါ၍ မြန်မာနိုင်ငံ တီဘီအသင်းဝင်များမှ မိသားစု နှင့် ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

> အလုပ်အမှုဆောင်အဖွဲ့ မြန်မာနိုင်ငံတီဘီအသင်း

ဦးညွန့်သိန်းဝင်း အသက်(၅၅)နှစ်

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ လေဆိပ်လမ်းသွယ်(၁)၊ အမှတ် (၄၇)နေ (ဗိုလ်မှူးကြီးတင်သိန်း–ဒေါ်ခင်ခင်) တို့၏သားသမက်၊ (ဗိုလ်မှူးကြီးထွန်းဝင်း)–ဒေါ်သက်သက်သိန်းတို့၏တစ်ဦးတည်း သောသား၊ ဒေါ်ခင်စမ်းထွေး၏ ချစ်လှစွာသောခင်ပွန်းသည် ၂၃-၆–၂၀၂၀ရက် (အင်္ဂါနေ့) နံနက် ၁၁:၂၀နာရီတွင် ကွယ်လွန်သွား ပါသဖြင့် ၂၅-၆-၂၀၂၀ရက် (ကြာသပတေးနေ့)မွန်းလွဲ ၁နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်နီး ရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများအားအသိပေးအကြောင်းကြာ အပ်ပါသည်။(နေအိမ်မှကားများ နံနက် ၁၁:၃၀နာရီတွင် ထွက်ခွာ ပါမည်။)

ကျန်ရစ်သူမိသားစု

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 9E/6386 ၏ ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန်လျှောက်ထားလာပါ သဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ကညန၊(ရွာသာကြီး)

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 8L/9903 ၏ ၈၁င်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန်လျှောက်ထားလာပါ သဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ကညန၊(ရွာသာကြီး

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 1F/6898 ၏ ဖောင်းကြွနှံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန်လျှောက်ထားလာပါ သဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား _ ပျက်ပြယ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ **ကညန၊** ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 3Q/4934 ၏ ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန်လျှောက်ထားလာပါ သဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ ကညန၊ ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)

သွေးသည် အသက်

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ(၁)နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကျင်းပ

နေပြည်တော် ဇွန် ၂၄

ပြည်သူ့အတွက် စတုတ္ထ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲ၌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ စီးပွားရေး မူဝါဒ၊ ဝန်ကြီးဌာန၏ စီမံကိန်း၊ ဘဏ္ဍာ ရေး၊ စက်မှု မူဝါဒများနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူအတွက် ရေတို ရေရှည် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စ များကို လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကဏ္ဍ တွင် ဌာနငါးခု၊ ဘဏ္ဍာရေးကဏ္ဍတွင် ဌာန ၁၃ ခုနှင့် စက်မှုကဏ္ဍတွင် ဌာန ခြောက်ခု ရှိပါကြောင်း။

စီမံကိန်းရေးဆွဲရေး ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည် စာမျက်နှာ ၈ ကော်လံ ၁ 🔷



စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်ထူး ရှင်းလင်း သတင်းစဉ် ပြောကြားစဉ်။

နေပြည်တော် ဇွန် ၂၄

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှ ဇွန် ၂၄ ရက်၌ ၅၉၇ ဦး ဆက်လက်ဝင်ရောက်

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၅၉၇ ဦး ယနေ့တွင် မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနက် ၆၄ ဦးသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ထိုင်း နိုင်ငံ မော်ချစ်ကားဂိတ်မှ ကားသုံးစီးဖြင့် ပြန်လည်ဝင်ရောက်လာ သူများဖြစ်ပြီး ကျန် ၅၃၃ ဦးသည် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ

၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်သူများဖြစ်ကြောင်း

ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့် ဧင်အောင်၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ စာမျက်နှာ ၁၈ ကော်လံ ၁ 🗖

သိရသည်။ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များ ဆောင်ရွက်နိုင်ရန်အတွက် ကရင်

သတင်းစဉ်

လူငယ်လူရွယ်ထုနှင့် မူးယစ်ဆေးဝါးအန္တရာယ်

အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲ ကျင်းပမည်

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား

ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့၏ စတုတ္ထ (၁)နှစ်တာ

မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ်(၇) ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်း

ဆောင်းပါး– စာ –၂၀

ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ် ကိုဗစ်- ၁၉ ကူးစက်ခံရ၊ ဂျာမနီနိုင်ငံက ကန့်သတ်ပိတ်ဆို့မှုများ ပြန်လည်ချမှတ်

စာမျက်နှာ – ၁၂



ပရီမီယာလိဂ်ပွဲစဉ် (၃၁) အကောင်းဆုံးပွဲစဉ်ဖြစ်သည့် ချယ်လ်ဆီးနှင့် မန်စီးတီးတို့၏ အားပြိုင်ပွဲ

ပရီမီယာလိဂ်ပွဲစဉ် (၃၁) ၏ အကောင်းဆုံးတစ်ပွဲ ရပ်တည်နေသည်။ ဖြစ်သည့် ချယ်လ်ဆီးအသင်းနှင့် မန်စီးတီး အသင်းတို့၏ ပွဲကို မွန် ၂၆ ရက် နံနက် ၁ နာရီ လိဂ်ဝင်ခွင့် သေချာစေရန်အတွက် ယခုပွဲကို ၄၅ မိနစ်တွင် ချယ်လ်ဆီးအိမ်ကွင်း စတန်းဖို့ဒ်ဘရစ် အနိုင်ရရှိရန် လိုအပ်နေသည်မှာ အသေအချာပင် သို့သော် ချယ်လ်ဆီးနှင့်ပွဲ၌ ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ တစ်နည်းအားဖြင့် လမ်းပတ်နှင့် ဂျဲဒီယိုလာတို့ ဆုံတွေ့သည့် ပွဲစဉ် ဖြစ်သည်။ အဆိုပါနှစ်သင်း၏ အမှတ်ပေးဇယား ရပ်တည်မှုကို ကြည့်လျှင် မန်စီးတီးအသင်းက ပွဲ ၃၀ ကစားထားပြီး ရမှတ် ၆၃ မှတ်ဖြင့် အဆင့် (၂) နေရာတွင် ရပ်တည်နေကာ ချယ်လ်ဆီးအသင်းက ပွဲ ၃၀ ကစားပြီး ၅၁ မှတ်ဖြင့် အဆင့် (၄) နေရာတွင်

ချယ်လ်ဆီးအသင်းသည် လာမည့်နှစ် ချန်ပီယံ ဖြစ်သည်။ ယမန်နေ့က အဆင့်(၃)တွင် ရပ်တည် အားထားရသည့် တိုက်စစ်မှူး အဂူရို ပါဝင်လာ နေသော လက်စတာအသင်းအနေဖြင့် ဘရိုက်တန် အသင်းကို ဂိုးမရှိ သရေကျခဲ့သည့်အတွက် လေးမှတ်သာ ကွာဟတော့ပြီး ယခု ယှဉ်ပြိုင် ကစားမည့် မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့ပါက တစ်မှတ်သာ ကွာဟတော့မည်ဖြစ်သည်။ တစ်ဖန် မန်စီးတီးအသင်း၏ လက်ရှိခြေစွမ်းသည် ပရီမီယာ

လိဂ်ချန်ပီယံဖြစ်ရန် အလှမ်းဝေးသွားသော်လည်း ပြီးခဲ့သည့်ပွဲတွင် ဘန်လေကို ငါးဂိုးပြတ် အနိုင်ရ သည်အထိ ခြေစွမ်းက ထက်မြက်နေသည်။ တိုက်စစ်တွင် နိုင်ဖွယ်မရှိသောကြောင့် ချယ်လ်ဆီးအသင်း အတွက် အားတက်စရာဖြစ်သည်။ ၎င်းသည် ဘန်လေနှင့်ပွဲတွင် ခံစစ်မျူး ဘင်မီနှင့် ထိခိုက်မိပြီး ဒူးဒဏ်ရာရရှိခဲ့၍ ဒူးခွဲစိတ်အထူးကုနှင့် ပြသရန် စပိန်သို့ ရောက်ရှိနေကြောင်း သိရသည်။

စာမျက်နှာ ၁၁ ကော်လံ ၁ 🔾



ဂွါဒီယိုလာနှင့် လမ်းပတ်။